

ဆင်းရဲသည် အဖန်ဖန်အထပ်ထပ်ဖြစ်ရ၏

ခိုင်မြဲသော ရေသောက်မြစ်ကို မဖျက်ဆီးဘဲ 'မနုတ်ဘဲ' ပင်စည် ကို ဖြတ်သော်လည်း သစ်ပင်သည် တစ်ဖန်ပေါက်ရောက် စည်ကားပြန်သကဲ့သို့ ဤအတူ ကိန်းအောင်းနေသော တဏှာကို မဖျက်ဆီးအပ်သေးသည်ရှိသော် ဤပဋိသန္ဓေနေရခြင်းစသော ဆင်းရဲသည် အဖန်ဖန်အထပ်ထပ် ဖြစ်ရ၏။

တဏှာဝဂ် (ဓမ္မပဒ–၃၃၈)

၁၃၈၅ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက်၊ ကြာသပတေးနေ့

အတွဲ (၆၂)၊ အမှတ်(၃၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ၄။ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်။
- တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။
- နိုင်ငံတော်၏ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်။
- စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်။
- ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်။

ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်

နေပြည်တော် ဩဂုတ် ၂၃

ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥ္ပက္တဋ္အ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မတီအနေဖြင့် ပြည်သူများ၏ စားရေးအတွက် အဓိကကျသည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးကို စာမျက်နှာ ၃ ကော်လံ ၁ 🏶



ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးတွင် အမှာစကားပြောကြားစဉ်။

ဝါးနက်ဆင်စခန်းသို့ လာရောက်ကြမည့်ခရီးသွားများ အနားယူအပန်းဖြေနိုင်ရန် ပြင်ဆင်ထားရှိ

ဩဂုတ် ၂၃



ခရီးသွားရာသီ လာမည့် ကာလတွင် ဝါးနက်ဆင်စခန်း သို့ လာရောက်လည်ပတ်ကြမည့် စိတ်အေးချမ်း ခရီးသွားများ ပျော်ရွှင်စွာ အပန်းဖြေ အနားယူ နိုင်စေရန် ဝါးနက်ဆင်စခန်းကို အရိပ်ရသစ်ပင်များနှင့် ပန်းအလှ ပင်များ စိုက်ပျိုးခြင်းတို့ကိုပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီးမြန်မာ့သစ် လုပ်ငန်းမှ ဝါးနက်ဆင်စခန်း၏ စာမျက်နှာ ၅ ကော်လံ ၅ 🔳

ဖတ် စ ရာ ယနေ့

ပညာရှာလူငယ်များ ကိုယ့်အနာဂတ်ကို အလေးထား



မှုပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ ဆုံးဖြတ်ချက်နှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း(Judicial Review)







သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

လွှမ်းခြုံမှုမြင့်မားရေး ဝိုင်းဝန်းဆောင်ရွက်

အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များ

အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီ

အစဉ် ကျောင်းအခြေပြုစတင်ထိုးနှံပေးလျက်ရှိပြီဖြစ်သည်။ ကမ္ဘာ

တစ်ဝန်းတွင် အမျိုးသမီးဦးရေ တစ်သိန်းလျှင် သားအိမ်ခေါင်းကင်ဆာ

ရောဂါဖြစ်ပွားသူ ၁၃ ဒသမ ၃ ဦးရှိပြီး ရောဂါကြောင့်သေဆုံးမှုမှာ

၆ ဒသမ ၉ ဦးရှိရာ ရောဂါဖြစ်ပွားသူထက်ဝက်ကျော်တို့ သေဆုံးကြ

ရသည်ကို တွေ့ရသည်။ တစ်ဖန် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ မှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများမှ

မြန်မာနိုင်ငံတွင် အမျိုးသမီးများ (အသက်အရွယ်အားလုံး)တွင်

ဖြစ်လေ့ရှိသောကင်ဆာအားလုံး၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းသည်

သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်း

အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သည့်အပြင် ကင်ဆာကြောင့်

သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်း

တစ်ရပ်မှာ လိင်အင်္ဂါကြွက်နို့ဖြစ်စေတတ်သည့် အိတ်ချ်ပီဗွီပိုး

(Human Papilloma Virus) ကြောင့်ဖြစ်ပြီး ၎င်းသည် မျိုးပွားလမ်း

ကြောင်းတွင် အဓိကကူးစက်တတ်သောရောဂါပိုးဖြစ်သည်ဟု သိရ

သည်။ အိတ်ခ်ျပီဗွီပိုးအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိသည့်အနက်

အဖြစ်များသည့်ရောဂါပိုးမှာ ၁၄ မျိုးရှိသည်ဟု ဆိုသည်။ လိင်ဆက်ဆံ

ခြင်းနှင့် အရေပြားထိတွေ့ခြင်းတို့မှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ပြီး အိတ်ခ်ျပီဗွီကာကွယ်ဆေးကို ရောဂါပိုးကူးစက်ခံရပြီးနောက်မှ ထိုးနှံ

သားအိမ်ခေါင်းကင်ဆာသည် ရှေ့ပြေးအဆင့်တွင် လက္ခဏာ

မပြဘဲ ကင်ဆာရောဂါအဆင့်သို့ရောက်မှသာ ရောဂါလက္ခဏာ

ပါက ထိရောက်မှုမရှိကြောင်းလည်း သိရသည်။

ဖြစ်ရာ သေဆုံးမှုနှုန်းမြင့်မားနေကြောင်း တွေ့ရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အာဆီယံဘဏ္ဍာရေးနှင့် ကျွန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ



ရပ်များ၊ ကိုဗစ်–၁၉ ကပ်ရောဂါ အရေးပေါ် ကာကွယ် တုံ့ပြန်ရေးမှ တစ်ဆင့် ရေရှည်ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အတွက် ကောင်းမွန်သည့်ကျန်းမာ ရေးစနစ်များ ဖြစ်ပေါ်လာစေရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြမည်ဖြစ်ကြောင်း

သတင်းစဉ်

နှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အတူ ရေးဝန်ကြီးများ အစည်းအဝေးကို ပြည်သူ့ အတွင်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွား ဘဏ္ဍာရေးနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ

ဩဂုတ် ၂၅ ရက်တို့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အာဆီယံဒေသ မှုများနှင့် ကောင်းမွန်လျင်မြန်စွာ တုံ့ပြန်နိုင်မည့် ကျန်းမာရေးစနစ် များ ပေါ်ပေါက်လာရေးအတွက်

ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာ ရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ လိုက်ပါသွားကြသည်။ အာဆီယံ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲ

အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အစည်းအဝေးကို ဩဂုတ်၂၄ ရက် ပို့ဆောင်နူတ်ဆက်ကြသည်။

နေပြည်တော် ဩဂုတ် ၂၃

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒို

နီးရှားသမ္မတနိုင်ငံ၏ ဖိတ်ကြား

ချက်အရ ကျန်းမာရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ

မြန်မာကိုယ်စားလှယ် အဖွဲ့သည်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌

ဩဂုတ်၂၄ ရက်မှ ၂၅ ရက်အထိ

— ၊ ကျင်းပပြုလုပ်မည့် အာဆီယံ

ဝန်ကြီးများ ပူးတွဲအစည်းအဝေး

နှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာ

ရေးဝန်ကြီးများ အစည်းအဝေးသို့

တက်ရောက်ရန် ယနေ့ နံနက်ပိုင်း

တွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံ

သို့ လေကြောင်းခရီးဖြင့် ထွက်ခွာ

ဦးဆောင်သော ကိုယ်စားလှယ်

ဦးဆောင်သော

ကျန်းမာရေး

သက်ခိုင်ဝင်း

ဘဏ္ဍာရေးနှင့်


သွားသည်။

ပြည်ထောင်စု

အ.ထ.က(ဂန့်ဂေါ)၌လူငယ်စကားဝိုင်းကျင်းပ

အဆိုပါ

အဖွဲ့ဝင်များအဖြစ်



ရှေးဦးစွာ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းက ကျေးဇူးတင်စကား ပြောကြား

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ အထက် ____ တန်းပြဆရာမ ဒေါ်ဝေဝေလင်းတို့ကဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ အ.ထ.က(ဂန့်ဂေါ)ကျောင်း ဧကာဒသမတန်းမှ မောင်သန်း

ထိုက်စိုးက လူငယ်နှင့်ပညာရေး၊ ဧကာ ဒသမတန်းမှ မမေသဇင်ဇော်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ အ.ထ.က(မြို့မ)ကျောင်း ဧကာဒသမ တန်းမှ မအိမ်သူခင်က လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင်၊ ဒွာဒသမတန်း မှ မောင်ဖြိုးသန့် ဟိန်းက လူငယ်နှင့်ပတ်ဝန်းကျင် စသည့်ခေါင်းစဉ်များ ဖြင့် ဆွေးနွေးကြသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းက လက်ခံရယူသည်။

ခရိုင် (ပြန်/ဆက်)

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

နေပြည်တော် ဩဂုတ် ၂၃

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd မှ တင်သွင်းလာသော Dongfeng Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၁၃ စီးနှင့် Chin Dwin Shan Construction Co., Ltd မှ တင်သွင်းလာသော BYD Tang အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် ၁၈ စီး၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် ၃၁ စီး သည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ် များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။



များ ပြတတ်ခြင်းဖြစ်ရာ အိတ်ချ်ပီဗွီ ကာကွယ်ဆေးကို ငယ်ရွယ် စဉ်ကြိုတင်ထိုးနှံခြင်းနှင့် အချိန်အခါအလိုက် ပုံမှန်စစ်ဆေးခြင်း တို့ဖြင့် ဆက်လက်ကာကွယ်သွားရန်လိုသည်။ သားအိမ်ခေါင်း ကင်ဆာ စတင်ဖြစ်ပွားလာသည့်အခါမှသာ ရောဂါလက္ခဏာ အချို့ကို ပြသလာခြင်းဖြစ်ရာ မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းက သာလျှင် အထိရောက်ဆုံးဟုဆိုနိုင်သည်။ ၂၀၁၆ ခုနှစ်က မြန်မာ နိုင်ငံတွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာ လူနာများ၏ ၈၆ ရာခိုင်နှုန်းတွင် အန္တရာယ်များသော အိတ်ချ်ပီဗွီ အမျိုးအစား (၁၆) နှင့် (၁၈) တို့ ကူးစက်ခံထားရသည်ကို တွေ့ရှိ ခဲ့ရသည်ဟုဆိုသည်။ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားစေသည့် HPV ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊

ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုး အမျိုးအစား လေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၂၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း"ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်၌ ကာကွယ်ဆေးထိုးအစီအစဉ်များဖြင့် ထိုးနှံပေးခဲ့ ရာတွင် အဆိုပါနိုင်ငံများ၌ လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်း ရှေ့ပြေးကင်ဆာဖြစ်ပွားမှုနှုန်းလျော့ကျလာသည်ဟု သိရသည်။ အိတ်ချိပီဗွီကာကွယ်ဆေးကို သတ်မှတ်ထားသောအရွယ်တွင် လွှမ်းခြုံမှုနှုန်းအမြင့်မားဆုံးထိုးနှံပေးနိုင်ခြင်းအားဖြင့် ရောဂါပိုး ကူးစက်ခံရမှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆင့် သုံးဆင့် သတ်မှတ်ထားရာ ပဏာမအဆင့်တွင် အိတ်ခ်ျပီဗွီ ကာကွယ်ဆေး ထိုးနှံခြင်း၊ ဒုတိယအဆင့်တွင် သားအိမ်ခေါင်းကင်ဆာအကြို အဆင့် စစ်ဆေးခြင်းနှင့် တတိယအဆင့်တွင် လိုအပ်သောကုသ ခြင်းတို့ကို တစ်ပြိုင်တည်းလုပ်ဆောင်ခြင်းဖြင့် ထိရောက်စွာ

သားအိမ်ခေါင်းကင်ဆာသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီး များတွင် ဒုတိယမြောက်အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်ပြီး အန္တရာယ်ကြီးမားသော်လည်း ကြိုတင်ကာကွယ်နိုင်သော ကင်ဆာဖြစ်သည်။ ယခု ဩဂုတ်လနှင့်လာမည့် စက်တင်ဘာလတို့ တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံရာတွင်လည်းကောင်း၊ လာမည့် အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ထိုးနှံရာ တွင်လည်းကောင်း လွှမ်းခြုံမှုမြင့်မားသည်နှင့်အမျှ သားအိမ် ခေါင်းကင်ဆာဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုတို့ လျော့နည်းကျဆင်းသွားမည်ဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြုလုပ်သည့် အစီအစဉ်ဖြစ်သည့်အလျောက် အားလုံးပါဝင်

ဆောင်ရွက်ကြရပါမည့်အကြောင်း။

ကာကွယ်သွားရန်ဖြစ်သည်။



အထက - တနင်္သာရီ၌ လူငယ်စကားဝိုင်းကျင်းပ

တနင်္သာရီ ဩဂုတ် ၂၃ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ______ ဌာနတို့ ပူးပေါင်း၍ တနင်္သာရီမြို့နယ် အထက–တနင်္သာရီ ပညာရတနာ ခန်းမ၌ ဩဂုတ် ၁၀ ရက်က လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က ဦးဆောင်၍ ကျင်းပရာ အထက-တနင်္သာရီကျောင်း Grade–11 အတန်းမှ မောင်ရဲဝေယံက လူငယ်နှင့် နည်းပညာ၊ Grade–9 အတန်းမှ မောင်ဝေယံထက်က လူငယ်နှင့်စာဖတ် ခြင်း၊ မချိုစုလွင်က လူငယ်နှင့်ကျန်းမာရေး၊ မဆုယွန်းဖြူဖြူက လူငယ် နှင့် ပညာရေးစသည့်ခေါင်းစဉ်များဖြင့် စိတ်ဝင်စားဖွယ် ပညာပေး ဆွေးနွေးပေးကြောင်း သိရသည်။ နန်းသာရီ–ထိန်ဝင်း

🏶 ရှေ့ဖုံးမှ

ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ် ထိရောက်အကျိုးရှိမည့် နည်းလမ်း များကို အသုံးပြုပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့ များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုး စီ၏ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် ပြည်တွင်း ထုတ်လုပ်နိုင်မှုပမာဏတို့ကို ချိန်ဆပြီး လိုအပ်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန် အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ပစ္စည်းပြတ်လပ်ခြင်းများမဖြစ်ပေါ်စေရေး ကြိုတင်စီမံ

ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့် ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ – မရှိနှင့် ဝိသမလောဘသမားများ၏ -ဈေးကစားမှု ရှိ –မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင် ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့်

နေပြည်တော် ဩဂုတ် ၂၃



ဆေးဝါးဈေးနှုန်း

များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အောက်ရှိ သက်ဆိုင်ရာညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထွေထွေ ကုန်စည်ဈေးနှုန်းမြင့်တက်လာပါက ငွေကြေး ဖောင်းပွမှုနှုန်းလည်း မြင့်တက်လာမည်ဖြစ်ကြောင်း။

ထိထိရောက်ရောက် စီမံကြပ်မတ်

အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျ သည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို အားပေးခြင်း စသည့်စည်းရုံးရေးနှင့် စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်

လိုအပ်ကြောင်း၊ လက်ရှိဆန်ဈေး၊ စားအုန်းဆီဈေးနှုန်း များမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ် လေ့လာပြီး ထိထိရောက်ရောက် စီမံကြပ်မတ်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း တိုက်တွန်းပြောကြားသည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ယခင် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ ဝင် မိမိတို့ ဒေသ/ဌာနနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ် ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက် ရ မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန မင်္ဂလာ ခန်းမတို့၌ ကျင်းပသည်။ အခမ်းအနားများသို့ ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်း၊ အမှုထမ်းများ တက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ်

ရောက်၍ လက်တွေ့မဲပေးခြင်း များ ဆောင်ရွက်ကြသည်။ **(ယာပုံ)** ရှင်းလင်းဆွေးနွေး ဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု

ရွေးကောက်ပွဲ

ကော်မရှင်ရုံးမှ တာဝန်ရှိသူများက

မြန်မာအီလက်ထရောနစ် မဲပေး

စက်နှင့် စပ်လျဉ်း၍ ရှင်းလင်း

ဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်း

များကို ဆောင်ရွက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Myanmar Electronic Voting Machine (MEVM) စက်များအား ဝန်ကြီး

ရှင်းလင်း ဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ ပြန်ကြားရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှု ထမ်း ၉၄ ဦး၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်း ၃၂၁ ဦး တက်ရောက်ကာ မဲပေးစက် လက်တွေ့ဆန္ဒမဲပေးကြ ပြီး သရုပ်ပြ ရှင်းလင်းမှုများနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ဒုတိယ ဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်း များကသိရှိလိုသည်များကိုမေးမြန်း ၍ အကြံပြုဆွေးနွေးကြသည်။

အခြေခံစားသောက်ကုန်နှင့်

မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း

ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်

ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့်

ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို

ကော်မတီ၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်

ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ စက်သုံး

ဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်

ရေးကော်မတီနှင့် သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့ အစည်း

ယင်းသို့ ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၊

စီမံဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း။



တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်း မရှိ အနေဖြင့် မိမိတို့ ရွေးချယ်မဲပေးခဲ့

ပေါင်း၂၉၈၈ ဦး လက်တွေ့ စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိစွာ မဲပေးနိုင် စမ်းသပ်ဆောင်ရွက်ရာတွင်

သည့်အတွက် MEVM စက်အသုံးပြု မှုကို စိတ်ချယုံကြည်စွာ ဆောင် ရွက်နိုင်ပြီး စမ်းသပ်မဲပေးခဲ့သည့်

မဲဆန္ဒရှင် အရာထမ်း၊ အမှုထမ်းများ

ပြည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဇော်စိုးဝင်းထွန်းတို့က မော်တော် ဆိုင်ကယ်နှင့် မော်တော်ယာဉ်များမောင်းနှင်ရာတွင် လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် ယာဉ်မမောင်းမီ ကြိုတင်စစ်ဆေးဆောင်ရွက် ရမည့်အချက်များအကြောင်း၊ လမ်းညွှန်သင်္ကေတများအကြောင်း၊ ယာဉ်တိုက်မှုနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးကြောင်း သိရသည်။ ကိုဆက်(ပြန်/ဆက်)

သည့် ပါတီကို ဆန္ဒမဲဖြတ်ပိုင်းတွင်

မျက်မြင်တွေ့ရှိပြီးမှ မဲပုံးအတွင်း

သို့ ရောက်ရှိသွားသည့်အတွက်

စိတ်ချယုံကြည်မှု အပြည့်ဖြင့်

ပွင့်လင်းမြင်သာမှုရှိစွာ မဲပေးနိုင်

ကြောင်း သိရသည်။ သတင်းစဉ်

ပြည် ဩဂုတ် ၂၃ ပြည်တက္ကသိုလ်တွင် ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက __ အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။ **(ဝဲပုံ)**

ဖြစ်သည်။

စက်နှင့်ပတ်သက်၍ ချို့ယွင်းချက်

ဌာနများသို့ သွားရောက်၍ သရုပ်ပြ

ရှင်းလင်း ဆွေးနွေးခြင်းများကို

မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း

တစ်ရပ်အနေဖြင့် ဆောင်ရွက်

လျက်ရှိရာ ယနေ့အထိ ဝန်ကြီး

ဌာန ၁၆ ခု၌ အရာထမ်း၊ အမှုထမ်း

ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်လွင်က အမှာစကားပြောကြားပြီး ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဆန်းဌေးနှင့် ပြည်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု



မြန်မာ့အလင်း

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၃ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ နယ်စပ် ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူ ရေးဇုန်အတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြပြီး လျှိုပိတ်

ဆည်အတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၅၀,၀၀၀ စိုက်ထည့်ကြသည်။(**ယာပုံ)**

ညနေပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏၂၀၂၃ ခုနှစ်တတိယ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် -ဝဏ္ဏသိဒ္ဓိအားကစားရုံဝင်း အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြပြီး ရတနာတန်းဝင် ကျွန်းပင် ၃၀၂ ပင်ကို စုပေါင်း စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သတ်မှတ်နေရာများ၌ တပျော် တပါးပျိုးပင်များ စိုက်ပျိုးနေမှုများ ကိုလည်းကောင်း၊ ပထမအကြိမ် နှင့် ဒုတိယအကြိမ် စိုက်ပျိုးခဲ့ကြ သည့် ရတနာတန်းဝင် ကျွန်းပင် နှင့် အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေကို လည်းကောင်း လိုက်လံကြည့်ရှု အားပေးကြသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်း များအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ ကာလအတွင်း ပထမအကြိမ်၌



ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင် ၁၀,၈၆၅ ပင်၊ ဒုတိယအကြိမ်၌ ၉,၅၉၃ ပင် နှင့် တတိယအကြိမ်၌ ၉,၂၆၅ ပင် စုစုပေါင်း ၂၉,၇၂၃ ပင် စိုက်ပျိုးပြီးခဲ့ကြောင်းနှင့် ရှင်သန် အောင်မြင်ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ **သတင်းစဉ်**

ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုစွမ်းအားမြှင့်တင်ရေး၊ ငါးပုစွန်မွေးမြူ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုဇွံ့ဖြိုးလာရေး၊ ဒေသ၏စားရေရိက္ခာဗူလုံရေးကိစ္စများ ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၃ မွေးမြူရေးနှင့် ည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး အစိုးရ တိုင်းဒေသကြီး အဖွဲ့ရုံးတွင် ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်း ဝန်ကြီးများနှင့် သွားရောက်တွေ့ဆုံ၍ တနင်္သာရီ တိုင်းဒေသကြီးရှိ ဆီအုန်းစိုက် ဧရိယာများ၏ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအား မြှင့်တင်ရေးဆိုင်ရာများ၊ ပင်လယ် ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းများအပြင် ငါးပုစွန်မွေးမြူ ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ဒေသ၏ စားရေရိက္ခာဖူလုံရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ခဲ့ကြသည်။



ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး တို့သည် ထားဝယ်မြို့နယ် မိုးစပါး စိုက်ခင်း၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောနှောကြဲပက် ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား တက်ရောက်အားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်း ဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး ရေးသွင်းအားစုစရိတ် သက်သာ စေရန်၊ သီးနှံအထွက်နှုန်းနှင့် အရည် အသွေးကောင်းမွန်ပြီး တောင်သူ

များ ထိုက်သင့်သည့် အကျိုးအမြတ် ရရှိစေရေးအတွက် ခေတ်မီစိုက်ပျိုး နည်းပညာများ လိုက်နာကျင့်သုံး ရန် လိုအပ်ချက်များကို ဆွေးနွေး

ယင်းနောက် ဒုတိယဝန်ကြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်နှင့် စိုက်ပျိုးမြေ များ မြေဆီဩဇာထက်သန်စေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာတွဲဖက်အသုံးပြုရန်နှင့် အပင် လိုအပ်ချက်အပေါ် မူတည်၍ သွင်းအားစုများ စနစ်တကျ အသုံးပြုရန် ဆွေးနွေးပြောကြား

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယ တိုင်းဒေသကြီး ဝန်ကြီးနှင့် ဝန်ကြီးများက တောင်သူများ ကိုကိုး၊ အုန်း အား ကော်ဖီ၊ ပျိုးပင်များနှင့် သဘာဝမြေဩဇာ များကိုပေးအပ်ပြီး

အခွန်ဦးစီးမှူး

ခရိုင်/မြို့နယ်

ဦးအောင်မျိုးသန့်၏ ဆင်းသုခ စပါးခင်းတွင် သဘာဝမြေဩဇာ ထည့်သွင်းကြပက်နေမှုကိုကြည့်ရှု အားပေးကြသည်။(**ဲပုံ**)

တနင်္သာရီ တိုင်းဒေသကြီး အတွင်း ယခု၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ၂၂၃၇၄၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိကာ ယနေ့အထိ မိုးစပါး ၁၉၅၉၈၂ ဧက စိုက်ပျိုးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ဒုတိယ မွန်းလွဲပိုင်းတွင် ဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်တို့ သည် ထားဝယ်ခရိုင် လောင်းလုံ ဂေ့ါအင်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်) သို့ PDF အမည်ခံ အကြမ်းဖက်သမား များ၏ ဝင်ရောက်ဖျက်ဆီးခဲ့မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်

ရေးနှင့် ကျောင်းပြန်လည်ဖွင့်လှစ် နိုင်ရေး လုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး သည် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ အား တွေ့ဆုံ၍ ကော်ဖီ၊ ကိုကိုးနှင့် ဈေးကွက်ဝင် အမယ်သစ်သီးနှံ များ တိုးချဲ့စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့် ပျိုးပင်များ ရရှိရေး၊ တိုင်းဒေသကြီး၏ ဒေသ ဝမ်းစာဖူလုံပိုလျှံရေးနှင့် ကျန်းမာ ရေးနှင့်ညီညွတ်သော စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် လိုအပ် သော နည်းပညာနှင့် အကူအညီ ဆောင်ရွက်ပေးနိုင်ရေး၊ သဘာဝငါးမျိုးပွားခြင်းကို ခေတ်မီ နည်းစနစ်များအသုံးပြု၍ လေ့လာ ဆောင်ရွက်ရန်၊ ရေလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် ဌာန များအချင်းချင်း ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိ

သတင်းစဉ်

ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်စေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မကွေး ဩဂုတ် ၂၃ ပြေစာများအပေါ်တွင်

ဆွေးနွေးပွဲအခမ်းအနားကို ယမန် ကျင်းပရာ မကွေးတိုင်းဒေသကြီး ဦးစီးဌာန အစည်းအဝေးခန်းမ၌

နေ့ နံ နက်ပိုင်းက မကွေးတိုင်း စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက် ဒေသကြီး ပြည်တွင်းအခွန်များ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး

များနှင့် စီးပွားရေးလုပ်ငန်းရှင် များ တက်ရောက်သည်။



ဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေ လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်းမြင်သာစွာဖြင့် ရောက်ရှိ နိုင်ပါကြောင်းနှင့် နိုင်ငံတော် အစိုးရအနေဖြင့် ကောက်ခံရရှိသည့် အခွန်ငွေများဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ပြောကြားသည်။ (ဝဲပုံ)

ဆက်လက်၍ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး၊ ညွှန်ကြားရေး မှူး ဦးအောင်မိုးက ပြေစာများ အပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ် ဆောင်ရွက်စေခြင်း နှင့်ပတ်သက်၍ လုပ်ငန်းရှင်

များ သိရှိစေနိုင်ရေး ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာ ကြသည့် စီးပွားရေးလုပ်ငန်းရှင် များက ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ် ဆောင်ရွက်စေခြင်းနှင့် ပတ်သက် ၍ သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အဆိုပါ ပြေစာများအပေါ် တွင် အခွန်အမှတ်တံဆိပ် ကပ်နိုပ် ဆောင်ရွက်စေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲသို့ မကွေး မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင် ၁၃၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ **ကိုစည်သူ(မကွေး)**



နေပြည်တော် ဩဂုတ် ၂၃

ပြည်ပရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး

ပူးပေါင်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းသွားလာနေထိုင် ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် ဝင်ရောက်ခဲ့ပြီး IOM နှင့် ရွှေ့ပြောင်းအလုပ် သမားရေးရာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration-IOM) ၏ Chief of Mission Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

သတင်းစဉ်



ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

များ ပေါ်ထွန်းလာစေရန်၊ ဘိန်း

အစားထိုး ကုန်ထုတ်လုပ်ငန်း

များ ဆောင်ရွက်ပေးခြင်းအားဖြင့်

ဘိန်း စိုက်ပျိုးမှု လျော့နည်း

ပပျောက်စေပြီး ပြည်သူများ လူမှု

ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း

ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်

ဦးအောင်ဆန်းဦးက အမှာစကား

ပြောကြားသည်။ ထို့နောက် ပအိုဝ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်း

ကျော်မျိုးက သင်တန်းနှင့် ပတ်

သက်သည်များ ရှင်းလင်းသည်။

၂၃ ရက်မှ ၂၉ ရက်အထိ သင်ကြား

ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဩဂုတ်

မျိုးမြတ်(ဆီဆိုင်)

စီမံအုပ်ချုပ်ရေးအဖွဲ့

ဖွံ့ဖြိုးတိုးတက်မှု

စာချွန်လွှာ(MoU) ရေးထိုး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်

နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။ (**ယာပုံ)** ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း

ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International

Organization for Migration– IOM) ၏ မြန်မာနိုင်ငံ

ဆိုင်ရာ Chief of Mission Mr. Dragan Aleksoski နှင့်

ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင်

တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန အလုပ် သမား ညွှန်ကြားရေးဦးစီးဌာနနှင့် IOM တို့အကြား MoU ရေးထိုးရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း စဉ်များ၊ ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှု

ဆီဆိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဇွင့်ပွဲကျင်းပ

အခမ်းအနားတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်၊ ဒေသ စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်လှသိန်းက ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေး စား၊ အငယ်စားစီးပွားရေးလုပ်ငန်း

စိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ညှို့မှူးကျေးရွာ၌ ကျင်းပသည်။

ဆီဆိုင် ဩဂုတ် ၂၃ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေ မိသားစုဝင်ငွေတိုးရေး၊ ဘိန်း

သနပ်ပင် ဩဂုတ်၂၃



ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

တောင်ငူမြို့ အ.ထ.က(၄)၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

တောင်ငူ ဩဂုတ် ၂၃ တောင်ငူမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ပင်လုံ ခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှား မှုအခမ်းအနားကို ယနေ့နံနက်က ကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးမင်းက ကျောင်း ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဆောင်ရွက်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြား ရေးမှူး ဆရာကြီး ဦးကြူဝင်းက ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုနှင့် ပတ်သက်၍ ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများအား ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု မှတ်တမ်းဗီဒီဖိုင်ကိုပြသပြီး ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကာ ခင်းကျင်းပြသထားသည့် စားကုန်များကို ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။ **(အပေါ်ပုံ) ော်ကိုကို(ပြန်/ဆက်)**

🔳 ရှေ့ဖုံးမှ

ထိန်းသိမ်းရေးတာဝန်ခံတစ်ဦးက ပြောသည်။

. အဆိုပါ ဝါးနက်ဆင်စခန်းကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ် အကြား၊ ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားရှိ ရာ ၎င်းဝါးနက်ဆင်စခန်းမှ ခရီးသွားပြည်သူများအတွက် သဘာဝ တောတောင်ရှုခင်းအလှများကို ကြည့်ရှုခံစားပြီး ဆင်စီးအပန်းဖြေနိုင် စေရန် ဝန်ဆောင်မှုများပေးလျက်ရှိကြောင်းနှင့် လာမည့်ခရီးသွားရာသီ ကာလတွင်လည်း လာရောက်လည်ပတ်ကြသူများအတွက် အေးချမ်းစွာ အနားယူအပန်းဖြေနိုင်ရန် အရိပ်ရပင်များ၊ ပန်းအလှပင်များ တိုးချဲ့ စိုက်ပျိုးထားကြောင်း သိရသည်။

အဆိုပါ ဝါးနက်ဆင်စခန်းသို့ လာရောက်လည်ပတ်အပန်းဖြေသူများ အတွက် ဝင်ကြေးမှာ တစ်ဦးလျှင် ငွေကျပ် တစ်ထောင်၊ ဆင်စီးသည့် ဝန်ဆောင်မှုတွင် ခရီးတိုဖြစ်ပါက ငွေကျပ် ၃၀၀၀ နှင့် ခရီးရှည်လျှင် ငွေကျပ် ၅၀၀၀ သတ်မှတ်ထားပြီး နိုင်ငံခြားသားလည်ပတ်သူများ အတွက် ဝင်ကြေးတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ဆင်စီးဝန်ဆောင်မှု အတွက် ခရီးတို/ခရီးရှည် ငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားကြောင်းနှင့် ရဟန်းသံဃာတော်များနှင့် ရင်ခွင်ပိုက်ကလေးများအတွက် ဝင်ကြေး အခမဲ့ဖြစ်ကြောင်း သိရသည်။

ဆိုင်ရာများနှင့် ဘာသာအမျိုးမျိုးအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများ နှင့်ပတ်သက်၍ အသိပညာပေးဟောပြောကြသည်။ ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ မောင်ကျော်ကြီး



ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့်

ဆက်စပ်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ

ဥပဒေများရှင်းလင်းခြင်းကို ဩဂုတ် ၂၂ ရက်က မြို့နယ်ပြည်တွင်းအခွန်

အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မသန်စွမ်းကလေး သူငယ်များရရှိနိုင်သည့် အခွင့်အရေးများနှင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးမြို့ အမှတ်(၂) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက ကလေးသူငယ်ကိုမွေးစားခြင်း

ပဲခူးတိုင်းဒသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် သနပ်ပင်မြို့နယ်အထွေထွေ

အုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက

မြို့နယ်ထွေ/အုပ်ရုံး၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်

ရေးဦးစွာ သနပ်ပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက် က

ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။ **(ယာပုံ)**

ဗျာပုံမြို့နယ်၌ အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲကျင်းပ ဖျာပုံ ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များ၊ စားသောက်



များ ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (**ဲပုံ**) အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြူကြူခိုင်က ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံ လျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူ ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ဆွေးနွေးပြောကြား

သည်။ ထို့နောက် အခွန်ဆိုင်ရာဥပဒေရှင်းလင်းပွဲသို့ တက်ရောက်လာ ကြသော မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည် များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အောင်ဝင်းနိုင် (ဖျာပုံ)

ပညာရှာလူငယ်များ ကိုယ့်အနာဂတ်ကို အလေးထား

မြန်မာအလင်း

မောင်ကမ္ဘာ

ပင်ပျိုရွက်နုတို့ဟာ နုရာမှရင့်၊ ရင့်ရာမှရော်နဲ့ အဆုံး မှာတော့ ကြွေကျမြေခသွားကြရတယ်။ မနုဿ လူသားအပါအဝင် သတ္တဝါအပေါင်းကလည်း ပျိုရာမှ အို၊ ပျိုသမျှအိုရ၊ မာသမျှနာရ၊ နေသမျှ သေကြ ရတာပါပဲ။

ကြွေကျသွားတဲ့ ရော်ရွက်ဝါတွေနေရာမှာ ရွက်နုသစ်တို့က အစားထိုးနေရာယူပြီး ဆက်လက် စိမ်းလန်းဝေဖြာကြသလို လူ့အဖွဲ့ အစည်းမှာလည်း လူကြီးတွေရဲ့နေရာကို လူငယ်တွေက အစားထိုး ဝင်ရောက်ကြရတာကလည်း သဘာဝရဲ့ နိယာမ တစ်ခုပါ။

ဒါ့ကြောင့်မို့ လူ့အဖွဲ့အစည်းက လူငယ်တွေကို ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ အနာဂတ်ကို စိုးပိုင်မယ့်လူငယ်များ စသဖြင့် တင်စားပြောဆိုလေ့ ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် တော့ ယနေ့လူငယ်တွေဟာ အနာဂတ်နိုင်ငံတော် သစ်မှာ လူကြီးတွေနေရာကို ပခုံးပြောင်းတာဝန်ယူ ကြရမယ့် လူ့စွမ်းအားအရင်းအမြစ်များပဲ ဖြစ်ပါ

လူငယ်ဖွံ့ဖြိုးရေး

နိုင်ငံတိုင်းဟာ လူငယ်ဖွံ့ဖြိုးရေးအစီအမံတွေကို ချမှတ်ဆောင်ရွက်လေ့ရှိသလို လက်ရှိလူငယ်တွေရဲ့ အသံ၊ လူငယ်တွေရဲ့ခြေလှမ်း၊ လူငယ်တွေရဲ့ဝါသနာ ဗီဇတွေကို မျက်ခြည်မပြတ် စေ့ငှလေ့လာပြီး လူချွန်လူမွန်များဖြစ်လာစေဖို့ ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလို ထိန်းကျောင်း ဆောင်ရွက်ရာမှ သက်ဆိုင်ရာ တာဝန်ရှိသူများ သက်သက်သာသာ မဟုတ်ပါဘူး။ လူငယ်ရေးရာ သုတေသနပညာရှင်များ၊ ကျောင်းသားမိဘများ၊ မီဒီယာများအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံး

အမေရိကန်မှာ ပညာရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ လွှတ်တော်အမတ်များက ကောလိပ် ကျောင်းသား ကျောင်းသူများ အရက်သောက်သုံးမှု မပြုရေးအတွက် တားမြစ်ရေးအစီအစဉ်တွေကို ပုံမှန်ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်တိုင်း လိုလိုမှာ အသက် ၂၁ နှစ်အောက် ဘယ်သူ့ကိုမဆို အရက်ဝယ်ယူမှုကို ပိတ်ပင်ထားပေမယ့် ဥရောပ နိုင်ငံများကတော့ အသက် ၁၈ နှစ်နှင့်အောက် သတ်မှတ်ထားပါတယ်။ အမေရိကန်မှာ ကျောင်းသား ကျောင်းသူများ အရက်သေစာ သောက်စားမှုနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ သဘောထားလာရခြင်းက အရက်မူးပြီး ကားမောင်း မှုကို ဆန့်ကျင်ရေးမိခင်များအုပ်စု(အမ်အေဒီဒီ)ရဲ့



မိုင်းဆတ်ခရိုင် အ.လ.က(နားကော)ကျောင်း၌ သြဂုတ် ၂၂ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန် မြင့်မောင်(မိုင်းဆတ်) ဖွံ့ဖြိုးပြီး အသိပညာတိုးပွားစေရေး လူငယ်စကားဝိုင်းကျင်းပစဉ်။

အာရှတိုက်မှာတော့ အရက်သောက်သုံးနိုင်တဲ့ အသက်အရွယ်ကို ကန့်သတ်ထားပေမယ့် ဥပဒေ အရ တားမြစ်မှုက လျော့ရိလျော့ရဲနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ အရက်သေစာ သောက်စားမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း တွေကို လူအနည်းငယ်ကသာ ရှင်းရှင်းလင်းလင်း

ဖိအားပေးမှုကလည်း တစ်ကြောင်းပါဝင်ပါတယ်။

သိကြပြီး မကြာခဏဆိုသလို ဘီယာ သို့မဟုတ် __ အရက်ပြင်းဝယ်ဖို့ သူတို့ကလေးငယ်များကို ခိုင်းတတ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဆယ်စုနှစ်များက တရုတ်နိုင်ငံ မှာ အဝလွန်ကဲလာတဲ့ လူငယ်ဦးရေ တိုးလာတဲ့ အတွက် တရုတ်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူများ က သတိပေးခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ အဝလွန်ပြီး အင်အားချည့်နဲ့ကာ အနည်းအကျဉ်းလှုပ်ရှားရုံမှုဖြင့် မောပန်းတတ်သော၊ အပင်ပန်းမခံနိုင်သော၊ လူငယ် အရေအတွက် များပြားလာခြင်းဟာ စိုးရိမ်ရတဲ့ အခြေအနေရောက်လာပြီလို့ သတိပေးခဲ့ခြင်း

အဝလွန်တဲ့ ကလေးဦးရေ တိုးလာရခြင်းက စာသင်ကျောင်းတွေမှာ ကာယပညာသင်ကြားလိုမှု၊ လေ့ကျင့်ပေးမှု နည်းပါးလာခြင်းက အဓိက အကြောင်းရင်းတစ်ခုဖြစ်သလို ကိုယ်တိုင်ကလည်း အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ဆန္ဒမရှိကြခြင်းကြောင့် ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ကာယကျန်းမာရေးဌာန

အကြီးအကဲက သုံးသပ်ပြောကြားခဲ့ပါတယ်။

ထို့အတူ ကျောင်းသား ကျောင်းသူများဟာ ရုပ်မြင်သံကြားကြည့်ရှုချိန်နဲ့ ကွန်ပျူတာဂိမ်းကစား ချိန် ပိုမိုများပြားလာခြင်းကြောင့်လည်း တက္ကသိုလ် ကျောင်းသား ၇၃ ရာခိုင်နှုန်း၊ အထက်တန်း ကျောင်းသား ၇၁ ရာခိုင်နှုန်းနဲ့ အလယ်တန်း ကျောင်းသား ၄၈ ရာခိုင်နှုန်းအထိ မျက်စိမှုန်လာ ကြတယ်လို့ လေ့လာဆန်းစစ်ချက်များအရ ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာလည်း မြို့ကြီးတွေရဲ့ လမ်းမပေါ် ကို ကြည့်လိုက်ရင် အံ့ဩစရာကောင်းလောက် အောင် လူငယ်လူရွယ်တွေကို မတွေ့ရသလောက် ဖြစ်ခဲ့ပါတယ်။ ဂျပန်လူငယ်တွေ ကိုယ်၌က အိမ်ထဲ က အိမ်ပြင်မထွက်ကြဘဲ အိမ်တွင်းပုန်းလုပ်နေကြ တာလို့ သုံးသပ်ဝေဖန်သူတွေက ဆိုပါတယ်။

နေ့နဲ့ည မှားနေကြ

ဂျပန်လူငယ်အများစုဟာ နေ့နဲ့ည မှားနေကြ တယ်။ အခန်းတံခါးပိတ်ပြီးတစ်နေ့လုံး အားရပါးရ အိပ်၊ ညနေ နေဝင်ချိန်ရောက်တော့မှ အိပ်ရာက လူးလဲထပြီး တီဗွီကြည့်ချင်ကြည့်မယ်၊ ဂိမ်းကစား မယ်၊ ကွန်ပျူတာရှေ့ထိုင်မယ်၊ ဖုန်းနှိပ်မယ်။ ဒီလိုနဲ့ လူအများ အိပ်စက်အနားယူချိန်မှာ သူတို့တစ်တွေ ဟာ အီလက်ထရွန်နှစ်ပစ္စည်းတွေကြားမှာ အလုပ် ရှုပ်နေကြတယ်။ နောက်နေ့ ရောင်နီအလာ၊ အများသူငါ အိပ်ရာထချိန်ရောက်တော့မှ အဆိုပါ ခေတ်ပေါ်ပစ္စည်းများကြားမှာ ကြုံသလို အိပ်လိုက် ကြတယ်။ ဒါဟာ မျိုးဆက်သစ် ဂျပန်လူငယ်များရဲ့ နိစ္စဓူဝ ဘဝပဲဖြစ်ပါတယ်။ လက်ရှိဆို အိမ်ထောင်ပြု သူတွေ နည်းပါးလာလို့ ကလေးမွေးဖွားနှုန်းတောင် လျော့ကျလာတဲ့အထိပါ။

ယနေ့ ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံကျော်ရှိတဲ့ အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ် ဦးရေဟာ ၁ ဒသမ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ကမ္ဘာ့ လူငယ်ဦးရေရဲ့ ၆၀ ရာခိုင်နူန်းကျော်ဟာ အာရ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ ရဲ့ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့စာရင်းများအရ သိရပါတယ်။ အာဆီယံ ဒေသတွင်းမှာလည်း လူဦးရေစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းနီးပါးဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ် အတွင်းရှိ လူငယ်များဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ကြားဖြတ်

သန်းခေါင်စာရင်းအရ ၁၆ ဒသမ ၈၉ သန်းဟာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံ့လူဦးရေစုစုပေါင်းရဲ့ ၃၃ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါဟာ အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကြီးတစ်ခု ဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရလက်ထက်မှာ လူငယ်များရဲ့ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရေးနှင့် မှန်ကန်သည့် လမ်းကြောင်းပေါ် ကို ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ် လာစေရေး၊ လူငယ် များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် ရေးရာမူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်၊ လူငယ်တွေ ပညာသင်ယူခြင်းနဲ့ အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်တဲ့၊ ဗလ ငါးတန်ပြည့်ဝတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာ အောင် ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ယခင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနအဖြစ် သီးခြားစီခွဲပြီး ပြင်ဆင် ဖွဲ့ စည်းပေးခဲ့ပါတယ်။ လူငယ်ရေးရာဦးစီးဌာနကို လည်း တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ (၇)ရပ်၊ ရည်မှန်းချက် (၇) ရပ်နဲ့ လုပ်ငန်းစဉ် (၁၀) ရပ် ချမှတ်ကာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း "မိမိတို့နိုင်ငံ၏ အနာဂတ် အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ မွေးထုတ်ပေးနိုင်ရေး ဆရာ ဆရာမများသာမက မိဘများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း အလေးထားဆောင်ရွက်ပေးစေလို ကြောင်း" ၉–၈–၂၀၂၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌ များနဲ့ တွေ့ဆုံပွဲမှာ အလေးထား လမ်းညွှန်မှာကြား

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး

မှန်ပါတယ်။ အနာဂတ်နိုင်ငံတော်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင်ဆောင်ရွက်ရာမှာ နိုင်ငံတော်ပိုင်း တစ်ခုတည်းသာမက စောစောက တင်ပြပါအတိုင်း ် ___ မိဘဆရာများ၊ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့ အစည်း များ၊ စာပေ၊ ဂီတ၊ ရုပ်ရင်၊ သဘင် စတဲ့အနုပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများပါမကျန် အားလုံး တာဝန်သိသိ၊ တာဝန်ရှိရှိနဲ့ ကဏ္ဍအလိုက် တာဝန် ကျေပြွန်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်

မိဘဆရာသမားများအနေနဲ့က စာကောင်း ပေမွန်များ ဖတ်ရှုလေ့လာခြင်းဟာ လူ့အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေတယ်ဆိုတာ ကိုယ်တိုင်ခံယူပြီး တပည့်၊ သားသမီးများအတွက် ဖတ်သင့်ဖတ်ထိုက် တဲ့ စာအုပ်စာပေများကို ညွှန်ပြခြင်း၊ ကိုယ်တိုင် ဝယ်ပေးခြင်းဖြင့် လူငယ်တွေကို စာကောင်းပေမွန် ဖတ်ရှုတဲ့ အလေ့အကျင့်ရရှိအောင် ပြုစုပျိုးထောင် ပေးဖို့ လိုအပ်ပါတယ်။ စာမျက်နှာ ၇ သို့

- ယနေ့ ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံကျော်ရှိတဲ့အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေဟာ ၁ ဒသမ၂ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁၆ ရာခိုင်နူနိုးခန့်ရှိ
- 💠 မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၆ ဒသမ ၈၉ သန်းဟာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံ့လူဦးရေစုစုပေါင်းရဲ့ ၃၃ ရာခိုင်နှုန်းကျော်ရှိ

စာမျက်နှာ ၆ မှ

မှတ်မိပါသေးတယ်။ လူငယ်များ ဖတ်သင့် ဖတ်ထိုက်တဲ့ စာအုပ်စာပေတွေ ရှားပါးနေချိန်မှာ သရာမောင်ဝံသ စီစဉ်ထုတ်ဝေခဲ့တဲ့ "လူချွန်လူမွန်" စာအုပ်လေး။ ဆရာက ဒီစာအုပ်လေးကို အထူး သဖြင့် လူငယ်များ အားကျအတုယူနိုင်အောင်၊ သင်ခန်းစာရယူနိုင်အောင် နိုင်ငံတကာက ထူးချွန်သူ များ၊ ရုပ်ရုပ်ချွံချွံ စွန့်စားသူများ၊ တီထွင်သူများ၊ စံနမူနာပြုလောက်အောင် အများအကျိုးဆောင် ခဲ့သူများ၊ မေတ္တာ၊ ကရုဏာ၊ စေတနာအရင်းခံ၍ လူသားထုကို အကျိုးပြုခဲ့သူများအကြောင်း ထုပ္ပတ် များကို ကလောင်ရှင်အသီးသီးထံကနေ စုစည်းပြီး ၁၉၈၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနှစ်ကို ကြိုဆိုတဲ့အနေနဲ့ စီစဉ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ထိုခေတ်က လူငယ်များအတွက်သာမက လက်ရှိ -မျိုးဆက်သစ်တို့အတွက်လည်း အသုံးဝင်မယ့် စာကောင်းပေမွန်တစ်အုပ်လို့ ဆိုရမှာဖြစ်ပါတယ်။

မန်းဖိုးအေး(ဝါးခယ်မ)ရေးသားတဲ့ "ထိုင်ဝမ် သားများပြောတဲ့ ရှီကျင့်ဖိန်" စာအုပ်ကလည်း လူငယ်များအတွက်သာမက မိဘများအတွက်ပါ လေ့လာအတုယူစရာကောင်းပါတယ်။ လက်ရှိ တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်ခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ရှီဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ဝင်၊ အစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်အဆင့်ရှိတဲ့ ဖခင် ရှီကျုန်းရွှန်ရဲ့ "<mark>အမြီးကုပ်ပြီး လူလုပ်ပါ</mark>"ဆိုတဲ့ ဆုံးမသွန်သင်မှုအောက်မှာ နှိမ့်ချရိုကျိုးစွာ နေထိုင် ရင်း လေ့လာသင်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။

ယဉ်ကျေးမှုတော်လှန်ရေးမဖြစ်ခင်နဲ့ ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်းမှာ ရှီရဲ့အဖေ ရှီကျုန်း ရွှန်ဟာ အိမ်နိမ့်စံဘဝကို လျှောကျသွားခဲ့သလို ရှီကိုယ်တိုင်လည်း ထိုစဉ်က ဥက္ကဋ္ဌကြီးမော်ရဲ့ တောင်ပေါ်ကိုတက်၊ ကျေးလက်ဆီဆင်းဆိုတဲ့ လှုံ့ဆော်ညွှန်ကြားမှုအရအခြားပညာတတ်လူငယ် များနည်းတူ ကျေးလက်တောရွာဆီ ဆင်းချသွားခဲ့ ရပါတယ်။

သမိုင်းလေ့ကျင့်မှုတစ်ခု

ရှီရဲ့၇ နှစ်တာ တောင်ပေါ်ကိုတက် ကျေးလက် ထီဆင်း သမိုင်းဖြတ်သန်းမှုဟာ တကယ်တော့ ရှီအတွက် ဆင်းရဲကျပ်တည်း ခါးသီးမှုတွေလို့ ပြောနိုင်သလို သမိုင်းလေ့ကျင့်မှုတစ်ခုလို့လည်း ပြောနိုင်ပါတယ်။

ရီကိုယ်တိုင်ကလည်း **"၇ နှစ်တာ တောင်ပေါ်** ကိုတက်ကျေးလက်ကိုဆင်းတဲ့ ဆင်းရဲဒုက္ခဘဝက ကျွန်တော့်ကို အင်မတန်ကြီးမားတဲ့ လေ့ကျင့်ခန်း တစ်ရပ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဘယ်လောက် အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့်လည်း အဲဒီအချိန်ကာလကို ပြန်တွေးပြီး အခု ဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုတဲ့ စိန်ခေါ်နိုင်ရဲတဲ့သတ္တီတွေ **ရှိလာတယ်"**လို့ ပြောခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ "ကျွန်တော် ၁၅ နှစ် သားမှာ မြေဝါမြေရောက်တဲ့အခါတုန်းက ဝေခွဲမရ၊ ယောင်တိယောင်ချာဖြစ်ခဲ့ပါတယ်။ အသက် ၂၂နှစ် မှာ မြေဝါမြေကိုခွဲခွာတဲ့အခါကျတော့ ကျွန်တော့် မှာ ခိုင်မာတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်က ရှိနေပါ ပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့်အဝ ရှိလာတယ်။ ပြည်သူရဲ့ ကျေးကျွန်တစ်ယောက် ဖြစ်သူအဖို့ စန်ပေကုန်းမြင့်က ကျွန်တော့်ရဲ အမြစ်တွယ်ရာ ဒေသဖြစ်ပါတယ်။ ဘာကြောင့်ဆို ဟောဒီနေရာက ပျောက်ပျက်ပြောင်းလဲမှုမရှိတဲ့ ယုံကြည်စိတ်ချမှုကို မွေးမြူပေးလိုက်တာကြောင့် ပါ။ ပြည်သူလူထုအတွက် လက်တွေ့ကျကျ **လုပ်ဆောင်ကြရပါမယ်"** လို့ ဆိုပါတယ်။

အနာဂတ် နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံး ပြောင်း ထမ်းရွက်ကြမယ့် မြန်မာလူငယ်တွေအနေ နဲ့ လည်း နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ အကျိုးစီးပွား ကိုတာဝန်ကျေပြွန်စွာ ထမ်းဆောင်နိုင်ဖို့ဆိုရင် ငယ်စဉ် လူငယ်ဘဝကတည်းက လူချွန်လူမွန်တွေ ဖြစ်အောင် ကိုယ့်ထူးကိုယ်ချွန် ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ရမယ့် တာဝန်ရှိကြောင်း နှိုးဆော် ကိုက်တွန်းစကားဆိုပါရစေ။ -

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဧရိယာတစ်ခုချင်းစီ၏ ရည်မှန်းချက်များ ပြည့်မီစေရေး အလေးထား ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၃ (၄၁) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (41st ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ක ි කිලි ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက် တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပ သည်။

အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့် ဓာတ်သတ္တုဝန်ကြီးဌာနက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဦးဆောင်ကျင်းပပြီး အာဆီယံ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် ၂၀၂၁–၂၀၂၅ အောက်မှ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံရေး၊ သန့်စင်သောစွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များ သုံးစွဲနိုင်ရေး၊ စွမ်းအင်ပြောင်းလဲ သုံးစွဲမှုဆိုင်ရာနည်းပညာများ တိုးတက်ဖွံ့ဖြိုးရေး၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာနည်းပညာများနှင့် အခြေခံ အဆောက်အဦများ၊ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချ ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြသုံး နျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံနိုင်ငံများအကြား၊ အာဆီယံနှင့် အရှေ့အာရှ နိုင်ငံများအကြား၊ အာဆီယံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး အစီအမံများကို ဆွေးနွေးကြသည်။

ထို့ပြင် အစည်းအဝေး၌ မြန်မာနိုင်ငံ၏ စွမ်းအင် ဆိုင်ရာ အဆင့်မြင့်အရာရှိ၊ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က မြန်မာနိုင်ငံ ရွက်မှု ဧရိယာတစ်ခုချင်းစီ၏ ရည်မှန်းချက်များ



(၄၁) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးစဉ်။

ပြည့်မီစေရေး အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်ကဏ္ဍ တွင် သဘာဝဓာတ်ငွေ့သည် အရေးကြီးသည့် အခန်း ကဏ္ဍမှ ဆက်လက်ပါဝင်နေကြောင်း၊ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆိုလာ၊ လေအားနှင့် အခြားပြန်ပြည့်မြဲ အရင်းအမြစ် များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အားပေး ဆောင်ရွက်နေကြောင်း၊ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသည့် ကျေးလက်ဒေသများတွင် အသေးစား ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ ဆိုလာ စသည့် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့အတွက်လည်း မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများ၊ နိုင်ငံတကာစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးမှ ဆွေးနွေးညှိနှိုင်းရရှိချက်များ ကို (၄၁)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

(၄၁) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိ (Senior Official on Energy – SOE Leader)၊ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများမှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ စွမ်းအင်ဗဟိုဌာနနှင့် နိုင်ငံတကာစွမ်းအင်ဆိုင်ရာ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။

အနုညာတခုံသမာဓိသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားနှင့် သင်တန်းသားများ၏ မိတ်ဆုံညစာစားပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၂၃ မြန်မာအနညာတ စီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာန (Myanmar Arbitration Centre– MAC) သည် အနုညာတစီရင် ဆုံးဖြတ်ခြင်း ဥပဒေပါအတိုင်း သိရှိ ဆောင်ရွက်နိုင်ရေးနှင့် ခုံသမာဓိ (Arbitrator)များ ပေါ်ထွက် လာစေရေးတို့အတွက် သင်တန်းများ ဖွင့်လှစ်၍ ပို့ချပေးလျက်ရှိရာ ယခု ဆိုလျှင် သင်တန်းအပတ်စဉ် (၄) အထိ ¹ပို့ချပေးပြီးဖြစ်သည်။

အနုညာတ ခုံသမာဓိသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်း အနားနှင့် အပတ်စဉ် (၁)၊ (၂)၊ (၃)၊ (၄) တို့မှ သင်တန်းသားများ၏ မိတ်ဆုံ ညစာစားပွဲ အခမ်းအနားကို ဩဂုတ် ၂၀ ရက်တွင် ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ၌ ကျင်းပသည်။

ပြုနိုင်ရန်

စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ လက်တွေ့

ဆောင်ရွက်နိုင်မည့် အတွေ့အကြုံ၊

ဗဟုသုတများ၊ အကျိုးရလဒ်ကောင်း

များကို သင်တန်းမှ ရရှိကြမည်ဟု

သင်တန်းဆင်းပွဲတွင် ကုန်သည် စက်မှုအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး MAC ၏ Managing Director ဦးကျော်ဒေဝက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အသင်းချုပ်၌ MBA, HRD Training Institute, EOD (အလုပ်ရင် အဖွဲ့အစည်း)၊ Myanmar Productivity Centre, MSMEs စသည့် သင်တန်းများ





ထို့နောက် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ဆရာကြီး ဒေါက်တာမောင်မောင်သိမ်း က အနုညာတခုံသမာဓိ သင်တန်း

သင်တန်းသား အပတ်စဉ် (၄) သင်တန်းသူများ၏ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသား တစ်ဦးချင်းစီ ပေးအပ်ချီးမြှင့်သည်။

ညနေပိုင်းတွင် အနညာတ ခုံသမာဓိသင်တန်းအပတ်စဉ် (၁)၊ (၂)၊ (၃)၊ (၄)တို့မှ သင်တန်းသားများ၏ မိတ်ဆုံညစာစားပွဲကို ကျင်းပရာ ကုန်သည်စက်မှု အသင်းချုပ်၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးဇော် မင်းဝင်းက သင်တန်းများဖွင့်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆင်းများ အတွက် ဂုဏ်ပြုအမှတ်တရစကား များ ပြောကြားပြီး ဒေါက်တာ မောင်မောင်သိမ်းက သင်တန်းသား များအတွက် အမှတ်တရ ဂုဏ်ပြု ချီးမြှင့်စကား ပြောကြားခဲ့သည်။

သတင်းစဉ်

မြန်မာ့အလင်း

နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

ဘားအံ ဩဂုတ် ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံစီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီ၏ (၁၂/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၃ ရက် နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ နိုင်ငံစီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံစီးပွား မြှင့်တင်ရေးအတွက် နိုင်ငံတော်မှထုတ်ချေးပေးထား သည့် ချေးငွေ ၈ ဘီလီယံကို စိစစ်နွင့်ပြုထုတ်ချေး ပေးထားပြီး ကော်မတီဝင်များအနေဖြင့် လုပ်ငန်း အောင်မြင်မှု ရှိ/ မရှိ စဉ်ဆက်မပြတ်အကဲဖြတ် စောင့်ကြည့်သုံးသပ်စေလိုကြောင်း၊ မိုးစပါးအပါအဝင် မိုးသီးနှံများနှင့် ပတ်သက်၍ အဓိကအားဖြင့်



ရေကြီးနှစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စိုက်ဧကများ ပြန်လည် စိုက်ပျိုးနိုင်ရန် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး

အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုး မည့် တောင်သူများ စာရင်းကိုကောက်ယူ၍ လိုအပ်သည့်ချေးငွေများ ထုတ်ချေးပေးနိုင်ရေး စိစစ်အတည်ပြုတင်ပြပေးစေလိုပြီး စိုက်ပျိုးရေးသုံး စက်ကိရိယာများ ဝယ်ယူမှုနှင့်ပတ်သက်၍ ချေးငွေ ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဗဟို ကော်မတီသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်ပြီး လိုအပ်သည့် အရင်းအနှီး များကို ကော်မတီအနေဖြင့် ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။(ဝဲပုံ)

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ် အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လိုက်နာဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညိန္နိင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာ၌ စက်ချုပ်သင်တန်းဗွင့်လှစ်

ကျောက်မဲ ဩဂုတ် ၂၃ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်း နှင့် အသက်မွေးပညာ သင်တန်း ကျောင်း(ကျောက်မဲ)က ကြီးမှူး၍ အမျိုးသမီးများအတွက် ဝင်ငွေ တိုးရေးလုပ်ငန်း၊ စက်ချုပ် သင်တန်းဖွင့်ပွဲကို ဩဂုတ်၂၃ ရက် က ကျောက်မဲမြို့နယ် ပိန္နဲကုန်း ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးသန့်ဖော်ဝင်းက အမှာစကား ပြောကြားပြီး ရက်ကန်းနှင့် အသက် မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင်က သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ် ချက်များပြောကြားကာ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းနွမ်းဟွမ် က သင်တန်းသား သင်တန်းသူ များအား သင်ထောက်ကူပစ္စည်း

သင်တန်းသို့ ဒေသခံပြည်သူ ၁၀ ဦး တက်ရောက်လျက်ရှိပြီး အခြေခံ ရက် ၃၀ ၊ အဆင့်မြင့် ၁၅ ရက် စုစုပေါင်း သင်တန်းကာလ ၄၅ ရက်ဖြင့် အခမဲ့ သင်ကြား ပေးမည်ဖြစ်ကြောင်း၊ ထူးချွန်

မွေးပညာ သင်တန်းကျောင်း သင်တန်းသား ငါးဦးအား ရွေးချယ် ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင်က ၍ လုပ်ငန်းထူထောင်နိုင်ရေး သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ် အတွက် ဌာနမှ ဆက်လက် ချက်များပြောကြားကာ အလုပ်ရုံ ထောက်ပံ့သွားမည် ဖြစ်ကြောင်း

> ၂၀၂၃ –၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျေးရွာ ၁၅၅ ရွာနှင့် ရှမ်းပြည်နယ် တွင် ကျေးရွာပေါင်း ၃၂ ရွာ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

> > မိုင်းထွန်း(ပြန်/ဆက်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ
မြို့နယ် စည်ပင်သာယာရေး ၂၀၂၃–
၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလ
ပတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်
အရှည် ပေ၂၉၀၊ အကျယ်ပေ ၁၀၊ ထု
ခြောက်ဖေရှိမြသီတာလမ်း ကွန်ကရစ်
လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီးမှု
ကို မြို့နယ်စည်ပင်သာယာရေးဌာန
အမှုဆောင်အရာရှိ လက်ထောက်
ညွှန်ကြားရေးမှုုး ဦးအောင်ဖေနှင့်
တာဝန်ရှိသူများ ဩဂုတ် ၂၃ ရက်က
ကြည့်ရှုစစ်ဆေးစဉ်။ စိုင်း(သီပေါ)

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

နေပြည်တော် ညြဂုတ် ၂၃ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်တော် မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသင်္ခပြည်သူများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၏ စားသောက် ရေးအဆင်ပြေစေရန်နှင့် မိမိတို့ အလိုရှိရာ စားသောက်ကုန်ပစ္စည်း များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ် ရောင်းချပေးလျက်ရှိသည်။

ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက် များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကိုလည်းကောင်း၊ တပ်မတော် စက်ရုံများနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့မှ ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ် နှင့် စည်သွတ်ဘူးများဖြစ်သည့်



အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန် အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးစိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနုပ်ဘူး စသည့် စားသောက်ကုန်များကို လည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အရောင်းဆိုင် များ၏ စားသောက်ကုန်ပစ္စည်း များ၊ လျှဝ်စစ်ပစ္စည်းများနှင့် အိမိဆောက်ပစ္စည်းများနှင့်

ကောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးရာ ဒေသခံ ပြည်သူများနှင့် ဋ္ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူ အားပေးကြကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

နိုင်ငံတစ်ဝန်း စိမ်းလန်းဗို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့

အကြမ်းဗက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဇော်ထုတ်အရေးယူ

နေပြည်တော် ဩဂုတ် ၂၃

အကြန်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHi NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့ အစည်း များ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရုံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ရာသေတ် ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနှစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းမှုမရွေ့ပြောင်းနိုင်သောပစ္စည်းမှုမရွှင် တိမ်းမက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၃ ခုနှစ် ဩဂုတ်၂၂ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမှု လုပ်ဆောင်ခဲ့သည့် "Ei Ei Soe" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၆၅) ရပ်ကွက်နေ အိအိစိုးအား မွန်းလွဲ ၁ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ဧရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ

ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်

အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်း

တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ ၌ ICRC မှ ရခိုင်ပြည်နယ်ရုံးခွဲတာဝန်ခံ Mr. Yannis

KHEMIRI နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး စစ်တွေ

တက္ကသိုလ်၌ကျင်းပသော တက္ကသိုလ်ပေါင်းစုံ ကျပန်း

စကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်သည်။

အဖွဲ့အားတွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ

ကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်

နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ

တွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ သန့်ရှင်းသော

ရေရရှိရေး ဆောင်ရွက်နေမှုများ၊ မိုခါမုန်တိုင်း

အလွန်ကာလ မျိုးစပါးများထောက်ပံ့ပေးခဲ့မှုနှင့်

ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန်မျိုးစေ့များ ဖြန့်ဝေပေး

မည့်အစီအမံများ၊ အလုပ်အကိုင်အခွင့်အလမ်းများ

ရရှိရေးသင်တန်းများ ပို့ချပေးမည့် အစီအမံများ၊ ရခိုင်

ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊

တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဆောင်ရွက်နေမှုများနှင့် ခရီးသွားလာခွင့်ရရှိရေး

စသည့်ကိစ္စများနှင့် စပ်လျဉ်း၍ အပြန်အလှန်

ရုံးခွဲတာဝန်ခံ Mr. Yannis KHEMIRI

ပြည်နယ်ဝန်ကြီးချုပ်သည် ICRC မှ ရခိုင်ပြည်နယ်

စစ်တွေ ဩဂုတ် ၂၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ICRC မှ ရခိုင်ပြည်နယ်ရုံးခွဲတာဝန်ခံနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ တက္ကသိုလ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်

ဆုံးခန်းတိုင်အောင် သင်ကြားခွင့်ရရှိပြီး ပြည်နယ်နှင့် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်သူများဖြစ်ကြ စေရန် မိမိတို့ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် တာဝန် ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲ များ ကျင်းပပေးခြင်းအားဖြင့် တက္ကသိုလ်အချင်းချင်း၊ ကျောင်းသား ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ကြည် မှုများရရှိလာပြီး မိမိတို့တွင်ရှိသော ပင်ကိုအရည် အသွေးများ၊ အစွမ်းအစများကိုလည်း ထုတ်ဖော်ပြသ ခွင့်ရရှိကြမည်ဖြစ်ကြောင်း ပြောကြားသည်။

__ ဆုပေးအပ်ချီးမြှင့်

ထို့နောက် အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင် များကနေရာယူကာ ဆန်ခါတင်ပြိုင်ပွဲဝင် ကျောင်း သား ကျောင်းသူခြောက်ဦး အမည်စာရင်းကို ကြေညာ၍ ပြိုင်ပွဲဝင်တစ်ဦးချင်းစီက သင်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကျပန်းစကားပြောယှဉ်ပြိုင်ကြ ပြီး စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ အနုပညာအသင်းများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ______ တက္ကသိုလ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တက္ကသိုလ်များမှ အနုပညာအသင်း များအတွက် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။ တင်ထွန်း(ပြန်/ဆက်)

မြောင်းမြမြို့ တောင်ပေါ်စုကျေးရွာ၌

အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ခရိုင်အသေးစားစက်မှုလက်မှု

လုပ်ငန်းဦးစီးဌာနက ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုဆောင်ရွက်မည့်

လုပ်ငန်းစီမံကိန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား

ကို ယနေ့ နံနက်ပိုင်းက မြောင်းမြမြို့ တောင်ပေါ်စုကျေးရွာ အောင်ချမ်း

ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီး

ဌာနမှ ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဆွေက

ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ကျေးရွာမှ သင်တန်းသူ ၁၅ ဦး တက်ရောက်

အဆိုပါသင်တန်းကို ဩဂုတ်၂၃ ရက်မှ စက်တင်ဘာ၂၁ ရက်အထိ

အဆိုပါ အခမ်းအနားတွင် ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း

သာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

သင်ကြားမည်ဖြစ်ကြောင်း သိရသည်။



စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလ တာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ဆုံပြီး ဂုဏ်ပြုအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ

စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တက္ကသိုလ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲနှင့်

> အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် က ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်သည့် လူဦးရေ ၃ ဒသမ ၃ သန်းကျော်ရှိရာမှာ ၂၀၂၃ – ၂၀၂၄ ပညာ သင်နှစ်တွင် အခြေခံပညာကျောင်းသား ကျောင်းသူ ၅၆၉၃၁၃ ဦး၊ အဆင့်မြင့်ပညာကျောင်းသား ကျောင်းသူ ၁၀၉၇၅ ဦးရှိရာ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်းအနေဖြင့် ပြည်နယ်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့်ရှိကြောင်း၊

> အဆိုပါကျောင်းသား ကျောင်းသူများ ပညာကို

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် များ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်

ဥတ္တရသီရိမြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းဆင်းပွဲကျင်းပ

ဥတ္တရသီရိ ဩဂုတ် ၂၃ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး တွင် အမျိုးသမီးဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း

များအတွက် ဖွင့်လှစ်သည့် အခြေခံ စက်ချုပ်နည်းပညာနှင့် ဖက်ရှင် ဒီဖိုင်း သင်တန်းဆင်းပွဲကို ဩဂုတ် ၂၂ ရက်က ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်စီမံကိန်း

ဥက္ကဋ္ဌ နေပြည်တော် ကောင်စီ အဖွဲ့ဝင် ______ ဦးဖေယျာလင်းက နေပြည်တော် အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှု အသေးစား လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ ဆောင်ရွက်မည့် တိုးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူ၂၀ အား စီမံကိန်းလုပ်ငန်းအကောင်အထည် ဖော်ရန်အတွက် စက်ချုပ်နည်းပညာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း၏ ဦးတည်ချက် ဖြစ်သည့် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်မည့်သူ ငါးဦးကို စက်ချုပ်

လုပ်ငန်း ထူထောင်နိုင်ရန်အတွက်

ဆောင်ရွက်ခဲ့ရာ ကျောက်ကြမ်း

ခင်းခြင်းကို အလျားပေ ၂၀၀၊

အနံ ပေ ၃၀၊ ထု တစ်ပေခင်းခြင်း၊

ကျောက်ကြမ်းပေါ်တွင် ကျောက်

ချောခင်းခြင်းလုပ်ငန်းကို အလျား

ပေ ၃၀၀၊ အနံပေ ၃၀၊ ထုတစ်ပေ

ခင်းခြင်း ဆောင်ရွက်ပြီးစီးနေပြီ

ဖြစ်ကြောင်း ကော့ကရိတ်မြို့

လမ်းဦးစီးဌာနမှ သိရသည်။

လုပ်ငန်း ကြီးကြပ်ရေးကော်မတီ

ကျပ် ၁၀ သိန်းနှင့် ညီမျှသော ရင်းနှီးပစ္စည်းများကို ထောက်ပံ့ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးက လုပ်ငန်းထူထောင် ခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ နေပြည်တော် ကောင်စီအဖွဲ့ဝင်က သင်တန်းသူ ၂၂ဦးအား သင်တန်းဆင်းလက်မှတ် များ ပေးအပ်ချီးမြှင့်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်း ထုတ်ကုန်ပစ္စည်းများ

အောင်မျိုးဝင်း(ပြန်/ဆက်)

သည်။ ထို့နောက် အသေးစား

ပေးအပ်ခဲ့သည်။



နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် နေပြည်တော် ဩဂုတ် ၂၃

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မှတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေသည်။ မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်း အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ရှစ်ပေခန့် ရှိနိုင်သည်။ မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်။

ထို့နောက် အရှည်ပေ ၇၀၊ အကျယ် ၁၃ ပေ ရှစ်လက်မ ယာယီဘေလီတံတား --တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြဝတီဘက် ခြမ်းမှစတင်၍ ယာယီဘေလီ တံတားဖရိန် တပ်ဆင်ခြင်းနှင့် ကြမ်းခင်းသံပြားခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၂

တည်ဆောက်မည့်

မြောင်းမြ ဩဂုတ် ၂၃

ရက်အထိ ၇၀ ရာခိုင်နှုန်းပြီးစီးနေ ပြီဖြစ်ကြောင်းနှင့် မကြာမီကာလ တွင် ကုန်စည်ယာဉ်များ ဖြတ်သန်း သွားလာနိုင်တော့မည်ဖြစ်ကြောင်း၊ မြဝတီ–ကော့ကရိတ်အာရှလမ်းမ ယာယီဘေလီတံတား ချဉ်းကပ်လမ်း ဖောက်လုပ်ခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်းများကို

အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေး ကော့ကရိတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဦးစီးအဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

ခရိုင်(ပြန်/ဆက်)

🔷 ကျောဖုံးမှ အဆိုပါမြဝတီ–ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီ __ တည်ဆောက်ခြင်း

___ ကော့ကရိတ်မြို့ လုပ်ငန်းကို လမ်းဦးစီးဌာနမှ AE ဦးမိုးကျော် ဦးစီးအဖွဲ့သည် ဘက်ဟိုးယာဉ် ခြောက်စီး၊ မြေကော်စက် နှစ်စီး၊ မြေညှိစက်(ဒိုဇာ) တစ်စီးတို့ဖြင့်

လမ်းလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းပျက်စီးခဲ့သည့် နေရာ၏ တောင်ဘက်နှင့် မြောက် ဘက်တို့တွင် ယာယီရောင်ကွင်း မြေသားလမ်း ဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချော ခင်းခြင်းလုပ်ငန်းကို မြဝတီမြို့

မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နေပြည်တော် ဩဂုတ် ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂)) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းဗီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားမည့်အကြောင်းအရာများမှာ နိုင်ငံတော်၏ . နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကြောင်းအရာများ ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာအကြောင်းအရာများကို မိမိ ပြောကြားသွားမည်ဖြစ်ပြီး အများပြည်သူစိတ်ဝင်စားမည့်၊ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အဓိကအသိပေးလိုသည့် စီးပွားရေး ဆိုင်ရာ အကြောင်းအရာများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် တာဝန်ရှိသူများ ကိုယ်တိုင် ပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ ကဏ္ဍဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲနှင့် သက်ဆိုင်သည့်မေးခွန်း များကိုသာ မေးမြန်းကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မေးခွန်းများ နှင့်ပတ်သက်ပြီး ယခုနေရာမှာသာ အတတ်နိုင်ဆုံး ဖြေကြားသွားမည် ဖြစ်ကြောင်း၊ အချို့သော စီးပွားရေးဆိုင်ရာ အချက်အလက်ပိုင်းဆိုင်ရာ များ၊ ကိုးကားမှုပိုင်းဆိုင်ရာများ၊ လိုအပ်ချက်ရှိသည့် မေးခွန်းများကို ယခုမဖြေကြားနိုင်လျှင်လည်း သီးခြား ပြန်လည်ဖြေကြားပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့ စည်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပထမဦးဆုံးအနေဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့သည့်အခြေအနေကို ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတော်၏ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီကို တင်ပြခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက် ဆောင်ရွက်ရန် ကျန်ရှိနေသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်စီမံအုပ်ချိုပ်ရေး ကောင်စီကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်အထိနောက်ထပ်သက်တမ်း (၆) လ တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ တာဝန်အပ်နှင်းမှု အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန် များကို ထမ်းဆောင်ရာတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၇/၂၀၂၃ နှင့် နိုင်ငံတော်စီမံအုပ်ချုံပ်ရေးကောင်စီကို အဖွဲ့ဝင် ၁၈ ဦးဖြင့် ပြင်ဆင်

ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်များကို ပိုမိုမြန်ဆန် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကို ပြင်ဆင် ဖွဲ့ စည်းခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ , ဖွဲ့ စည်းပုံ ၃၂ ဦး ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုအဖိုးရအဖွဲ့ , ဖွဲ့ စည်းပုံ ၃၂ ဦး ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်ရှိသည့် အစိုးရအဖွဲ့ အသီးသီးတွင်လည်း လိုအပ်သည့် ပြင်ဆင်ဖွဲ့ စည်းမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့ အသီးသီးကို လိုအပ်သည့် ပြင်ဆင်ဖွဲ့ စည်းမှုများ ဆောင်ရွက်ခဲ့ပြီး နောက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး ဦးတည်ချက်များနှင့်ပတ်သက်ပြီး လိုအပ်သည့် သုံးသပ်ဆွေးနွေး မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအပါအဝင် နယ်ပယ်ကဏ္ဍစုံ သုံးသပ်ဆွေးနွေးပြီးနောက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ပြင်ဆင် သတ်မှတ်ခဲ့ပါကြောင်း။

ရှေ့လုပ်ငန်းစဉ်များကိုကြည့်လျှင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အစိုးရ၏ ရည်မှန်းချက်ကို တွေ့ နိုင်ပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်ပြည့်စုံစွာ ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်တွင် "လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရား ဥပဒေစိုးမိုးရေးအပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက် သွားမည်"ဟု သတ်မှတ်ထားပါကြောင်း၊ ရွေးကောက်ပွဲတစ်ရပ် ကျင်းပ ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ၊ တိုင်းရင်းသားပြည်သူအားလုံး

- မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးစနစ်နှင့် တည်ရှိခြင်းဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်အကျုံးဝင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို မြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်
- မိမိတို့အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းပြီး ဖွံ့ပြိုးတိုးတက်စေလိုသည့်စိတ်ဆန္ဒရှိသည့် တိုင်းရင်းသားလက်နက်ကိုင်
 အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်အမြဲတံခါးဗွင့်ထား

ပါဝင်နွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန် တွင်လည်း မဲဆန္ဒရှင်ပြည်သူအားလုံး အကြောက်တရားကင်းကင်း၊ ဖိအားကင်းကင်းနှင့် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းနှင့် ပါတီကို ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းအခြေအနေကောင်း များဖြစ်ပေါ်လာစေရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ ပထမဆုံး အချက်တွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း။

ခုတိယအချက်တွင် "တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံး ဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်" ဟု သတ်မှတ်ထားပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးစနစ်နှင့် တည်ရှိခြင်းဖြစ် ကြောင်း၊ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်အကျုံးဝင်သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ကို မြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြှင့်တင် နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရစဉ်ကစပြီး လက်နက်ကိုင် တိုက်ခိုက်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု သည် နောက်ကျကျန်ခဲ့ရပါကြောင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် နောက်ကျကျန်ရစ်ခြင်းကို အမြန်ဆုံး အဆုံး သတ်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခ အမြန်ဆုံးပြီးဆုံးပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ အဆက်ဆက်က ကြိုးပမ်းခဲ့ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါ ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု ဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့သည် NCA လမ်းကြောင်းမှ သွေဖည်ပြီး NCA ကို ပစ်ပယ်ခဲ့သည်ကို တွေ့ရပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည် ငြိမ်းချမ်းမှုရရှိစေရန် NCA ပါ သဘောတူညီချက်များနှင့်အညီ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း။

-ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့

နိုင်ငံတော်စီမံဆုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ကို စတင်ရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ရေးဖော်သေဂါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ရေးဖော်ဆောင်မှုညှိနိုင်းရေးကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စုလိုင် ၃၁ ရက်အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနိုင်းရေးကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စူလိုင် ၂၇ ရက်အထိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ (၃) ဖွဲ့ ကိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းတွင် တက်ရောက်ဆွေးနွေးခဲ့သည့် အဖွဲ့ တိုင်း၏ လိုလားချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကိုလည်း စနစ်တကျစုစည်းထားရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မပျက် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆွေးနွေးဆောင်ရွက်သွားရမည့် ကိစ္စရပ်များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မိမိတို့ အနေဖြင့်မြန်မာနိုင်ငံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုသည့်

စိတ်ဆန္ဒရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်အမြဲ တံခါးဖွင့်ထားပါကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေး နှင့် ပတ်သက်သည့် ပြောကြားမှုများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့် ဆွေးနွေးမှုများ၊ လမ်းညွှန်မှုများတွင်လည်း ငြိမ်းချမ်းရေးကို လိုလားသည့်စိတ်အမြဲရှိရန် ငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို ဆွေးနွေးရန် အစဉ် အမြဲတံခါးဖွင့်ထားသည်ကို ထည့်သွင်းပြောကြားသည်ကို တွေ့ရမည်

ယင်းအတွက်လည်း မိမိတို့ ရှေ့လုဝ်ငန်းစဉ် (၅)ရပ်၏ တတိယ အချက်တွင် "နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်" ဆိုသည်ကို ထည့်သွင်း ထားရှိပါကြောင်း။

စတုတ္ထအချက်ဖြစ်သည့် "စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီဓိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီဓိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်"နှင့် ပဉ္စမအချက်တွင် "ဆန္ဒမဲပေးပိုင်နှင့်ရှိသူအားလုံး၏ အခွင့်အရေးများ နှစ်နာမှုမရှိစေရေး နှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီဓိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ် လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်" တို့ကိုလည်း ရှေ့လုပ်ငန်းစဉ်အဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ရွေးကောက်ပွဲကို ဦးတည်ဆောင်ရွက်ထာ

ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် မိမိအဓိကထားပြောလိုသည်မှာ နံပါတ် ၅ အချက်ဖြစ်ပါကြောင်း၊ ယခင်ကရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နံပါတ် ၅ အချက်သည် **"အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ** ဆောင်ရွက်ပြီးစီးပါက ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး **ဆက်လက်ဆောင်ရွက်သွားမည်"** ဖြစ်ပါကြောင်း၊ ယခုရှေ့လုပ်ငန်းစဉ် တွင်မိမိတို့အနေဖြင့်ရွေးကောက်ပွဲကိုဦးတည်ဆောင်ရွက်ထားသည်ကို တွေ့ နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးသည်အခြေခံ အခွင့်အရေးဖြစ်ကြောင်း၊ အသက်အရွယ်အရ ကန့်သတ်မှု ပြည့်မြောက် ပြီးသည့် နိုင်ငံသားတိုင်း၊ အခြေခံဥပဒေအရ မဲပေးပိုင်ခွင့်မရှိသူများမှ အပ ပြည်သူတစ်ရပ်လုံးသည် ဓိမိ၏ဆန္ဒကို ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိလိုလားသည့် နိုင်ငံရေးစနစ်ကို ထောက်ခံနိုင်မည် ဖြစ်ကြောင်း၊ မိမိလိုလားသည့် နိုင်ငံရေးပါတီ သို့မဟုတ် မိမိလိုလား သည့် ပုဂ္ဂလိကအရွေးချယ်ခံကို ရွေးချယ်ခွင့်ရှိမည်ဖြစ်ကြောင်း။

ထို့ကြောင့် ယင်းအနွင့်အရေးနှစ်နာမှုမရှိအောင် မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲသည် အားလုံးခြုံငုံမိသည့် စကားရပ်ဖြစ်ပါ ကြောင်း၊ *စာမျက်နှာ ၁၁ သို့*



စာမျက်နှာ ၁၀ မှ

မဲစာရင်းများမှန်ကန်စေရေး၊ မဲရုံများ စနစ်တကျရှိစေရေး၊ မဲပေးရန် အတွက် အခြေအနေဖန်တီးပေးခြင်း စသည်တို့အားလုံးသည် မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ညီညွတ်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ဆောင်ရွက် ခြင်း၊ ထို့နောက် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ဆောင်ရွက် ပြီးစီးလျှင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ် လာသည့် အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း။

ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအပေါ် မူတည် ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် ဦးတည်ချက်များကို ယခင် ချမှတ် ထားသည့် ဦးတည်ချက်များထက် ပိုမိုကျစ်လျစ်သည့် ဦးတည်ချက် များအဖြစ် ယခုတင်ပြထားသည့်အတိုင်း ပြင်ဆင်သတ်မှတ်ခဲ့ပါ ကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ကိုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးသည့် ဦးတည်ချက်များ ချမှတ်ထားခြင်းကို သတိပြုမိစေလိုပါကြောင်း၊ ထို့နောက် စီးပွားရေး ဦးတည်ချက် (၃) ရပ်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်၏ ဒုတိယအချက်တွင် ဖော်ပြပါရှိသည့် "တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်" ဆိုသည့်အချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် အဆိုပါ စီးပွားရေးဦးတည်ချက်(၃)ရပ်က အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ယင်းနောက် လူမှုရေးဦးတည်ချက် (၃)ရပ်ဖြစ်ပြီး လက်ရှိအခြေအနေများနှင့် ကိုက်ညီစွာ ထည့်သွင်းပြင်ဆင်ထားခြင်း ရှိပါကြောင်း၊ ထိုအထဲမှ ထူးခြားမှုတစ်ခုအနေဖြင့် လူငယ်ကဏ္ဍ ဖြစ်ကြောင်း။

လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး

လူမှုရေးဦးတည်ချက်တွင်ပါသည့် နံပါတ်(ဂ) နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ အနာဂတ်သည် လူငယ်များလက်ထဲတွင်ရှိပါကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် မိမိတို့နိုင်ငံ၏တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ် များသည် အသိပညာ၊ အတတ်ပညာ၊ မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင် စွမ်း၊ ဗဟုသုတများပြည့်စုံနေရန် လိုပါကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံ ရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂ ဗလ စသည့်ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးဆိုသည့် အချက် များအရ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမည်ဆိုလျှင် နိုင်ငံသားတိုင်း ပညာတတ်မြောက်နေရန် လိုပါကြောင်း၊ ထို့ကြောင့် အစိုးရ၏ပညာ ရေး ရည်မှန်းချက်များကို ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ယူခွင့်ရရှိစေရန်နှင့် အခြေခံပညာအလယ်တန်းအဆင့် KG + 9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရန်ဆိုပြီး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ အဓိကအနေဖြင့် အနာဂတ်နိုင်ငံတော်၏ တာဝန်ကို ဦးဆောင်မည့်လူငယ်များအတွက် အလေးထားပြုစုပျိုးထောင်ပေး လိုသည့်အတွက် ဦးတည်ချက်တစ်ခုအဖြစ် အလေးထားထည့်သွင်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း။

ရေး၊ လူမှုရေးဦးတည်ချက်များကို အသေးစိတ်ပြန်လေ့လာကြည့်လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ရှေးရှုဆောင်ရွက်နေမှုကို မြင်သာလိမ့်မည်ဟု ယုံကြည် ပါကြောင်း။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ

ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့် ဆက်စပ်သည့် **နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ**ကို တင်ပြလိုပါ ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ ပထမအချက်၊ စတုတ္ထအချက် နှင့် ပဉ္စမအချက်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများကို မှတ်ပုံ တင်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီစုစုပေါင်း ၃၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ် ကြောင်း၊ အဆိုပါ ပါတီများအနက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၂၅ အရ ခွင့်ပြုခဲ့သည့် ပါတီအဟောင်း ၃၀ နှင့် ပုဒ်မ ၃ အရ ပါတီအသစ်အဖြစ် လျှောက်ထားခဲ့သည့် ၆ ပါတီ ရှိပါကြောင်း၊ ခွင့်ပြုခဲ့ပြီး ၃၆ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး ဆောင်ရွက်မည့်ပါတီ ၇ ပါတီနှင့် ကျန်ပါတီများအနေဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်အဆင့် စည်းရုံးဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီများအနက် ကျန်ရှိနေသေးသည့် ပါတီများကိုလည်း လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ပြီးချိန်တွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြ လိုပါကြောင်း၊ သတိပြုသင့်သည့် အချက်များအနေဖြင့် ပထမအချက်က ပါတီဟောင်းများသာမက ပါတီအသစ် ၆ ပါတီ ရှိလာခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၇ ပါတီအထိ ရှိနေခြင်းဖြစ်ကြောင်း၊ တတိယအချက်အနေနှင့် ကျန်ရှိ သည့်ပါတီများတွင်လည်း အများစုသည် တိုင်းရင်းသားပြည်နယ် များတွင် စည်းရုံးဆောင်ရွက်မည့် ပါတီများဖြစ်ခြင်းကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် နိုင်ငံရေးစနစ် တည်ဆောက်ရာတွင်၊ ပြည်ထောင်စုကိုတည်ဆောက်ရာတွင် တိုင်းရင်း သားပြည်သူအားလုံး၏ လိုလားချက်၊ တောင်းဆိုချက်များကို ကိုယ်စား ပြုဖော်ပြနိုင်မည့် တိုင်းရင်းသားမျိုးစုံ ပါဝင်သည့် လွှတ်တော် ရပ်ဝန်းတစ်ခုကို ဦးတည်နေသည်ကို သတိပြုမိစေလိုပါကြောင်း။

ာါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးအခြေအနေ

ဆက်လက်၍ လူမှုရေးကဏ္ဍကိုပြောလိုပါကြောင်း၊ **မိုခါဆိုင်ကလုန်း** မုန်တိုင်းတိုက်ခတ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးအခြေအနေကို ပြောကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် မိုခါမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မည့်အခြေအနေကို မေ ၄ ရက်တွင် ကနဦးအတည်ပြု ခဲ့ပါကြောင်း၊ မေ ၆ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ပြုလုပ်ခဲ့ပြီး မုန်တိုင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခဲ့ပါကြောင်း၊ မိုခါ မှန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် ၂၀၂၃ ခုနှစ် မေ ၁၃ ရက်တွင် ကြိုတင်ကြေညာစေခဲ့ပါကြောင်း၊ ပုံမှန်လုပ်ထုံးလုပ်နည်းအရ၊ မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးရေးလုပ်ငန်းစဉ်အရ မုန်တိုင်း မဝင်မီ ၁၂ နာရီအလိုတွင် ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် မုန်တိုင်းမဝင်မီတစ်ရက်ကျော်ကတည်းက ကြိုတင်ကြေညာစေခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မုန်တိုင်း တိုက်ခတ်နိုင်သည့် ဒေသအသီးသီးက ပြည်သူများကိုလည်း အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်းကြောင့် ပြင်ဆင်သတ်မှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွား အရေအတွက် နည်းပါးခဲ့ကြောင်း၊ တိုက်ခတ်ခဲ့သည့် မုန်တိုင်း၏

အရှိန်က ယခင် နာဂစ်မုန်တိုင်းထက် ပြင်းထန်သည့် မုန်တိုင်းဖြစ်ပါ ကြောင်း၊ ကြိုတင်သတိပေးမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အချိန်ယူပြီး ကြိုတင်ပြင်ဆင်မှုများကြောင့်၊ မိမိတို့၏ ပြည်သူ လူထုအပေါ် အလေးထားဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့်၊ သေပျောက်မှု၊ တခြားဆုံးရှုံးမှု နည်းပါးခြင်းဖြစ်ပါကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီး နောက် ရခိုင်ပြည်နယ်မြောက်ပိုင်း ၇ မြို့နယ်နှင့် ချင်းပြည်နယ်က ၂ မြို့နယ်တို့သည် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော်အကြီးအကဲများသည် မုန်တိုင်း ဒဏ်သင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူများနှင့် တပ်မတော်မှ အရာရှိကြီးများကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးအပ်ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။ အခြေခံပညာကျောင်းများသည် မုန်တိုင်းတိုက်ခတ်ပြီး မကြာမီ

ဖြစ်ပါကြောင်း၊ အခြေခံ တွင် ကျောင်းများ ဖွင့်လှစ်ရမည့်အချိန် ကျောင်းများ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စားနပ်ရိက္ခာပြတ်လပ်မှုမရှိရေး၊ ဆက်သွယ် ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိစေရေး အပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရှိန်အဟုန်နှင့် ပြန်လည် လိုအပ်သည့်လုပ်ငန်းစဉ်မှန်သမျှကို ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း။

_____ မုန်တိုင်းတိုက်ခတ်ပြီးမကြာမီတွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ရာတွင်လည်း ရာနှုန်းပြည့်နီးပါးအထိ ဖွင့်လှစ် နိုင်ခဲ့ပြီး လက်ရှိကာလတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာရေး အဆောက်အအုံများ ပြုပြင်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားဆေးဝန်ထမ်းတပ်ဖွဲ့မှ အဖွဲ့များ၊ သူနာပြုများနှင့် အလေးထားဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုအပြီး ထိခိုက်ပျက်စီးခဲ့သည့် ကျန်းမာရေးအဆောက်အအုံများ၏ ၉၄ ရာခိုင်နှုန်းထိ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထု သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စိုက်ပျိုး ရေးလုပ်ငန်းသုံးရေ လုံလောက်စွာ ရရှိရေးတို့ကိုလည်း အချိန်တို အတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

မိုဘိုင်းဆက်သွယ်ရေးစနစ်ကို လက်ရှိကာလတွင် ရာနှုန်းပြည့် ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်ပြီး ပို့လွှတ်ရေးအတွက် ဓာတ်အားလိုင်းအားလုံးပြင်ဆင်ပြီး ဖြစ်ကြောင်း၊ မြို့နယ် ၁၇ မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအားလုံး ရာနှုန်းပြည့် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ပေါက်တော၊ ကျောက်တော် စသည့်မြို့နယ်များ၏ ကျေးလက် ဒေသများကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အမြန်ဆုံးပြီးစီး အောင် အလေးထားဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြား လိုပါကြောင်း။

မုန်တိုင်းတိုက်ခတ်မှုပြီးနောက် မုန်တိုင်းဒဏ်သင့်ပြည်သူများကို စာနာထောက်ထားပြီး ကူညီလှူဒါန်းခဲ့မှုအခြေအနေများကို ဆက်လက် ပြောကြားလိုပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ သီရိလင်္ကာ စသည့်နိုင်ငံများနှင့် AHA Centre မှ စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စသည်ဖြင့် ပေးပို့လှူဒါန်းခဲ့သည့်အတွက် အဆိုပါနိုင်ငံများနှင့် အဖွဲ့အစည်းများ ကို အထူးကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ ပိုမို အားကျဖွယ်၊ ချီးကျူးဖွယ်ကောင်းသည်မှာ မိမိတို့ မြန်မာနိုင်ငံအတွင်း ရှိသည့် ပြည်သူလူထုက မုန်တိုင်းဒဏ်သင့် ညီအစ်ကိုမောင်နှမများ၏ အခက်အခဲကို ပါဝင်ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ကိုယ်တိုင်လာရောက်လှူဒါန်းခြင်း၊ သက်ဆိုင်ရာ ငွေစာရင်းများသို့ ပေးပို့လှူဒါန်းခြင်း၊ မိုဘိုင်းစနစ်ဖြင့် ထည့်ဝင်လှူဒါန်းခြင်းတို့ကိုလည်း အားတက်သရော ပါဝင်ခဲ့ကြသည့်အတွက်၂၀၂၃ ခုနှစ် ဩဂုတ်၂၁ ရက်အထိ မြန်မာကျပ်ငွေ ၃၃ ဘီလီယံကျော်နှင့် နိုင်ငံခြားငွေ . အမေရိကန်ဒေါ်လာ ခုန[်]စ်သိန်းငါးသောင်းကျော် လက်ခံရရှိခဲ့ပါကြောင်း၊ တင်ပြခဲ့သည့် စာရင်းတွင် မပါဝင်ဘဲ Volunteer အနေဖြင့် လာရောက်၊ သွားရောက်လှူဒါန်းမှုများလည်း အများအပြား တိုင်းရင်းသား ညီနောင်များ၏ ဒုက္ခကို စုပေါင်းညီညွတ်သည့်အား၊ ကူညီဖြည့်ဆည်းပေးလိုသည့် သဒ္ဓါတရားတို့တွင် မိမိတို့ မြန်မာများ ၏ မြင့်မြတ်သည့် စိတ်ကို ပြသခဲ့ခြင်းဖြစ်ကြောင်းနှင့် Volunteer များ၊ လှူဒါန်းခဲ့သူများကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် အထူး ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။ (ဆက်လက်ဖော်ပြပါမည်)

🗖 နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီစုစုပေါင်း ၃၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်

🗖 ဒီမိုကရေစီနှင့်ဗက်ဒရယ်ကိုအခြေခံသည့် နိုင်ငံရေးစနစ်တည်ဆောက်ရာတွင်၊ ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး၏ လိုလားချက်၊ တောင်းဆိုချက်များကို ကိုယ်စားပြု ဗော်ပြနိုင်မည့် တိုင်းရင်းသားမျိုးစုံပါဝင်သည့် လွှတ်တော်ရပ်ဝန်းတစ်ခုကို ဦးတည်နေသည်ကို သတိပြုမိ စေလိုပါကြောင်း



ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း /ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

၂။ ထိုသို့ကြေညာရာတွင် အခြားသောအီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့် ဗိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် လှူဒါန်းနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိပေးကြေညာသွားမည်ဟု ပါရှိပါသည်။

၃။ လှူခြန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့်ဖွင့်လှစ်ထားသည့်အကောင့်သို့ လှူခြန်းမှုပြုနိုင်ရေး ကြေညာထားပြီး ဖုန်းနံပါတ်ဖြင့် လူုခြန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့် ဖုန်းနံပါတ်အစား QR ဖြင့် လှူခြန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ၄။ KBZ Pay ၊ Wave Money တို့ဖြင့် လှူခြန်းနိုင်ပြီး လှူခြန်းလိုပါက KBZ Pay ၊ Wave Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အားရိုက်ထည့်၍ လှူခြန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။

၅။ ယခုအခါ ပြည်သူများလှူဒါန်းမှုပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေး ပြည်သူများ အသုံးပြုမှုများပြားသည့် CB Pay ၊ AYA Pay ၊ OK \$ ၊ UAB pay နှင့် Citizens Pay တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော ကုတ်နုံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။

၆။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည် –

နေပြည်တော်	ရန်ကုန်မြို့	မန္တလေးမြို့
ဒေါ်လုံလုံအေး ညွှန်ကြားရေးမှူးချုပ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၀၆၇–၃၄၀၄၀၅၀ ၀၉–၂၀၂၁၄၉၁	ဦးသန်းစိုး ညွှန်ကြားရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၀၉-၂၅၀၁ ၂၃၈၈၅	ဦးအေးမင်းသူ ညွှန်ကြားရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၉-၄၂၀၇၀၈၈၂၇
ဦးဝင်းရွေ ဒုတိယညွှန်ကြားရေးမှူးချုပ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝ၆၇–၃၄ဝ၄ဝ၄၈ ၀၉–၂၅၄၁၇ဝဝ၁၁	ဒေါ်သန်းသန်းဝင်း ဒုတိယညွှန်ကြားရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ဝ၉-၄၂၀၇၄၀၁၆၀	
ခေါ်ဖြူဖြူဝင်း ညွှန်ကြားရေးမျူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝ၆၇–၃၄ဝ၄၃၁၆		





იც-၄၃ი၅၄၈၄၄















အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ



granda (Lacolaetrockie 🔿 terfitikaarean/anteresigeetel 🕻



အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်မည်

ဝါရှင်တန် ဩဂုတ် ၂၃

အိန္ဒိယနိုင်ငံတွင် နောက်လအတွင်း ကျင်းပမည့် ဂျီ၂၀ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တက်ရောက်မည်ဟု အမေရိကန်အစိုးရ က ပြောသည်။

စက်တင်ဘာ ၇ ရက်မှ စက်တင်ဘာ ၁၀ ရက် အထိကျင်းပမည့် ဂျီ ၂၀ ခေါင်းဆောင်များထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ သွားရောက်မည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလေဗန်က သြဂုတ် ၂၂ ရက်တွင် ပြောသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာ၊ သန့်စင်သည့်စွမ်းအင်အကူးအပြောင်း အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ဖြေရှင်းရန်

အတွက် ဘိုင်ဒင်နှင့် ဂျီ ၂၀ ခေါင်းဆောင်များ ဆွေးနွေးသွားမည်ဟု အိမ်ဖြူတော်မှ ပြောသည်။

နယူးဒေလီတွင် ရှိနေစဉ်အတွင်း နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အမေရိကန်အမျိုးသားလုံခြုံ ရေးအကြံပေး ဂျိတ်ဆူလေဗန်က ပြောကြားထားခြင်း

ာမည့်လအစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးနှင့် အရှေ့ အာရှထိပ်သီးအစည်းအဝေးတို့ကို အမေရိကန် ဒုတိယ သမ္မတ ကမလာဟားရစ် တက်ရောက်မည်ဟု ဆူလေဗန်က ပြောသည်။

အင်န်အိတ်ချ်ကေ



အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ဆောက်လုပ်ဆဲတံတား ပြိုကျမှုကြောင့် ၁၇ ဦး သေဆုံး

နယူးဒေလီ ဩဂုတ် ၂၃ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် ပြည်နယ်တွင် ဆောက်လုပ်ဆဲဖြစ် သည့် ရထားသွားတံတားတစ်စင်း ဩဂုတ်၂၃ရက်က ပြိုကျမှုဖြစ်ပွား ခဲ့ရာ အလုပ်သမား ၁၇ ဦး သေဆုံး ခဲ့ပြီး ဒဏ်ရာရရှိသူ များပြား ကြောင်း အာဏာပိုင်များက ပြော သည်။ မီဖိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်၏ အနောက်မြောက် ဘက် ၂၁ ကီလိုမီတာအကွာရှိ စိုင်ရင်းမြို့၌ တံတားပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ဆဲတံတားပြိုကျ မှုကြောင့် အလုပ်သမား ၁၇ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် <u>ဖိုရမ်သန်ဂါက ပြောသည်။ အခင်း</u> ဖြစ်ပွားရာနေရာတွင် ကယ်ဆယ် ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။ တံတားပြိုကျပြီး နောက် ဒေသခံများ ရောက်ရှိလာ ပြီး ဒဏ်ရာရရှိသူများကို အပျက် အစီးများအောက်မှ ဆွဲထုတ်ခဲ့ကြ သည်။ တံတားပြုကျသည့်အချိန် တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်

တွင် အလုပ်သမား ၄၀ အလုပ် လုပ်ကိုင်နေကြသည်။ အပျက်အစီး များအောက်တွင် အလုပ်သမား များ ကျန်ရှိနေမည်ကို အာဏာပိုင် များက စိုးရိမ်နေကြသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ကလည်း ဝမ်းနည်းကြေကွဲ ကြောင်း ပြောကြားခဲ့ပြီး အသက် ဆုံးရှုံးသွားသူများ၏မိသားစုတစ်စု ချင်းစီကို အမေရိကန်ဒေါ်လာ ၂၄၁၃ နှင့် ဒဏ်ရာရရှိသူ တစ်ဦး ချင်းစီကို အမေရိကန်ဒေါ်လာ ၆၀၃ စီ ပေးအပ်ခဲ့သည်။ **ဆင်ဟွာ**

အိန္ဒိယနိုင်ငံ၏ လစူးစမ်းယာဉ် လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်

လမျက်နှာပြင်ပေါ်သို့ အာကာသယာဉ် ဆင်းသက်နိုင်သည့် စတုတ္ထမြောက် နိုင်ငံဖြစ်လာ

နယူးဒေလီ ဩဂုတ် ၂၃ အိန္ဒိယနိုင်ငံ၏ လစူးစမ်းလေ့လာ ရေးယာဉ် ချန်ဒရာယန် – ၃ သည် ဩဂုတ်၂၃ ရက် အိန္ဒိယဒေသ စံတော်ချိန် ညနေ ၆ နာရီ ၀၄ မိနစ် ဝန်းကျင်တွင် လမျက်နှာပြင်ပေါ် သို့ အောင်မြင်စွာ ဆင်းသက်နိုင် ခဲ့ကြောင်း အိန္ဒိယအာကာသ သုတေသန အဖွဲ့အစည်းက အတည်ပြုပြောသည်။

၎င်းသည် လ၏တောင်ဝင် ရိုးစွန်းအနီးသို့ ကမ္ဘာ့ပထမဆုံး ကြိမ် ဆင်းသက်မှုဖြစ်ကြောင်း သိရသည်။

အိန္ဒိယအာကာသသုတေသန အဖွဲ့အစည်းသည် ချန်ဒရာယန် – ၃ အာကာသယာဉ်ကို ဇူလိုင် ၁၄ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဆော့ဝဲလ် ချွတ်ယွင်းမှုကြောင့်၂၀၁၉ ခုနှစ် လမျက်နှာပြင်ပေါ်သို့ လစူးစမ်း လေ့လာရေးယာဉ် ပျက်ကျသွားပြီးနောက် အိန္ဒိယ နိုင်ငံ၏ ယခုအကြိမ် လွှတ်တင် ကြိုးပမ်းအားထုတ်မှု ထွက်ပေါ်



လာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ် တွင် ယခင် ဆိုဗီယက်ယူနီယံ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ပြီးနောက် လမျက်နှာပြင်ပေါ် သို့ အာကာသယာဉ် အောင်မြင် စွာ ဆင်းသက်နိုင်သည့် စတုတ္ထ မြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် လစူးစမ်းလေ့လာရေး ယာဉ်အောင်မြင်စွာဆင်းသက်နိုင် မူနှင့်ပတ်သက်ပြီး နိုင်ငံ၏သိပ္ပံ နည်းပညာဆိုင်ရာ အသိုင်းအဝိုင်း ကို ချီးကျူးဂုဏ်ပြုခဲ့သည်။

Vikram lander နှင့် Pragyan rover တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော လစူးစမ်း လေ့လာရေးယာဉ်သည် ဩဂုတ် ၁၇ ရက် တွင် အာကာသ ယာဉ်မှ ခွဲထွက်ခဲ့ကြောင်း သိရ

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ



ဂရိနိုင်ငံအရှေ့မြောက်ပိုင်း၌ တောမီးလောင်မှုကြောင့် ၁၈ ဦးသေဆုံး

အေသင် ဩဂုတ် ၂၃ ဂရိနိုင်ငံအရှေ့မြောက်ပိုင်း၌ တောမီးလောင်မှု ကြောင့် လူ ၁၈ ဦး သေဆုံးခဲ့သည်။ သေဆုံးသူ များသည် တရားမဝင် ရွေ့ပြောင်းအခြေချသူ များ ဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တောမီးလောင်မှုကြောင့် တစ်ယောက်မျှသေဆုံး သို့မဟုတ် ပျောက်ဆုံး ခြင်းမရှိသောကြောင့် ဖြစ်သည်။

စနေနေ့က စတင်ခဲ့သော တောမီးလောင် မှုသည် ဗီရော့စ်ဒေသမှ စတင်ခဲ့သည်။ __ ရပ်အလောင်းများကို သေဆုံးသူများ၏ တူကီယဲနယ်စပ်အနီး တောအုပ်တစ်ခုတွင် တွေ့ရှိခဲ့ကြောင်း မီးသတ်ဌာနအရာရှိများက ပြောသည်။

တောမီးလောင်မှုများ ဆက်လက်ဖြစ်ပွား လျက်ရှိသောကြောင့် တောမီးလောင်ရာနေရာ အနီးရှိ ဆေးရုံတစ်ရုံမှ လူနာ ၇၀ ကို အခြား



ဆေးရုံများသို့ ပြောင်းရွှေ့ထားကြောင်း ၎င်းတို့

မီးလောင်မှုဖြစ်ပွားရာဒေသအနီးရှိ ဒေသခံ ၃၅ ဦးတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြား

ထားသည်။

အပူချိန်လွန်ကဲမှုနှင့် သစ်ရွက်ခြောက် များက တောမီးလောင်မှုကို အဓိကဖြစ်စေ ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

ကိုဗစ် – ၁၉ ကူးစက်မှု များပြားလာသည်ဟု လက်ဘနွန် ကျန်းမာရေးဝန်ကြီး သတိပေး

ဘေရွတ် ဩဂုတ် ၂၃ လက်ဘန္ဂန်နိုင်ငံတွင် မကြာသေးမီက ကိုဗစ်–၁၉ ကူးစက်မှုများ ပြန်လည်များပြားလာသည်ဟု လက်ဘနွန် ယာယီကျန်းမာရေးဝန်ကြီး ဖီရက်စ်အဘီအက်ဒ်က ဩဂုတ် ၂၃ ရက်တွင် သတိပေးခဲ့သည်။

ပြည်သူများအနေဖြင့် ကိုဗစ် –၁၉ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်လည်း ၎င်းက သတိပေးထားသည်။ ယခုအချိန်အထိ ဆေးရုံများတွင် ကုသပေးနိုင်မှုမှာ နိုင်နင်းသည့်အခြေအနေရှိနေဆဲဖြစ် သည်။ အထူးကြပ်မတ် ကုသဆောင်တွင် လူနာအနည်းငယ်သာရှိသည်။ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အလေးထားဆောင်ရွက်နေပြီး ကူးစက်နိုင်ခြေရှိသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံထားရန်လည်း ၎င်းက ဆက်ပြောသည်။

ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ကိုယ်ရေအကာအကွယ် ပစ္စည်းများ အသုံးပြုခြင်းအစရှိသည့် ကာကွယ်ရေးနည်းလမ်းများ လုပ်ဆောင်ကြရန်လည်း ၎င်းကတိုက်တွန်းထားသည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ မှတ်တမ်းများအရ ဩဂုတ် ၂၃ ရက်အထိ လက်ဘနွန် နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၂၃၈၅၅၂ ဦးရှိသည်ဟု သိရသည်။



အောင်လံကုန်စည်ဒိုင်၏ ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိ

မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင် တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက် (စစုံ) ၄၅ ဝိဿာပါ တစ်အိတ်လျှင် သြဂုတ်လ (ခုတိယပတ်) တွင် ကျပ် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ ဖြင့် လည်းကောင်း၊ သြဂုတ်လ (တတိယပတ်) တွင် ကျပ် ၂၉၀၀၀၀ မှ ၃၁၀၀၀၀ ဖြင့် လည်း ကောင်း အိတ်ရေ ၁၃၅၀ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။ ပဲမျိုးစုံဈေးကွက်တွင် ဩဂုတ်လ (တတိယ ပတ်) ပိဿာ ၃၀ ဝင် တစ်အိတ် ဈေးနှုန်းများမှာ မတ်ပဲမှာ ကျပ် ၇၅ဝဝဝ၊ ကုလားပဲမှာ ကျပ် ၉၁ဝဝဝ၊ ကုလားပဲ (မြကြေး) မှာ ကျပ် ၉ဝ,ဝဝဝ ကျပ်၊ ပဲတီစိမ်းမှာ ကျပ် ၅၂ဝဝဝ –၅၆ဝဝဝ၊ ပဲကြီးမှာ ကျပ် ၉၄ဝဝဝ –၉၅ဝဝဝ၊ မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာလျှင် ကျပ် ၇၃၅ဝ တို့ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ပတ်

အတွင်းပိဿာ ၃၀ ဝင် အိတ်များဖြင့် မတ်ပဲအိတ် ၂၂ဝ၊ ကုလားပဲ (H–L) အိတ် ၅၅ဝ၊ ကုလားပဲ (မြကြေး) အိတ် ၄ဝဝ၊ ပဲကြီးအိတ် ၂ဝဝ၊ ပဲတီ စိမ်းအိတ် ၁ဝဝဝ၊ မြေပဲလုံးဆန် (ဖြူ) အိတ် ၁၉ဝ စသည်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်းနှင့် ပဲမျိုးစုံများကို ရန်ကုန်မြို့နှင့် မန္တလေး မြို့များသို့ တင်ပို့ကြောင်း အောင်လံကုန်စည် ဒိုင်မှ သိရှိရသည်။ DOCA(မကွေး)



မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်သြဂုတ်လလျာထား ချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၀၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃၀ သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၃၀ သန်းဖြစ်ပြီး ၁-၈-၂၀၂၃ မှ ၂၂-၈-၂၀၂၃ အထိ အမှန်ဆောင် ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၉၁ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၉၁ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၉၁ သန်း၊ တုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၉၁ သန်း ဆောင်ရွက်နိုင် ခဲ့ပြီး လျာထားချက်အပေါ် ၉၇ ဒသမ ၄၅ ရာခိုင်နှန်း ဆောင်ရွက်နိုင်ခဲ့သည်။

မောင်တောကုန်သွယ်ရေး စခန်းမှ ဘင်္ဂလားခေ့ရှိနိုင်ငံသို့ ၁-၈-၂၀၂၃ မှ ၂၂-၈-၂၀၂၃ အထိ တင်ပို့ခဲ့သည့် ကုန်ပစ္စည်း များမှာ ချင်း (အစို) ၁၁၃၀ ဒသမ ၅တန်၊ တညင်းသီး ၁၁၄ ဒသမ ၅ တန်၊ နနွင်း တက် ငါးတန်၊ ကွမ်းသီး ၆၆ တန်၊ ထန်းလျက် လေးတန်၊ ငါးမြစ်ချင်း ဂ၆ဂ ဒသမ ၆၆ တန်၊ ငါးနိုတူခြောက် ရှစ်တန်၊ ငါးကုန်းညိုခြောက် ၁၅ ဒသမ ၅ တန်၊ ငါးကုန်းညိုခြောက် တန် ၁၃ဝ၊ ငါးခေါင်းပွ ၃၂ ဒသမ ၄၈ တန်၊ ဆီးယိုထုပ် ၁၃ ဒသမ ၅ တန်၊ ဆန်ကြာဆံ တစ်တန်၊ ထွန်းရွှေဝါ လိမ်းဆေး ငါးတန်၊ သနပ်ခါးခဲ လေးတန်၊ မုန့်ဖတ်ခြောက် နှစ်တန်နှင့် အမျိုးသမီးဝတ် အင်္ကျီ ၀ ဒသမ ၁ တန်တို့ တင်ပို့နိုင်ခဲ့သည်။

မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း မွှေး တစ်အိတ် ကျပ် ၁၁၅၀၀၀၊ ဧည့်မထ တစ်အိတ် ကျပ် ၇၈၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၅၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၈၅ဝဝ၊ ငရုတ်သီးခြောက် တစ်ပိဿာ ကျပ် ၁၈၀၀၀၊ ကြက်ဥ တစ်လုံးကျပ် ၃၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၂၀၀၀ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှိ နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာ ဆန် (အဖြူ) တစ်ကီလို ၆၅ ဒသမ ၀၀ တာကာ၊ ကြက်သွန်နီ တစ်ကီလို ၆၉ ဒသမ ၀၀ တာကာ၊ အာလူး တစ်ကီလို ၄၄ ဒသမ ၀၀ တာကာ၊ ခရမ်းချဉ်သီး တစ်ကီလို ၁၂၀ ဒသမ ၀၀ တာကာ၊ ကြက်သား တစ်ကီလို ၃၁၉ ဒသမ ၀၀ တာကာနှင့် ကြက်ဥ တစ် ဒါဇင် ၁၄၉ ဒသမ ၀၀ တာကာဖြစ်သည်။ ဩဂုတ် ၂၂ ရက် ပြင်ပငွေလဲနှုန်းမှာ တစ် ဒေါ်လာလျှင် ၃၅၆၅ ကျပ်၊ ၁၁၆ ဒသမ၂၀ တာကာ၊ ၁၀၀ ကျပ်လျှင် ၄ တာကာ၊ တစ် တာကာလျှင် ၂၉ ကျပ် ဖြစ်ပေါ်နေသည်။

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

ကော့သောင်း ကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း များကို FOB စနစ်ဖြင့် အဓိကတင်ပို့ နေသော ပို့ကုန်အသာစီးရသည့် စခန်း တစ်ခုဖြစ်သည်။ အဓိကတင်ပို့မှုမှာ ငါး မျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ် စေ့နှင့် ပြောင်း တို့ဖြစ်သည်။

သြဂုတ်၂၁ ရက်မှ ၂၂ ရက်အထိ ပို့ကုန် တန် ၁၃၅ဝ၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈ဝ သန်း၊ သွင်းကုန် ၉၇ တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၀ ဒသမ ၅၂၃ သန်း၊ စုစုပေါင်း ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၀၃ သန်းဖြစ်သည်။ အများဆုံး တင်ပို့ သည့် ပို့ကုန်များမှာ ဆီအုန်း ၅၀ ဒသမ ၀၀ တန်၊ ငြေးတို့မှု ၄ ဒသမ ၀၈ တန်၊ ငါးစုက္ကူ ၄ ဒသမ ၀၈ တန်၊ ငါးပုလွေ ၅၅ ဒသမ ၈၁ တန်၊ ငါးနီငယ် ၁၃၂ ဒသမ ၆၃ တန်၊ လူးစီ ၆ ဒသမ ၃၂ တန်၊ တေးဝါ ၃၁ ဒသမ ၃၈ တန်၊ ပလာတူး ၄၅ ဒသမ ၃၁ တန်၊ ကြိစ်မွေ့

တောင်း ၄ ဒသမ ဂ၂ တန်နှင့် ပုစွန် ၁ ဒသမ ၆၂ တန်ဖြစ်သည်။

အများဆုံးတင်သွင်းသည့် သွင်းကုန် မှာ ဒီဧယ်တန် ၂၅၀၊ ဓာတ်ဆီ တန် ၁၀၀၊ ပီလောပီနံမှုန့်, တန် ၃၀၊ ကားတာယာ အခု ၅၅၅၀ တို့ဖြစ်သည်။

စက်သုံးဆီ ဈေးနှုန်းမှာ ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် ၁၅၇၅၀၊ ဒီဇယ် တစ်ဂါလန်လျှင် ကျပ် ၁၄၄၀၀ ဖြစ်သည်။

ဩဂုတ်၂၃ ရက် ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် တစ်သိန်းလျှင် ၉၅၂ ဘတ်၊ တစ်ဘတ်လျှင် မြန်မာငွေ ၁၀၅ ကျပ်ခန့်ဖြစ်သည်။

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

မြဝတီကုန်သွယ်ရေးစုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိပြီး မြဝတီကုန်သွယ်ရေးစုန် အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၁ ရက်အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၃၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅၇၂ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၄၀၄ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

၁၉-၈-၂၀၂၃ ရက်မှ ၂၁-၈-၂၀၂၃ ရက်အထိ ပြောင်း၊ ငရုတ်သီးစိမ်း(အစို)၊ ကြက်သွန်နီ၊ ကြာဝတ်ဆံအခြောက်၊ ကွမ်းသီး၊ CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များနှင့် အခြားရေထွက်ပစ္စည်းများ တင်ပို့ခဲ့သည်။ သွင်းကုန်ပစ္စည်းများမှာ တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီး အပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ အထည် ချုပ်လုပ်ငန်း၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံး၊ လူသုံးကုန်ပစ္စည်း၊ စက်ဆီ/ ချောဆီ၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ယာဉ်/ ယန္တရားစက်ပစ္စည်းများနှင့် အိမ်သုတ်ဆေးတို့ တင်သွင်းခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်း ကုန်ကြမ်း ဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။ ငွေဈေးနှုန်းအနေဖြင့် ယခုအပတ်တွင် ၁၀၅ ဒသမ ၂၆ ကျပ်ဖြစ်ကြောင်း သိရှိရသည်။

၂၃.၈.၂၀၂၃ ရက်နေ့ တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး ဈေးနှုန်းများ

ရေတွက်ပုံ(ကျပ်)

		ဆန်(တ	ာစ်ပြည်)	ဆီ(တစ်	ပို့လညာ)	စားဖိုဆောင်သုံး (တစ်ပိဿာ)					အသား၊ ငါး(တစ်ပိဿာ)											
စဉ်	မြို့အမည်	ည့်မထ	c8န	òజ <u>ి</u>	စား အုန်း ဆီ	ငရုတ် ခြောက်	ကြက် သွန်နီ	ကြက်သွန် ဖြူ(ရှမ်းစ)	ကြက်သွန် ဖြူ (ကြူကုတ်)	နန်င်း တက်	ချင်း	9001	မြေပဲ	ကုလား ပဲဝါ	မန်ကျည်း သီး	အာလူး	သကြား	ලින්	ဝက်	အမဲ	ဆိ တ်	ငါးဖြစ် ချင်း
э	မြစ်ကြီးနား	9000		22000	<u> </u>	JJooo	2200	<u> </u>	6000	ეიიი	9000	2000	6000	9000	9000	გეიი	၃၈၀၀	ച്ചരാ	7000	20000	JGooo	ა ჟიიი
J	လားရှိုး	9000	9000	25000	ცეიი	JJooo	გეიი	ეჟიი	၈၅၀၀	5000	Gooo	0000	റെററ	Gooo	ე000	გეიი	9000	22000	Лооо	J0000	20000	2,000
5	ကျိုင်းတုံ	રુ૧૦૦		ეციიი	၈၅၀၀	J0000	გეიი	00000	00000	9000	9000	2000	၈၅၀၀	Gooo	9000	9000	9000	25000	Дооо	JSOOO		22000
9	တောင်ကြီး	5100	ეეჟი	6000	20000	JJooo	5500	റൈറ	റൈറ	9900	ეეიი	Goo	റൈറ	၆၃၀၀	9900	გეიი	გეიი	22000	J0000	ეციიი	ენიიი	20000
၅	လွိုင်ကော်	၃၈၀၀	Jeoo	၁၇၀၀၀	ცეიი	99000	2000	22000	6000	ეეიი	ეიიი	റെറ	റെററ	Geoo	રુ૧૦૦	გეიი	9000	25000	ეგიიი	20000	J9000	20000
G	ဘားအံ	Jeoo		აეიიი	റൈറ	ეციიი	5000	20000	<u> </u>	ეეიი	Gooo	600	20000	<u> </u>	5000	5000	5000	ე იეიი	აჟიიი	აჟიიი	20000	9000
9	မော်လမြိုင်	Jeoo		ეე ნიი	6000	၁၇၀၀၀	2000	22000	00000	9000	9000	റെറ	22000	9000	ე000	9000	გნიი	ാൃരരര	20000	20000	20000	20000
െ	ထားဝယ်	၃၈၀၀		၁၇၅၀၀	၇၇၀၀	၁၇၀၀၀	2000	22000	00000	9000	ეიიი	റെറ	ეციი	⁶ ე00	9000	၃၈၀၀	5000	აგეიი	ეგიიი	20000	J\$000	
9	မြိတ်	२५၅०		ენიიი	စ၆၀၀	20000	გნიი	၉၈၀၀	၉၁၀၀	9900	9000	600	22000	9000	9000	9000	9000	ാൃരരര	20000	ეგიიი	J5000	
00	ရန်ကုန်	5500	5000	ენიიი	၈၅၀၀	20000	9000	ച്ചാ	00000	20000	9000	Goo	ეჟიი	ეჟიი	9000	9000	9000	ാൃരരാ	20000	აციიი	20000	2 0000
၁၁	ပုသိမ်	2200		25000	20000	20000	5000	6000	൭൦൦	ეიიი	Gooo	500	<u> </u>	၅၈၀၀	9900	5100	5000	ാൃരരാ	აციიი	ეციიი	ეეიიი	9000
၁၂	စစ်တွေ	5100	9000	ეციიი	22000	20000	5100	20000	00000	ენიი	6000	Goo	၈၅၀၀	9000	5000	9900	9000	აციიი	J5000	ენიიი	ენიიი	
၁၃	ဟားခါး	წვეი		၁၈၅၀၀		გეიიი	5000	6000			9000	၁၂၀၀		9000		9000	Gooo	20000	აჟიიი	აჟიიი		2 0000
၁၄	မုံရွာ	ენიი		ავეიი	ეიეიი	ე ციიი	5100	ეჟიი	၈၅၀၀	Gooo	ეიიი	റെറ	၇၈၀၀	9000	9000	JGoo	9000	ാൃരരം	Joooo	၁၇၀၀၀	ენიიი	0000
၁၅	မန္တလေး	9000	J?ეº	აჟიიი	ეიჟიი	Nooo	၂၈၀၀	റ്വഠഠ	0000	ეიიი	Gooo	600	၉၈၀၀	၆၈၀၀	Gooo	၂၈၀၀	გციი	25000	20000	ეციიი	J\$000	20000
၁၆	ပခုတ္တူ	9000		ავეიი	၈၇၀၀	20000	5000	ച്ചാ	0000	9000	Gooo	Goo	၇၇၀၀	၇၇၀၀	5000	2000	გეიი	ാൃരരാ	75000	၁၇၀၀၀	75000	ეჟიი
၁၇	မကွေး	2000		ავეიი	6000	20000	5000	ეჟიი	9000	Gooo	ეეიი	0000	၈၅၀၀	၈၅၀၀	ეეიი	გეიი	გეიი	25000	ე ციიი	20000	Nooo	ეჟიი
၁၈	<u> ල</u> න්	ეიეი		25000	ეიჟიი	ეეიიი	5000	22000	<u> </u> ტე00	9900	<u> </u>	Goo	9000	<u> </u>	9000	გეიი	გეიი	ാൃരര	Joooo	ე ე000	ეეიიი	22000
၁၉	ပဲခူး	၂၈၅၀		ეციიი	20000	ეციიი	2000	၈၅၀၀	၈၅၀၀		9000	990	<u> </u> ტე00	<u> </u>	2000	၂၈၀၀	გნეი	22000	აციიი	აჟიიი	ეეიიი	<u> </u>
Jo	ပျဉ်းမနား	2500		၁၇၀၀၀	20000	ეგიიი	J900	ഖ്യാ	၈၅၀၀	9,000	ეიიი	900	റ്വഠഠ	<u> </u>	9000	5000	၃၈၀၀	ാൃരരര	20000	25000	J5000	2,000
Jo	နေပြည်တော်	9900		၁၇၀၀၀	20000	J0000	၂၈၀၀	၈၅၀၀	၈၅၀၀	9900	വാ	900	ეჟიი	<u> </u>	9,00	5100	၃၈၀၀	ാൃരര	၁၈၅၀၀	၁၅၀၀၀	J\$000	၁၂၀၀၀
IJ	ကလေး	ეიიი	9 600	ა ეიიი	၁၁၅၀၀	J0000	5000	ეიიი	6000	9000	ე000	0000	၈၅၀၀	၆၃၀၀	9000	9000	გეიი	აჟიიი	J0000	20000	၂၈၀၀၀	00000

မှတ်ချက်။ (၁) ဧည့်ဖေဆန် တစ်ပြည်လျှင် ကျိုင်းတုံနှင့် ထားဝယ်တွင် ငွေကျပ် ၅၀၊ ဟားခါးတွင် ငွေကျပ် ၁၂၅၊ ကလေးတွင် ငွေကျပ် ၂၀၀၊ ငေစိန်ဆန် တစ်ပြည်လျှင် ကျွင်းတုံနှင့် ဟားခါးတွင် ငွေကျပ် ၂၀၀၊ ပေါဆန်းဆန် တစ်ပြည်လျှင် ကျွင်းတုံနှင့် မားခါးတွင် ငွေကျပ် ၂၀၀၊ ပေါဆန်းဆန် တစ်ပြည်လျှင် ရန်ကုန်တွင် ငွေကျပ် ၂၀၀၊ စေနတွေတွင် ငွေကျပ် ၂၀၀၊ စေနတွေတွင် ငွေကျပ် ၂၀၀၊ လေးတွင် ငွေကျပ် ၂၀၀၊ ငရုတ်ခြောက် တစ်ပိဿလျှင် လွိုင်တော်နှင့် ဟားခါးတွင် ငွေကျပ် ၂၀၀၊ ထားဝယ်တွင် ငွေကျပ် ၂၀၀၊ စေနတွေတွင် ငွေကျပ် ၂၀၀၊ စေနတွေတွင် ငွေကျပ် ၂၀၀၊ ကျွင်းတုံမွှေစာက်သွန်ဖြူရှိန်းစ) တစ်ပိဿလျှင် ပြည်တွင် ငွေကျပ် ၂၀၀၊ ကြောက်ခဲ့ပြည်တွင် ငွေကျပ် ၂၀၀၊ စေနတွေတွင် ငွေကျပ် ၂၀၀၊ စေနတွေတွင် ငွေကျပ် ၂၀၀၊ ရေးတွင် ငွေကျပ် ၂၀၀၊ မြေပဲဆန် တစ်ပြည်လျှင် စေတွေတွင် ငွေကျပ် ၂၀၀၊ ကွေးတွင် ငွေကျပ် ၂၀၀၊ မတွေးတွင် ငွေကျပ် ၂၀၀၊ တွေးတွင် ငွေကျပ် ၂၀၀၊ မတွေးတွင် ငွေကျပ် ၂၀၀၊ ကွေးတွင် ငွေကျပ် ၂၀၀၊ ကွေးတွင် ငွေကျပ် ၂၀၀၊ မတွေးတွင် ငွေကျပ် ၂၀၀၊ မတွင်တွင် ငွေကျပ် ၂၀၀၊ မတွေးတွင် ငွေကျပ် ၂၀၀၊ မတွင်သည်။

(၂) စားအုန်းဆီ တစ်ပိဿာလျှင် မုံရွာတွင် ငွေကျပ် ၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်စ) နှင့် ချင်း တစ်ပိဿာလျှင် ဖြိတ်တွင် ငွေကျပ် ၂၀၀၊ အမဲသား တစ်ပိဿာလျှင် ဘေးအံတွင် ငွေကျပ် ၂၀၀၀ ချေးကျခဲ့ပါသည်။

ကျောက်ဖြူမြို့၌ အသက် (၂၅)နှစ်အောက် အမျိုးသား၊

ကျောက်ဖြူ ဩဂုတ် ၂၃

အနိုင်ရခဲ့သည်။

အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ကွင်းဗွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ် ခရိုင်အားကစားနှင့်

ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ခရိုင်တွင်း(၄)မြို့နယ်

ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘော

ပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၁ ရက်က မြို့မအားကစား

အမှာစကားပြောကြားပြီး (အပေါ်ပုံ) ပြိုင်ပွဲဝင်အားကစားသမားများက

အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ မာန်အောင် မြို့နယ်အသင်းနှင့် ကျောက်ဖြူမြို့နယ်အသင်းတို့ အကြိတ်အနယ်

ယှဉ်ပြိုင်ခဲ့ကြပြီး မာန်အောင်မြို့နယ်အသင်းက ကျောက်ဖြူမြို့နယ်

အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ အလားတူ ဩဂုတ် ၂၂ ရက်

နံနက် ၉ နာရီက အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ

ကျောက်ဖြူမြို့နယ်အသင်းနှင့် အမ်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကြပြီး

အမ်းမြို့နယ်အသင်းက ကျောက်ဖြူမြို့နယ်အသင်းကို သုံးပွဲပြတ်ဖြင့်

အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် ကျောက်ဖြူခရိုင်

အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်းရှစ်သင်းတို့ ဝင်ရောက်

ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲကာလမှာ ဩဂုတ်၂၁ ရက်မှ ၂၉ရက်အထိ

ကြာမြင့်မည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)

အဆိုပါ ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က

ဆက်လက်၍ ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်

ဘောလုံးကွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။

အားကစား သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြသည်။



ရန်ကုန်အသင်း အဝေးကွင်း၌ရုံးနိမ့်ပြီး AFC Cup ခြေစစ်ပွဲမအောင်မြင်

ရန်ကုန် ဩဂုတ် ၂၃

၂၀၂၃–၂၀၂၄ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန်ခြေစစ်ပွဲ Play–off ပွဲစဉ်များကို ဩဂုတ် ၂၃ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်အသင်း သည် အဝေးကွင်း၌ရှုံးနိမ့်ပြီး ခြေစစ်ပွဲမအောင်မြင်ဘဲဖြစ်ခဲ့သည်။

ခြေစစ်ပွဲ Play–off အဆင့် ကို အရေးနိမ့်ခဲ့သဖြင့် နောက်ဆုံး အဖြစ် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပ သည့်ပွဲတွင် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းက မြန်မာ ကလပ် ရန်ကုန်ယူနိုက်တက် အသင်းကိုလေးဂိုး–ဂိုးမရှိုစင်ကာပူ နိုင်ငံ၌ကျင်းပသည့်ပွဲတွင် ကမ္ဘော ဒီးယားကလပ် ဖန္စမ်ိးပင်ခရောင်း အသင်းက စင်ကာပူကလပ် တမ်ပနိစ်ရှိဗာအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန် ယူနိုက်တက်အသင်းသည် အမာခံ ကစားသမားအချို့ မပါဝင်နိုင် သဖြင့် အဝေးကွင်း၌ ရုန်းကန် ဂိုးပြတ်အရေးနိမ့်ကာ ရှုံးပွဲကြုံတွေ့ခဲ့သည်။ ရန်ကုန်

အဆင့်နှင့် လွဲချော်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း သည် ဆန်းဆက်နိုင် (ဂိုး)၊ ဒေးဗစ် ဟာဘီလာ၊ သူရိန်စိုး၊ ကျော်ဖြူးဝေ၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ <u>ဧော်ဝင်းသိန်း၊ ဥက္ကာနိုင်၊ ရန်ကျော်</u> ထွေး၊ ဗလင်စီယာတို့ ပါဝင်ကစား ခဲ့သည်။ မာကာဆာအသင်းသည် အိမ်ကွင်းတွင် ပွဲစကတည်းက ဖိကစားခဲ့ပြီး ခြောက်မိနစ်မှာပင် အက်ဒီဆင်က အဖွင့်ဂိုး သွင်းယူခဲ့ သည်။ ၃၅ မိနစ်တွင် အီမာတန် က ဒုတိယ ဂိုးထပ်သွင်းခဲ့သည်။ ဒုတိယပိုင်းအစတွင်လည်း မာကာ ဆာအသင်းက ပွဲကို ဦးဆောင်ခဲ့ပြီး ၅၁ မိနစ်တွင်

၆၁ မိနစ်တွင် အက်ဒီဆင်တို့က နှစ်ဂိုး – တစ်ဂိုးဖြင့် အနိုင်ရကာ အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်

ရန်ကုန်အသင်းသည် အကြို ခြေစစ်ပွဲတွင် ဘရူနိုင်းကလပ် DPMM အသင်းကို အိမ်ကွင်း၌



ခဲ့သော်လည်း Play–off အဆင့် တွင် မာကာဆာအသင်းကို အရေး နိမ့်ခဲ့ခြင်းဖြစ်သည်။ **ရဲရင့်လွင်** ဓာတ်ပုံ–PSM Makassar

အသင်းသည် မာကာဆာအသင်း ဒဏ်ရာကြောင့် လာမည့်ပွဲစဉ်နှစ်ပွဲကို မန်ယူကွင်းလယ်ကစားသမား မေဆင်မောင့် လွှဲချော်ဗွယ်ရှိနေ



မန်ယူအသင်းမှ ကွင်းလယ်ကစားသမား မေဆင်မောင့်သည် ဒဏ်ရာ ကြောင့် လာမည့် ပရီမီယာလိဂ်ပွဲစဉ် နှစ်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

၎င်း၏ အဆိုပါဒဏ်ရာသည် ပြီးခဲ့သည့် သီတင်းပတ်က စပါးအသင်း ကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင်ရရှိခဲ့ခြင်းဖြစ်သည်။ အဲရစ် တန်ဟက်၏ မန်ယူအသင်းသည် လာမည့် ဩဂုတ် ၂၆ ရက်တွင် နော်တင် ဟမ်နှင့် လည်းကောင်း၊ စက်တင်ဘာ ၃ ရက်တွင် အာဆင်နယ်အသင်း နှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မေဆင်မောင့်သည် ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်အဖြစ် စက်တင်ဘာ ၉ ရက်တွင် အင်္ဂလန်နှင့် ယူကရိန်းအသင်း ပွဲစဉ်ကိုလည်း လွဲချော်ဖွယ် ရှိနေသည်။ ၎င်းသည် မန်ယူအသင်း၏ ပရီမီယာလိဂ် အဖွင့်ပွဲစဉ်နှစ်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိထားသော်လည်း ခြေစွမ်း ပြသရန် ရုန်းကန်နေရသူ ဖြစ်သည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး 🖊 ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ကျပ်/လီတာ ၂၄-၈-၂၀၂၃

Park (confedency (r)	stot	agene	estiglant	- Oge			en:	ydä	640++	goda	mont	salos).	ф	(-)-	eğdendi		oğluş
SERio	Last	Japa	RP	1200	JR20	3091	,ee	gai	Jan.	3.5	RP	per	J/S	J/G	RTT	.000	লত
39 Resi	,985	,990	,990	1995	.895	ppe	J600	384	500	.000	,545	,800	ger	,996	275	me.	(975)
150 (500 ppm)	Min	.p=	,910	jągo	Jest	April .	P65	pla	gai	.2770	Jeps	,pac	.0%	.0%	AP.	.000	1975
160 (16ppm)	.075	.000	.00°	.090	1000	.010	,099	.591	jis	Pto	.2005	,000	.001	.00*	.000	UF30	7910
rests (sthapper)	250	,000	.00°	.015	1000	.pra	.p)+	.001	jin	Pen	.015	.000	100	2001	.665	,5,0	1975

സ്ഗ്രീനാ

		(120/0000
Fuel (လက်ကားဈေးနှုန်း)	ရန်ကုန်	မန္တလေး
92 Ron	၂၁၆၈	JJ99
95 Ron	വി	၂၃၆၁
HSD (500 ppm)	၂၃၁၃	၂၃၈၉
HSD (50 ppm)	၂၃၈၇	ე၄၆၄
HSD (10 ppm)	၂၃၈၇	ე၄၆၄

မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်း ဖြစ်ပါသည်။

(၂) သုံးစွဲသူ မိဘပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ် ပါသည်-

> ၀၆၇- ၄၀၉၈၈၁၊ ၀၉-၆၉၉၆၁၁၁၁၆ ၀၆၇- ၄၁၁၁၂၉၊ ၀၉-၄၄၀၄၃၃၅၃၃

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

ဆိုင်ကလုန်းမှန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့် လှူဒါန်းနိုင်ရေး အသိပေးကြေညာ

နေပြည်တော် ဩဂုတ် ၂၃

မြန်မာနိုင်ငံ၌ မေ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများ အနေဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများ မှတစ်ဆင့် SMS (စာတို)ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့လှူဒါန်းရာတွင် မိုဘိုင်းသုံးစွဲသူ စေတနာရှင် ပြည်သူ များအနေဖြင့် မိမိတို့၏ အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှတစ်ဆင့် 9090 သို့ 500 ဟု SMS ပေးပို့၍ တစ်ကြိမ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

သတင်းစဉ်

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ ဆုံးဖြတ်ချက်နှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း(Judicial Review)

ဦးကျော်ကျော် (တရားရေး)

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးကို တရားစီရင်ရေးကဏ္ဍမှ ဥပဒေအရအပြည့်အဝ အကာအကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်ဖြစ်ရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ အမှတ်တံဆိပ်မှုပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာနည်းဥပဒေများ၊ မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေး ဆိုင်ရာ ပြန်လည်သုံးသပ်မှု လက်စွဲစာစောင်၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေတို့ပါ ဖော်ပြချက်များမှ တရားစီရင်ရေး ဆိုင်ရာ ပြန်လည်သုံးသပ်ပေးစေလိုမှု (Judicial Review)နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်ပါသည်-

သက်သာခွင့်တောင်းဆိုခြင်း

အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခံရ သော အခွင့်အရေးရရှိသူသည် ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမ ကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးအရဖြစ်စေ သက်သာခွင့် တောင်းဆို နိုင်ပါသည်။ **(ကုန်အမှတ်တံဆိပ်မှုပိုင်ခွင့် ဥပဒေပုဒ်မ ၃၈(က)(၂)**၊ ပုဒ်မ ၇၇ (ခ))

အခွင့်အရေးရရှိသူဆိုသည်မှာ အမှတ်တံဆိပ်ပိုင်ရှင်၊ ကျော်ကြား သော အမှတ်တံဆိပ်ပိုင်ရှင်၊ ဒေသဆိုင်ရာ အညွှန်းပိုင်ရှင်၊ ကုန်သွယ်မှု အမည်ပိုင်ရှင်၊ မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းခံရသူအဖြစ် မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရရှိသည့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့ စည်းထားသော အဖွဲ့ အစည်းတစ်ခုခုကို ဆိုသည်။ **(ကုန်** အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂ (ဓ))

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားကြောင်းကို အထောက်အထား ပြနိုင်မည့် သက်သေခံသည့် အမှတ်တံဆိပ် မှတ်ပုံတင်လက်မှတ်မှုရင်း သို့မဟုတ် မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နှိပ်ထားသော အမှတ်တံဆိပ်မှတ်ပုံတင် လက်မှတ်မိတ္တူနှင့် အထောက်အထား စာရွက်စာတမ်းများ ဖြစ်ပါသည်။ (ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၆)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃) ဖြင့် ကုန်အမှတ် တံဆိပ်မှုပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဂ)နှင့် (င)တို့အရ ရန်ကုန်တိုင်းဒေသ ကြီး တရားလွှတ်တော်အား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၆၆ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများနှင့် ကုန်အမှတ်တံဆိပ်မှုပိုင်ခွင့်ဥပဒေပုဒ်မ ဂျအရအကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမျူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထားမှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းထားပါသည်။

တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း(Judicial Review)

တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခွင့် အာဏာ (Judicial Review)ဆိုသည်မှာ အစိုးရဌာန၊ အာဏာပိုင်အဖွဲ့ အစည်း အဆင့်ဆင့် နှင့် အခြားဌာနများ၏ ပြုမူဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်သုံးသပ်နိုင်ရန် စီရင်ပိုင်ခွင့်အာဏာ အပ်နှင်း ထားသော တရားရုံး၏အာဏာ ဖြစ်ပါသည်။ (မူ**ပိုင်ခွင့်ဥပဒေများအရ** တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုလက်စွဲစာစောင်အပိုဒ် ၇)

အေဂျင်စီ၏ဆုံးဖြတ်ချက်အပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၅ (က)အရ မှတ်ပုံတင် အရာရှိက ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အေဂျင်စီထံ အယူခံဝင်နိုင်ပါသည်။ အေဂျင်စီက ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ကျေနပ်မှုမရှိသူသည် ယင်းဆုံးဖြတ်ချက် အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စီရင်ပိုင်ခွင့်အာဏာအပ်နှင်းထားသော တရားရုံးသို့ ပုဒ်မ ၆၆ အရ လျှောက်ထားနိုင်ပါသည်။ အဆိုပါ လျှောက်ထားမှုသည် တရားစီရင် ရေးဆိုင်ရာ ပြန်လည်သုံးသပ်ပေးစေလိုမှု (Judicial Review) ဖြစ်ပါ သည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၅(က)၊၆၆) **(ကုန်** အမှတ်တံဆိပ်မှုပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေများအပိုဒ် ၂၈)

မူပိုင်ခွင့်တရားရုံးက တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု အနေဖြင့် ပြန်လည်စိစစ်ဆုံးဖြတ်ရမည့်ကိစ္စများမှာ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သူက လျှောက်ထားလာမှုများ ဖြစ်ပါ သည်။ အေဂျင်စီသည် မှတ်ပုံတင်အရာရှိ၏ အမှတ်တံဆိပ်မှတ်ပုံတင်ရန် လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်း ကြေညာရန် လျှောက်ထားချက် နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်တို့ ဖြစ်ကြပါသည်။ (မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လက်စွဲစာစောင်အပိုဒ် ၃၄)

တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ပေးစေလိုမှု (Judicial Review)သည် အေဂျင်စီ၏ ဆုံးဖြတ်ချက်အား သင့်လျော်မှန်ကန်မှု ရှိ မရှိ စိစစ်သုံးသပ်ခြင်းဖြစ်ပြီး တရားရုံး၏ ဆုံးဖြတ်ချက်သည် အေဂျင်စီအပေါ် စည်းနှောင်မှုရှိမည်ဖြစ်၍ အေဂျင်စီသည် လျှောက်ထားခံရသူအဖြစ် ပါဝင်မည်ဖြစ်ပါသည်။ ထို့ပြင် အေဂျင်စီ၏ ဆုံးဖြတ်ချက်အရ အကျိုးရရှိသူသည်လည်း လျှောက်ထားခံရသူအဖြစ် ပါဝင်မည်ဖြစ်ပါသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေများ အပိုဒ် ၃၁)

လျှောက်ထားသူသည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက် အတွင်း လျှောက်ထားခံရသူအပေါ် အမိန့်ဆင့်စာ ချအပ်ပြီးဖြစ်ကြောင်း ကျမ်းကျိန်လွှာဖြင့် တင်ပြရမည်။ ထိုသို့တင်ပြရန် ပျက်ကွက်ပါက မူပိုင်ခွင့်တရားရုံးသည် ၎င်း၏လျှောက်ထားမှုအား ပယ်နိုင်သည်။ သို့မဟုတ် သင့်လျော်သည့်နေ့ရက်သို့ ချိန်းဆိုသတ်မှတ်နိုင်သည်။ ထိုသို့ ချိန်းဆိုသတ်မှတ်သည့်နေ့ရက်တွင် လျှောက်ထားသူက ထပ်မံ ပျက်ကွက်လျှင် မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားမှုကို ပယ်ရ မည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေး စီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃၉(ဃ))

လျှောက်ထားခံရသူ(များ)သည် ကြားနာရန်နေ့ရက်မတိုင်မီ မူပိုင် ခွင့်တရားရုံးသို့ ပြန်ကြားလွှာ၂ စုံ တင်သွင်းရမည်။ (မူပိုင်ခွင့်ပုံစံ–၇) ပြန်ကြားလွှာပါအချက်များအား မိမိသိရှိသမျှ မှန်ကန်သည်ဟု ယုံကြည်ကြောင်းကို လျှောက်ထားခံရသူက ကျမ်းကျိန်လွှာနှင့် တစ်ပါ တည်းတင်ပြရမည်။ ယင်းပြန်ကြားလွှာနှင့်အတူ မိမိဘက်မှတင်ပြ လိုသော စာမှတ်စာတမ်းများအပြင် သက်သေခံ အထောက်အထားများ ကို တင်သွင်းနိုင်သည်။ လျှောက်ထားခံရသူသည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက်အတွင်း ပြန်ကြားလွှာတင်သွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သူနှင့်စပ်လျဉ်း၍ ခုခံချေပခြင်းမပြုသကဲ့သို့ သတ်မှတ် ဆောင်ရွက်နိုင်သည်။ ပြန်ကြားလွှာကို မူပိုင်ခွင့်တရားရုံး၏ ခွင့်ပြုချက် ဖြင့် ပြင်ဆင်နိုင်သည်။ သို့မဟုတ် အခြားပြန်ကြားလွှာတစ်ခုခုဖြင့်

🗅 တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုဆိုသည်မှာ အေဂျင်စီ၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိကို ပြန်လည်စိစစ်ခြင်းဖြစ်သောကြောင့် မူအားဖြင့် အေဂျင်စီသို့ တင်သွင်းခဲ့သော သက်သေခံချက်များနှင့် အေဂျင်စီဆုံးဖြတ်ချက်၏ အကြောင်းရင်းဇာစ်မြစ်ဖြစ်သောအချက် (အေဂျင်စီက အတည်ပြုသုံးသပ်ထားသော အကြောင်းခြင်းရာ၊ ဆုံးဖြတ်လုပ်ဆောင်ခဲ့သောဖြစ်စဉ်နှင့် အခြေပြုအသုံးချခဲ့သော ဥပဒေများစသည်)ကို အခြေခံကာ တရားရုံးက စစ်ဆေးရမည် ဖြစ်ပါသည်

အေဂျင်စီ၏ဆုံးဖြတ်ချက်အပေါ် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထား တောင်းဆိုနိုင်သည်မှာ အေဂျင်စီထံတင်သွင်းသည့် အယူခံမှုတွင် ပါဝင်ခဲ့သည့်သူဖြစ်ရမည်။ (**ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ** စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃၅)

လျှောက်ထားလွှာနှင့်အတူ မူပိုင်ခွင့်တရားရုံးက သုံးသပ်ဆုံးဖြတ် ပေးစေလိုသော အေဂျင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့် နှင့် အမှု တွဲ၏ တာဝန်ခံမိတ္တူတစ်စုံ ပူးတွဲပါရှိရမည့်အပြင် လျှောက်ထားလွှာကို ထောက်ခံသည့် ကျမ်းကျိန်လွှာတစ်ရပ်ဖြင့်ဖြစ်စေ၊ ကျမ်းကျိန်လွှာ အများဖြင့်ဖြစ်စေ ပူးတွဲ၍ တင်သွင်းလျှောက်ထားရမည်။ ယင်းကျမ်း ကျိန်လွှာတွင် လျှောက်ထားလွှာ၌ပါရှိသော အချက်များ မှန်ကန် ကြောင်းကိုလည်း ဖော်ပြရမည်။ လျှောက်ထားသူသည် မူပိုင်ခွင့် တရားရုံးက သတ်မှတ်သည့်အချိန်တွင် လိုအပ်သောစာမှတ်စာတမ်း များကို မူပိုင်ခွင့်တရားရုံးသို့ တင်သွင်းရမည်။ **(ကုန်အမှတ်တံဆိပ်** မူပိုင်ခွင့် ဥပဒေအရစွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ အပိုဒ် ၃၉(က))

ထို့နောက် လျှောက်ထားခံရသူထံ ချက်ချင်းဆင့်စာချအပ်စေရန် မူပိုင်ခွင့် တရားရုံးက လျှောက်ထားသူအား ညွှန်ကြားရမည်။ (မူပိုင်ခွင့် ပုံစံ-၆) လျှောက်ထားသူသည် မိမိစရိတ်ဖြင့် လျှောက်ထားခံရသူအပေါ် ဆင့်စာချအပ်ရမည့်အပြင် ဆင့်စာနှင့်အတူ လျှောက်ထားလွှာနှင့် လျှောက်ထားလွှာကို ထောက်ခံသော ကျမ်းကျိန်လွှာမိတ္ထူများ၊ အေဂျင်စီ၏ ဆုံးဖြတ်ချက် အမိန့်မိတ္တူ၊ အမှုတွဲ သို့မဟုတ် မှုခင်း မှတ်တမ်းမိတ္တူတို့ကို လျှောက်ထားခံရသူထံ ပူးတွဲပေးပို့ရမည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၃၉(ဂ))

စွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ်

တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းခံရသည့် မူပိုင်ခွင့်တရားရုံးသို့ အေဂျင်စီ၏ ဆုံးဖြတ်ချက်နှင့် သက်သေခံချက်များအပါအဝင် အယူခံအမှုတွဲမှတ်တမ်းအားလုံးကို လျှောက်ထားခံရသူဖြစ်သည့် အေဂျင်စီက တင်ပြပေးရမည်ဖြစ်ပါသည်။ လျှောက်ထားခံရသူ (အေဂျင်စီတွင်အနိုင်ရရှိသူ) ဘက်မှ တင်ပြမည့် စာအမှတ်စာတမ်းများနှင့် သက်သေခံ အထောက်အထားများသည် လည်း ပြန်ကြားလွှာနှင့်အတူ တစ်ပါတည်းပါဝင်လာမည်ဖြစ်သည်။ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုဆိုသည်မှာ အေဂျင်စီ၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိကို ပြန်လည်စိစစ်ခြင်း ဖြစ်သောကြောင့် မူအားဖြင့် အေဂျင်စီသို့ တင်သွင်းခဲ့သော သက်သေခံ ချက်များနှင့် အေဂျင်စီဆုံးဖြတ်ချက်၏ အကြောင်းရင်းဇာစ်မြစ် ဖြစ်သောအချက် (အေဂျင်စီက အတည်ပြုသုံးသပ်ထားသော အသုံးချခဲ့သော ဥပဒေများစသည်)ကို အခြေခံကာ တရားရုံးက စစ်ဆေးရမည်ဖြစ်ပါသည်။ သို့ရာတွင် မူပိုင်ခွင့် တရားရုံးသည် အမိန့် ချမှတ်ရန်အတွက် လိုအပ်သောအခြေအနေတွင် အမှုသည်များအား စာမှတ်စာတမ်းတစ်ရပ်ရပ်ကို တင်ပြစေရန်သော်လည်းကောင်း၊ သက်သေတစ်ဦးဦးကို စစ်ဆေးစေရန်သော်လည်းကောင်း ခွင့်ပြု ဆောင်ရွက်နိုင်ပါသည်။ (**မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေးဆိုင်ရာ** ပြန်လည်သုံးသပ်မှုလက်စွဲစာစောင် အပိုဒ် ၃၃)

မူပိုင်ခွင့်ဦးစီးဌာန၏ စစ်ဆေးမှု လုပ်ထုံးလုပ်နည်းများအရ မဆောင်ရွက်ဘဲ ကုန်အမှတ်တံဆိပ် စာမျက်နှာ ၁၇ သို့



စာမျက်နှာ ၁၆ မှ

မှတ်ပုံတင်ထားခြင်းသည် တရားမဝင်ကြောင်း ကြေညာပေးရန် သို့မဟုတ် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက် ပေးရန် မူပိုင်ခွင့်တရားရုံးသို့ တိုက်ရိုက်လျှောက်ထားခြင်း မပြုနိုင်ပါ။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအခန်း (၁၅)နှင့် (၁၉)ပါ ပြဋ္ဌာန်း ချက်များအရသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့် အပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း

ကုန်အမှတ်တံဆိပ်မှုပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမှုပိုင်ခွင့် ဥပဒေအရ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့ မိန့်ကို ကျေနပ်မှုမရှိသူသည် မူပိုင်ခွင့်တရားရုံးသို့ ပြန်လည်စိစစ်ရန် လျှောက်ထားမှုပြုခြင်းသည် တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်မှု သဘောပင် ဖြစ်ပါသည်။ (မူပိုင်ခွင့်ဥပဒေများအရ တရား စီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လက်စွဲစာစောင်အပိုဒ် ၁၁)

ဆိုင်းငုံမိန့်ဆိုသည်မှာ အမှတ်တံဆိပ်အတုကို အသုံးပြုထားသည် ဟု စွပ်စွဲခံရသော ကုန်ပစ္စည်းများကို နိုင်ငံတော် နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက်ရှိကြောင်း သို့မဟုတ် တင်သွင်းလျက်ရှိကြောင်း သို့မဟုတ် တင်သွင်းရန်ရှိကြောင်း သံသယဖြစ်ဖွယ်ရာ အထောက် အထားရှိလျှင်ဖြစ်စေ၊ တိကျခိုင်လုံသော သတင်းအချက်အလက် ရရှိ လျှင်ဖြစ်စေ အဆိုပါကုန်ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်း သို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့ရန် ညွှန်ကြားရေးမျူး ချုပ်က ထုတ်ပေးသည့်အမိန့် ကိုဆိုသည်။ (အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာအခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများအပိုဒ် ၂(င))

အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းဆိုသည်မှာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားသော အမှတ် တံဆိပ်၊ ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်တံဆိပ်၊ စုပေါင်းပိုင် အမှတ်တံဆိပ်၊ အသိအမှတ်ပြုအမှတ်တံဆိပ်၊ ဒေသဆိုင်ရာအညွှန်း၊ ကျော်ကြားသော အမှတ်တံဆိပ်၊ ကုန်သွယ်မှုအမည်တို့နှင့် စပ်လျဉ်း၍ အခွင့်အရေးရရှိသူ၏ သဘောတူညီချက်မပါဘဲ အခြားသူတစ်ဦးဦးမှ ထပ်တူ သို့မဟုတ် အလားတူတုပ၍ စီးပွားဖြစ်အသုံးပြုရန် ပြုလုပ် ထားသော ကုန်ပစ္စည်းများကိုဆိုသည်။ (အမှတ်တံဆိပ် မူပိုင်ခွင့် ဆိုင်ရာအခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာနည်းဥပဒေများအပိုဒ် ၂(ဃ))

ဆိုင်းငံ့မိန့်လျှောက်ထားချက်ကို လက်ခံပြီးနောက်ဖြစ်စေ၊ ဆိုင်းငံ့ မိန့်ထုတ်ပေးရန် လျှောက်ထားခြင်းမရှိသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန၏ စစ်ဆေးတွေ့ ရှိချက်အရဖြစ်စေ အမှတ်တံဆိပ်အတုကိုအသုံးပြု၍ တင်သွင်းသော ကုန်ပစ္စည်းဖြစ်သည် ဟု ယူဆနိုင်သော ခိုင်လုံသည့်အထောက်အထားများ တွေ့ရှိလျှင် အဆိုပါ ကုန်ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့်ထုတ်ပြန်၍ ဆိုင်းငံ့ ထားရမည်။ (အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးကို အကာ အကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာနည်းဥပဒေ များအပိုဒ် ၁၆(က))

လျှောက်ထားလွှာနှင့်အတူ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၏ ဆိုင်းငုံမိန့်, ပူးတွဲပါရှိရမည်။ ထို့ပြင် လျှောက်ထားသူ (တင်သွင်းသူ)၏ လျှောက်ထားမှုအား ထောက်ခံသည့် အခြား လိုအပ် သော စာမှတ်စာတမ်းများကိုလည်း တင်သွင်းနိုင်သည်။ (ကုန်အမှတ် တံဆိပ်မူပိုင်ခွင်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၄၅)

ထို့နောက် မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ တစ်ဖက်သတ်ကြားနာရန်မသင့်ဟုယူဆလျှင်လျှောက်ထားခဲ့ရသူများ ထံ ချက်ချင်းဆင့်စာချအပ်စေရန် လျှောက်ထားသူအား ညွှန်ကြား ရမည်။ (မူပိုင်ခွင့်ပုံစံ-၆(က)) လျှောက်ထားသူသည် မိမိစရိတ်ဖြင့် လျှောက်ထားခံရသူအပေါ် ဆင့်စာချအပ်ရမည့်အပြင် ဆင့်စာနှင့်အတူ လျှောက်ထားလွှာနှင့် လျှောက်ထားလွှာကို ထောက်ခံသော ကျမ်း ကျိန်လွှာမိတ္တူများ၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငုံမိန့် အမိန့် မိတ္တူ၊ အမှုတဲ့ သို့မဟုတ် မှုခင်းမှတ်တမ်းမိတ္တူတို့ကို လျှောက်ထားခံရသူထဲ ပူးတွဲပေးငို့ရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင် ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များ အပိုဒိ ၄၆(ခ))

လျှောက်ထားသူသည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက် အတွင်း လျှောက်ထားခံရသူများအပေါ် အမိန့် ဆင့်စာချအပ်ပြီး ဖြစ်ကြောင်း ကျမ်းကျိန်လွှာဖြင့် တင်ပြရမည်။ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက မူပိုင်ခွင့်တရားရုံးသည် ၎င်း၏ လျှောက်ထားမှုအား ပယ်နိုင်သည် သို့မဟုတ် သင့်လျော်သည့်နေ့ရက်သို့ ချိန်းဆိုသတ်မှတ် နိုင်သည်။ ထိုသို့ချိန်းဆို သတ်မှတ်သည့်နေ့ရက်တွင် လျှောက်ထားသူ က ထပ်မံပျက်ကွက်လျှင် မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားမှုကို ပယ်ရမည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၄၆(ဂ))

လျှောက်ထားခံရသူ (များ)သည် ကြားနာရန် နေ့ရက်မတိုင်မီ မူပိုင်ခွင့်တရားရုံးသို့ ပြန်ကြားလွှာ ၂ စုံ တင်သွင်းရမည် (မူပိုင်ခွင့်ပုံစံ ဂု(က))။ ပြန်ကြားလွှာပါအချက်များအား မိမိသိရှိသမျှ မှန်ကန်သည်ဟု ယုံကြည်ကြောင်းကို လျှောက်ထားခံရသူ (များ)က ကျမ်းကျိန်လွှာနှင့် တစ်ပါတည်း တင်ပြရမည်။ ယင်းပြန်ကြားလွှာနှင့်အတူ မိမိဘက်မှ တင်ပြလိုသော စာမှတ်စာတမ်းများအပြင် သက်သေခံအထောက် အထားများကို တင်သွင်းနိုင်သည်။ လျှောက်ထားခံရသူ (များ) သည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက်အတွင်း ပြန်ကြားလွှာ တင်သွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သူနှင့် စပ်လျဉ်း၍ ခုခံချေပ ခြင်း မပြုသကဲ့သို့ သတ်မှတ်ဆောင်ရွက်နိုင်သည်။ ပြန်ကြားလွှာကို မူပိုင်ခွင့် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်နိုင်သည် သို့မဟုတ် အခြားပြန်ကြားလွှာတစ်ခုခုဖြင့် အစားထိုး တင်သွင်းနိုင်သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒီ ၄၆(ဃ))

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ဂျ အရ မူပိုင်ခွင့်တရားရုံး သည် ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငုံမိန့်အား ပြန်လည်စိစစ်ပေးရန် အခွင့်အရေးတောင်းဆိုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းဆိုင်းငံ့ မိန့်အပေါ်ပြင်ဆင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် အတည်ပြု ခြင်းပြုလုပ်ရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၄၈)

အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားမှု၊ အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားမှုများအား မူပိုင် ခွင့်ပုံစံ ၅ တွင် ရေးသွင်း၍ တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက် ရမည် ဖြစ်ပါသည်။

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် သုံးဦးတွေ့ရှိ

(၂၃–၈–၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်–၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၂–၈–၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃–၈–၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၆၇၇) ခုအား စစ်ဆေးပြီးစီး

မြန်မာ့အလင်း

အောင်နိုင်ဦး

မြင့်စိုး

စာတည်းမှူးချုပ်

ခေတ္တစာတည်းမှူး သတင်းထောက်များ

စာတည်းများ

ဘာသာပြန် စာတည်း

အကြီးတန်း

အငယ်တန်း သတင်းထောက်များ

ဓာတ်ပုံ

သတင်းခေ

သုတေသန

စာမျက်နှာဖွဲ့စည်းမှုနှင့်

တပြင်

ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိ ရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၆) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ <u>moh.gov.mm</u> တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ **ကျန်းမာရေးဝန်ကြီးဌာန**

ယနေ့ဈေးကွက်ပေါက်ဈေးများ

စက်သုံးဆ

ဒီဇယ်(တ

ပရီမီယံဒီ

အောက်ဝ

အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသည့် လုပ်ငန်းဆိုင်ရာများ နှင့် ရောင်းရငွေ/ရငွေတို့အတွက် ထုတ်ပေးသည့် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ် များ ရှင်းလင်းဆွေးနွေးပွဲကို သြဂုတ် ၂၃ ရက်က အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၄) ၌ ကျင်းပရာ အခွန်ရုံး (၄) ဌာနမှူး ဒေါ်အိအိခိုင်က အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ကိစ္စရပ် များ ရှင်းလင်းဆွေးနွေးစဉ်။

မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ

15-0-1015

စက်သုံးဆီ(ဂ	လက်လီဈေးနှုန်းများ)	
8	(ရန်ကုန်)	(မန္တလေး)
ာစ်လီတာ)	၂၄၁၅ ကျပ်	ე၄၅၅ ოეს
<u>ဖ</u> ယ်(တစ်လီတာ)	၂၄၈၀ ကျပ်	၂၅၃၀ ကျပ်
ကိန်း ၉ <u>၂</u>	ეეი ოეს	ეცე ოეს
ာိန်း ၉၅	၂၃၆၅ ကျပ်	၂၄၁၅ ကျပ်

(Moon Sun စက်သုံးဆီအရောင်းဆိုင်မှ ရယူပါသည်)

ကျော်သူဝင်း၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်၊ နေဝင်းထွန်း(၂) ဝေသူနွယ်၊ ဇော်ဝိုင်းအောင်၊ ခင်ဖြူထွေး

ကြည်ဝင်း၊ ဝင်းကျော်၊ သိမ့်သိမ့်မိုး

ခြူးစန္ဒီနွေး၊ တင်လင်းအောင်

ဝေသူနွယ်၊ ဧဇာ်ဝိုင်းအောင်၊ ခင်ဖြူတွေး တင်စိုး

- အိအိခင်နှင့် အဖွဲ့ - အေးအေးမိုးလှိုင်နှင့် အဖွဲ့ - သန်းထွန်းအောင်နှင့် အဖွဲ့

နီနိုင်း အီးမေးနှင့် အွန်လိုင်း – သက်လွင်ဦးနှင့် အဖွဲ့ ထုတ်ဝေခြင်းအမှတ် – (၀၁၀၉၃) ပုံနှိပ်ခြင်းအမှတ် – (၀၁၈၇၅)

mmalin.npt@ gmail.com
www.facebook.com/MYANMAALINNNEWS


နေပြည်တော်-စာတည်းမှုမှု ဝဂ်ဂ-ု-၃၆၁၄၂၊ စာတည်းအဖွဲ့ ဝဂ်ဂ-ု-၃၆၁၄၃၊ ဖက်စီ ဝဂ်ဂု-၃၆၁၄၃၊ ရန်ကုန်ရုံးခွဲ-အမှတ်(၅၃) နတ်မောက်လမ်းသွယ်(၁) နိုလ်ရွှိ(၂) ရဝ်ကွက်၊ ဖဟန်းမြို့နယ်၊ ရန်ကုန်ဖြို့၊ စာတိုက်သောရွာအမှတ်-၄၀၊ စာတည်းအဖွဲ့ ဝ-၁၅၄၄၃၀၉၊ မေန်ရေးရှာ ဝ-၁၅၄၄၁၇၊ စီစံ ဝ၁-၅၄၄၃၁၅၊ နေရာရင်၊ ဝ-၁၅၄၄၃၀ (အတြင်) ဝ-၁၅၄၄၃၀၃၊ ၁ ၁ -၅၂၆၁၁၈၊ Fax ဝ၁-၅၄၆၂၂၈၊ ဝဂ်ဂ-၃၆၁၄၈၊ မြန့်ရှိရေး ဝ၁-၅၄၄၃၁၇၊ Fax ဝ၁-၈၆၀၄၅၄၆။



ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်

ကုမ္ပဏီအမည်	အဖွင့်ဈေး (ကျပ်)	အပိတ်ဈေး (ကျပ်)	ရှယ်ယာစောင်ရေ	ရှယ်ယာတန်ဖိုး (ကျပ်)
FMI	6500	e900	ენიგ	၂၄၂၆၇၈၀၀
MTSH	5700	5700	_J ჯეე©	၇၈၅၄၀၂၀၀
МСВ	0	0	0	0
FPB	၁၇၀၀	၁၇၀၀	၂၈၆၈	၄၈၇၅၆၀၀
ТМН	J99°	J99°	0	J99°
EFR	Jago	7500	၂၀၈၀	၄၈၀၂၃၅၀
AHPC	0	0	0	0
MAEPC	ാളറാ	၁၉၀၀	JGJG	ე၄၆၅၁၀၀

ကမ္ဘာပေါ် ရှိ ထိုင်တော်မူကျောက်ဆစ်ပုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူစော်ခြင်းလုပ်ငန်းများတွင် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေးနိုးဆော်ခြင်း





နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုကြောမင်းအောင်လိုင် ဦးဆောင်သည့် (၇)ရက်သား သမီး ဘုရားပါယကား ဒါယိကာမတို့က "မာရဝိဇယ"ပုဒ္ဓလ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါ၀င္စဒ္ဓသာသနာတော်ကြီး ဗိုင်မာစွာထွန်းလင်းတောက်ပလက်ရိမ္ဘဏား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါ၀င္စဒ္ဓဘာသာကိုးကွယ်မှု၏တပိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြာမှုရှိစေရန်၊ ကမ္ဘာကြီပြီးချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်စွယ်ခုက် ၄ ရပ်ဖြင့်တည်ထားကိုးကွယ်ရန်ရည်သန်လက် ပြည်ထောင်စုနယ်မြေနေပြည်တော် ဖကိုကသိမိဖြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ဧှင်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ဖိုးရာတည်ထုံးမွားနှင့်အညီ တည်ဆောက်ပူဇော်လွက် ရှိပါသည်။

၂၃-၈-၂၀၂၃ ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ကြည်ညိုဖူးမြော်စဉ် အလျှငွေများထည့်ဝင်လှူဒါန်းသည့်အလှုရှင်များစာရင်း

eģ.	နဝတမွ အစည်	(ග්දා) කරම්වේ	eξ	နဝကမွ အရည်	(ගුන්) කලේකද	eģ.	နဝကမွ အရည်	නෙගුණුලේ (ගැනි)
2,060	စုတိယဗိုလ်မှုနကြီးခင်မောင်တိုး(ငြိမ်း) ၂၈	000000	3,1234	ဦးတောင်နိုင်မီသားစုကောင်းမှု	J00000	5,158	Mr. Lê Thanh Tiến \$2000ps:000Esy	Dong 1000
1	နှင့်ရနီး ပေါ် ညွှန့်တင်း (သားကြီး)ဗိုလ်မှုနာရုပ်ထူးမြှတ်တိုးနှင့်ရနီး ပေါ် ဝင်	တင်းသန်။	2,1264	ခေါ် ဆွေဝင်မြင့်။ (သမီး)မရွှန်းလုံသီနိုင်စ	100000		(ဗီယက်ခုပ်နိုင်ငံ)	
3	(မြေးကြီး)မောင်ကြယ်စင်လင်းထူး (သားငယ်)ဦးခဲ့ရင့်မြတ်တိုးနှင့်ခနီး			(သား)မောင်ကောင်ရပ္ပြည့်သော်မိသားစုကောင်းမှ		5359*	ရက်ခြင်ရောလိန်။ ရက်ခြင်ရန်ကို	200000
	ခေါ် ဧကရီကျော် (မြှောလ်)မောင်မြက်ဘုန်းပြည့်နှစ်သားစုကောင်းမှု		2755	ရှိမြှင့်သိန်းရှင့်စန်း ပေါ်သိတာရှိ	100000		ပေါက်ထားပေးသေးမြင့်စီသားစုကောင်းမှု	
3JP2*	No. of the contract of the con	000000		(သသ)ကိုကိုရိုနီဝင်ရွှေ (သစီး)ခင်ရကနာရိုနီမိသာရကောင်းမှု 8. (St) - (C.C) - (Carrier .	5,000*	မိမင်ကြီးပေါ် တင်လိုင်အာအမှုတေးရှိ	000000
1111111	δωνιφοποιδε <u>γ</u>		275ea	မိခင်ကြီးခေါ် တုန်းမြှင့်အားအမှုနထား၍ ကိုဝင်းစော်ဦး နှင့်ဝနီး မခင်ဝင်းမြင့်၊ ကိုထန်စော်မြင့်နှင့်ဝနီး မတိမွန်စော်၊	700000		ဦးစောာလားဟေး+ပေါ် ဆွေဆွေမြင့်၊ (သား)မောင်ခွစ်သွေးမိသာ	yebennage
	TOTAL CONTROL OF THE	700000		neuseox@lgauxéeuxçsñ átoda ascouldt, olondaoxilltátoda ascilásous		2,325+	ပေါ် သန်းရော့အောမိသားစုကောင်းမှု	300000
		900000	1 1204	ခေါ် ဝင်းတင်မိသားစုကောင်းမှု	100000	5352*	ဦးအောင်သန်းဝင်းမိသားစုတောင်မှ	100000
27704		900000	5.1001	ဦးအောင်သူဟန်(မြို့နယ်တရားသူကြီး	100000		ဦးသန်းတီနှင့်စနီး ခေါ် နှစ်သားစုတောင်းမှု	300000
	Samperming			ပန်းတနော်ဖြို့ နယ်တရားမှု)ခှင့်စနီး ခေါ် သက်သက်ခိုင်း (သမီး)မသင်	Berendleri		ဦးတင်ဆောင်နှင့်စနီး ပေါ် သန်းသန်းဌေး	900000
277328		900000		မိသားစုကောင်းမှ			(ငါဗခ်စေက်လျှေလုပ်ငန်း)မိသာဗေ့ကောင်းမှု	
am		300000	3,1904	ဦးညွှန့်ဖောင်မိသားစုကောင်းမှ	050000	2,500	Mr. ARR YINT 450% sul monteons	200000
	emotiy		3,19,3*	စုတိယဗိုလ်မှ ုကြာသုန်းမေ ာင်(ခြိမ်း) (ခ) မြင်းမူမောင်နိုင်ပိုး	200000		(သစီး)ထုန်းလွန်းမီသားစုကောင်းမှု	
J.LP!		000000		နှင့်ဝနီး ခေါ် ခင်ကောမှုမိသာစုကောင်းမှ		1,600	ငေါ် ကေလေးလင်းမိသားစုကောင်းမှ	100000
27754	March 1 Table 200 St. 1 Company	000000	5J99*	စုတိယဗိုလ်မှုစုကြီးဆန်းမင်းထွန်းမိသားစုကောင်းမှု	300000	44	තර්ගනත් customer (၅)දීම මහලාදෙනාර්ගු	200000
	(Marty # 1000) () () () () () () () () (000000	3,199*	စုတိယစိုလ်မှုကြောလှနေ့(ငြိန်း)နှင့်စနီး ဒေါ် ရီရီလွင် စိသာရတောင်းမှ	000000		ဦးဆန်းတွင်မိသားစုကောင်းမှ	300000
	(MACA MACA) (MM 10	000000	-	စိုလ်ကြီးသန့်ဝင်ထွန်းနှင့်ဝနီး မတန့်နွယ်ဆွေ	000000		ခေါ် ကော်လင်းအေခါသားစုကောင်းမှ	000000
2775	Service Servic	000000	33431	grandeusph forther desident and dend	announce :		ဦးစိုဖြင့်မိသားစုကောင်းမှ	300000
D.L.		000000	9.1061	ပါမောက္ခဒေါက်တာမေဖြကျော်မိသားစုကောင်းမှ	200000		ဦးနှစ်ဖော်တောင်နှစ်စနီး ခေါ်သံသံနီး	300000
	State Color (Section Color Section Color Sec	200000		ဦးကိုကိုဝင်းနှင့်စနီး မသူသူဌေး	000000	33	မိသားစုကောင်းမှ	
		000000		(သား)မောင်သူနိုင်းထက်၊ မောင်ရဲပုံထက်၊ (သမီး)ဝင်သွေးရွှန်မိသား	wi3cmag	n fine	ဦးခေါ်မင်းနှင့်ခရီး ဒေါ်နီသာညွှန်မိသားစုတောင်းမှု	200000
JYSon	A CONTRACT OF THE PARTY OF THE	200000		ခေါ် တင်တင်နိုင်မိသားစုကောင်းမှု	900000		ဦးသိန်းရိုးနှင့်စနီး ဒေါ် စောငိုင်ပိသားစုကောင်းမှု	300000
	နှင့်စနီး စပါစန်းစန်းနဲ့ မိသားစုကောင်မှု		3J98*	ဦးစော်မင်းထွန်းမိသလစ္တကောင်းမှု	000000		ဦးကျင်ပောင်နှင့်စနီး ဒေါ် ခင်သန်းမိသားစုကောင်းမှု	200000
	ဦးရွိမေတာင်နှင့်ဝနီး အေါ် တင်တုန်းမြှင့်မိသားစုကောင်းမှု	100000	31300	စေါ် ဝင်းကြည်မိသားစုတောင်းမှု	000000		ဦးစော်လွင်နှင့်စနီး ဒေါ် မိုမြတ်စုမိသားစုကောင်းမှ	300000
27650		100000	3,300	ခေါ် တင်တင်မေဂိမိသာဗူကောင်းမှ	300006			500000
	ရှင်စနီး မသီတာ (သမီး)မဖြူရူတောင်း မထက်ထက်တောင်း (သာ) သန်းတောင်တောင် သန်း(သာသောင်း)		SOL	ရိုလ်ကြီးမောင်နှစ်(မော်ကွန်းဝင်ခုတိယအဆင့်)	300000	3,7204	ရိုင်ရိုင်ဆောင့်ခဲ့ပိုင်ရုံး ရေ႔သေီဝင်ထော်ရှုဘာအစ်ယောင့်အို ကြောင်းခဲ့ခဲ့နှင့်ရေး ရေး ကြိန်ပိုင်တွေကိုကောင်တို	200000
- Carl	(သား) မောင်ဆောင်ဆက်ကျော်မိသားစုကောင်းမှ ဦးငွေဘင်းမိသားစုကောင်းမှ	E00000		နှင့်ရနီး ဒေါ်ကြည်ကြည်း (ဘွာလေး)ဒေါ် ခင်မေတို့အားရည်ရာ၍		5373	engleby gonsteurigh Eddennyddols en eddedlemandeurod	500000
2764				ကျန်ရစ်သူ သား သမီး မြေး မြစ်တစ်ခုကောင်းမှု	The 2 To the Av			

မာရပိုလမဗူးရှင်မွာတော်မြတ်ကြီး၏ မဟာရဲအတွင်း တည်ဆောက်လျှာဂါန်းလွှဲ သာသနိကအဆောက်အဦမှာအတွက် **ကြိတင်လာထားစာရော်သောွှင်လျှာဂြီးတာကြသည့် ဘုရာအပ်သတာ ဒါယီတာမမှာအစနေပြ**င် ခိတ်ခိုလွှော်ရေးများသည့် တလျငွေများဘာလည်း တောက်ပါတည်ဆောက်ရေးလိုင်နံးများအတွက် တလျငွေများထည့်ဝင်လျှာခြံးလိုသည့် ဘုရားဒါယကာ ဒါယီတာမများသည်လည်းကောင်း **အထိတောက်လွေးရင်းအမှတ် ဝဝဝဝဝဝဝဝဝ၃၅၆ဝ၇ မြတ်တက်ရွေးရင်းအမှတ်** ဝဝဝဝဝဝဝဝဝ၃၆၂၆၆၆ တမွှော**ောက်ငွေးရင်းအမှတ်၊ ဝ၄၄၁ ၂၀၁၇ဝဝ၂၈၇ဝဝ၁** တို့သို့ ငွေသားဖြင့်ဖြစ်စေး Account Transfer ဖြင့်ဖြစ်စေ ဦးစွာဆက်သွယ်ပေးသွင်းလျှခါန်းနိုင်ပြီဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တောက်ပါဖုန်းနံပါတ်ရာလတွင် စုံစမ်းနိုင်ပါကြောင်း နိုင္စာနီအကျိန်းများရှိ အသိပေးနှိုးဆော်အပ်ပါသည်-

(က) စုတိယဗိုလ်မှုကြီးအောင်ကျော်စော (ခ) ခေါ် အေးအေးကြည်

იგ-ნჟიიგგგენი იენ-ეიიიჟ 06-27657722u 06-722u 7270g

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်<u>း</u>

ယာဉ်အမှတ် 67W/5700 ယာဉ်လက်ဝယ်ရှိသူ ခေါ်ဝင်းသန္တာ ၇/တငန(နိုင်)၂၃၄၃၃၀က (က•-၃)ပျောက်ဆုံး၍ ဗိတ္ထုထုတ်ပေးရန် လျှောက်ထားလာပါသ လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည့် ကညန၊ ခရိုင်ရုံး(တောင်ငူ)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 75W/23940 ယာဉ်လက်ဝယ်ရှိသူ ဦးဝင်းကျော် ၇/ဝမန(နိုင်)ဝ၉၆၇၁၆က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသျ ကညန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး (ပဲခူး)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၆၆ယ/၃၆ဂုဂ၈, Honda Pcx 150 ယာဉ်လက်ဝယ်ရှိသူ ဦးဝင်းညို ၆/သရာ(နိုင်)ဝ၁၈၂၈၁ က (ကမ-၃)ပျောက်ဆုံး၍ မိတ္ထူထုတ်ပေးရန် လျှောက်ထားလာ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါ

မွေးသက္ကရာဇ်အမှန် ရမည်းသင်းမြို့၊ ကျောင်း တိုက်စုရပ်နေ ဦးကျော်သန်း ၏ သမီး ဒေါ်မေသန္တာ ၉/ ရမသ(နိုင်) ၁၁၇၇၃၅ ၏ မွေးသက္ကရာဇ်အမှန်မှာ (၃၁–

၅–၁၉၈၅)ဖြစ်ပါကြောင်း။

မွေးသက္ကရာဇ်အမှန် ရမည်းသင်းမြို့၊ မြို့လှအုပ်စု၊ တံတားဦးကျေးရွာနေ ဦးပြား ၏ သား ဦးငြိမ်းချမ်း ၉/ရမသ (နိုင်)၁၃၄၂၆၆ ၏မွေးသက္က ရာဇ်အမှန်မှာ (၁၁-၅-၁၉၈၈) ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရုံးအမှတ်(၃၅)၊ နေပြည်တော် ဘွဲ့ကြိုရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

ာ။ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် နိုးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)တွင် သို့ကြို့ ရှေးဟောင်းသုတေသနပညာ ဒီဖလိုမာသင်တန်းသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်သည်-(က) တက္ကသိုလ်င်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူ မြစ်ရမည်။

(၁) ကိုယ်အဂါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။ (ဂ) ပြည်ထောင်စုမြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသာ ဖြစ်ရမည်။ (ဃ) ပြစ်မှုကင်းရှင်းရမည်။

ရှေးဟောင်းသုတေသန် နည်းပညာသင်တန်းကျောင်း(ပြည်)တွင် ဖွင့်လှစ် ှာ ၂၈ သင်ကြားမည့် ဘွဲ့ကြိုရေးဟောင်းသုတေသနပညာ ဒီပလိုမာ(၁)နှစ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်

ဘွဲ့ကြို ရေးဟောင်းသုတေသနပညာ သင်တန်း

(ခ) သင်တန်းကာလ (၁)နှစ်

(ဂ) ပေးအပ်မည့်ဒီပလိုမာ -ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ

Undergraduate Diploma in Archa

(ဃ) သင်တန်းတည်နေရာ ရေးဟောင်းသတေသန

နည်းပညာသင်တန်းကျောင်း(ပြည်) မှော်ဧာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး။ ၆ ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာ

အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့် အကြူးအက၏ ခွင့ပြုချကျဖင့် လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့် လျှောက်လွှာပုံစံများကို (၁ဝ-၈-၂၀၂၃)ရက်နေ့မှစ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရေပြည်တော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေး ရန္ဂဂုန္ဂမ္သူ၊ ရေးတောင်းသူတေသနနှင့် အမျိုးသားပြတ်ကျွဲစားဌာန မွှန္တငယ် ဥာနွေ) ၂၈ လမ်း၊ ၇၀-၇၁ ကြား မန္တလေးဖြို့။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ဒဂုံဖြို့အစ်(တောင်ပိုင်း)၊ ရန်ကုန်မြို့နှင့် ရေးတောင်း သူတေသနနည်းပညာသင်တန်းကျောင်း(ပြည်)၊ မှော်ဇာ၊ ပြည်ဖြို့၊ ဝဲစူးတိုင်း ဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာများကို (၁၇-၁၀-

ဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်ထွာများကို (၁၇-၁၀-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားကြရမည်။ ၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ရေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) မုန်း- ၀ဝ ၄၃၀၀၆ဂုဂ၆၊ ၀၉ ၂၀၄၂၉၆ဝ၉။ ရေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရုံးချုပ်)။ နေပြည်တော်။ ဖုန်း- ၀ဝ၅-၀၄၁၈၀ အ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်း- ၀၁-၅၀၁၂၅၊ မန္တလေးဌာနခွဲ ဖုန်း- ၀၂-၄၀၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ ဖုန်း-ဝ၁-၅၁၂၁၃၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကုန်အမှတ်တံဆိပ်သတိပေးကြေညာရက်

ကျွန်ုပ်တို့စိတ်ဆွေဖြစ်သူ ခန်ကုန်မြို့၊ မင်္ဂလာစုံခြို့နယ်၊ ၂/၈ စပ်ခြပ်တွက်၊ ဥက္ကာလမ်း၊ အမှတ် ၄၉ နေ ပေါ် သန်းသန်းအေး (၁၂/၁၀၁ (နိုင်) ဝ၃၀၁၂၄) ၏ လွဲအပ်ညွှန်ကြားချက်အရ အောက်ပါတေလိုင်း အများသိစေနေနဲ့ ကြေညာ ပါသည်။ ကျွန်ုပ်တို့ဖိတ်ဆွေသည် ခန်ကုန်မြို့၊ ဖြို့တော်စာချစ်ကာ၏မှတ်ပုံတင်မှုး၌ ၂-၈-၂၁၂၃ ရက်စတွေင် အောက်စေပြီပေါ ကုန်ကမှတ်တံဆိပ်ကို စာချစ်အမှတ် ၄/၆၉၁၂/၂၁၂၃ ဖြင့် မှတ်ပုံတင်သွင်းခဲ့ပြီးဖြစ်ပါသည်။



အထက်ဖော်ပြပါ "ရွှေပေးသမီး" တဲဆိပ်အမည်အမှတ်အသားဖြင့် ကျွန်ုပ်တို့ မိတ်ဆွေက စိန်နှင့် ရွှေထည်ပစ္စည်းအဖွဲးဖွဲးဖွဲးကို ပုံစံအဖွဲးဖွဲးဖွဲးပြုလုပ်၍ ရန်ကုန်မြို့ အပါအဝင် မြန်မာပြည်အနှံ ရောင်းဆူလျက်ရှိရာ လူအများနှစ်သက်အားပေးခြင်းဖြင့် တောင်းသောဝှက် သတင်းဖြင့် အောင်မြင်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ဖိတ်တွေ၏ "ရွှေပေးသမီး" တံဆိပ်အမည်အမှတ် အသားကို တိုက်ရိုက်ဖြစ်ဖေး သွာလိုဝိုက်ရှိဖြစ်ဖေး ကုပရိုဖြစ်ဖေး တံဆိတ်အမည် အမှတ်အသားတစ်ခုလုံးကိုဖြစ်ဖေး တစ်စိတ်တစ်စေသာတို့ဖြစ်ဖေ ရေ့နောက် ပြောင်းလဲရှိဖြစ်ဖေး ဆင်တူလုံးမှား ထင်ယောင်ထင်မှာဖြစ်စေ ဟုသုံးစုံ ရောင်းချ မြင်းမပြုလုပ်နန် သတ်ဖေးတားဖြစ်ပါသည်။ ဟုသုံးစုံရေသည်ကို တွေ့ဖြင့်ကြားသိရ ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြညာပါသည်။

ညွှန်ကြားချက်အရ

ခေါ်မြသက်ဝင်း စဉ်-၅၁၂၆၈ (၂၈-၆-၂၀၁၉) အထက်တန်းရှေ့နေ

ည်းလူမှ မေးမြသာဝင်း စဉ်-စဥပ] (၂၁-၃-၂၀၁၃) စဉ်-၅၁၂၆၈ (၂၈-၆-၂၀၁၉) တရားသွတ်တော်ရွေ့နေ အထက်တန်းရွေ့နေ စမှတ် ၂၂၇ ၊ ပထမထပ်၊ အခန်းအမှတ် ၆ ၊ MTM Group Condominiu ဆိပ်တစ်းသာလမ်း (အလယ်)၊ ၇ ရပ်ကွက်၊ တျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉ ၈၀၀၁၁၂၂၇၉ ၊ ၀၉ ၄၀၁၆၀၂၁၉၁

ကန့်ကွက်နိုင်ပါကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရုံးအမှတ်(၃၅)၊ နေပြည်တော် ၂၀၂၃–၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ (၁)နှစ်သင်တန်း၊ အမှတ်စဉ် (၂၁) သင်တန်းသားများခေါ်ယူခြင်း

ရေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသာ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်ရှိအမျိုးသားပြတိုက် (ရန်ကုန်)၌ ဘွဲ့လွန်ပြတိုက် ပညာဒီပလိုမာသင်တန်းကို၂၀၂၃–၂၀၂၄ ပညာသင်နှစ်အတွက် ဖွင့်လှစ်သွား မည်ဖြစ်ပါသည်-

(က) သင်တန်းအမည်

- ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ သင်တန်း

(ခ) သင်တန်းကာလ - (၁)နှစ်

(ဂ) ပညာအရည်အချင်း (ဃ) သင်တန်းဖွင့်လှစ်မည့်နေ့ - ဘွဲ့ တစ်ခုခုရရှိပြီးသူဖြစ်ရမည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့

(c) ပေးအပ်မည့်ဘွဲ့ အမည်

ဘွဲ့ လွန်ပြတိုက်ပညာ ဒီပလိုမ Post Graduate Diploma in Museology

(စ) သင်တန်းတည်နေရာ အမျိုးသားပြတိုက်(ရန်ကုန်) လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်သည် င်ာနီအပြားအက၏ နွမ္ပြုရျကမြမ္ ေတြ႔ကေလးကျဖည္ျပညာင ဝင်ခွင့်လျှောက်လွှာပုံစံများကို ၁-၉-၂၀၂၃ ရက်နေ့မှစ၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနှ(ရုံးချုပ်) နေပြည်တော် ရှေးဟောင်း သုတေသန်နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) ၃၂ဒီ၊ ၆မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ျေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)) ၂၈လမ်း၊ ၇၀-၇၁ ကြား၊ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစု (ပြည်)၊ မှော်ဒေပြည်မြို့နယ်၊ပဲခူးတိုင်းဒေသကြီး အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမှတ် ၆၆/ဂုငှ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားကြရမည်။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရေးဟောင် သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်၊ ဖုန်း ၀၆၇–၃၄၀၈၀၃၉၊ ၃၄၀၈၀၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပည: တက္ကသိုလ်(ရန်ကုန်)၊ ဖုန်း– ၀၁–၅၉၀၂၅၂၊ ရှေးဟောင်းသုတေသနနည်း ပညာသင်တန်းကျောင်း(ပြည်)၊ ဖုန်း–၀၉–၄၃၀၀၆၇၈၆၊ ၀၉–၄၅၂၃၃၆၄၈၃ ၀၅၃–၂၈၆၁၂၊ မန္တလေးဌာနခွဲ၊ ဖုန်း-၀၂-၄၀၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ၊ ဖုန်း ၀၁–၅၁၂၁၃၆၊ ၅၁၂၁၃၇၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ ဖုန်း-၀၆၇ ၃၄၁၈၄၃၂၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ ဖုန်း-၀၁-၃ဂု၈၆၅၂၊ ၀၁-၃ဂု၁၅၃၉ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အများသိစေရန်ကြေညာချက်

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်/တောင်ရပ်ကွက်၊ အမှတ်(၉) အန္တရာယ်ရှိအဆောက်အစိုရှိ မူလစနတိုင်သူဦးတွန်အော အမည်ဖြင့် မှတ်သားထားသည့် (၅)လွှာအခန်းအမှတ်(၁၃)အား ဒေါမာမာဝင်းမှ ဝယ်ယူထား သဖြင့် ၎င်းအမည်သို့ ပြောင်းလဲမှတ် သားပေးပါရန် တင်ပြလျှောက်ထားလာပါ၍ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများနှင့်တကွ ကြေညာချက်ပါရှိ မှလုသော အထောက်အထားများနှင့်တကူ ကြေညာချက်ပါ သည့်နေ့မှရ၍ ရက်ပေါင်း(၁၄)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါကြောင်း အသိ ပေးကြေညာအပ်ပါသည်။

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

အင်ဂျင်နီယာဌာန(အဆောက်အ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငွာ တောင်ဥက္ကလာပမြို့နယ်းမြေတိုင်းရပ်ကွက်အမှတ်(၁၀)မြေကွက်အမှတ် ၁၈၉/ ခု၊မြေကွက်တည်နေရှာအမှတ်-၁၈၉/ ခု၊ ၂၉လမ်း၁၀ - ရပို့ကွက်၊ ကောင်ဥက္ကလာပမြို့နယ်းခေါ် လူမေ(CF-142165) အမည်ပေါက်ုနှန်(၆၀) ဂရန်မြေအာအမည်ပေါက်ခေါ် လူမေ(ကွယ်လွန်သမြင့်)ပိုင်ဆိုင်ကြောင်းစာချပိ အမှတ်-၁၃၅၂/၂၀၁၅၆ႏိုင်နိုင်သူခေါ် ခင်နေးထဲမှအရောင်းအပယ်စာချပို အမှတ်-၃၄၆၄/၂၀၁၅၆ႏိုင်းအာင်ကြည်နှင့်ဒေါ ခင်နေမြင့်တို့လယ်ပွင့် အုတ်-၃၄၆၄/၂၀၁၅၆ႏိုင်းအာင်ကြည်နှင့်ဒေါ ခင်နေမြင့်တို့လယ်ပွင့် အုတ်လွန်သမြင့် ဒေါ ခင်နေမြင့် (DDE-169921)၁၄/၁၁ ရ(နိုင်)၁၃၉ ၇၉၉/မှကုန်ဂြတ်ဦးတည်းသောခန်းတော်စစ်ကြောင်းကျမ်းကိုန်လွှာအမှတ်-၁၂၄၄/၂၀၂၉-၁၂-၁၂၁)အထာကခံအုပ်ချိန်တွင် (ကြောင်းနှင့်အရာင်းမြေ)ပုံ ကုန်မျာကိုသားဖြင့်းအားဟရာအင်နီကိုကိုန်မှုန်တွင်ကြောင်းနှင့်အရာင်းမြေပုံ ကူးလျှောက်ထားဖြင့်းအားဟရာအင်နီ ဇိုလုံသောအထောက်အထားကူးမြင့် ဤကြော်ငြပေါသည် မေနမှစ၍(၇)ရက်အတွင်းကန်ကွက်နိုင်ပါကြောင်းနှင့် ဤကြော်ငြာပါသည့်နေ့ဖစျို(၇)ရက်အတွင်းကန့်ကွတ်နိုင်ပါ ကြောင်းနှင့် ကန့်ကွက်မှုဖရိုပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမဉ ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ဋ္ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချစ်) မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ရန်ကုန်မြို့တော်စည်ဝင်သာယ

စာအုပ်စာပေ လူ့မိတ်ဆွေ

အထက်တန်းရှေ့နေ (စဉ်-၄၃၆၈၈)

ဖောင်းကြွပျောက် လျှောက်ထားခြင်း ယာဉ်အမှတ် 69W/84947 ၏

ဖောင်းကြွ နံပါတ်ပြား ပျောက် ဆုံး၍ ထုတ်ပေးရန် လျှောက်ထား လာပါသဖြင့် ယခင်ဖောင်းကြွ နံပါတ်ပြား ပျက်ပြယ်ကြောင်း . အများသိစေရန် ကြေညာအပ်ပါ သည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရုံးအမှတ်(၃၅)၊ နေပြည်တော် တွဲ့လွန်အသုံးချ ရေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေး ှု ၂၇ ရှိခဲ့ အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရေးဟောင်း သူတေသန နည်းပညာသင်တန်းကျောင်းပြည်တွင် ဘွဲ့ လွန်ဆသုံးချ ရေးဟောင်း သူတောသနပညာဒီပလိုမာသင်တန်း (၂၀၂၃-၂၀၂၄)ပညာသင်နှစ်ကို ဇွင့်လှစ်သွား မည်ဖြစ်ပါသည်– (က) သင်တန်းအမည်

(စ) သင်တန်းတည်နေရာ

- ဘွဲ့လွန်အသုံးချရေးဟောင် ပညာ ဒီပလိုမာသင်တန်း

(ခ) သင်တန်းကာလ (၁)နှစ်

ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက် (ဂ) ပညာအရည်အချင်း (ဃ) သင်တန်းဖွင့်လှစ်မည့်နေ့ (င) ပေးအပ်မည့်ဒီပလိုမာ

ဘွဲ့လွန်အသုံးချရေးဟောင်းသုတေသန ပညာဒီပလိုမာ Post Graduate Diploma in Applie

Archaeology (P.G.D.A.A)

ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည် မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး

၂။ လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရေ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့် ေလျာက်လွှာပုံစုံများကို ပြ-၁၀-၂၈၂၇)ရက်နေ့မှစ၍ ရေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လွိုင်မြို့နယ် ရန်ကုန်မြို့။ ရေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေး ဌာနခွဲ၊ ၂၈ လမ်း၊ ၇၀-၇၁ ကြား၊ မန္တလေးမြို့။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်မြို့နှင့် ရေးဟောင် တန္တာ့သူလ(ရေး) နာ။ သဖြို့သိရေသာဝင်း(ပြီး) ရန်ချ (ချစ်ချိန်) သုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်၊ ရန်ချ ပြည်မြို့၊ ပဲချတိုင်း ဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာများကို (၃၁-ဝဝ-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားကြရမည်။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန် နှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြေးတောင်းသုံတေသန နည်းပညာသင်တသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရုံးချပ်) ၊ နေပြည်တော် ဖုန်း-ဝ၆၇-၄၀၈ဝ၃၉၊ ၄၀၈ဝ၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်း-ဝ၁-၅၅၂၁၃၆ တို့သို့ ဆက်သွယ်စုံစစ်းနိုင်ပါသည်။ ဖခင်အမည်မှန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်၊ ကန်ပြည့်ကျေးရွာအုပ်စု၊ ဘဂရကျေးရွာ၊ အလက(သာဂရ G-7မှ မစုပြည့်စန္ဒာ၏ ဖခင်အမည် မှာ ဦးအောင်ကျော်ဌေး ၈/ပဖန (နိုင်) ဝ၆၁၃၁၈ဖြစ်ပါကြောင်း။ ဦးအောင်ကျော်ဌေး

မွေးသက္ကရာဇ်အမှန်

ရမည်းသင်းမြို့၊ ကျီးအင်း ကျေးရွာနေ ဦးအုန်းဖေ၏ သမီး ဒေါ်တုတ် ၅/ပလဖ(နိုင်) ၀၀၃၄၃၈ ၏မွေးသက္ကရာဇ် (၆-၁၀-၁၉၆၅) အမှန်မှာ ဖြစ်ပါကြောင်း။

ဖခင်အမည်မှန်

ရမည်းသင်းမြို့၊ အောင် ဝါတိုး မင်္ဂလာအုပ်စု၊ ဒေါ်မော် အနောက်ရပ်နေ မင်း ၉/ရမသ(နိုင်) ဝဝ၅၇၇၃ ၏ ဖခင်အမည်မှန်မှာ ဦးကရီ မူလာ (DZ-000124) ဖြစ်ပါ ကြောင်း။

ပတ်စ်ပို့ပျောက်

ကျွန်တော် ဦးဇော်ထက် ၇/ရတရ(နိုင် ၁၆၀၆၁၃ ၏ ပတ်စ်ပို့နှံပါတ် (ME-029229)မှာ ပျော်က်ဆုံး သွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြား ပေးပါရန်။ ဖုန်း-၀၉-၂၅၃၃၆၁၂၃၀

ကန့် ကွက်နိုင်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၆၉)၊
ထိုးလှိုင်ရှင်လမ်း၊ မြေကွက်အမှတ် (၁၃၂၈)၊ အကျယ်အဝန်း (၄၀၀ေ × ၆၀၀ေ)ရှိ ဒေါ်တင်မြင့်
(CF- ၀၇၆၁၅) အမည်ပေါက် ပါမစ်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်
အရုပ်ရပ်အားလုံးတို့ ကို ရောင်းချပိုင်ခွင့်ရှိသူ ဒေါ်မြင့်မ်း (၂/ လကန (နိုင်) ၀၁၅၁၃၂)ထံမှ
ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူ ရန်အတွက် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။
အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထဲသို့ စာရွက်စာတမ်း အထောက်အထား
မူရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်
ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အများသိစေရန် ကြေညာအပ်ပါသည်။

ဦးခင်မောင်ဦး LL.B, D.B.L, D.I.L,

ဦးဖော်ထွန်းအောင် LL.B, D.B.L, D.M.L.,

တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၅၂) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၀၃၅) ဖုန်း-၁၉ ၅၅၀၆၁၄၆၊ ၁၉ ၇၉၁၆၂၂၂၃၆

ကန့် ကွ က်နိုင်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၃၈)၊
မဟာဗန္လလလမ်း၊ ခြံအမှတ် (၄၂၄)၊ မြေကွက်အမှတ် (၂၃)၊ အကျယ်အဝန်း (၄၀ပေ × ၆၀ပေ)ရှိ၊
ဒေါ်တင်သီတာ (N/ RGN- ၀၀ဥ၁၉၀) အမည်ပေါက် နှစ်(၆၀)ဂရန်မြေကွက် အနက်မှ
တရားဝင်မခွဲမစိတ်ရသေးသော မြေကွက်အမှတ်(၂၄)နှင့် ကပ်လျှက် (၂၀ပေ× ၆၀ပေ)ရှိ
မြော့ကုန်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသွင့်
ဒေါ်ခင်ကြူ (၁၂/ဥကတ (နိုင်) ၀၅၂၁၃၅)ထဲမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန်အတွက်
စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့
စာရွက်စာတမ်း အထောက်အထားမူရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက်
ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ် ကိစ္စကိုဥပဒေနှင့်အညီ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
လွဲအပ်ညွှန်ကြားချက်အရ– လွှဲအပ်ညွှန်ကြားချက်အရ–

ဦးခင်မောင်ဦး LL.B, D.B.L, D.I.L., တရားလွှတ်တော်ရှေ့နေ(စဉ်–၈၈၅၂)

ခေါ်လင်းလင်းထက် LL.B. –၈၈၅၂) အထက်တန်းရှေ့နေ(စဉ်–၄၈၃၃၈) ၀၉ ၅၅၀ ၆၁၄၆ ၊ ၀၉ ၄၅၅၅၀ ၆၁၄၆

ကန့် ကွက်နိုင်ပါ ကြောင်း
ရန် ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၄၉)၊
သစင်မြိုင်လမ်း၊ မြေကွက်အမှတ်(၅၉၄)၊ အကျယ်အဝန်း (၄၀၀ေ × ၆၀၀ေ)ရှိ ဦးတင်ရွေ
(ISN-105248)အမည်ပေါက်နှစ်(၆၀)ဂရန် မြောကွက်အမှက်မှမြောကွက်အမှတ်(၅၉၇)နှင့်
ကပ်လျှက်ရှိသောအကျယ်အဝန်း(၂၀၀ေ × ၆၀)ရှိမြောကွက်နှင့်ယင်းမြောကွက်ပေါ်ရှိနေအမဲ
အပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကိုရောင်းမျပိုင်ခွင့်ရှိကြောင်းအဆိုပြသူဒေါ မြိုမာဦး
(၁၂/ ဥကမ(နိုင်)ဝ၀၀၈၂၀) ထံမှ ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူရန်အတွက် စရဲငွေပေးချေ
ထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်ထံသို့ တရားဝင်နိုင်လုံသော
စာရွက်စာတမ်း အထောက်အထားမှုရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်း လာရောက်
ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ် ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
လဲအပ်သန်ကြားမျက်အရ – ဦးအောင်ကျော်လှိုင် LL.B, လွှဲအပ်ညွှန်ကြားချက်အရ –

အထက်တန်းရှေ့နေ(စဉ်–၄၃၆၈၈) Ph,09421746974

ကန့် ကွက်နိုင်ပါ ကြောင်း ရန် ကု န် တိုင်းဒေသကြီး၊ဒ ဂုံဖြို့သစ် (တောင်ပိုင်း)ဖြို့နယ်၊မြေတိုင်းရပ်ကွက်အမှ တ်(၇၀)။ မင်းရဲကျော်စွာလမ်းမြေကွက်အမှတ်(၅၇၁/က) အကျယ်အဝန်း(၂၀၀ပ x ၆၀၀ပ) ရှိ ဒေါ် မေမြတ်နိုင် (TME-022736) အမည်ပေါက် ပါမစ်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ နေအိမ်အပါအဝင် အကျိုးစံစားခွင့် အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိကြောင်း အဆိုပြုသူ ဒေါ်သန်းသန်းမြင့် (၁// သဃက(နိုင်)၁၂၆၃၀၅)ထံမှကျွန်ုပ်၏ မိတ်ဆွေက ဝယ်ယူရန်အတွက် စရဲငွေပေးချေတားပြဲ ဖြစ်ပါသည်။အရောင်းအဝယ်အားကန့် ကွက်လိုပါကကျွန်ုပ်ထံသို့ တရားဝင်ခိုင်လုံသောစာရွက် စာတမီးအထောက်အထားမှုရင်းများဖြင့် ယနေ့ မှစ၍(၇)ရက်အတွင်းလာရောက်ကနဲ့ ကွက်ရိုင် ပါသည်။ ထိုရက်ကျော်လွန်ပါကအရောင်းအဝယ်ကိစ္စကိုဥပဒေနှင့်အညီဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-Ph,09421746974



လေလံလျှောက်လွှာ ခေါ်ယူခြင်း

ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် ပဲခူးမြို့၊ ရှင်စောပု ရပ်ကွက်၊ ရွှေမော်ဓောဘုရားလမ်း၊ မြေကွက်အမှတ် (၂၉)၊ ခြံအမှတ် (၃၂၂)၊ (၇၆'x၁၄၈')မြေကွက်နှင့် ၎င်းမြေပေါ်ရှိ အဆောက်အအုံ (၄) လုံး

(ခ) ပဲခူးမြို့ ဟံသာဝတီရပ်ကွက်၊ ကွင်းအမှတ် ၆၄၅ က/ ကျောက်တွင်း ကုန်းအကွက်၊ဦးပိုင်အမှတ် ၉ ^(က)အတွင်း ၃.၃၂၅ မြေဧကနှင့် ၎င်းမြေကွက်ပေါ်ရှိ အဆောက် အအုံ (၄)လုံးနှင့် ဆိုင်ခန်းများ

လေလံလျှောက်လွှာ ရောင်းချမည့်ရက် – ၂၄-၈-၂၀၂၃ရက်မှ ၃၁-၈-၂၀၂၃ရက် ထိ လေလံလျှောက်လွှာ ပိတ်သိမ်းမည့်ရက် – ၃၁-၈-၂၀၂၃ရက်

ညနေ (၀၄:၀၀) နာရီ

လေလံပွဲကျင်းပမည့်ရက်

– ၁-၉-၂၀၂၃ရက် နံနက် (၁၀း၀၀) နာရီ

ပဲခူးတိုင်းဒေသကြီး၊ လံလျှောက်လွှာများ ရောင်းချမည့်နေရာ ာမဝါယမအသင်းစုချုပ်ရုံး တပ်မ(၇၇)လမ်း၊ ကျောက်တွင်းကုန်း၊

လေလံလျှောက်လွှာ ထည့်သွင်းဖွင့်ဖောက်မည့်နေရာ

ဆက်သွယ်ရမည့် ဖုန်းနံပါတ်

အမည်ပြောင်း

ဟံသာဝတီရပ်ကွက်၊ ပဲခူးမြို့ – ရှင်စောပုခန်းမ၊ တပ်မ - (၇၇)လမ်း၊ကျောက်တွင်းကုန်း၊ ဟံသာဝတီရပ်ကွက်၊ ပဲခူးမြို့

- ဖန်း-၀၉-၇၉၆၉၅၅၈၈၆

ဖခင်အမည်မှန်

ပုလောမြို့၊ အထက (၁) မြိတ်မြို့၊ အလက (၉) Grade Grade-12(B)မှမအေးနန္ဒာခိုင် 2မှ ဦးဝဏ္ဏမိုး၏သား မောင်အောင် Grade–9(A)မှ မောင်ပြည့်စုံမိုး ထက်သော်အား ယနေ့မှစ၍ ဖခင် ဦးမိုးဖော်၏ မောင်အောင်သူဟိဏ်းဟု အမည်မှန်မှာ ဦးစိုးနိုင် ၆/ပလန ပြောင်းလဲခေါ် ဆိုပါရန်။ (နိုင်) ၀၀၄၃၂၃ ဖြစ်ပါကြောင်း။ မောင်အောင်သူဟိဏ်း ဦးစိုးနိုင်

အမည်ပြောင်း

မွေးသက္ကရာဇ်အမှန် ဦးမျိုးလွင်၏သမီး မြိတ်မြို့၊ မြိတ်မြို့၊ အထက(၂) ၂၀၀၄ခုနှစ် ဂက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကိုယ်ပိုင်အထက် ကန်စွန်းအင်း အတွဲ–၁ ခုံအမှတ် တမ–၃၅၄၉ဖြင့် တန်းကျောင်း Grade-4မှ မဒီဒီမျိုး ဖြေဆိုအောင်မြင်ခဲ့သော ဦးအောင် မရွှေရည်ရွယ်သွန်းဟုလည် ကျော်ဒင်နှင့် ဒေါ်ခင်ဝေတို့၏ သမီး ကောင်း၊ Grade-2 မှ မောင်ဝဏ္ဍ ရှိန်းအား မောင်ဂုဏ်ရောင်လင်းဟု မှတ်ပုံတင်စာရင်းအရ ၈–၈–၁၉၈၈ ပြောင်းလဲခေါ် ဆိုပါရန်။ မရွှေရည်ရွယ်သွန်း၊ မောင်ဝဏ္ဏရှိန်း ဖြစ်ပါကြောင်း။

အမည်ပြောင်း

လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်နေ (ဦးငွေစိုး)-ဒေါ်အိအိခိုင်တို့၏သမီး နွဲကပင် ကိုယ်ပိုင်အထက်တန်းကျောင်း Grade–8(B)မှ မမြတ်သိင်္ဂီခိုင်(ခ) ဂျူးလိယက်စိုး(ခ)ဂျူဂျူး ၂/လကန(နိုင်) ၁၃၂၂၁၇ အား မအိမြတ်ဖူး(ခ)ဖူးဖူး ဟု ယနေ့မှစ၍ အမည်ပြောင်းလဲခေါ်ဆိုပေးပါရန်။

မအိမြတ်ဖး(ခ)ဖးဖ

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်း ရပ်ကွက်အမှတ်(၇၁)၊ မြေကွက်အမှတ် (၁၉၃၈/ခ)၊ ကျန်စစ်သားလမ်း၊ အကျယ် ဝန်းပေ(၂၀x ၆၀)ရှိ ဦးအောင်ကြည် အမည်ပေါက် နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အဆောက်အဆိုအပါအဝင် အကျိုးခံစားနှင့်အရပ်ရပ်အား လုံးတို့ကို အမွေဆက်ခံပိုင်ဆိုင်၍ လက်ရှိပိုင်ဆိုင် ရောင်းချပိုင်ခွင့်ရှိကြောင်း ကမ်းလှမ်းလာသူ ဒေါ်တင်လှိုင် (၁၂/သဃက(နိုင်)၁၀၀ရ၆၄)ထံမှ ကျွန်ုပ်၏ မိတ်ဆွေဖြစ်သူက ဝယ်ယူရန် ရောင်းဖိုးငွေ၏တစ်စိတ် တစ်ဒေသကိုပေးချေခဲ့

____ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ (၇)ရက်အတွင်း ခိုင်မာသောစာချပ်စာတမ်း အထောက်အထား(မှုရင်း)များနှင့်တကွ ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်း မရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများသိစေရန် အသိပေး ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ – ဒေါ်အေးမြမွန် (LLB, LLM) အထက်တန်းရှေ့နေ (စဉ်–၃၄၆၇၉) အမှတ်(၆)၊ ၄လွှာ(ယာ)၊ ၁၂၃–လမ်း၊ သပြေကုန်းရပ်ကွက်၊ တောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း– ဝ၉–၇၉၅၆ ၈၃၃၇၈

ကန့်ကွက်နိုင်ပါကြောင်း

ကနဲ့ ကွက်နိုင်ပါကြောင်း ရန်ကုန်တိုင်းဒောတြီး၊ ဝုံဖြိုသစ်(မြောက်ပိုင်း)မြို့နယ် ၊ မြေတိုင်း ရဝ်ကွက်အမှတ် - ၁၁ (ဘြသဝမ်ခဲ့ပုံမင်း အာရှယ်အဝန်း ဒသမဝ၅၅ ဧကရို မြေကွက်အမှတ် - ၁၆၅၄ နှင့် အကျယ်အဝန်း ၁၀သမဝ၅၅ ဧကရို မြေကွက် အမှတ် - ၁၆၅၅ ဦးအောင်ကျော်စိုး အမည်ပေါက် နှစ်(ဝေါမြောားဂရန်မေးပြဲ) တွက် နှင့် ယင်းမြေတို့ဖော်ပြီ နေအိမ် အပါအဝင် ရေ + မီတာ အပါအဝင် အကျိန်း၊ ၁၂မဂဂာ(နိုင်)ဝဝ၅၁၆ ထံမှ ကျွန်ပ်တို့၏ မိတ်ဆွေဖြစ်သူက ဝယ်ယူရန်အတွက် ရောင်းမိုးငေ၏ တစိတ်တဒေသကို ပေးချောကားပြီးဖြစ်ပါ သည်။ အဆိုပါ မြောက်တို့နှင့် ပတ်သက်ပြီး ပိုင်ရေးဆိုင်နှင့်ရှိပြေတြောင်း ကန်ကွက်လိုသူများရှိပါက ယနေ ကြောင်(ဘဝပညာည်ရက်မှာရေ) (၁၄) ရက် အတွင်း ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတစ်း မှုရင်းများဖြင့် ကျွန်ုပ်တို ထည့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကန်ကွက်မှာစစ်စာစရာ ပေပေါက်ခြင်း မရှိပါက အရောင်းအဝယ် အလွှဲအပြောင်းကို မြီးဆုံးသည်အထိ ဆက်လက် ဘောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအစပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဦးအေးမင်းသူ ဒေါ်လင်းလင်းကြည် င်မှင ဦးအေးမင်းသူ စဉ်-၂၆၁၉၉ အထက်တန်းရေ့နေများ ''ကမထပ်) ၊ မဟာဗန္ဓ " 'လ် ၊ ရန်က စဉ်– ၄၆၃၂၈

အမှတ် – ၅၈/၆၀ (ပထမဝဏိ) ၊ မဟာဗန္ဓုလပန်းခြံလစ်း ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉–၅၁၄၅၇၆၇၊ ၀၉–၄၂၀၀၂စ၃၆၆ ၊ ၀၉–၄၂၅၂၈၈၆၅၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ၂၀၂၃ – ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ငွလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၂၀)အထက်ဖြင့် ဆောင်ရွက်မည့် မကွေးမြို့ အတွင်းရှိ ဌာနဆိုင်ရာများနှင့်လမ်းဆုံများတွင် တပ်ဆင်ထားရှိသော CCTV Camera များနှင့် Central Control Room(CCR)တို့အား Maintenance & Service ဆောင်ရွက်ခြင်းလုပ်ငန်းအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား (မြန်မာ)ကျပ်ငွေ ဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –

တင်ဒါလျှောက်လွှာ ရောင်းချမည့် ရက်/အချိန်

– ၂၄–၈–၂၀၂၃ ရက် နံနက်(၀၉:၀၀)နာရီ

တင်ဒါလျှောက်လွှာ ဝိတ်မည့် ရက်/အချိန် – ၆-၉-၂၀၂၃ ရက် ညနေ(၁၆:၃၀)နာရီ

တင်ဒါတင်သွင်းရမည့်နေရာ – မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး အသေးစိတ်သိရှိလိုပါက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဖုန်းနံပါတ် ဝ၆၃–၂ဝ၂၅ဝ၂၂၊ဝ၆၃–၂ဝ၂၈၁၄၁သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်၊ တင်ဒါကော်မတီ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

ကန့်ကွက်နိုင်ပါကြောင်း

၁။ နေပြည်တော် ပျဉ်းမနားမြို့၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း ကားဂိတ်ခန်းအမှတ် (က–၁၁)ဆိုင်ခန်းအား အမှတ်(၁၁၅)၊ ပြည်လမ်း၊ (၈)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (အမှတ် ၁၂/က၊ မြဝတ်ရည်(၅) လမ်း၊ (၉)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)နေ ဦးဝင်းနိုင်

(၁၂/မဘန(နိုင်)ဝဂု၆၉၄၉) (ကွယ်လွန်)က အမည်ပေါက် ပိုင်ဆိုင်ပါသည်။ ၂။ အဆိုပါ (က–၁၁)ဆိုင်ခန်းအား အမှတ်(၁၂/က)၊ မြဝတ်ရည်(၅)လမ်း၊ (၉) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေ ဦးဝင်းနိုင် (ကွယ်လွန်)၏ တရားဝင်ဇနီးဖြစ်သူ ဒေါ်အိအိရွှေ (၁၂/မဘန(နိုင်)ဝ၈၅၅ဝ၄)သို့ အခွန်ထမ်းအမည်ပြောင်းလဲပေးပါရန် ဦးဝင်းနိုင်၏ သေဆုံးကြောင်းလက်မှတ်၊ ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ နေထိုင်ကြောင်းနှင့် တရားဝင်ဇနီးမယားဖြစ်ကြောင်း၊ ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းနှင့် ကျမ်းကျိန်ဆိုချက်စသည့် အထောက်အထားများနှင့်အတူ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနသို့ လျှောက်ထား တင်ပြလာပါသည်။ ၃။ သို့ဖြစ်ပါ၍ ခိုင်လုံသော အထောက်အထားများဖြင့် (၁၄)ရက်အတွင်း 'ကန့်ကွက်လိုသူရိုက ကန့်ကွက်နိုင်ကြောင်း" နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာနသို့ ကန့်ကွက်လွှာတင်သွင်းလျှောက်ထား နိုင်ပါသည်။ ကန့်ကွက်မည့်သူမရှိပါက (သို့မဟုတ်) ကန့်ကွက်လွှာတွင် အထောက်အထား ခိုင်လုံမှုမရှိပါက ရုံးလုပ်ငန်းကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ် ပါသည်။

အခွန်ဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း ကြေညာမြင်း ရန်ကုန်တိုင်းသေကြီး၊ မေိးချောင်း(မြောက်)မြို့နယ်၊ အမှတ်(၁) မြေနလမ်းတွင်နေထိုင်သည့် ကျွန်တော် ဦးကျော်ငောင်း(၁) ဦးကျော်မြင့် (၁)ရန်ဟောင်ချနဲ့ ၉/မရတ်(နိုင်)ဝ၆ဂဝ၂သည် အရောင်းအပေသီစာချုပ် အဆင့် ဆင်မြင့် ဝယ်ယူထားသော ကော့သောင်မြို့၊ မြေရွက် အကွက်သစ်၊ အကွက်အမှတ်(၆၈၄)၊ မြေကွက် အမှတ်(၄၇၉)၊ (၄၀)(၀)ပေရှိ (ကြည်း-၂၁၂၉၇) ဗိုလ်မှူးချစ်ဆွေအမည်ဖြင့် ထုတ်ပေးထားသော ရေးဦး မြေပေး အမိန့်မှာ သိမာဏာစဉ်အတွင်း ပျောက်ဆုံးသွားပြီး နှင့်အဆွေတွေ အုပ်ချပ်နေ ဦးစီးဌာနတွင် ရေးဦးမြေပေးအမိန့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထား ဧည်ဖြစ်ပါ၍ ကန့်ကွက်ရန်ရှိပါက စတင်ကြေညာသည့်ရက်မှု၍ (၁)ဂျက် အတွင်း မည်သူ မဆိုကန့်ကွက်နှင့်ကြောင်း အသိပေးကြေညာအပါသည်။

ကန့်ကွက်နိုင်ပါကြောင်း

ဗန်းမော်မြို့၊ အလယ်ရပ်ကွက်၊ ကွက်အမှတ်(၂၆)၊ ဦးပိုင်(၇၇)၊ ဧရိယာ (ဝဒ်သမဝ၉၂)ဧက၊ ဦးကျော် မြင့်ဦး ၁/ဗမန(နိုင်) ဝ၂၆၃၁၂ အမည် မြေငှားဂရန်သက်တမ်းကုန်၍ လဦးပိုင်ဧရိယာအတိုင်းသက်တမ်း ဘိုး စက်မှု စီးပွားမြေငှားဂရန်သစ် လျှောက်ထားလာပါသဖြင့် ကန့်ကွက် လိုသူများရှိပါက ၃–၈–၂၀၂၃ရက် မှ ၁၇–၈–၂၀၂၃ရက် အထိ လျှောက်ထား နိုင်ကြောင်း၊ သတ်မှတ် ရက်ကုန် ထုံးသော ကန့်ကွက်လွှာများအ က်ခံစဉ်းစားမည်မဟုတ်ပါ။

မြို့နယ်အတွေတွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဗန်းမော်မြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ထားများဖြင့် ဖော်ပြပါရုံးသို့ -- -ပာရောက်ကန့်ကွက်နိုင်ပါသည်။

ယာဉ်အမှတ် 45W/36458

ာဉ်လက်ဝယ်ရှိသူ ဦးစိုးတင့် ၅/ ပခန(နိုင်)၂၄၈၃၅၄ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် ကြော်ငြာသည့် ရက်မှ ရက်၃၀ အတွင်း အောက် လူကိုယ်တိုင်

ကညန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး (ပဲခူး)

အများသိစေရန်ကြေညာချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် တိုက်ရှိ တိုက်ခန်းအား အမည်ပေါက်ထံမှ ဝယ်ယူထားသူမှ ၎င်း အမည်ဖြင့် အဆောက်အအုံနေထိုင်ခွင့်စာချုပ် ချုပ်ဆိုခွင့်ပြုပါရန် လျှောက်ထားလာခြင်းအား ခွင့်ပြုရန် မသင့်ကြောင်း ကန့်ကွက်လိုပါကစာရွက်စာတမ်းအထောက်အထားများနှင့်အတူကြော်ငြာသည့်နေ့မှ(၁၄)ရက်အတွင်းလာရောက်ကန့်ကွက် နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်-

စဉ်	တိုက်ခန်းအမည်ပေါက်	အမည်ပြောင်းလျှောက်ထားသူ	လျှောက်ထားသည့်
	အမည်၊ မှတ်ပုံတင်အမှတ်	အမည်၊ မှတ်ပုံတင်အမှတ်	တိုက်ခန်းလိပ်စာ
Of	ဒေါ်မော်မော်ညွှန့်	ဒေါ် ဝါဝါထွေး	တိုက်(B)အခန်း(1/D)ပထမထပ်၊
	၁၂/မဂဒ(နိုင်)ဝဝ၆၆၁၂ (မှ)	၁၀/မလမ(နိုင်)ဝ၀၁၁၉၂	စံပယ်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊
			အင်ဂျင်နီယာဌာန(အဆောက်အအု



ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ကျွန်ုပ်တို့၏မိတ်ဆွေက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၄၅ သမိုင်း)၊ -ယ-ဟု-ဟု-ယာဗှဟ (၁/၁–၇၄)၊ မြေဧရိယာ (၀.၂၁၇)ကေ အကျယ်အဝန်းရှိ နှစ် (၆၀) ဂရန်မြေအမြိုးအစားမြောက်စနင့် ယင်းမြေကွက်ပေါ်ရှိ အမှတ် (၁၁၁၇(စီ)) ရွေနှင်းဆီ (၅)လစ်း၊ ၅–ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ဟုခေါ်တွင်သည့် အာရီစီအမျိုးအစား ၂–ထပ်တိုက် အဆောက်အဆုံ (၁)လုံးအပါအဝင် ယင်းတို့နှင့်ဆက်စပ်ပတ်သက်လျက်ရှိသည့် အကျိုး ခံစားနှင့်အရပ်ရုပ်အားလုံးတို့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်ကေီ၊ (၆) (၆) (၆) (၆) (၆) (၆) အာရုံအေမျူးအား ၂-ထပဟုက အဆောကအအု (၁)လုံးအပါးအဝင ယင်းတုနှင့်ဆက်စပ်ပတာက်လျက်ရှိသည့် အကျိုး ခံစားရှင့်အရဝ်စ်အားလုံးတို့အား ရန်ကုန်ဖြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခြို့ပြစိမ်ကိန်းနှင့် မြေစီစံခန့်ခွဲမှု ဌာနတွင် အမည်ပေါက် ပိုင်ဆိုင်သူ ဦးစိန်သန်း (ဘ) ဦးတင်မောင် (၁၀/သထန(နိုင်)ဝ၁၃)ဂျာ)၊ အမှတ် (၅၄)၊ ပါရမီလမ်း လောက နတ်အိစ်ရာ၁၂-ရပ်ကွက်လှိုင်ဖြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင်နေသွယ်မှ ဝယ်ပုရာနံစရန်ငွေပေးချေတားပြီး ဖြစ်ပါ သည်။ အဆိုပြဲနေနှင့် အဆောက်အဆုံ အစေခင်းအလယ်ပြုလုပ်သည့်ကိစ္စနှင့်စပ်လျား၍၊ ကန့်ကွက်ရန်ပြီးပါတ ဤကြော်ငြာ ပါသည့်ရက်မှ၍ (၇) ရက်အတွင်း ခိုင်လုံသောအထောက်အထားများနှင့်တကွ ကျွန်ုပ်တို့ထံ လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမျိုပါက အရောင်းအဝယ်ကိစ္စကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါ၁

> ဒေါ်ခင်ဝင်းမြင့် (B.Sc, PGDL) တရားလွှတ်တော်ရှေ့နေ စဉ်/၁၆၁၉၆ ဖန်း ၀၉-၅၁ဂ၁၄၃၃ အမှတ် (၁၂)၊ ၂/လမ်းတောင်၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ညာအပပၤဃည... လွှဲအဝ်ညွှန်ကြားချက်အရ – -ခေါ်ခင်မြတ်သူ (H.G.P, LLB,D.M.L) - ၁၁၁ ၏/၁၈၁၅ တရားလွှတ်တော်ရှေ့နေ၊ စဉ်/ဂု၅၁၅

ဖခင်အမည်မှန်

ချောင်းဆုံမြို့နယ်၊ အထက (သက္ကော)၊ Grade-12 အတွဲ(၁)မှ မအိသဲဖြူ၏ ဖခင်အမည်မှန်မှာ ဦးခင်မောင်ကြည် ၁၀/ခဆန (နိုင်)ဝ၆၇၆၅၅ ဖြစ်ပါကြောင်း။ ဦးခင်မောင်ကြည်

ပြင်ဆင်ဖတ်ရှုပါရန်

(၈–၈–၂၀၂၃)ရက် ထုတ် မြန်မ သတင်းစာကြော်ငြာ၏ — — ၁မျက်နှာ (၂၇)တွင် ပါသော ဒေါ်ဝေ ဖြိုးအောင် တရားလွှတ်တော်ရှေ့နေ (စဉ်-၁၅၄၅၅) ၏ ကန့်ကွက်နိုင် ကြောင်း ကြော်ငြာတွင် ဒါနဘွာ ဒေါနဘွားဟု ပြင်ဆင် ဖတ်ရှုပါရန်။

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ကေနှင့် ကွ ကနှင့်မြောင်းမြော်ပြင်း ရောဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဘုရားကြီး ရပ်ကွက်၊ မြေကွက်အမှတ်(၃၅)၊ ဘုတာရပ် ဦးပိုင်အမှတ်(၁၇၁)၊ အကွယ်အဝန်း (၁၀၅၀) ကေရှိ ဦးဝင်းကြည်မြင့် ၁၄/ဟသတ(နိုင်)ဝ၃၁၄၅၊ ဒေါဝင်းဝင်းသန်း ၁၄/ ဟသတ(နိုင်) ၀၀၂၁ ပြီ အမည်ပေါက် နှစ်(၃၀)ဂရန်မြေကွက်နှင့် အိမ်ကို ဦး ဝင်းကြည်မြင့်၊ ဒေါဝင်းဝင်းသန်းတို့မှ ပိုင်ဆိုင်ကြောင်းနှင့် လွှဲပြောင်းရောင်းချ ပိုင်ခွင့်နိုင်ကြောင်း ဝန်ခံကတ်ပြုသည့်အတွက် ကျွန်ပံ၏စိတ်ဆွေမှ အပြီးအပိုင် ဝယ်ယူရန် မြေအရောင်းတပ်နှင့်မင်ရွက် စရန်ငွေတစ်ချို့ကိုပေးချေထားပြီးဖြစ်ပါ သည်။ အဆိုပါ မြေအရောင်းအပပ်နှင့်ဟိုသက်၍ ပိုင်ဆိုင်ခွင့်အနေ့ဒိုအနေရန် သည္။ အဆုပ၊ မြေအရောင်းအလယ်နှင့်ပတဲသက်၍ ပိုင်ဆိုင်ခွင့်အခွင့်အရေးရှိ သူမှ ကန့်ကွက်လိုပါက ဤကြော်ငြဘပါသည့်ရက်မှ ၁၄ရက်အတွင်း ခိုင်လုံသော စာရွက် အတာမ်းအတောက်အထားမှုရင်းများနှင့်တကွ ကျွန်ုပ်ထဲသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရောင်း အဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည် အထိဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများသိစေရန် ကြေညာအပေါ်သည်။

လွှဲအပည့်နှိတြားချက်အရ-ငွဲအရဲမြတ်နောင် (LLB) (စဉ်—၃၆၄၁၈) အမှတ်(၁၈၅)၊ လမ်း–၅၀(အထက်)၊ ဂုလွှာ(ဝဲ)၊ ပုစ္စန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၇၉၅၆၂၀၁၇၃၊ ၀၉၉-၇၄၄၂၇၉၇၂

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်–၅၊ မြေကွက် ဗတ် (၄၈၆–က)၊ အကျယ်အဝန်းပေ(၂ဝx(၆၀)ရှိ ဒေါ်ခင်ဝင်းအမည် ဂါမစ်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ ရန်ကုန်မြို့၊ ဒလမြို့နယ်၊ ရာဇသင်္ကြန် ျပ်ကွက်၊ အုတ်လှငယ်လမ်း၊ အမှတ်(၅/၄၈၆–က)ဟုခေါ်တွင်သော ရေ၊ မီးအစုံ နေအိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့အား မိခင်ဖြစ်သူ ဒေါ်ခင်ဝင်း ာ ကွယ်လွန်သဖြင့် တရားဝင်အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိပြီး၊ လွှဲပြောင်းရောင်းချ တွင်းမှ စရန်ငွေအချို့ကို ပေးချေထားပြီးဖြစ်ရာ ထိုပစ္စည်းနှင့်ပိုင်ရေး ပိုင်ခွင့်နှင့် တ်သက်၍ ကန့်ကွက်လိုပါက ခိုင်လုံသော စာချုပ်စာတမ်းမှုရင်းများနှင့်တကွ ကျွန်ုပ်တို့ထံ (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်မည့်သူမရှိပါဂ အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါ သည်။

လွှဲအပ်ညွှန်ကြားချက်ဒ ဦးကျော်ဌေး (LL.B.) ဦးသန်းလှိုင် (LL.B.) ာက်တန်းရှေ့နေ (စဉ်–၃၂၈၄၇) အထက်တန်းရှေ့နေ (စဉ်–၂၁၀၉၄) အမှတ်–၆၈၄(ခ)၊ ဆရာစံလမ်း၊ စက်မြေရပ်ကွက်၊ ဒလမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း – ဝ၉–၇၉၉၂၇၇ဝ၁ဝ၊ ဝ၉–၈၉ဝ၁၈၁၆၆၇

ကြားပေးပါရန်။

ဖုန်း-၀၉-၄၃၀၃၈၆၉၅

ဖခင်အမည်မှန်

မအူပင်မြို့၊ ထက်မြတ်ရတ

ကိုယ်ပိုင်အထက်တန်းကျောင်း

ရိန်ထွန်းတို့၏ ဖခင်အမည်မှန်မှာ

ပတ်စ်ပို့ပျောက်

ကျွန်မ ဒေါ်ရီသန်း ၆/လလန

လက်မှတ် အမှတ်(MH770961)

မှာ ခရီးသွားရင်း ပျောက်ဆုံးသွား

ပါသဖြင့် တွေ့ရှိက အကြောင်း

၁၂၇၃၅၂ ဖြစ်ပါကြောင်း။

(နိုင်)ဝ၆၅၃၀၂၏

ကြားပေးပါရန်။

စာဆိုင်းလင်းမြတ်၊ G–9မှ နန်းသူ

စာရှေမိုးအေးလှ ၁၂/တတန(နိုင်)

စောရေမိုးအေးဂ



ကုန်အမှတ်တံဆိပ်အသိပေးကြေညာခြင်း

ပတ်စ်ပို့ပျောက် ကျွန်ုပ်၏ဗိတ်ခေ့ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာဟာမြို့ နယ်၊ (စုန်/၅)၊ ရွှေရင်အေး ကျောင်းလမ်းအမှတ်(၈၉/အေ)တွင် နေထိုင်သူကစ္စနားကူမား (၇/ဗမန(နိုင်)၁၀၁၆၆၁)သည့် အောက်ဖော်ပြပါ ကုန်အမှတ်တံဆိပ်အမှတ်အသား ကျွန်တော် ဦးမင်းမင်းဦး ၉/ တကန(နိုင်)၁၃၆၅၇၀၏ ပတ်စ်ပို့ အား ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် (၄/၆၈ မှတ်ပုံတင်သွင်းထားသည် ကုန်အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်ပါသည်-(၄/၆၈၉၇/၂၀၂၃)ဖြင့် နံပါတ် (မမှတ်မိ)မှာ ပျောက်ဆုံး သွားပါသဖြင့် တွေ့ရှိက အကြောင်း



အထက်ဖော်ပြပါ"နဂါးညီနောင်"အမှတ်တံဆိပ်အားအသုံးပြု၍ ဆိုင်းဘုတ် ဘလောက်၊ တီရီ၊ မဂ္ဂဇင်း၊ ကြော်ငြာ၊ ပြေစာဖြတ်ပိုင်း၊ တံဆိပ်တုံး၊ Name card, Letter Head, Internet, Website, ပြက္ခဒိန်၊ ထုတ်ပိုးပစ္စည်း၊ ထည့်သွင်း ပစ္စည်းအရှေသည့် ကော်နှင့်ပလတ်စတစ်လုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီးနှင့် တြည်းဆောင်ရသမှာကြန်မာနိုင်ငံတဝှန်းတွင် ထုတ်လုပ်ဖြန့်ချီရောင်းချ အသုံးပြ သွားမည်ဖြစ်ပါသည်။ အဆိုပါ ကုန်အမှတ်တံဆိပ်အား မည်သည့်ပုံစံဖြင့်မဆို မိုငြိမ်းထုတ်လုပ်သုံးခွဲခြင်း၊ အမည်စာသားပုံစံတူ ပြုလုပ်ခြင်း၊ ဆတ်တုယိုးမှာ ပြုလုပ်ခြင်း၊ တနည်းနည်းအသုံးပြုခြင်းမျိုးမြေလုပ်ပါရန်နှင့် ပြုလုပ်ပါက(သို့) နှစ်ခုဗမှတစ်စုတရာ ဖေါ်ပေါက်ပါကတည်ဆိုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြည်သာအပ်ပါသည်။

အမှတ်-၂၀၉. ဝေးသာ (၁၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဖုန်း-၀၉-၆၆၁၂၂၇၂၁၀

သွားစည်းမျှစမြောင်၊ အချိန်အာမေးများများ ဦးတြန်းလင်းအောင် ဦးကြည်သာဟနီ အထက်တန်းရေ့နေ (စဉ်-၅၄၉၁၁) တရားလွှတ်တော်ရေ့နေ (စဉ်-၁၅၈၈၉) အမှတ်-၂၆၉၊ ပင်းယလမ်း၊ အမှတ်(၃၉၁) တက္ကသိလာလမ်း၊ အမှတ်(၃၉၁)၊ တက္ကသလ (၁၁)ရဝ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ဝိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း–ဝ၉၂၆ဝဂုစဝ၉ဝ၁၊ ၀၉-၇၈၆၅၄၅၀၄၀

ဖုန်း-၀၉-၄၀၂၄၄၅၇၄၀

နိုင်ငံကူး

ပတ်စ်ပို့ပျောက် ကျွန်တော် မောင်ထွန်း မင်းစိုး ၆/သရခ(နိုင်)၁၃၃၅၅၂၏ နိုင်ငံကူး လက်မှတ် အမှတ်(MH411848) မှာ ခရီးသွားရင်း ပျောက်ဆုံး သွားပါသဖြင့် တွေ့ရှိက အကြောင် ကြားပေးပါရန်။

ဖုန်း-၀၉-၄၀၂၄၄၅၇၄၀

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္ကူလျှောက်ထားခြင်း

ယာဉ်အမှတ် ဂု၉ယ/၂၆၈၉၈, Honda Click 150 I M/C ယာဉ် လက်ဝယ်ရှိသူ ဦးပြည့်ကျော်ဖြိုး ၆/သရခ(နိုင်) ၁၀၃၇၃၅က (ကမ–၃ ပျောက် ဆုံး၍မိတ္တူထုတ် ပေးရန် . -) လျှာက်ထား လာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် စထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပ ရုံးသို့ လူကိုယ်တိုင် လာရောက် . ကန့်ကွက်နိုင်ပါသည်၊

ကညန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး

အထွေထွေကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းကြောင်း အများသိစေရန် ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အနောက်ရပ်ကွက် နောက်မြို့ပါတ်လမ်း၊ အမှတ် (၉၆) နေ ဒေါ်ရွေရည်ဝင်း (ဘ) ဦးဝင်းနိုင် (၁၂/ ဗဟန(နိုင်)ဝ၉၂၈၂၇)မှ ရန်ကုန်တိုင်းဒေသကြီး၊ ခြောက်ဥက္ကလာပမြို့နယ်၊ (၂) ရဝ်ကွက်၊ ဥစ္စာနာ (၅)လမ်း၊ အမှတ် (၃၁၆) နေ ဦးဝင်းမြင့် (ဘ) ဦးစံထွန်း (၁၂/ ဥကမ(နိုင်)၁၀၇၇၆၈)အား ရန်ကုန်မြို့ စာချပ်စာတစ်းမှတ်ပုံတင်စုံး၌ ၅-၁-၂၀၂၃ ရက်တွင် လွှဲအပ်ပေးခဲ့သောအထွေထွေကိုယ်စားလှယ်လွှဲအပ်စာအမှတ် (၂၅၇/၂၀၂၃) ကို ပြန်လည်ရုပ်သိမ်းကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ–

ဒေါ်ခင်ဖြူရွေးသန့် (LLB) စဉ် (၁၄၀၁) အထက်တန်းရှေ့နေ အမှတ် (၂၈/၃၀)၊ ဒုတိယထပ်၊ ရွာမကျောင်းလမ်း၊ (၁) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကန့် ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒုဂိုရိုသစ် (အရေးပိုင်း) ဖြံ့နယ်၊ မြေတိုင်းရာလိုကို အမှတ် (၁၃)၊ စက်မှုလယ်ယာ (၂)၊ လမ်း၊ မြေကွက်အမှတ် (၁၃)၊ အလျား x အနံ (၃၀' x ၆၀') ရှိ ဦးသန်းမြင့် အမည်ပေါက် နှစ် (၆၀)၊ ဂရန် မြေတွက်ကြီး အနက်မှ တရားဝင် မခွဲမစိတ်ရသေးသော (ခေါင်းရင်းဘက်ခြစ်း)၊ အလျား x အနံ (၁၀' x ၆၀') ရှိ မြောကွက်နှင့် ယင်းမြောကွက်ပေါတွင် ဆောက်လုပ်ထားသော အဆောက်အဆုံနှင့် အကျိန်းစားနှင့်အရစ်ရုပ်တို့ကို အရောင်းအပယ် အဆက်စစ် စာချုပ်များဖြင့် ရောင်းချပိုင်နှင့်ရှိသူ ဒေါ်စန်းစန်းဝင်း (၂/ရကန (နိုင်)ဝ၄၂၃၂၃)၊ တိမ္ ကျွန်ုပ်အိမ်တဲဆောက ပယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်တစ်အောက တို ရာနှံငွေအဖြစ် ပေးချေတာက်ဖြစ်ပါသည်။ ကန့်ကွက်လိုသူများမြုပ်ကို တိုင်လုံသောစာချုပ်စာတမ်း အထောက်အထား မူရင်းများဖြင့် ကျွန်ုပ်ထဲသို့ (၇) ရက်အတွင်း လာရောက်ကန်ကွက်နိုင်ပါသည်။ ၎င်းရက်ကျော်လွန်ပါက အရောင်း အပောယ်ကိစ္စကို အပြီးအပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ျာသစေရန် ကြေညာအပေးသည်။ လို့အပ်ညွှန်ကြားချက်အရ – ခေါ်အမနီစိုး (LLB, D.B.L, D.LL) တရားလွှတ်တော်ရေ့နေ (စဉ်-ဥာဥ၃၀) အမှတ် (၃၆၂)၊ ဝိတောက်လမ်။ ကိုးလုံးကွင်းရပ်ကွက်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း – ဝ၉-၅၉၉၁ဝ၅ပြီ၁

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ (ကျွန်းတောတောင်)ရပ်ကွက်၊ ဗဟိုလမ်း တိုက်အမှတ်(၁၅၆)၊ အခန်းအမှတ်–(၇လွှ၁)(အနောက်ဘက်ခြမ်း)၊ အကျယ်အဝန်း (၂၆၂၈–စတုရန်းပေ)ရှိ တိုက်ခန်းနှင့်အကျိုးခံစားခွင့် အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့် ရှိသူ ဦးမြင့်စော် (၁၂/ ပဘတ (နိုင်) ဝ၁၈၃၃၃)ထဲမှ ကျွန်ုပ်တို့၏မိတ်ဆွေက ဝယ်ယူရန်အတွက် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတမ်း အထောက်အထားမူရင်းများဖြင့် ယနေ့မှစ၍(၇)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြွောင်း အများသိစေရန် ကြေညာအပ် ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ–

ဦးခင်မောင်ဦး LL.B, D.B.L, D.I.L. တရားလွှတ်တော်ရှေ့နေ (စဉ်–စစ၅၂) တရားလွှတ် ဝ၉ ၅၅ဝ ၆၁၄၆ ၊ ဝ၉ ၄၃၁၁ ၅၁ဝ၅

ဒေါ်အေးအေးမှု LL.B, D.B.L., M.A. (Business Law) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၁ ၇၀၉)

ကန့် ကွက် နို င်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၄၀)၊
ဗိုလ်ဂါမဏိလမ်း၊ မြောက်အမှတ် (၁၀)၊၊ အကျယ်အဝန်း (၄၀ပေ × ၆၀ပေ)ရှိ ဦးမောင်လွင်
(BQ- ၀)၀၃၅၇) အမည်ပေါက် ပါမစ်မြောက်တီအနက်မှ တရားဝင်မခွဲမစိတ်ရသေးသော
မြောကွက်အမှတ် (၁၀၄)နှင့်ကပ်လျှက် (၂၀ပေ× ၆၀ပေ)ရှိ မြောကွက်နှင့် ယင်းမြောကွက်ပေါ်ရှိ
အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ တို ရောင်းချပိုင်ခွင့်ရှိသူ ဒေါသန်းသန်းမြင့် (၁၂/ကစက
(နိုင်) ၀၁၄၉၆၈)ထဲမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန်အတွက် စရန်ငွေ ပေးချေတားပြီး
ဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထဲသို့ စာရက်စာတမ်း အထောက်အထားရုရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက် ကန့်ကွက်နိုင် ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ –

ဒေါ်လင်းလင်းထက် ဦးခင်မောင်ဦး LL.B, D.B.L, D.I.L., တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၅၂)

LL.B. –၈၈၅၂) အထက်တန်းရေ နေ(စဉ်–၄၈၃၃၈) ၀၉ ၅၅၀ ၆၁၄၆ ၊ ၀၉ ၄၅၅၅၀ ၆၁၄၆

ကိုမင်းနိုင်(VIP–သုဝဏ္ဏ)

- သုဝဏ္ဏ၊ သင်္ဃန်းကျွန်း၊ ရောင်း/ဝယ်/၄ား လိုသော သူများ ဆက်သွယ်ပေးပါ။
- သုမင်္ဂလာအိမ်ရာ(၇၀'x၈၀') 2RC -23000
- သုဝဏ္ဏ VIP(1) (၆၀'x၈၀') 2RC- 25000
- သုဝဏ္ဏ VIP(2) (၆၀'x၇၀') 1RC –12000

ဆက်သွယ်ရန် – ဖုန်း–၀၉–၄၃၀၅၁၃၃၃၊ ୦၉-ମମ୍ବାଗ୍ରନ୍ତ୍ର ମ୍ବାଦନ୍ତ-ଜ୍ୱିତରର୍ମ୍ବର

<u>____</u> ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၅၃ယ/၇၃၁၁၄ onda Click 125, M/C ယာဉ် လက်ဝယ်ရှိသူ ဦးအောင်ဌေး ၆/ မအရ(နိုင်) ၀၀၁၉၁၉က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် . အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပ ရုံးသို့ လူကိုယ်တိုင်လာရောက်ကန့် ကွက်နိုင်ပါသည်။

__ ကညန၊ခရိုင်ဦးစီးမှူးရုံး

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၅၅ယ/၈၇၄၄၇ onda Wave 125, M/C ယာဉ် ဒေါ်စုကလျာဖြူ လက်ဝယ်ရှိသ ၆/တသရ(နိုင်) ၀၂၁၃၁၇က (ကမ ၃)ပျောက်ဆုံး၍မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော ထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့် ကွက်နိုင်ပါသည်။

— ကညန၊ခရိုင်ဦးစီးမှူးရုံး

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် ၊ (၉)ရပ်ကွက်၊ ရတနာပုံ(၃) ာမ်း(အနောက်)၊ အမှတ် (၈၅၄/ခ)၊ (၁)ခန်းတည်း RC(၅)ထပ် အဆေ လာမ်း သနေနေ ကျော် အမှာပါ (၁၉၈၀) (၁၉၈၀) ကို ကော် အောက်အခန်းနှင့် လက်ယထပ်(၃၇၇) အခန်း၊ ဧရိယာ (၉၉၀၀) ကုရန်းပေးရှိ တိုက်ခန်းနှင့် ၎င်းတိုက်ခန်း၏ ရေမီးအပါအဝင် အကျိုးခံစားခွင့်အရစ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသည့်ဟု ဝန်ခံကတိပြုသူဖြစ်သော ခေါ်ဆိုင်စတ်မွှဲဦး(၁၂/ရကန (နိုင်)ဝဂု၄သာ)ထဲမှာ ကျွန်ုပ်၏ဗိတ်အွေဖြစ်သော ခေါ်သို့မိနေသွာလွင်(၁၂/၁၈နှ(နိုင်) ၁၂၂၉၉၈)က အပြီးအပြတ် ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေ လားပြီး ဖြစ်ပါသည်။ ဤအရောင်းအဝယ်အား ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့်ရက်မှ(ဂ)ရက်အတွင်း တိကျနိုင်လုံသော စာရွက်စာတမ်း မူရင်းများနှင့် တကွ ကျွန်ုပ်ထံသို့ ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်နေ့ ရက်အထိ ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်

ဒေါ်သိမ့်နန္ဒာလွင်၏ လွှဲအပ်ညွှန်ကြားချက်အရ -LL.B,D.B.L,D.I.L,D.I.P.L, WIPO (Switzerland) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၆၅၂၆) အမှတ်(၁၄)၊ကျိုက်ခေါက်ဘုရားလမ်းကြယ်စင်မြို့တော်သန်လျင်မြို့နယ်၊ရန် ကုန်တိုင်းဒေသကြီး၊ ဖုန်း–၀၉-၇၆၅၆၀၂၂၉၀

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဝန် အမှတ် (၆၁၇) မြေပေါ်ရှိ (၂)ခန်းတွဲ RC(၆)ထပ်တိုက်မှ မြေညီထပ်၊ (တိုက်မျက်နှာမူလက်ဝဲဘက်)၊ အကျယ်အဝန်း(၁၇ပေx ၅၂ပေ) ရှိ တိုက်ခန်းနှင့်တကွ ရေမီးအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို တရားဝင်လွှဲပြောင်း ရောင်းချပိုင်ခွင့်ရှိသည်ဟု ဝန်ခံကတိပြုသူ မဉ္စမွာ (၁၄/ ဟသတ(နိုင်)ဝ၁၀၄၈ေ) ထံမှ ကျွန်ုပ်၏မိတ်ဆွေများ ဖြစ်သော ဦးကျော်ကျော် သောင်း (၁၃/တကန(နိုင်)၁၆၉၉၄၀) နှင့် ဒေါ်သက်ထားလှိုင် (၁၂/ဥကတ(နိုင် ၁၆၀၅၅၄)တို့က အပြီးအပြတ် ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေ ထားပြီးဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့် ရက်မှ(ဂ)ရက်အတွင်းတိကျနိုင်လံသောစာရွက်စာတမ်း မူရင်းများနှင့်တကွ ကျွန်ုပ်ထံသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက် ကျော်လွန်ပါကအရောင်း အဝယ်ကိုဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် ားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ____ ဦးကျော်ကျော်သောင်း၊ ဒေါ်သက်ထားလှိုင်တို့၏

လွှဲအပ်ညွှန်ကြားချက်အရ– ခေါ်မြင့်မြင့်ဌေး LL.B.,LL.M.,WIPO (Switzerland) ---(၂ ៖ (၂ ៖ - ၂) တရားလွှတ်တော်ရှေ့နေ(စဉ် -၁၀၄၇၉) အမှတ် (၁၃၈)(လမ်း(၄၀)(မြေညီ)၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ୦၉-၇၉၉ ၆၃၄ ၆၃၆၊ ୦၉-၄၃୦ ၆၃ ၅၅၆

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အနေ ၄၈၁၁။ အမြင့်(ဂျာများ)ကာနေနဲ့ယာကို မြေးအေပအပေအကျော်စားမှာ အရှင်ရပ်အားလုံးတို့ကို တရားဝင်လွှဲပြောင်း ရောင်းချပိုင်ခွင့်ရှိသည်ဟု ဝနိခံ ကတိပြသူ ဦးကျော်နိုင်ဦး (၂၀လကနေဖိုင်)၁ (၂၇၁၂) - ခေါ်မေရီလုံနှိုင် (၂၀လကန (နိုင်)၁၀၃၂၁၅)တို့ထံမှ ကျွန်ုပ်၏မိတ်ဆွေများဖြစ်သော ဦးသိန်းထွန်းဦး (၉/မနမ (နိုင်)၁၄၂၈၅၃) နှင့် ခေါ်အေးအေးသိန်း (၉/မရမ(နိုင်)၁၄၉၂၃၅)တို့က အပြီး အပြတ် ဝယ်ယူရန် စရန်ခွေတစ်စိတ်တစ်ဒေသတို့ ပေးချေထားပြီးဖြစ်ပြု အပြတ တယ်ယူရန် စရနှင့္စေတစ်တေတစ်ဒေသကို ပေးချေထားပြားဖြစေပျို ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့်ရက်မှ (၇)ရက်အတွင်း တိကျ ခိုင်လုံသော စာရွက်စာတစ်းမှုရင်းများနှင့်တကူ ကျွန်ုပ်ထံသို့လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါကအရောင်းအဝယ် ကို ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး

)ဒေနမှ ဖား_ -၊အပ်ပါသည်။ ဦးသိန်းထွန်းဦး-ဒေါ်အေးအေးသိန်းတို့၏ လွှဲအပ်ညွှန်ကြားချက်အရ-- · · · wipဂ (Switzerland) တရား(ဒေါ်မြင့်မြင့်ဌေး LL.B.,LL.M.,WIPO (Switzerland) တရားလွှတ်တော်ရှေ့နေ (စဉ် -၁၀၄၇၉) အမှတ် (၁၃၈)၊ လမ်း(၄၀)(မြေညီ)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉-၇၉၉ ၆၃၄ ၆၃၆၊ ၀၉-၄၃၀ ၆၃ ၅၅၆

ပျောက်ဆုံးကြောင်း

ကျွန်တော် စိုင်းဇော်မင်း ထွေး ၁၃/သပန(နိုင်)ဝ၄၂၁၈ဝ၏ နိုင်ငံကူး လက်မှတ်အမှတ် (ME–592254)မှာ ပျောက်ဆုံးသွားပါ ခရီးသွားရင်း သဖြင့် တွေ့ရှိက အကြောင်းကြား

ဖုန်း-၀၉-၇၆၄၈၆၆၇၀၈

ပျောက်ဆုံးကြောင်း

ကြားပေးပါရန်။

ပျောက်ဆုံးကြောင်း

ကျွန်တော် စိုင်းလုံမွေ ၁၃/ ကတန(နိုင်) ၁၈၅၈၆၆၏ နိုင်ငံကူး လက်မှတ်အမှတ် (MC-381204)မှာ ခရီးသွားရင်း ပျောက်ဆုံးသွားပါ သဖြင့် တွေ့ရှိက အကြောင်းကြား ပေးပါရန်။

ပျောက်ဆုံးကြောင်း

ကျွန်တော် စိုးထက်အောင် ၉/

၁၀န(နိုင်)၂၀၇၇၂၁၏ နိုင်ငံကူး

လက်မှတ်အမှတ် (ME-657529)မှာ

ခရီးသွားရင်းပျောက် ဆုံးသွားပါ

ဖုန်း-၀၉-၇၆၄၈၆၆၇၀၇

ကျွန်မ မရှောက်ကိုင် ၁၃ လန (နိုင်)ဝ၄၈၅၅၅၏ နိုင်ငံကူး လက်မှတ်အမှတ် (ME-636197) မှာ ခရီးသွားရင်းပျောက်ဆုံးသွား ပါသဖြင့် တွေ့ရှိက အကြောင်း

ဖုန်း-၀၉-၅၂၄၂၀၀၉

သဖြင့် တွေ့ရှိက အကြောင်းကြား ဖုန်း-၀၉-၅၂၄၂၀၀၉

အများသိစေရန် ကြေညာခြင်း အများသိစေရန် ကြေသာခြင်း
ရန်ကုန်တိုင်းသေကြီး၊ ဒဂုံဖြို့သစ်(အရှေ့ဝိုင်း)မြို့နယ်၊ မြေတိုင်း
ရန်ကုန်တိုင်းသေကြီး၊ ဒဂုံဖြို့သစ်(အရှေ့ဝိုင်း)မြို့နယ်၊ မြေတိုင်း
ရဝိက္ခကိအမှတိ-၅၊ မြေကွက်အမှတိ-၅၆၈၊ ဦးချစ်သန်း အမည်ပေါက် နှစ်(၆၀)
ဂရန်မြေ (၄၁x ၆၀)ပေအနက်မှ တရားဝင်မခွစ်တိရသေးသော (၂၁x ၆၀)ပေ
(ခေါင်းရင်းခြစ်)းပေါ်ရှိ အမှတ် (ဂု၆၈)၊ တွေမြား(၃)လစ်း၊ (ဂ)ရဝ်ကွက်၊ (၂)ထင်
တိုက်မြေနှင့်အိစ်ဆားလက်ဝယ်ပိုင်ဆိုင်သူ ဒေါ်မြမြဋ္ဌေး (၁၂/သကတာ(နိုင်)
၁၁၅၃၈)၊ နှင့် ဦးမျို့သွန့်အောင်(၁)/ သကတ(နိုင်)၁၁၇၄၂)တို့ထံမှ ကျွန်ုပ်
စိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေ တစ်စိတ်တစ်ဒေသကို
ပေးချေတားပြီးမြစ်ပါသဖြင့် အဆိုပါအရာင်းအဝယ်ကိုပိုင်ရေးဆိုင်ခွင်ရှိသူ
မည်သူမဆို ပိုင်ဆိုင်မှုအထောက်အထားမူရင်း အနိုင်အလုံဖြင့် ကျွန်ုတ်သို့(ဂ)
ရက်အတွင်း လာရောက်ကန်ကွက်နိုင်ပါကြောင်းနှင့် အကယ်၍သတ်မှတ်ရက်
ကျော်လွန်ပါက အရောင်းအဝယ်ကို သက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အများသိစေ ရန်ကြေညာအပ်ပါသည်။ အများသိစေ ရန်ကြေညာအပ်ပါသည်။_

ည္အအပ်ပါသည္။ လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်အေးအေးငြိမ်း(LL.B,D.B.L) တရားလွှတ်တော်ရော့နေ (စဉ်-၈၄၃၁/၁၂) အရားလွှတ်တော်ရော့နေ (စဉ်-၈၄၃၁/၁၂) အမှတ်(၁၅၃/က)၊ ဝေပုလ္လ(၄)လမ်း၊ (ဃ)ရဝ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၄၃၀၆၇၄၈၀

နှစ်ဦးသဘာတူကွာရှင်းပြီးဖြစ်ကြောင်း အများသိစေရန် ကြေညာခြင်း

ကျွန်ုပ်၏ ဓိတ်ဆွေဖြစ်သော ဒေါ်အေးချမ်းသူ ၁၃/လလန (နိုင်)၁၀၄၀၁၄ ၏ ပိညွှန်ကြားချက်အရ အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်–

ဦးကောင်းဇော်သီဟ ၁၂/သဃက(နိုင်) ၁၇၇၈၅၂ နှင့် ဒေါ်အေးချမ်းသူ ၁၃/လလန(နိုင်)၁၀၄၀၁၄ တို့သည် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ (၁၆.၁၁.၂၀၂၁) ခုနှစ်မှစ၍ တရားဝင် အကြင်လင်မယာအဖြစ် ပေါင်းသင်း (၃၆.၁.၄၂)၂) ခုနှမမှစ၍ တရားပင် အကြင်လင်မေသအမြေ ပေါင်သင်း နေထိုင်ခဲ့ကြပါသည်။ ယခုအချိန်တွင် တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့ပါသဖြင့် ဆက်လက်ပေါင်းသင်းရန် မဖြစ်နိုင်တော့သော ကြောင်း (၁၂-၇-၂၀၂၃)ရက်တွင် နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ် အသိသက်သေ လူကြီးများရှေ့တွင် မိမိတို့၏ လွတ်လပ်သော သဘေား အဖြစ် တရားဝင် ကွာရှင်းပြတ်စဲ ကတိစာချုပ်ကို ပြုလုပ်ချုပ်ဆိုခဲ့ကြပါသည်။ ထိုသို့ နှစ်ဦးသဘောတူ ကွာရှင်းပြီးသည့် အချိန်မှစ၍ ဦးကောင်း ဇော်သီဟနှင့် ခေါ်အေးချမ်းသူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သည့် ကိစ္စရပ်

တွင်မဆို ဝင်ရောက်စွက်ဖက်ခြင်း၊ နှောက်ယှက်ခြင်း၊ ဆက်စပ်သက်ဆိုင်ခြင်း အလျဉ်းမရှိတော့ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -ဒေါ်ဇင်ဝေထွန်း (LL.B) အထက်တန်းရှေ့နေ (စဉ် – ၃၅၈၉၄) ဖုန်း - ၀၉- ၄၂၁၀ ၉၁၅၈၈၊ ၀၉- ၇၅၉၆၉ ၇၅၉၈

ကန့်ကွက်နိုင်ကြောင်းအသိပေးကြေညာခြင်း

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာအဆင့်မြင့်ဈေး၊ သီရိကျော်စွာ

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စန္ဒာလမ်းနှင့်ရွှေသပြေင မြေတိုင်းရပ်ကွက်အမှတ်/ အမည်–၈/ဒက္ခိဏသီရိအလယ်ရပ်၊ မြေကွက်အမှတ် ရေပျာင်းရေလွှာကအမှတ်) အမည် ၈)ဒီလျှံအသရအလေထရပ်၊ ရေမှာလွှာအမှတ် (ဒ–၃၀၅၄၇၊ ဒ–၃၀၅၄၈)၊ ဧရိယာ(၀.၂၉၃)ဧက ကျယ်ဝန်း သော မြေကွက်သည် ဒေါ်ခင်မာလာအမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက်ဖြစ်ပြီး ယင်းအိမ်ဝိုင်း စာရွက်စာတမ်းမူရင်းများအာ မြေကွက်၏ ပိုင်ဆိုင်မှုအထောက်အထား - (၂-) ဒေါ်ခင်မာလာသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်(ဇမ္ဗူသီရိဘဏ်ခွဲ)၌ အာမခံအပေါင် ပစ္စည်းအဖြစ်ပေးအဝ်ကာ ဘဏ်ချေးငွေကျပ်သိန်း(၅၀၀) တိတိကို ချေးယူခဲ့ပြီး ဘဏ်ချေးငွေအား အပြေအကြေပေးဆပ်ပြီး ဖြစ်ပါ၍ မြေကွက်အမှတ်(3-၃၀၅၄၇၊ 3-၃၀၅၄၈)၏ ပိုင်ဆိုင်မှုစာရွက်စာတာမ်းမှုရင်း များအား ၎င်း၏ကိုယ်စားဒေါ်ဝါဝါရွေ့ (၁/မကန(နိုင်)၀၃၃၃၁၃)သို့ ပြန်လည် ရှားထား ၎ပါဝ။.../ဆေးအေးပေးတွေ့ (၂၇ လေးဟု(၃၄) ၃၃၃၃ မှ ဌာနဝေး ထုတ်ယူခွင့်ပြုပါရန် တင်ပြစာ၊ စင်္ကာပူမြို့၊ မြန်မာသံရုံး၌ ခေါ်ခင်မာလာမှ ခေါ်ပါဝါရွှေသို့ လွှဲအပ်ထားသည့် အထူးကိုယ်စားလှယ်လွှဲစာမူရင်း၊ တရားရုံး ကျမ်းကျိန်လွှာမူရင်းနှင့် သီးခြားလိုအပ်သည့်စာရွက်စာတမ်းမူရင်း/မိတ္တူနှင့် အတူ ဘဏ်သို့ တင်ပြလျှောက်ထားလာပါသည်။ ထို့ကြောင့် ဒေါ်ခင်မာလာ၏ ဘက်ချေးငွေကို အပြေအကြေပေးဆပ်ကာ မြေကွက်အမှတ်(ဒ-၃၀၅၄၇၊ ဒ-၃၀၅၄၈)၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းများအား ၎င်းကိုယ်စား ဒေါ်ဝါဝါ ရွှေအား ပြန်လည်ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာမှုအပေါ် ကန့်ကွက် လိုသူသည်မည်သည့် အတွက်ကြောင့် မထုတ်ပေးသင့်ကြောင်း ကန့်ကွက် လိုပါက တရားဝင်ခိုင်လုံသော အထောက်အထားမှုရင်းများဖြင့် ဤကြော်ငြာ ျိုး မြို့ မြိုးရေးဘဏ်လီမိတက် ပါသည့်ရက်မှစ၍ (၁၅)ရက်အတွင်း နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် (ဇမ္ဗူသီရိဘဏ်ခွဲ) သို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက် ် စေး ကျော်လွန်ပြီး ကန့်ကွက်မှုမရှိပါက ဘက်၏လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါ

> နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် . (ဇမ္ဗူသီရိဘဏ်ခွဲ) ` = ။ ု ့ ပ အမှတ်(အေ–၀၉)၊ သီရိကျော်စွာလမ်း၊ သီရိရတနာအဆင့်မြင့်ဈေး မမ္ဗူသီရီမြို့နယ်၊ နေပြည်တော်

အမည်နှင့် မွေးသက္ကရာဇ်အမှန်

မန်တုံမြို့နေ ဦးအိုက်လူ၏သမီ ဖြစ်သူ မန်တုံ အထက Grade–10 (မွေးမြူရေး၊ ပထမနှစ်)၏ အမည် မအေးနေ၁် ලිරිලි , မွေးသက္ကရာဇ်အမှန်မှာ ၂၀၀၆) ဖြစ်ပါကြောင်း။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 6G/1391 ၏ ဖောင်းကြွ နှံပါတ်ပြား ပျောက် ဆုံး၍ ထုတ်ပေးရန် လျှောက်ထား လာပါသဖြင့် ယခင်ဖောင်းကြွ နံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါ

ကညန(ရွာသာကြီး)

ကန့်ကွက်နိုင်ပါကြောင်း ကြော်ငြာခြင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ (၁)လမ်း၊ အမှတ်(၅၈)တွင် မိဘ မေတ္တာ အသင့်စားအမဲသား အချို ခြောက် လုပ်ငန်း အမည်ဖြင့် ထုတ် လုပ်ရောင်းချရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းအမည်ဖြင့် ထုတ်လုပ် ရောင်းချမည်ကို ကန့်ကွက်လိုပါက ယခုကြော်ငြာပါသည့်ရက်မှ ငါးရက် စတွင်း ခိုင်လုံသော အထောက် ထားများနှင့်အတူ လာရောက် ကန့်ကွက်နိုင်ပါကြောင်း ကြေညာ အပ်ပါသည်။

ဦးအောင်ခိုင်ဝင်း ၅/၀မန(နိုင်)၁၈၆၃၉၆ ဖုန်း-၀၉-၄၄၅၁၉၅၄၀၅

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 77W/77682, TVS DA77 110m M/C ယာဉ်လက် ဝယ်ရှိသူ Moon Princess Co.,Ltd က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူ ထုတ်ပေးရန် လျှောက်ထားလာ ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံ အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း သူကိုယ်တိုင်လာရောက် ကန့်ကွက် နိုင်ပါသည်။

ကညန၊ခရိုင်ရုံ (မန္တလေးတောင်ပိုင်း) မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္ကူလျှောက်ထားခြင်း

ယာဉ်အမှတ် 9L/3643, Daihatsu Mira L2758, Hatch Bock(4x2) ယာဉ်လက်ဝယ်ရှိသူ ဦးဇင်ကိုလင်း ၁၂/အစန(နိုင်)၂၀၃၂၅၈ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော · ထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

မြောက်ပိုင်း) မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 5P/5738 FORLAND, DUMP TRUCK (4x2)L ယာဉ်လက်ဝယ်ရှိသူ TAUK PA Co.,Ltd က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ ဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူ ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင် ပါသည်။

ကညန၊ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္ကူလျှောက်ထားခြင်း

ယာဉ်အမှတ် ၄၃ယ/၁၈၀၇၈ Honda Scoopyi 110 ယာဉ်လက် ဝယ်ရှိသူ ဒေါ်သင်းသင်းခိုင် ၅/၄ ဧန (နိုင်)၀၆၈၆၂၅ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် ထေားများဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

_ ကညန၊ခရိုင်ရုံး မြောက်ပိုင်း) မန္တလေးမြို့

ကန့်ကွက်နိုင်ပါကြောင်းကြေညာခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်္ဂလာ ပ္ခယျာဉ်ရပ်ကွက်၊ ကွင်း/အကွက်အမှတ် (၆၆/က၊ ကလေးမြို့မြောက်)၊ ဦးပိုင်အမှတ်(၁၉၀/က) မြေဧရိယာ ၀ ဒသမ ဝ၆၂ ဧကရှိ ဝင်းမြေနှင့် ၎င်းမြေပေါ်ရှိ အဆောက်အအုံအား ဦးမောင်မောင်စိုး ၅/ကလထ(နိုင်) . ၀၄၀၂၂၄ သည် အမည်ပေါက် မြေဂရန်အသစ်လျှောက်ထားမည်ဖြစ်၍ ကန့်ကွက်လိုပါက ဤကြော်ငြာပါသည့်ရက်မှ (၁၀)ရက်အတွင်း စာချုပ်စာတမ်းမှုရင်းများဖြင့် ကန့်ကွက်နိုင်ပါကြောင်း အများသိ စေရန် ကြေညာအပ်ပါသည်။

ဖုန်း- ၀၉-၄၂၀၇၀၀၃၅၆

ကန့် ကွက်နိုင်ပါ ကြောင်း
ရန်ကုန်တိုင်းစသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၃၆)၊
လူ့နေရပ်ကွက်အမှတ်(၃၆)၊ ရဲကျော်နွာလမ်း၊ မြောကွက်အမှတ် (၁၉၂)၊ အကျယ်အဝန်း(၄၀ပေ× ၆၀ပေ)
ရှိ ဒေါ်ညီမနဲ့ (SDY-၀၀၅၁၈)အမည်ပေါက်နှစ်(၆၀)ဂရန်မြောကွက်အနက်မှ မြောကွက်အမှတ်
(၁၉၃)နှင့်ကပ်လျှက်ရှိပြီး တရားဝင်မခွဲမစိပ်ရသေးသော(မြေရင်းမြမ်း)အကျယ်အဝန်း (၂၀ပေ× ၆၀ပေ) ရှိမြောကွက်နှင့် ယင်းမြောက္ကထံပေါ်ရှိအတောက်အဦးအပါအဝင် အကျိုးခံစားခွင့်အရဝ်ရပ်
အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိကြောင်းအဆိုပြုသူ ဦးဝင်းစိုလ်(၁၂/ဥတတ(နိုင်)ဝ၀၆၅၉၈)ထံမှ ကျွန်ပိတို့၏မိတ်ဆွေက ဝယ်ယူရန်အတွက် စရ်ငွေပေးရေဟာပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထိသို့ တရားဝင်ခိုင်လုံသောစာရွက်စာတမ်း အထောက်အထားမှုရင်း များဖြင့် ယနေ့မှစ၍(၇)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအုပ်ပါသည်။

ဦးဖော်မျိုးနိုင် လွဲအပ်ညွှန်ကြာချက်အရ – LLI

acom တန်းရှေ့နေ (စဉ်–၄၇၆၅၃) အထက်တန်းရှေ့နေ (စဉ်–၅၀၅၀၂) အမှတ်(၇၂)၊ မြေညီထမ်၊ ဇမိုးရိပ်(၁၀)လမ်း၊ အပိုင်း(၄)၊ ဇမိုးရိပ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း – ၀၉၂၅၀၂၉၀၇၁ေ ၊ ၀၉၄၂၁၁၂၀၃၄၇

အထူးကိုယ်စားလှယ်လွှဲစာရုပ်သိမ်းကြောင်းကြေညာခြင်း

အထက်ဖော်ပြပါကိစ္စနှင့်ပက်သက်၍ ရန်ကုန်မြို့၊ ဒုဂ္ဂိမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရဝ်ကွက်အမှတ် (၄၅)၊ ခော်ဂိုလမ်း၊ မြောကွက်အမှတ်(၆၄၃)၊ မြေဆကျယ်အဝန်းပေ(၄၀)(ဝါရှိ) နှစ်(၆၀)ဝရန်မြောက်ကိုနှင့်ယင်းမြောကွက်ပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ်အားလုံးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတို့တွင် ပြောဆိုလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း အစရှိသည့်တို့ကို လွှဲဆင်ပေးသူ့ ကျွန်မဒေါ်တင်အုန်း(၁//သလန(နိုင်)ဝ၄၆၂၃၈)(အက်စ်အာအမိ-၁၅၄၀၉၈) ကိုယ်တိုင် ကိုယ်ကျ ဖြုလုပ်ဆောင်ရွက်ဘိသကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ၃-၉-၂၀၀၉ ရက်တွင် ရန်ကုန်မြို့စာချပ်စာတမ်း မှတ်ပုံတင်ရုံး၌ ခေါ်နီလာမြင့် (၁၂/ဥကတ(နိုင်)၀၈၀၂၉၄) အား တရားဝင်အထူးကိုယ်စားလှယ်လွှဲစာအမှတ် (ဂုစာ၁/၂၀၀၉) ကိုလွှဲအပ်ပေးခဲ့ပါသည်။ထိုသို့လွှဲအပ်ပေးခဲ့သော အထူးကိုယ်စားလှယ်လွှဲစာနှင့်ပတ်သက်၍ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ပြီးဖြစ်သဖြင့် အဆိုပါအထူးကိုယ်စားလှယ်လွှဲစာအား ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်သက်ထားဆို LL.B ,D.I.L, ,Dip in Eng

အထက်တန်းရေနန (၈၉)-၄၂၈၉၉) အမှတ်(၂၇)မြေညီ၊ မာလာမြိုင်(၇)လမ်း၊ (၁၆)ရပ်ကွက်၊ လှိုင်မြို့နယ်။ ပုန်း-ဝ၉-၉၇၂၇၃၄၉၉၆၊ ဝ၉-၇၉၁၄၅၄၁၃၁

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ

ငြင်းချက်ထုတ်ရန်ဆင့်စာ (တရားမကျင့်ထုံးဥပဒေအမိန့် ၅၊ နည်းဥပဒေ ၂၀) ရွှေတောင်မြို့နယ်တရားရုံးတော် ၂၀၂၃ ခုနှစ် ၊ တရားမကြီးမှုအမှတ်–၂၉

ဒေါ်နု(ခ)ဒေါ်မာနု

၁။ ဦးသန်းအောင် ၂။ ဦးမောင်မောင်လတ် ၃။ ဒေါ်ခင်မြင့် (တုရားပြိုင်များ)

ျူ ဦးမောင်မောင်လာတို့ ပူး ဒေါင်မြင့် (တရားဖြင့်များ) ပုံ အေါင်မြင့် (တရားဖြင့်များ) ပုံ အေါင်မြင့် (တရားဖြင့်များ) ပုံ အောက်မှု ပြည်ခရိုင်၊ ရွှေတောင်မြို့၊ သရက်တောရက်ကွက်၊ ပေါင်းတည်တန်းလမ်းနေ (၂)တရားဖြင့် ဦးမောင်မောင်လတ်(ယခုနေရပ် လိပ်စာမသိ]သိမေရမည်။ သင်္သာစေပြည်။ သင်္သာစေပြည်။ သင်္သာစေပြည်။ သင်္သာစေပြည်။ သင်္သာစေပြည်။ သင်္သာစေပြည်။ လုပ်စားပေရပေရမှာ (လျှက်လာတွေရစ်နှာသည့်ဖြ၍ သင်္ပက်ယုံတိုင်ဖြစ်စေ။ သို့မဟုတ် ၎င်းအမှုနှင့် စပ်လျှည်၍ အရေးကြသည့်ကေားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စား ဘလ၂၅ရက် (၁၁၅ခုနှစ်၊ စက်ဘင် လေ)မှာ ကိုလောင် ဘလ၂၅ရက် (၁၁၅ခုနှစ်၊ စက်သာလင်းလအနာနဲ့ ၁၃ ရက်)မှန်းမတည်မှ သင့်မရှိတို့ကို ထုချေပြည်ဆိုနိုင်သူ ကိုယ်စား ဘလ၂၅ရက် (၁၁၅ခုနှစ်၊ စက်သာလင်းလအနာနဲ့ ၁၃ ရက်)မှန်းမတည်မှ သင့်မရှိတို့ အထက်အမည်ပါရေးသားပါရှိသူ တရားလို၏ဆိုလူကို ထုချေပြင်မာရှိပြင်သည်မှ အထက်အမည်ပြန်လော်သို့ လောင်မာတရေးကိုပြက်ကွက်ခဲ့လျှင် သင့်မရက် ကွယ်တွင် ခြင်းချက်များကို ထုတ်ပေးလိုမည်။ ၎င်းအပြင် တော်အေဝရေမည်မှာ အသွေမတို့တို သင်မှန်အတူ ယူဆောင်လာရမည်။ သို့တည်း မဟုတ် သင့်ကိုယ်စားလုယ်ရှေနေလက်တွင် ထည့်အပိုင်လိုက်ရေညီ။ သင်က ထုချေသွာတောင်သွင်လိုလိုက်ရမည်။ သင်က ထုချေသွာတေသည့်င်းလိုလျှင် အမှုမဆိုင်မို(၁)ရက်က တင်သွင်းရမည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေတွင် ဤမှတ်ဆိဝ်ရိုကိန်ပြည်ကို ကျွန်ပိုလက်မှတ် ရေးထုံး ထုတ်ပေးလိုက်သည်။ (ဝင်ဝပေဝင်း)

(ဝင္နဝါမေဝင်း) မြို့နယ်တရားသူကြီး ရွှေတောင်မြို့နယ်တရားရုံး

ဖခင်အမည်မှန်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဆေက(၃) မြဝတီ၊ Grade-11မှ မောင်နိုင်သူရနှင့် အလက(၄) မြဝတီ Grade-9မှ မောင်အာကာဖြိုး _ တို့၏ ဖခင်အမည်မှန်မှာ ဦးရဲ မင်းထွန်း ဖြစ်ပါကြောင်း။

ပြင်ဆင်ဖတ်ရှုပါရန်

၂၃–၈–၂၀၂၃ရက်ထုတ် ၁တင်းစာ၏ စာမျက်နှာ (၂<u>)</u> ကန့်ကွက်နိုင်ပါကြောင်း သိစေရန် ကြေညာခြင်း ကြော်ငြာ - . ဒေါ်စန်းရီ ၁၂/တမန (နိုင်) တွင် ၀၅၄၄၂၆ အစား ၁၂/တမန(နိုင်) ဦးရဲမင်းထွန်း ၀၅၄၂၂၆ ဟုပြင်ဆင်ဖတ်ရှပါရန်။

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်မြို့၊ တွံတေးမြို့နယ်၊ တလုတ္ဆော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၇) တလုတ္တော်ကွင်း၊ ဦးပိုင်အမှတ်(၃၀)၊ ဧရိယာ(၈.၅၅)ကေနှင့် ာလုတ္တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၈–အေ)၊ ကွင်းအမည် ကျောက်ဝိုင်း ကွင်း၊ ဦးပိုင်အမှတ်(၃/၁)ရှိ ဧရိယာ(၂.၂၅)ဧက၊ စုစုပေါင်းဧရိယာ (၁၀.၈၀)ဧက ရှိသည့်အနက်မှ မျက်နှာစာအလျား(၁၈၀)ပေxအနံ(၆၀၀)ပေနှင့် ညီမျှသော ဧရိယာ (၂.၄၇)ဧကရှိ ဥယျာဉ်ခြံမြေအမျိုးအစား မြေကွက်နှင့် ယင်းမြေကွက် ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်တို့အား မြေစာရင်းပုံစံ(၇)တွင် တရားဝင်အမည် ပေါက် ပိုင်ဆိုင်သူ ဦးစောတင်ဝင်း (၁၂/ကမန(နိုင်)၀၂၁၅၈၈)က လက်ဝယ် ထားရှိပိုင်ဆိုင်ပါကြောင်းနှင့် အရှုပ်အရှင်းကင်းရှင်းစွာဖြင့် လွှဲပြောင်းရောင်းချ ပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသည့်အတွက် ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင် ာယ်ယူရန် (စရန်ငွေ) အချို့ကို ပေးချေထားပြီး ဖြစ်ပါသည်။ အဆိုပါ အရောင်း ဝယ်နှင့်ပတ်သက်၍ ပိုင်ရေးဆိုင်ခွဲလိုှသူများအနေဖြင့် ကန့်ကွက်လိုပါက တရားဝင် ခိုင်လုံသော စာရွက်စာတမ်း အထောက်အထားမှုရင်းများဖြင့် ဤကြော်ငြာပါ ညည့်ရက်မှစ၍ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက် နိုင်ပါကြောင်းနှင့် သက်မှတ်ရက်ပြည့်သည်အထိ ကန့်ကွက်မှုမရှိပါက အရောင်း အဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ–

လွှဲအကည္ဘရက္ဘာ-ရျာဘာရ-ဒေါ်နွယ်နီအေး(LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၂၃၃၉) အမှတ်(၃/၃၀၄)၊ ဂန္ဓမာလမ်း၊ ဝေဘာဂီမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၂၅၂၂၁၀၈၀၇

အများသိစေရန်ကြေညာခြင်း

ဦးကျော်လင်းထွန်း ၁၂/မဂဒ(နိုင်) ၁၄၆၈၈၆၏ လွှဲအပ်ညွှန်ကြားချက်အရ

ာက်ပါအတိုင်း ကြေညာအပ်ပါသည်-

ဦးကျော်လင်းထွန်းနှင့်ဒေါ်သိင်္ဂီဌေးတို့သည် ဗုဒ္ဓဘာဒ (၂၇-၆-၂၁၁၅)ရက်မှစ၍ တရားဝင်အကြင်လမ်ယားအဖြစ်ပေါင်းသင်းနေထိုင် ခဲ့သော်လည်း ထို့နောက်ပိုင်း တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားချင်းမတိုက် ဆိုင်တော့သဖြင့်လည်းကောင်း၊ ဆက်လက်ပေါင်းသင်းရန် ဆန္ဒမရှိကြတော့ သဖြင့် လည်းကောင်း နှစ်ဦးသဘောတူကွာရှင်းခွဲကြပြီးဖြစ်ပါသည်။ ထို့ကြောင့် ဦးကျော်လင်းထွန်းနှင့် ဒေါ်သိဂိဋ္ဌေးတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့မျှ ဆက်စပ် ာက်ဆိုင်ခြင်းအလျှဉ်းမရှိတော့ကြောင်း အများသိစ်ရာနဲ ကြေညာအဝိပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်တင်တင်လှ(LL.B) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၁၇၅၀)

ဖုန်း-୦၉-၄၃୦၇၃၄၂၆၊ ୦၉-၇၉၉၄၂၃၇၉၅

ကန့်ကွက်နိုင်ပါကြောင်း

ကန့် ကွက်နိုင်ပါကြောင်း
ရောဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမိုမြို့နယ်၊ ရ,က.æ(၆) ရစ်ကွက်၊ တွင်းအမှတ်၈)/က၊ ကွင်းအမည် တရစ်စုံ၊ ဦးပိုင်အမှတ် က/၄၃၊ ရန်ပျာ (ဝဒသမဝ)မြိတာရှိ မြော့ကုံခံပုံ မြော့ကုံခံပုံ၊ အဆောက်အဆုံအပါအ ဝင် အကျိုးခံစားခွင့်အရပ်ရပ်အား ရောင်းချုပ်င်းငှိန်ကြောင်း အဆိုပြုသူ ဦးကျော် လှိုင် ၁၄/ယာနု(နိုင်) ဝတ၁၁၅၃ဇာမှ ကျွန်ုပ်ချိမ်က်ဆွောက ယင်္ယာရန် စရန်ပြုသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ် ထဲသို့ တရားဝင်နိုင်လုံသော စာချက်ဓာတစ်း အထောက်အထား မူရင်းများဖြင့် ယနေ့ဖစ်၍ ခုနှစ်ရက်အတွင်း လာနောက်ကန့်ကွက်နှိပ်သည်။ ထိုရက်ကျော်လှုံသွင် ပါက အရောင်းအဝယ်ကိမ္မကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအစ်ပါသည်။ ထိုရက်ကျော်လှုံသွင် ပုံအစည်နှုန်ကြားသူ လွှဲအစည်နှုန်ကြားသူ လွှဲအစည်နှုန်ကြားသူ လွှဲအစည်နှုန်ကြားသူ လွှဲအစည်နှုန်ကြားသူ လွှဲအစည်နှုန်ကြားမျာကိအရဦးစေခနိုင် ပုံသောမှုကြောင်း အများသိစေရန် (ကြညာအစ်ပါသည်။ တရားထွတ်တော်ရှေနေ(Advocate) (စဉ်-စဝမျှ) တုံကိအမှတ်(၁၅) အခန်းနံပါတီ(၂၀၁) ရွေးစိုလာတိအပြင်လမ်း၊ ပုသိမိမြို့။ ပုန်း-ဝ၉-၂၄၄၉(၅၂၇)၊ တခန်းနံပါတီ(၂၀၁) ရွေးစိုလတ်အဖြင့်လမ်း၊ ပုသိမိမြို့။

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 12U/8678, BAJAJ 200 T/Wအား စစ်တွေမြို့၊ မြောက်စံ ပြရပ်ကွက်နေ စိုင်းရန်နိုင်စိုး ၉/ ာသန(နိုင်) ၁၀၈၁၀၇ က (ကမ-၃) . မိတ္တူထုတ်ပေးရန် ပျောက်ဆုံး၍ လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော ာ အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃၀ အတွင်း အောက်ဖော်ပြပ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

___ ကညနျပြည်နယ်ရုံး

ကွယ်လွန်သူတရားပြိုင်၏ တရားဝင်ကိုယ်စားလှယ်ထံသို့ပေးရန်ဆင့်စာ (တရားမကျင့်ထုံးဥပဒေအမိန့် ၂၂၊ နည်းဥပဒေ ၄) မော်လမြိုင်ခရိုင်တရားရုံးတော် ၂၀၂၃ ခုနှစ်၊ တရားမမူလမှုအမှတ်-၁၀၉

၁။ မောင်မိက်မိက် ၁။ ဒေါ်တင်ရီ ၂။ မစိုးသဇင်ထွန်း ၂။ မောင်နန်းမိုး ၃။ မအိမြိုးခိုင် (ကွယ်လွန်သူဦးစံလှ၏ ၄။ ခေါ်တင်ဝင်း တရားဝင် ၅။ မောင်ညီဇင်ထက် ကိုယ်စားလှယ်များ) ၃။ ဦးမြင့်အောင်

တရားပြိုင်များ တရားလိုများ ၁။ မောင်မိုက်မိုက် ၂။ မောင်နန်းမိုး၊ နှစ်ကိုင်းကျေးရွာ၊ ကွက်သစ်ပိုင်း၊

သံဖြူဇရပ်မြို့နယ် (ယခုနေရပ်လိပ်စာမသိ) သိစေရမည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ရက်နေ့တွင် တရားလို ဒေါ်တင်ရီပါ–၅ က ဤရုံး၌ ာရားပြိုင် ဦးစံလှ ကွယ်လွန်သူ အပေါ်တွင် တရားစွဲဆိုရာ သင်သည်ဆိုခဲ့သော . ပင် _ . . . ကွယ်လွန်သူ ဦးစံလှ၏တရားဝင်ကိုယ်စားလှယ်များဖြစ်ကြောင်း ၎င်းကွယ်လွန် သူ၏အစား သင့်ကို တရားပြိုင်များအဖြစ် ထည့်သွင်းပါမည့်အကြောင်း ဘရားလိုများက လျှောက်ထားသောကြောင့် ၎င်းအမှုကိုထုချေရန် ဤရုံးသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်(၁၃၈၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်) နေမွန်းမတည့်မီ ၁၀:၀၀နာရီအချိန်လာရောက်ရမည်။ အထက်ပါနေ့ ရက်တွင် သင့်မလာရောက် ပျက်ကွက်ခဲ့လျှင် ဆိုခဲ့သောအမှုကို သင့်မျက် ကွယ်တွင် ဆိုင်ဆိုကြားနာစစ်ဆေးဆုံးဖြတ်လိမ့်မည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် က်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(ကေသီလှိုင်) တွဲဖက်ခရိုင်တရားသူကြီး မော်လမြိုင်ခရိုင်တရားရုံး

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်မြို့၊ တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၃-က)၊ ကွင်းအမည် သစ်စည်စမ်းကွင်း၊ ဦးပိုင်အမှတ်(၃/၁–၅)၊ အကျယ်အဝန်း (၅၅ပေx၁၃၅ပေ)ရှိ ဥယျာဉ်ခြံမြေ အမျိုးအစားမြေကွက်နှင့် အကျိုးခံစားခွင့် အရပ်ရပ်တို့အား ဦးမျိုးမြင့်ဝင်း(၁၂/လသန(ပြု)ဝဝဝဝဝ၅)နှင့် ဒေါ်လှလှဝင်း (၁၂/လသန (ဧည့်)၀၀၀၄၃၄)တို့က တရားဝင်လက်ဝယ်ထားရှိပိုင်ဆိုင်လျက်ရှိ ကြောင်းနှင့် အရှုပ်အရှင်းကင်းရှင်းစွာဖြင့် လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ာန်ခံကတိပြုကြသည့်အတွက် ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန် (စရန်ငွေ) အချို့ကိုပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါအရောင်းဝယ်နှင့် ပတ်သက်၍ ပိုင်ရေးဆိုင်ခွင့်ရှိသူများအနေဖြင့် ကန့်ကွက်လိုပါက တရားဝင် ခိုင်လုံသောစာရွက်စာတမ်း အထောက်အထားမူရင်းများဖြင့် ဤကြော်ငြာ ပါသည့်ရက်မှစ၍ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် သက်မှတ်ရက်ပြည့်သည်အထိ ကန့်ကွက်မှု မရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက် ဆာင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်နွယ်နီအေး(LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၃၃၉) အမှတ်(၃/၃၀၄)၊ ဂန္ဓမာလမ်း၊ ဝေဘာဂီမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉ – ၂၅၂၂၁၀၈၀၇

အများသိစေရနိ မကြညာရက်
သင်္ဃနီးကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ နှင်းဥယျာဉ်အိမိရာ၊ နှင်းပန်း
လမ်းသွယ်(၃)လမ်း၊ မြေတိုင်းရစ်ကွက်အမှတ်-၅)+၅/ရှင်းဥယျာဉ်
ချီရာကိုအမှတ်(၄)၅)တွင် (ညီစပ်တိုက် (Slab Rod)) (ဒီတားဇေနအိန်)
အစောာက်အဦ ဆောက်လုပ်ခွင့်ပြပါရန် မြေပိုင်ဆိုင်မှုအနေဖြင့် ဖြို့ပြနှင့်အိမ်ရာ
ဖွဲ့ဖြို့စေရးဦးစီးဌာနထုတ် (၄)နှစ်လုပ်စင်မြေအပည်ပေါက် မဟာရွှေတောက်ကူမှုတို
သိမာတ်၊ ကျွနော်တိုပ်တင်အမှုတ်(၁)ရောဝ၅၂)ကွဲမှာ အရာပိုကတ်အရောင်း
အဝယ်စာရှုပ်ဖြင့် ဝယ်ထုတာသည့်ပေးတိုမောပည်ပြည်မှာ အရာပိုကတ်အရောင်း
အဝယ်စာရှုပ်ဖြင့် ဝယ်ထုတာသည့်ပေးတိုမောင်ပြုသို့သောက်အတာပေ မြောင်ဆိုင် တိုင်ပြင်လျှာက်ထားလာဖြင်းနှင့်စပ်လျှင်း၍ ဖူးတို့တင်ပြုတာသော မြောင်ဆိုလုပ် (၃)နှစ်သက်တမ်း လိုင်စင်မြေအမျိုးအစား အထောက်အတာပေ၊ မောက်လုပ် နေတိုင်ခွင့်လက်မှတ်မှာ သက်တစ်ကျော်လွန်နေသဖြင့် အဆောက်အညီဆောက်လုပ် နှင့်တင်ပြင်လျှောက်ထားလာဖြင့်အေပါ ကန်ကွက်နေနဲ့ပါက စိုင်လုံသာ အထောက် အထားများဖြင့် ကျွဲကြောညာရက်ပါရှိသည့်နေမှုရေ့ ရက်ပေါင်း(၁၅)ရက်အတွင်း လျှောက်သာကန်ကွက်နှင်ပေကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန်ကွက်မှုမပြုပါက လုပ်ထုံလုပ်ရည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပေပါသည်။ အများသိစေရန် ကြေညာချက်

အင်ဂျင်နီယာဌာန (အဆောက်အအုံ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 15U/5207, TVS KING 200 T/Wအား စစ်တွေမြို့၊ သတ်ရိုးကျရပ်ကွက်နေ မောင်သန်း ၁၁/စတန(နိုင်)၀ဂု၁၅၄၂က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ရက် ၃၀ အတွင်း လာရောက်ကန့် ကွက်နိုင်ပါသည်။

ကညန၊ပြည်နယ်ရုံး၊

ပျောက်ဆုံးကြောင်း

ကျွန်တော် ကိုမင်းမင်းကို (ဘ) ဦးကျော်ဦး ၇/ဝမန(နိုင်) ၁၆၆၅၅၇ ၏ နိုင်ငံကူးလက်မှတ် (MD-963968)သည် ပျောက် ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်း ကြားပေးပါရန်။

ဖုန်း-၀၉-၇၈၄၈၇၂၁၄၉

ဖခင်အမည်မှန်

လက်ပံတန်းမြို့ အထက(ခမုံဆိပ်) G-10(A)မှ မကျော့ကေခိုင်၏ ဖခင် အမည်မှန်မှာ ဦးဟံဌေး လပတ(နိုင်) ၀၄၅၄၄၁ ဖြစ်ပါ ကြောင်း။

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ (စ)ရပ်ကွက်၊ အကွက်အမှတ်

(တတ–၈)၊ ဦးပိုင်အမှတ်(၃၄)၊ ၆၀ (ဘီ)နှင့် ၆၁ လမ်းကြား၊ အနော်ရထာ

လမ်းနှင့် အောင်ဇေယျလမ်းကြားရှိ

တောဂရန်မြေကွက်အမည်ပေါက်၁ ပိုင်ဆိုင်ကြောင်

စာချုပ်အမှတ် ၁၈

____ ၁၉၉၇) ဖြင့် ပိုင်ဆိုင်ခဲ့သူ ဒေါ်မြင့်မြင့်

အေး၊ ၉/မရမ(နိုင်)၀၅၆၅၁၆ ထံမှ

အမှတ် (၂၀၂၄/၂၀၂၃) ဖြင့် ဝယ်ယူခဲ့

သူ ဒေါ် ချိုချိုဝင်း၊ ၉/အမဇ(နိုင်) ဝ၂၂၈၃၉ က မြေချမိန့် (စလစ်)မူရင်း မှာ လက်ဝယ်တွင် အသိမ်းလွန်၍

ပျောက်ဆုံးကြောင်း ရဲစခန်း၊ ရပ်ကွက်

အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်

ချက်များ တင်ပြ၍ ဂရန်သက်တမ်း တိုး၊ တောမှမြို့ပြောင်း၊အမည်ပြောင်း ရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူး

လျှောက်ထားလာပါသည်။ ကန့်ကွက်

များ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာ

၅၁၈ မှ စာမုစာစေ ရျှီစောစာစ ဘရားရုံးဒီကရီများဖြင့် (၁၄ အတွင်း ကန့်ကွက်နိုင်ပါသည်။

လိုပါက ခိုင်လုံသောအ

အမှုတွဲဖွင့်လှစ်ခွင့်ပြုပါရန်

(၁၄)ရက်

ရေးကော်မတီ

တာဂရန်၊ တရားရုံး ကျမ်းကျိန်

မှတ်ပုံတင်အရောင်း အ

ဦးတင့်နိုင်ထံမှ

ဦးချစ်ဟန်၊ ၀၉-၇၉၆၈၆၂၈၆ ခေါ်ဆွေဇင်အေး၊ ၀၉-၆၈၉၂၇၅၃၆ လေလံတင်ထုခွဲရောင်းချရေးအဖွဲ့ ၊ သာယာဝတီမြို့ "ကန့်ကွက်နိုင်ပါကြောင်း"

လလံလျှောက်လွှာရောင်းချမည့်ရက် -

လလံလျှောက်လွှာပိတ်သိမ်းမည့်ရက် –

လလံလျှောက်လွှာများ

လလံလျှောက်လွှာများ

ရောင်းချမည့်နေရာ လေလံတင်ရောင်းချမည့်ရက်

လလံတင်ရောင်းချီမည့်အချိန်

"ကန္ ကွကနှင့ပေးကြောင်း"

ပုသိမိမြို့၊ အမှတ်(၆)ရဝိဂျက်၊ အကွက်အမှတ်(ဂျဉ)၊ ကုသိန္ဒရန်အရှေ,
အကွက်၊ ဦးပိုင်အမှတ် (၁၅/၁၇)၊ ဧရိဃာ(ဝပ္ဈားကနို ဦးမြင့်လှင်၊ ဒေါ်သီသီ
လွင် အမည်ဖြင့် မှတ်သားထားရှိသော မြို့မြေ (B)ကို ပုသိမိမြို့ အမှတ်(၆)ရပ်ကွက်၊
ဇိုလ်ဘငျောဝမ်း၊ အမှတ်(ဂုဝ၆)(B)နေ ဒေါ်သီသိလွင်မှ ဘိုးဘုပိုင်မြေအမည်
ပြောင်းလဲမှတ်သားပေးပါရနဲ့ လျှောက်ထားလာပါသဖြင့် ယင်းလျှောက်ထား မြင်းနှင့်ပတ်သက်၍ ကန့်ကွက်လုံသူများရှိပါက အကျီးအကြောင်းဖော်ပြချက် နိုင်လုံစွာဖြင့် ကန့်ကွက်လုံသူများရှိပါက အကျီးအကြောင်းဖော်ပြချက် နိုင်လုံစွာဖြင့် ကန့်ကွက်လုံသူများရှိပါက အကျီးအကြောင်းဖော်ပြချက် ရွက်ဖေပေသင့်ကြောင်း ကန့်ကွက်လွှာများရှိပါက အကျီးအကြောင်းဖော်ပြချက် သတ်မှတ်ရက်ကျော်လွန်ပါက တည်ဆဲလုပ်ထုံးလုပ်နည်း၊ ဥပဒေ/အမိန့် ညန်ကြားချက်များနှင့်အညီ မြေအမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအစ်ပါသည်။

ဖွင့်ဖောက်မည့်နေရာ အသင်းစု လီမိတက်၊ သုံးဆယ်မြို့ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သမဝါယမအသင်းစုမှ

လေလံလျှောက်လွှာခေါ်ယူခြင်း

ဝတီမြို့၊ ကံကလေးကျေးရွာ စိန်ကလေးအရှေ့ကွင်း ကွင်းအမှတ် (၁၂၆၄B)ရှိ ငါးကန်မြေဧရိယာ(၅)ဧကနှင့် ဗေဒင်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ မြေကွက်

အမှတ် (၆၄၄/၆၅ကခ)ရှိ ဘိုးဘွားပိုင်မြေ လန/၃၉ကျပြီး ဆန်စက်မြေဧက(၅.၂၈၅) ဧကတို့အား လေလံစနစ်ဖြင့်ရောင်းချမည် ဖြစ်ပါသည်။

၂၄-၈-၂၀၂၃ရက်မှ၃

ညနေ (၁၆:၀၀)နာရီ ၃၁.၈.၂၀၂၃ရက်နေ့

ညနေ (၁၆:၀၀)နာရီ

၁-၉-၂၀၂၃ ရက်

- နံနက်(၁၀:၀၀)နာရီ

သာယာဝတီမြို့နယ်သမဝါယ*ေ*

အသင်းစုလီမိတက်၊သုံးဆယ်မြို

သာယာဝတီမြို့နယ်သမဝါယမ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သမဝါယမအသင်းစုပိုင် သာယ

လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပုသိမ်မြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် DAIHATSU HDET P/U(4x4)R ယာဉ်လက်ဝယ်ရှိသူ ဦးညွှန့်ရွှေ ၁၃/လရနု(နိုင်) ၀၀၇၅၇၈ (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော ထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ရက် ၃၀ အတွင် အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ . သည်။ ကညန၊ခရိုင်ရုံး (ရန်ကုန်တောင်ပိုင်း)သန်လျင်မြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် EE/6385 Tovota Corolla Fielder NZE121, Station Wagon (4x2)R ယာဉ်လက်ဝယ်ရှိသူ ဦးတင်သန်း ၁၂/အစန(နိုင်)ဝ၆၇၆၅ဝ က ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပးရန် လျှောက်ထားင စေးရေမှ လျှောက်ထားလေးပညည ကန့်ကွက်လိုပါက ခိုင်လုံသေး အထောက်အထားများဖြင့် ကြော်ငြ သည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ ည်။ ကည်နှုခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း)အင်းစိန်

ကန့်ကွက်နိုင်ပါကြောင်း

ကနဲ့ ကွ ကိုနိုင်ပဲကြောင်း ရန့်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့ နယ်၊ မြေတိုင်းရုပ်ကွက်အမှတ် – ၂၂ Y ၁ ၊ မြေတွက်အမှတ် – စဉ/ပဉ္စမတန်း မြေပေါ်ရှိ အမှတ် – ၄၆ ၊ ၉- လမ်း ၊ ၄-ရပ်ကွက် ၊ လမ်းမတော်မြို့နယ်ဟုလည်းခေါ်တွင်သော (ဂု)လွှာ အဆောက် အဆုံတွင် အပါအဝင်ဖြစ်သည့် ၄လွှာ (၀) ဘက်ခြမ်း တိုက်ခန်း နှင့် ယင်းတိုက်ခန်း တစ်ခန်းနှင့် ယင်း၏ဆက်စပ်သမျှသော အကျို ခံစားနှင့်အရပ်ရုပ်အားလုံးတို့ကို ရောင်းချင်နိုင်နိုင်ကြွောင်း ဝန်သံပွာ ဒေါ်အေးအေးမြင့် (၁)ဖွှာလေနုန်ခဲ့ပဲ၊ ၂၀၃၇) ထဲမှ ကျွန်ပိ တိုက်ခန်းနှင့်ပတ်သက်ပြီး ပိုင်ရေးဆိုင်ခွင်ရှိပါကြောင်း ကန့်ကွက်လိုသူများရှိပါက ယနေ့ကြော်ငြာစာပါသည့်ရက်မှုရေ (ဂို ရက်အတွင်း ပိုင်ဆိုင်မှု အထောက်အထားမာရွက်စာတမ်းမှာငြင်းများဖြင့် ကျွန်ုပ်တိုင်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ပြည့်မြောက်သည်အထိ သာရောက်ကန် ကွက်မှုတစ်န်တစ်ရာ ပေါ်ပေါက်ခြင်းမရှိပဲ ကာ အရောင်းအဝယ် အလွဲအပြောင်းကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများသိစေရန် ကြညာအပ်ပါသည်။ ကြညာအပ်ပါသည်။ ထိုအပြောင်းကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများသိစေရန် ကြညာအပ်ပါသည်။ အမှာတို စဉ်-၂၅၁၆၅ ဦးအေးမင်းသူ၊ စဉ်-၂၆ဝ၉၇ ဒေါ်လင်းလင်းကြည်၊ စဉ်- ၄၆၃၂၈ အမှတ် – ၅၈/၆၀ (ပထမထာပ်) ၊ မဟာစန္ဈလာန်းခြလမ်း ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ဖုန်း – ဝ၉၇၁၄၇၅၆၇၊ ၁၉၄၂၀၀၉၆၆ ၊ ဝ၉၄၂၀၁၉၆၅၁

ကန့်ကွက်နိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၅၄)။ ရတနာပုံလမ်း၊ မြေကွက်အမှတ် (၇၃၀/က) အကျယ်အဝန်း (၂၀၀ပ× ၆၀၀ပ) ရှိ ဒေါ်ချိုဦး (N/OKA-083454)အမည်ပေါက်ပါမစ်မြေကွက်နှင့်ယင်းမြေတွက်ပေါ် ရိုအကျိုးခံစားခွင့်အရပ်ရုပ် အားလုံးတို့ကိုရောင်းချပိုင်ခွင့်ရှိကြောင်းအဆိုပြုသူ ဒေါ် အေးသက်လားခင်(၁၁/ကဖန(နိုင်) ၀၇၄၃၃၁) ထံမှ ကျွန်ုပ်၏ မိတ်ဆောက ဝယ်ယူရန်အတွက် စရဲငွေပေးချေထားပြီး ဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်ထံသို့ တရားဝင်နိုင်လုံသော စာရွက်စာတမ်း အထောက် အထားမှုရင်းများဖြင့် ယနေ့မှစ၍(၇)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက် ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ – ဦးအောင်ကျော်လွန် LLLB, Ph,09421746974 ကန့်ကွက်နိုင်ပါကြောင်း

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း

ကန့် ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း ရန်ကုန်တိုင်းဒေပါကြီး သာကေတမြို့နယ်၊ ()တောင်)ရပ်ဂွက်၊ သူမနလမ်း အမှတ်(၁၁၇၅)၊ ((¬လွှာ)၊ (အဋ္ဌမထဝ်)) ဘယ်ာက်ခြိမ်၊ (၁,၀,၆)စတုရန်းထေးကျယ် ကွန်ဒိုတိုက်ခန်းနှင့် ယင်းကွန်ဒိုတိုက်ခန်းပေါ်ရှိ အကျီးခံစားခွင့်အရပ်ရပ် အားလုံးတိုကိုလွှဲမြောင်းရောင်းချ ပိုခွေမိုရှိသူဟု တန်ခံပြောဆိုသူဖြဲသေား ဦးသက်နိုင်ဦး(၁)ဟာတ(နိုင်) ဝဝ၅၅၄)မှ ရောင်းချ ရန်ကမ်းလှမ်းရာ ကျွန်ုပ်စိတ်ဆွေ ဦးဖြတ်ပေးသူ (၇/မထလ(နိုင်) ၂၁၃၃၁)ကလည်း ဝယ်ယူရန်အတွက် ကွန်ဒိုတိုက်ခန်းအရောင်းစာပေနဲ့ငှ ပတ်သက်၍ ကန့်ကွက် ရန်းကမ်းလှမေးကို ကျွန်ုပ်စိတ်ဆွေ ဦးဖြတ်ပေးသူ (၇/မထလ(နိုင်) ၂၁၃၃၁)ကလည်း ဝယ်ယူရန်အတွက် ကွန်ဒိုတိုက်ခန်းအရေး လှပါက ခိုင်လုံသော ပိုင်ဆိုင်မှုစာရွက်စာတမ်း မှုင်းများနှင့်တကွ ဤကြော်ပြဝါသည့်ရက်မှ (၇)ရက်အတွင်း ကျွန်ုပ်တည်၍ ကိုယ်တိုင်လာရောက်တန့်ကွက်နိုင်ပါသည်။ သို့အင်ညွှန်ကြာအျက်အရ-ခေါ်သက် သက်မွန် ဦးသုထက်ကော်လွှင် ခေါ်ပန်းမွေး ဘရားလွှတ်တော်ရေးနေ အထက်တန်းရေးနေ တရားလွှတ်တော်ရေးနေ (စဉ်-၁ဝ၆ဝ၅/၂၀၁၅) (စဉ်-၁၆၃၉၇)၂/၁၁၈) (စဉ်-၁၆၃၉၇/၂၁၁၉) တိုက်(၄) အခန်း(၃၁) မြို့ပြအိမ်ရာ(တောင်တက်ခြိမ်း) (၈)နိုင်စီးရိုင်အနီး၊ (၆)ရပ်ကွက်၊ ရေန်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ၀၉ – ၇၉၅၃၃၄၇၃၃ ၊ ၀၉ – ၇၅၁၃၉၈၄ဝ၆

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင် ကျရောက်သည့် ာမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခရီးသွား သုပ်ငန်းနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကို "ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး" ခေါင်းစဉ်ဖြင့် ကျင်းပ သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း အသေးစိတ်သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ website – https://tourism.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါရန်နှင့် ဖုန်း၊ ၀၆၇–၃၄၀ ၆၁၀၄ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း

(၂၀၂၃–၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနသည် ပြည်သူ့ ဆေးရုံကြီးများအတွက် လိုအပ်သော ဝါးများအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများအား ဝယ်ယူရန် အိတ်ဖွင့် ကင်ဒါအမှတ်– 9 DMS/2023–2024(L) အား ခေါ် ယူအပ်ပါသည်။

တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးက ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဈးနှုန်းတင်သွင်းလွှာပုံစံများ - (၂၄-၈-၂၀၂၃) ရက် (ကြာသပတေးနေ့) ဘင်ရောင်းချမည့်ရက် ဘင်ဒါပိတ်မည့်ရက်နှင့် အချိန် (၇-၉-၂၀၂၃) ရက်၊

မွန်းတည့်(၁၂: ၀၀) နာရီ

ဝက်သွယ်ရန်ဖုန်းနံပါတ်

069-2909991069-2900899တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ . ကုသရေးဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာန

ကန့်ကွက်နိုင်ပါကြောင်း



Purified Ayeyarwady Drinking Water အား မှတ်ပုံ တင်သွင်းလိုပါ၍ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် အထားများနှင့်တကွ ကြော်ငြာ ရက်ပေါင်း ပါသည့်ရက်မှ ၁၄ရက်အတွင်း ကန့်ကွက်နိုင် ပါသသိ။

ဦးစိုးဝင်းကျော် ၁၄/ရကန (နိုင်) ၁၀၀၃၁၄ သစ်ပုတ်ကုန်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် ၊ (၃/ရန်ပြေ)ရပ်ကွက် ၊ ရန်ပြေ ာမ်း၊ အမှတ် (၂၀)၊ (၃)ခန်းတွဲ RC(၅)အဆောက်အအုံ၏စတုတ္ထထပ်(၅လွှာ -အစွန်ဘက်ခြမ်းခန်း)၊ ဧရိယာ (၆၇၅ စတုရန်းပေ)ရှိ တိုက်ခန်းနှင့် ၎င်းတိုက်ခန်း ၏ ရေမ်ိဳးအပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသည့်ဟု ာန်ခံသူဖြစ်သော ဦးကျော်ထူး (၉/ခအဇ (နိုင်) ၀၀၇၈၁၉) ထံမှ ကျွန်ုပ်၏ မိတ်ဆွေ ဖြစ်သော ဒေါ်ထွေးထွေးစော(၁၂/အလန(နိုင်)ဝ၃၈၂၈၂)က အပြီးအပြတ်ဝယ်ယူရန် ရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီး ဖြစ်ပါသည်။ ဤအရောင်းအဝယ်ဒ ကန့် ကွက်လိုသူများရှိပါက ဤကြေညာပါသည့်ရက်မှ(၇)ရက်အတွင်း တိကျခိုင်လုံ သာ စာရွက်စာတမ်းမူရင်းများနှင့်တကွ ကျွန်ုပ်ထံသို့ ကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်နေ့ ရက်အထိ ကန့် ကွက်မည့်သူမရှိပါက အရောင်း အဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေ ကြေညာအပ်ပါသည်။

ဒေါ်ထွေးထွေးစော၏ လွှဲအပ်ညွှန်ကြားချက်အရ-ട്ടിേച്ചരാന്വേട് LL.B.D.B.L,D.I.L, D.I.P.L, WIPO (Switzerland) တရားလွှတ်တော်ရေ့နေ(စဉ်-၁၆၅၂၆) အမှတ်(၁၄)၊ကျိုက်ခေါက်ဘုရားလမ်းကြယ်စင်မြို့တော်၊သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း–ဝ၉–ဂု၆၅၆ဝ၂၂၉ဝ

ကန့် ကွက်နိုင်ကြောင်းကြော်ငြာခြင်း

ကန့် ကွ တီနိုင် ကွောင်း ကြော်ငြာခြင်း
ရန်ကုန်တိုင်းသေကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်တွက်
အမှတ် (၉) လူနေရပ်ကွက်အမှတ်- ၉၊ မြေတွက်
အမှတ် (၂၀) ရောလောင်ဘက်အခြမ်းကြားတွက်၊ ရေိယာ (၀. ၀၂၇၅)
အကျာတ် (၂၀) ရောကာင်ဘက်အခြမ်းကြားတွက်၊ ရေိယာ (၀. ၀၂၇၅)
အကျာတ်ကျာတ်နေ၊ (အလှေား ၂၀ ပေ × အနံ ၆၀ ပေ)၊ (၁၂၀၀)
တေ့ရန်းမေရှိ နှစ် (၆၀) မြေဘူး ဂရန်မြေတွက် နှင့် ယင်းမြေတွက်ပေါ်နှင့်
တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်၊ သူ့ရ (၇) လမ်း၊ အမှတ် (၂၉၀/၁)
ဟုခေါ် တွင်သည့် မြေတွက်၊ ပုင်းမြေတွက်အဆောက်တဦးနှင့် ဆက်နွယ်
ပတ်သက်လျှက်ရှိသည် အကျော်စေးချင်အရပ်တာလောက်တို့ကို ရန်ကုန်မြို့ ထက်စည်စင်သည့် မြေတွက်၊ ပုင်းမြေတွက်အဆောက်တဦးနှင့် ဆက်နွယ်
ပတ်သက်လျှက်ရှိသည် အကျော်စေးချင်အရပ်တာလောက်တို့ကို ကွန်ကုန်မြို့ မြို့မြေစောင်တွင် ဦးထွန်းလှင် (၁) ဦးပါ (ပG-ဝ၁၁၆၇၆) (၁/ဥကတ (နိုင်) ၁၂၉၂၉) မှ အမည်ပေါက်ပိုင်ဆိုင်ပြီး မြောမည်ပေါက် တွယ်လွန် သွားသဖြင့် ဝှင်း၏တရားဝင်တစ်ဦးတည်းနေးမြင်သူ ပေါ်မှုကွက် သွားသဖြင့် ဝှင်း၏တရားဝင်တစ်ဦးတည်းနေးမြင်သူ ပေါ်မြာတွင် (၁) ဦးဘိုး၍ (၁/ဥကတ (နိုင်) ၁၀ဝ၉၆) မှ မြန်မာ့လောက်တာကောငာချင်နေ ကြောင်း ဝန်ခံကတ်ပြု၍ ကျွန်ပိတ်ဆွေက အမြားတိုင်တယ့ရန်အတွက် အဆောက်အဦးနှင့် စပ်လွန်းသည် အကျွန်းမ်းချင့်ကေရပ်ရပ်အားလုံးကို ပိုင်ရေးပိုင်ခွင်ရှိသူ မည်သူမဆို အရောင်အလယ်ကိုကန်းကွက်လိုက်က ယနေမှာတွက် အဆောက်အဦးနှင့် စပ်လွန်းသည် အကျွန်းမံအနှင့်အရဝ်ရပ်အားလုံးကို ပိုင်ရေးပိုင်ခွင်ရှိသူ မည်သူမဆို အရာင်အလယ်ကိုကန်းကွက်လိုကာတာအမျာချင် (၁၅) ရက်အတွင် ခိုင်လုံသောတွေကတာမေရင်မှာ အထောက်အာတာမျာရှင် တကွ ကျွန်ပိထဲသို့လူကိုယ်တိုင်လာရောက်ကန် ကွက်နိုင်ပါကြောင်း နှင့် သတ်မှတ်ရက် ကုန်ဆုံသည် တိုင် ကန်းကွက်ပေသိုသမည့်မှာကိုယာပြန်တေကို ကုန်ဆုံသည်မှာတို တများတိုတေကို ကုန်ဆုံသည်တစ် ဆက်လက်ဆောင်စွက်သည်မြော်တာလယ်ကို ဥပဒေနင်အည် ပြီးဆုံသည်အထိ ဆက်လက်ဆောင်စွက်သည်ဖြစ်ကေသည်မှာပြုစိုတေ

အများသစေရနကျော်ဌာအပဲပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ— စေါ် နှင်းဝော်စည်စထူး (LL.B) အထက်တန်းရွှေ့နေ (စဉ်-၅၄၂၆၉) အမှတ် (၂၃/၂၅) ၊ ၄၅-လမ်း၊ (၉) ရပ်ကွက်၊ ဗိုလ်င ထာင်မြို့နယ် - 06-270052067 06-587867555

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လျှောက်လွှာခေါ်ယူခြင်း ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် (၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူ နေရာများအတွက် သတ်မှတ်အရည်အချင်းပြည့်မီသူများသည် လူမှုဝန်ထမ်း ဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင် လူမှုဝန်ထမ်းရုံးများတွင် . – · ၁၅-၉-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်–

ခန့်ထားမည့်ရာထူး/ ခန့်ထားမည့် အနိမ့်ဆုံးရှိရမည့် လစာန္အန်းထား(ကျပ်) ရာထူးနေရာ ပညာအရည်အချင်း အငယ်တန်းစာရေး ၆၀နေရာ ပညာရေးဝန်ကြီးဌာန (လစာနှုန်း ၁၈၀၀၀၀-အသိအမှတ်ပြု တက္ကသိုလ် Jooo-၁၉၀၀၀o) တစ်ခုခုမှ ဘွဲ့ရရှိရမည်။ လူမှုဝန်ထမ်း(၄) ပညာရေးဝန်ကြီးဌာန (လစာနှုန်း ၁၈၀၀၀၀ အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိရမည်။ (0000-280000) ဂ) လူမှုဝန်ထမ်း(၅) အခြေခံပညာအထက်တန်း ၁၁၁နေရာ

အောင်မြင်ရမည်။ (လစာနှုန်း ၁၆၂၀၀၀-|ooo|2000) ယာဉ်မောင်း(၅) အခြေခံပညာအလယ်တန်း (လစာနှုန်း ၁၆၂၀၀၀-အဆင့်၊ ယာဉ်မောင်း လိင်စင်(ခ) ရှိပြီး ၂၀၀၀-၁၇၂၀၀၀) ကျွမ်းကျင်စွာ မောင်းနှင်

နိုင်သူ ဖြစ်ရမည်။ အစောင် ရေးတတ်/ ဖတ်တတ်ရမည်။ (လစာနူန်း ၁၄၄၀၀၀ ၂၀၀၀-၁၅၄၀၀၀)

သန့်ရှင်းရေးအကူ ာတ်/ ဖတ်တတ်ရမည်။ (လစာနူန်း ၁၄၄၀၀၀ ၂၀၀၀-၁၅၄၀၀၀)

ရေးတတ်/ ဖတ်တတ်ရမည်။ ဆ) လုပ်သား (လစာနှန်း ၁၄၄၀၀၀ ၂၀၀၀-၁၅၄၀၀၀)

၊ အသေးစိတ်အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန website ဖြစ်သော vww.dsw.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သတ်မှတ်အရည် ချင်းနှင့်ကိုက်ညီသူများသည် လျှောက်လွှာများကို လူမှုဝန်ထမ်းဦးစီးဌာန၊ းချုပ်/ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင် လူမှုဝန်ထမ်းရုံးများနှင့် လူမှုဝန်ထမ်း ဦးစီးဌာန website – www.dsw.gov.mm တွင် ရယူနိုင်ပြီး (၂၄–၈–၂၀၂၃)ရက် နေ့မှ (၁၅-၉-၂၀၂၃)ရက်နေ့အတွင်း လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြညာအပ်ပါသည်။

"ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း"

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁)ရပ်ကွက်၊ မြို့သစ် း၊ အမှတ်-ခ/(၁၁၉)ရှိ ခြောက်လွှာ(ခြေရင်းခန်း) တိုက်ခန်းတစ်ခန်းနှင့် , ပင်းတိုက်ခန်းနှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်အရပ်ရပ် အားလုံးတို့အာ သင်းတိုကိုခရုံးရှိနှင့်သက်ဆုံငယ်ညှိ လက်ရှိပိုင်ဆိုင်ပြီး၊ တရားဝင်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း၊ အရှုပ်အရှင်း ကင်းရှင်းကြောင်း ဝန်ခံကတိပြညူ ဒေါ်အေးသန္တာဦး (၁၂/စခန(နိုင်)ဝ၆၆ဝ၇၅) တီမှ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သူ ဦးဟိန်းသီဟသန့် (၁၂/ကမော(နိုင်)ဝဂု၆၈၆၂) က အပြီးအပိုင်လွှဲပြောင်းဝယ်ယူရန် စရန်ငွေပေးချေထားပြီးဖြစ်ပါသည်၊ ဝက်ပါ အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ ပိုင်ရေးဆိုင်ခွင့်ရှိသူမည်သူမဆို ဤကြော်ငြာပါသည့်ရက်မှစ၍ (၇)ရက်အတွင်းခိုင်လုံသောစာချုပ်စာတမ်းမူရင်း . ကျဉ်လွန်ပြီးနောက်ပိုင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာ အပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်စုစုခိုင် (LL.B, D.B.L, D.I.L) ဒေါ်ခင်စောသိန်း (LL.B) ဘရားလွှတ်တော်ရှေ့နေ (စဉ်–၁၁၅၅၃) တရားလွှတ်တော်ရေ့နေ (စဉ်–၁၃၂၈၆) တိုက်(၁၀/၁၂)၊ ပထမထပ်၊ အခန်း(၁၀၄/H)၊ ၃၅–လမ်း(အောက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၉-၇၃၀၂၆၁၉၉၊ ၀၉-၄၄၃၀၂၆၁၉၉

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 34W/67390 Honda Click 125 ယာဉ်လက် ဝယ်ရှိသူ ဦးယုံမြင့်၁၃/လရန ဝထရှညူ မူးလုံမြင့်၁၃/လေရြ (နိုင်)ဝ၉၅၆၄၉ က (ကမ–၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေး လျှောက်ထားလာပါသည် ကန့်ကွက်လိုပါက ခိုင်လုံသေ ထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ရက် ၃၀ အတွင် အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင်လာရောက် ကန့်ကွက်နိုင်ပါ သည်။ ကညန၊ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 62W/89085, .uojia 110 ယာဉ်လက်ဝယ်ရှိသူ ကိုဇင်ကိုနိုင် ၇/ရတနု(နိုင်) ၁၄၂၆၀၅ က (ကမ–၃)ပျောက်ဆုံး ၍ မိတ္တူထုတ်ပေးရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါ ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့် ရက်မှ ရက်၃၀ အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လ ရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ခရိုင်ရုံး(ပြည်)ပြည်မြို

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း (Expression of Interest Invitation)

DII မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်ရောင်း)သည် မန္တလေးတိုင် ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ရွာ အနောက်(၂)မိုင် (၅)ဖာလုံ အကွာ အင်ရောင်းကျေးရွာ အနီးတွင်တည်ရှိပြီး စက်ရုံရှိ တစ်ခါသုံးဆေးထိုးအပ် ထုတ်လုပ်ရေးဌာနတွင် "တစ်ခါသုံးဆေးထိုးအပ်အပါအဝင် Medical Device မျိုးစုံ (Syringes, Infusion set, Medical Mask, N 95 Mask, Gown nspection Suit, etc;) အား Original Equipment Manufacturer (OEM) စနစ်ဖြင့်ဆောင်ရွက်ခြင်းနှင့်ဆေးဝါးနှင့်ဆိုင်သောအခြားစီးပွားရေးလုပ်ငန်းများ အား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း" အတွက် အစိုးရနှင့်ပုဂ္ဂလိက(PPP)ပူး ပေါင်းဆောင်ရွက်ရန်စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EoI) နှင့် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အဆိုပြုလွှာ(Reques for Proposal – RFP) များကို အောက်ပါအတိုင်း ထပ်မံ ဖိတ်ခေါ်အပ်ပါသည်– EoI,RFP စတင်ရောင်းချမည့် - ၂၈-၈-၂၀၂၃ရက် (ရုံးချိန်အတွင်း) ရက်နှင့်အချိန်

EoI,RFPပိတ်မည့် ရက်နှင့်အချိန်

- ၂၈-၉-၂၀၂၃ရက် (၁၆:၀၀နာရီ) www.industry.gov.mm Myanmar Ministry of Industry

လျှောက်လွှာပေးသွင်းရမည့်နေရာ မြန်မာ့ဆေးဝါးလုပ်ငန်း၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇) နေပြည်တော်၊

Jii အသေးစိတ်သိရှိလိုပါက ရုံးဖုန်း -၀၆၇-၃၄၀၈၁၄၀၊ ၀၆၇-၃၄၀၈၃၇၀ Email- pfimoi2018@gmail.com, pfinoi@gmail.com သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတ် မြန်မာ့ဆေးဝါးလုပ်ငန်း

အစုရှယ်ယာလျှော့ချကြောင်း ကြေညာခြင်း

WONDERFUL APPAREL CO., LTD ဒါရိုက်တာအဖွဲ့ ဝင်များ၏ ၁၉-၈–၂၀၂၃ ရက်တွင် ကျင်းပပြုလုပ်သော အထူးအစည်းအဝေးဆုံးဖြတ်ချက် အရ လက်ရှိ Capital Total Paid up (3,699,000) မှ Capital Total . Amount Paid (2,484,000) သို့ ရှယ်ယာလျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်း အများသိစေရန် ကြေညာလိုက်သည်။

> Wonderful Apparel Co., Ltd Managing Director

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၄ က်အိမ်ရာ၊ ကုန်းဘောင်လမ်း၊ တိုက်အမှတ်(၂၅)၊ အခန်းအမှတ်(၀၀၄) ရပ်ဂျွက်အိမ်ရာ၊ ကုန်းဘောင်လမ်း၊ တိုက်အမှတ်(၂၅)၊ အခန်းအမှတ်(ဝဝ၄)၊ မြေသီထပ် တိုက်ဆုံနှဲနှင့် ယင်းပိုက်လန်းအတွင်းရှိ အကျွိုးမ်ားချင့်အားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြခွင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စုပေါင်းပိုင် အဆောက်အဆုံ ပိုင်ဆိုင်နှင့်မှတ်ပုံတင်စာအုပ်အမည်ပေါက် ဒေါ်ခြင်မြင့်စင် ၁၇ ရကုန (နိုင်) ဝသု၃၅၀မှ တရားဝင်ပိုင်ဆိုင်ပြီး အရုပ်အရှင်းကင်းရှင်းကြောင်းနှင့် ရောင်းချပိုင်နှင့်ရှိကြောင်း ဝန်နကတိပြုပြောဆိုသဖြင့် ကျွန်ပ်၏စိတ်ဆျော်မြီသွ ဒေါ်ခင်နေရှိ ၁၂/၁၈နှန် စနန်တတိပြုပြောဆိုပြင့် ေးထားပြီးမြစ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက် စ၍ ခုနစ်ရက်အတွင်း ခိုင်မာသော အထောက်အထားမှုရင်းများနှင့်တကွ ကျွန်ုပ် ထံ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်

လွှဲအပ်ညွှန်ကြားချက်အရ– ဦးမြင့်ထွန်း(LL.B)၊ အထက်တန်းရှေ့နေ (စဉ်–၄၉၅၇၅) ဖုန်း-<u>၀၉-၄၂၃၇၂၅၅၂</u>၀

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 2G/2002 AUMARK II, L/T-03, Ligh Truck (4x2) ယာဉ်လက်ဝယ်ရှိသူ ဦးနေမျိုးထွေး ၉/မဟမ(နိုင်) ၀၂၂၃၇၉ က (ကမ–၃)ပျောက်ဆုံး ၍ ဓိတ္တူထုတ်ပေးရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါ များဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြ

ကညန၊ ခရိုင်ရုံး ဘာင်ပိုင်း)၊ မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 4P/9541 DAIHATSU HIJET S210P. Pic Up (4x4)R ယာဉ်လက်ဝယ်ရှိသ ၅/ဆလက(နိုင် ဦးဝင်းအောင် ၁၄၄၅၅၃က (ကမ–၃)ပျောက်ဆုံ မတ္တူထုတ်ပေးရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါ က ခိုင်လုံသော အထောက်အထာ များဖြင့် ကြော်ငြာသည့်ရက်ရှ ရက် ၃၀ အတွင်း အောက်ဖော်ပြပ ရုံးသို့ လူကိုယ်တိုင်လာရောက် ာန့် ကွက်နိုင်ပါသည်။

__ ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 45W/76706 Yin Anbo–125, M/C ယာဉ်လက် ဝယ်ရှိသူ ဒေါ်လဲ့ဝင်းဖြူပြာ ၉, မနမ(နိုင်) ၁၀၄၄၇၆က (ကမ-၃) ပျောက်ဆုံး၍ . ဓိတ္တူထုတ်ပေ လျှောက်ထားလာပါသည် ကန့်ကွက်လိုပါက ခိုင်လံသေ အထောက်အထားများဖြင့် ကြော်ငြ: သည့်ရက်မှ ရက် ၃၀ အတွင် အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ သည်။ ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၄၃ယ/၉၁၄၄၇ Honda သင်္---လက်ဝယ်ရှိသူ ဦးဝင်းမာ ၂, မနတ(နိုင်)ဝ၄၀၆၁၉က (ကမ-၃) ---ကက်ဆုံး၍ မိတ္တူထုတ်ပေး ---ကပါသည်၊ Honda Scoopy 110 ယာဉ် လက်ဝယ်ရှိသူ ဦးဝင်းမာ ၉, လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက ခိုင်လုံသေး စထောက်အထားများဖြင့် ကြော်ငြ: သည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ

ကညန၊ ခရိုင်ရုံ (မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြိ

အစည်းအဝေးအကြောင်းကြားခြင်း

CONFORMITY & Crystal Clean Co.,Ltd. သည် မတည် ငွေရင်းလျှော့ချခြင်းအား အစုရှယ်ယာရှင်များ၏ အတည် အောက်ပါအစီအစဉ် ပြုချက်ရယူမည့်အစည်းအဝေးကို အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းအကြောင်းကြားအပ် ပါသည်။

ကျင်းပမည့်နေ့ ရက်၊ အချိန် – ၂၀၂၃ခုနှစ် ဩဂုတ်လ ၂၇ ရက် နံနက် ၁၀:၀၀နာရီ

ကုမ္ပဏီရုံးခန်း ကျင်းပမည့်နေရာ . ဒါရိုက်တာအဖွဲ့

ငြင်းချက်ထုတ်ရန်သမ္မာန်စာ (တရားမကျင့်ထုံးဥပဒေအမိန့် - ၅ ၊ နည်းဥပဒေ - ၁ နှင့် ၅) တောင်ငူမြို့နယ်တရားရုံးတော်၌ ၂၀၂၃ - ခုနှစ် ၊ တရားမကြီးမှုအမှတ် ၁၁၃

ဦးကြည်ဝင်း နှင့်

သင့်အပေါ်၌ ဒေါ်အေးဒေ းဝင်းက " ပဋိညာဉ်အတိုင်းမှတ်ပုံတင်အ • ဝယ်စာချုပ်ချုပ်ဆိုပေးစေလိုမူ" လျှောက်ထားစွဲဆိုသည်ဖြစ်၍ သင်ကိုယ်တို ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပ ပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရွေ့နေနှင့်ဖြစ်စေ၊ ၂၇၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက် (၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁ရက်) မွန်းမတည့်မီ ၁၀:၁၀ နာရီအချိန်တွင် အထက်အမည်ပါသူ့ တရားလို၏အဆို လွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင် အထက်ပ လွှဲ့သည် ဟုနေရှိျိုးသေးရှိ ရုံးစေသည့် လေးချော်ကိုချေညာ ၎င်းချော်များကို နေရက်တွင် သင်လောရောက်ပျက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှု့လိုသည့် စာရွက်စာတမ်း များနှင့်သင်က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ် ရှေ့နေလက် တွင်ထည့်အပ်လို့က်ရမည်။ သင့်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီ

ားရက်က တင်းသွင်းရမည်။ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ နိုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(ညီနေဝင်းဇင်) ကွဲဖက်မြို့နယ်တရားသူကြီး (၂) တွောင်ငူမြို့နယ်တရားရုံး

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွဂ ပြည်တော်အေးလမ်း၊ အမှတ်(၉၅)၊ စတုတ္ထထပ်၊ (၄)လွှာ (လမ်းမှတိုက်သို့ မျက်နှာမူလျှင်ဘယ်ဘက်)၊ အကျယ်အဝန်း(၁၂ပေခွဲ၊ ပေ ၅၀) ရှိ တိုက်ခန်း အပါအဝင် ၎င်းတိုက်ခန်းနှင့်သက်ဆိုင်သော အကျိုးခံစားခွင့်အရပ်ရပ်အားလ တို့အား အဆက်အစပ်စာချုပ်ဖြင့်ဝယ်ယူပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း အဆိုပြုသူဦးဟန်မင်းစိုး ၁၂/ဥကတ(နိုင်)၁၅၉၆၄၃ ထံမှ ကျွန်တော် ဦးဝင်းလှိုင် ၁၄/ပသန (နိုင်) ၁၅၁၆၂၆က ဝယ်ယူရန်အတွက် စရန်ငွေပေးချေထားပြီ ဖြစ်ပါသည်။ အဆိုပါအရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်ထံသို့ စာရွက် , ၁တမ်းအထောက်အထားမူရင်းများဖြင့် ယနေ့မှစ၍ခုနှစ်ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်သွားပါက အရောင်းအဝယ်ကိစက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးဝင်းလှိုင် ၁၄/ပသန(နိုင်)၁၅၁၆၂၆ အမှတ်(၆/က)၊ ဈေးရပ်တန်းလမ်း၊ ၅ရပ်ကွက်ပုသိမ်မြို ဖုန်း–ဝ၉–၄၅ဝဝ၃၈၉၁၅

အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၈၃)ရပ်ကွက်၊ နာလမ်း၊ မြေကွက်အမှတ် (၈၁၆)၊ မြေကွက်အကျယ်အဝန်းပေ(၄ဝx၆ဝ)၊ လှမြင့် အမည်ပေါက် ပါမစ်မူရင်းနှင့် ၎င်းပေအကျယ်အနက်မှ ခွဲခြမ်းစိပ်ဖြာ သော (၁၀ x ၆၀) ပေ ပေါ်ရှိ လုံးချင်း အိမ်အပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်အားလုံးတို့ကို ဆက်စပ်စာချုပ်မှုရင်းများနှင့် င ပိုင်ဆိုင်ပြီး လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသူ ဦးသန်းလှိုင် တရားဝင်လက်ဝပ ပုင်ဆိုင်ပြီး လွှဲပြောင်းနေရာင်းချိပုင်ခွင့်ရှိသူ ဦးသန်းလှုင် (၇/ကတခါနဲင်) ၁၆၉၉၂၁) ခေါ်လုံလုံဝင်း (၁၂/ဗဟန(နိုင်)၀၁၃၅၄၉) ခေါ်ဝင်းလုံဝါ (၁၂/ဒဂတ (နိုင်)၀၅၇၄၂))တို့ထံမှ ကျွန်ုပ်၏ ဗိတိဆွေ ခေါ်သွယ်သွယ်ထွန်း (၁၂/ဒဂတ(နိုင်) ၁ဝ၄၆၀၀)က ၂၂-၈ ၂၀၂၃ရက်တွင် အပြီးအပိုင်ပယ်ယူပြီး ဖြစ်ပါသည်။ ယနေ့မှစ၍ အထက်ပါ အိမ်ခြံမြေ၏ပိုင်ရှင်သည် ဒေါ်သွယ်သွယ်ထွန်း (၁) ဦးတည်းသာဖြစ်ကြောင်း အများသိစေရန် ကြေညာအုပ်ပါသည်။

ဒေါ်သွယ်သွယ်ထွန်း ၏ လွှဲအပ်ညွှန်ကြားချက်အ ဒေါ် ဇင်ဝေထွန်း (LL.B) အထက်တန်းရှေ့နေ စဉ် (၃၅၈၉၄) ဖုန်း – ၀၉– ၄၂၁၀၉၁၅၈၈၊ ၀၉– ၇၅၉၆၉၇၅၉၈

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 74W/84977 FVS DAZZ-110, M/C ယာဉ်လက် ဝယ်ရှိသူ Moon Princess Co. Ltd. _ က(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထာ ကြော်ငြာသည့်ရက်မှ များဖြင့် ရက် ၃၀ အတွင်း အောက်ဖော်ပြပ လူကိုယ်တိုင်လာရောက် ရုံးသို့ ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မြိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် CC/2519 Tovota Mark II GX110, Sallo ယာဉ်လက်ဝယ်ရှိသူ ဒေါ်စုရီအေး ၉/မထလ (ဒိုင် ၁၇၁၁၀၈ က (ကမ-၃)ပျောက် ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါ က ခိုင်လုံသော အထောက်အထာ ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြ လူကိုယ်တိုင်လာရောဂ ရုံးသို့ . ကန့်ကွက်နိုင်ပါသည်။

(မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့

ငြင်းချက်ထုတ်ရန်သမ္ဗန်စာ တရားမကျင့်ထုံး ဥပဒေအမိန့် - ၅ ၊ နည်းဥပဒေပုဒ်မ -၂၀(၁) မြောက်ဥက္ကလာပမြို့နယ်တရားရုံးတော်၌ ၂၀၂၃ ခုနှစ်၊ တရားမကြီးမှုအမှတ် - ၄၉

ဒေါ် နန်းလီလီဝင်း (၎င်း၏အခွင့်ရ ကိုယ်စားလှယ်ဒေါ်ဝင်းမင်းသန်း)

(တရားလို) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် 3/၁၊ (၃၁)လမ်း၊ (၁၀)ရပ်ကွက် နေ တရားပြိုင်ဒေါ်စုစုလတ် သိစေရမည်။ သုံးများ (၃)) (မေး၊ (၃)) (မေး) အော်မြေး) သင့်အပေါ်၌ တရားလိုက "အိမ်နှင့်မြေအရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေလိုမှု"နှင့် လျှောက်ထားခွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုပ် ဖြစ်စေ၊ သို့တည်းမဟုတ် ၄င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကား အရင် ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်၊ရုံးအခွင့်အမိန့်ရရှေ့နေဖြစ်စေ ရုတ်ကို ဧချပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်၊ ရုံးအွင်အခန့်ရရေ့နေဖြစ်စေ သို့တည်းမဟုတ် ၄င်းအမှုနှင့်စပ်ဆိုင်သည့် အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက် ၄င်းရှေ့နေနှင့်ပါ၍ဖြစ်စေ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ (၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်) မွန်းမတည့်မီ ၁၁ နှာရီတွင် အထက်ကအမည် ရေးသားပါရှိသူတရားပြိုင်မှ တရားလို၏စွဲဆိုချက်ကို ထုခေ့ ရှင်းလင်းရန် ရုံးသို့လာရောက်ရမည်။ ၄င်းအပြင် သင်သိစေရမည်မှာ အထက်က ဆိုခဲ့သည့်ရက်တွင် သင်မလာရောက်မျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက် ဆုံးသည့်ရှိကတိုင် သမေးတရေးကျက်ကျားမှုလို့ သင့်ကွယ်ရတွင် ပညာများကို များကို ထုတ်ပေးလိမ့်မည်။ ၄င်းအပြင် တရားလိုက ကြည့်ရှာလိုသည့် စာချုပ် စာတစ်းများနှင့် သင်ကထုချေတင်ပြအမှီပြလိုသည့် စာချုပ်စာတစ်းအစရှိသည် တို့ကို သင်နှင့်အတူ ယူဆောင်လာရမည် သို့မဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေ လက်တွင်ထည့်အပဲလိုက်ရမည်။ သင်ကထုချေလွှာတင်သွင်းလိုလျှင် အမှု

ဆိုင်မီလေးရက်က တင်သွင်းရမည်။ -------၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် မှတ်ရေးထိုးပေးလိုက်သည်။

မြို့နယ်တရားသူကြီး မြောက်ဥက္ကလာပမြို့နယ်တရားရုံး

ကန့် ကွက်နိုင်ကြောင်းကြေညာခြင်း

သာကေတမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်–၃(ရန်ပြေ) ηန်ပြေ(ဂု)လမ်း၊ မြေကွက်အမှတ်–ဂု၆ (က+ခ)၊ ဒေါ်လှခင်အမည်ပေါက် ဧရိယ ဘုရန်းပေ (၂၄၀၀) အနက်မှ တရားဝင် မခွဲမစိတ်ရသေးသော ခေါင်းရင်းဘဂ ခြမ်း၊ အကျယ်အဝန်းပေ (၂၀ x ၆၀) ရှိ နှစ် (၆၀) ဂရန်မြေကွက်နှင့် ယင်း မြေကွက်ပေါ်ရှိ အိမ်အပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ရောင်းခု ျောင်းသည်။ ပိုင်ခွင့်ရှိကြောင်း အဆိုပြသူ ဦးလုပ်ငင်း(၁/သကတ(နိုင်)စင့်ရှာ(၃၁)ထိမှ ကျွနိုင် ၏မိတ်ဆွေကအပြီးအပိုင်ဝယ်ယူရန်အတွက်ရောင်းဖိုးငွေ၏တစ်စိတ်တစ်ဒေသ ကိုပေးချေတားပြီးဖြစ်ပါသည့်။ အရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်လိုပ် ကိုကေရွေယားများများသည်။ အရေးမှားအပ်အပွဲပောကာ ၍ ကန္ဒက္ခိုက်လုပ် က ခိုင်လုံသောစာချုပ်စာတစ်းမူရင်းများဖြင့် ယနေ့မှစ၍ (၁၄)ရက်အတွင်း လူ ကိုယ်တိုင်ကျွန်ုပ်ထံ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း လာရောက်ကန့်ကွက်ခြင်းမပြုပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကိစ္စပြီး မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါ သည်။ လွဲအပ်ညွှန်ကြားချက်အရ-

ေးပြီမိုးရှမိုးစုရည် (LL.B.,D.B.L.,D.I.L,D.M.L) တရားလွှတ်တော်ရှေ့နေ အမှတ်-၅၈၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို

ဖခင်အမည်မှန်

ဟင်္သာတမြို့၊ အမှတ်(၁ အထက Grade-12မှ မအေး မြတ်မွန် (ကျောင်းဝင်အမှတ် _ -၃၄၅၄၃)၏ ဖခင်အမည်မှန်မှာ ဦးချစ်ကိုကို ၁၄/ဟသတ(နိုင်) ၂၅၆၂၃၅ ဖြစ်ပါကြောင်း။

ဦးချစ်ကိုကို

မိခင်အမည်မှန်

ဦးရဲမင်းထွန်း၏ ဟင်္သာတမြို့၊ အမှတ်(၆) အထက Grade-12မှ မောင်မျိုးမင်းသန့် (ကျောင်းဝင်အမှတ်–၅၉၆) မိခင်အမည်မှန်မှာ ဒေါ်စိုးစိုးနီ ၁၄/ ဟသတ(နိုင်) ၂၁၀၅၄၇ ဖြစ်ပါ ကြောင်း။ ဒေါ်စိုးစိုးနီ

အမည်ပြောင်း

ဦးဖုန်းမြင့်-ဒေါ် ဧာဧာလင်း ကို့၏သား ဟင်္သာတမြို့၊ အမှတ် အထက Grade-2 ္, မာယက Grade-2 မှ မာင်ဉာဏ်လင်းထက် (ကျောင်း င်အမက် " ် ဝင်အမှတ်-ဝ၂၈၅)အား မောင်ဇင် ဝင်အမှတ်-ဝ၂၈၅)အား မောင်ဇင် ကိုအောင် ဟု ပြောင်းလဲခေါ်ဆိုပါ

မောင်ဇင်ကိအောင်

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် AMANDIA SMB-01 MICRO BUS (4x2)(L) ယာဉ်လက်ဝယ်ရှိသူ ဦးစွမ်းထက်အောင် ၈/ဂဂန(နိုင်) ၁၈၆၁၁၁က (ကမ-၃)ပျောက် ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါ က ခိုင်လုံသော <u>အ</u>ထောက်အထား က ခုင်လုံသော အထောက်အထား များဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ လူကိုယ်တိုင်လာရောက် ရုံးသို့ . ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(ပခုက္ကူ)

ကန့် ကွက်နိုင်ပါ ကြောင်း
ရန်ကုန်တိုင်းစသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၄၅)၊
လူနေရပ်ကွက်အမှတ်(–)၊ ဗိုလ်ရှိ(၁)လမ်း၊ မြောကွက်အမှတ်(၉၇၇)၊ အကျယ်အဝန်း(၄၀ပေ× ၆၀ပေ)
(၀.၀၅၅၈က)ရှိ ဦးသန်းထိုက်အောင်(၂/ လကန(နိုင်)၀၅၁ (၆၉)အမည်ပေါက်နှစ်(၆၀)ဂရန်မြောကွက်
နှင့် ယင်းမြောကွက်ပေါ် ရှိအဆောက်အဦးအပါအဝင် အကျိုးစံစားခွင့်အရုပ်ရပ်အားလုံးတို့ကို အဆိုပါ
အမည်ပေါက်သူထဲမှ ကျွန်ုပ်တို့ ၏ ဖိတ်ဆွေက ဝယ်ယူရန်အတွက် စရုံငွေပေးချေထားပြီးဖြစ်ပါသည်။
အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထဲသို့ တရားဝင်ခိုင်လုံသောစာရွက်စာတစ်း
အထောက်အထားမှ ရင်းများဖြင့် ယနေ့မှစ၍(၅)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။
ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။

ဦးဖော်မျိုးနိုင် LL.B, D.B.L လွှဲအပ်ညွှန်ကြာချက်အရ_ ဦးတင်ကိုလှိုင် အထက်တန်းရှေ့နေ (စဉ်–၄၅၆၅၃) အထက်တန်းရှေ့နေ (စဉ်–၅၀၅၅၂) အမှတ်(၇၂)၊ မြေညီထပ်၊ ငမိုးရိပ်(၁၀)လမ်း၊ အပိုင်း(၄)၊ ငမိုးရိပ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း – ၀၉၂၅၀၂၉၀၇၁ေ ၊ ၀၉၄၂၁၁၂၀၃၄၇

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

နေပြည်တော်၊ ဥက္ကာရသိရိမြို့နယ်၊ ဉာဏဒီပရဝ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (၁¹⁰/ဥက္ကာရသိရိတောင်ရပ်)၊ မြေကွက်အမှတ်(ဥ-၅၈၂၉)၊ အကျယ်ပေ(၁၀၀သဝဝ)၊ ၏ယာ(၀၂၂၉)ရှိ နှစ်(၃၀)ဂရန်မြော့က်နှင့် ယင်းမြေကွက်ပေါ်ရှိ အဆောက်အဆုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်ကို လက်ရောက်ပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူ ဂရန်အမည်ပေါက် ပိုင်ရှင် ခေါ်စိုးစိုးအေး (၁၁) ဦးငွေလိုင် (၁၂)မဂတ(နိုင်)ဝ၃ဝ၂၆၃)ထဲမှ ကျွန်ပိစ်မိတ်ဆွေဖြစ်သွာက ဝယ်ယူရန် စရန်ငွေ ပုလျှင် အေးစုးစုးအေး ကျီး ဥာင်ပွေးပုံ ပြုများကြန်လျှင်လုပ်လုပ်လျှင် ကျွန်ပစ်မေးဆွေဖြစ်သူက ပယ်ယူရန် စာရနှင့ တစ်စိတ်တစ်ဒေသကို ပေးချေပြီးဖြစ်ပါသဖြင့် ကန်ကွက်လိုပါက တရားဝင်ခိုင်လုံသော မြေပိုင်ဆိုင်မှုစာရွက်စာတခါ အထောက်အထားမှရင်းများဖြင့် ဤကြေညာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ပိထဲသို့ လာရောက်ကန့်ကွက်နိုင် ပါသည်။ သတ်မှတ်ရက်ကျော်လွန်သည်အထိ ကန့်ကွက်မည့်သူမရှိပါက ဤအရောင်းအဝယ်ကို ဥပဒေနှင့်အညီပြီးဆုံး သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

သွားမညျဖစကြောင်း အများသစေရန အသပေးကြေညာအပပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်သောစင်ချစ် (LLB) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၃၂၃၆/၂၀၁၇) အမှတ်(၂၆၆၁)၊ ဒေါနလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ပုဗ္ဓသိရှိမြို့နယ်၊ နေပြည်တော် ဖုန်း – ၀၉-၄၃၁၁၂၂၄၀၊ ၀၉-၆၉၇၈၁၆၆၀၀

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ဥတ္တရသိရိမြို့နယ်၊ စဝနသိဒ္ဓိရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (၁/ဥတ္တရသိရိမြောက်ရပ်)၊ မြေကွက် မှတ် (ဥ-၆၄၆၁)၊ အကျယ်ပေ(၈၀၁၈၀)၊ ဧရိယာ(၀.၁၄၆)၈ကရှိ ဦးအောင်ကိုကို (၁၁) ဦးတင်မောင် (၇/ထတပ (နိုင်) အမှတ (၉-၆၄၆)။ အကျယပေ(စဂဏဝ)၊ ဧရယာ(၀.၁၄))ဧကရ ဥးအောငကူကု (တ) ဥးတာမောင (၇/ထတပ (နင) ဝ၇၁၁၁)အမည်ဖေါက် နှစ်(၃၀)ဂရုန်မြောကွက်နှင့် ယင်းမြောကွက်၏ အာကျွန်အားခွင့်အရစ်ကိုတယ်ယူထားမြိုး လက်ရောက်ပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူဟုဆိုသူ ဒေါ်လှယဉ်ဖ(ဘ)ဦးသိန်းတန် (၁)မဂတ(နိုင်)ဝဝ၂၄၇၆)ထံမှ ကျွန်ုပ်၏ စိတ်ဆျော်စိုသုံက ဝယ်ယူရန်စရန်ငွေတစိစိတ်တစ်ဒေသကို ပေးချေပိုးဖြစ်ပါသဖြင့် ကုန်ကွက်လိုပါက တရားဝင်ခိုင်လုံ သော မြေပိုင်ဆိုင်မှုစာရွက်စေတာင်း အထောက်အထားမူရင်းများဖြင့် ဤကြေညာပါသည့်ရက်မှစ၍ ၁၄ရက်အတွင်း ကျွန်ုပ်ထဲသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်နေ့ကျော်လွန်သည့်အထိ ကန့်ကွက်မည့်သူမရှိပါက ဤ အရောင်းအဝယ်ကို ဥပဒေနင့်အညီပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိ ပးကြေညာအပ်ပါသည်။

်။ လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်မေသဇင်ချစ် (LL.B)၊ တရားလွှတ်တော်ရှေ့နေ (စဉ်–၁၃၂၃၆/၂၀၁၇) အမှတ် (၂၆၆၁)၊ ဒေါနလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ပုဗ္ဗသိရိမြို့နယ်၊ နေပြည်တော် ဖုန်း – ဝ၉ ၄၃၁၁၂၂၄၀၊ ဝ၉–၆၉၇၈၁၆၆ဝဝ

ငြင်းချက်ထုတ်ရန်ဆင့်စာ (တရားမကျင့်ထုံးဥပဒေအမိန့် -၅၊ နည်းဥပဒေ -၂ဝ) ဗိုလ်တထောင်ခရိုင်တရားရုံးတော်၌ ၂၀၂၃ ခုနှစ်၊ တရားမကြီးမှုအမှတ်– ၂၃

နှင့် ဒေါ်တင်တင်လှ

၁။ ဒေါ်ဒီးလဲနဝါးမိ ၂။ ဒေါ်စန္ဒ၁ဝင်း (တရားလို) (တရားပြိုင်များ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်း မှတ်–၂၀၉နေ (၁)တရားပြိုင် ဒေါ်ဒီးလဲနဝါးဇ်နှင့် (၂)တရားပြိုင် ဒေါ်စန္ဒ၁ဝင်း ယခုနေရပ်လိပ်စာမသိသူ)တို့ သိစေရမည်။

သင်တို့အပေါ်၌ တရားလိုက "ငွေကျပ်သိန်း၃၀၀ရလိုမှု" လျှောက်ထားစွဲဆို ပည်ဖြစ်၍ သင်တို့ကိုယ်တိုင်ဖြစ်စေ၊ ၄င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့် ခရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့် ဖြစ်စေ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (၁၃၈၅ ခုနှစ် ဝါခေါင်လပြည့်ကျော် ၅ ရက်) မွန်းမတည့်မီ (၁၀:၀၀)နာရီတွင် အထက်က အမည်ရေးသားပါရှိသူ ာရားလို၏ စွဲဆိုချက်ကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းပြင် သိစေရမည်မှာ အထက်ကဆိုခဲ့သည့် နေ့ရက်တွင် သင်တို့မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်တို့ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင်တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်တို့က . ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်း အစရှိသည်တို့ကို သင်တို့နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင့်တို့ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့်အဝ်လိုက်ရမည်။ သင်တို့က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီ လေး ရက်က တင်သွင်းရမည်။

၂၀၂၃ ခုနှစ်၊ဩဂုတ်လ ၂၁ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လဂ ရေးထိုး ထုတ်ပေးလိုက်သည်။ (သင်းမြမြစိုး)

ဒုတိယခရိုင်တရားသူကြီး(၃) ဗိုလ်တထောင်ခရိုင်တ<u>ရားရုံး</u>

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက် ကွင်း/အကွက်အမှတ်နှင့်အမည်-၁၆-E/နန်းတော် ကိုးရပ်၊ ဦးပိုင်အမှတ်-၃^က၊ ဧရိယာ ၁၉ ဒသမ ၇၉၇ ဧကအနက်မှ ဧရိယာ ဂ ဒသမ ၀၂၃ ဧကရိုမြေကွက်နှင့် အဆိုပါမြေကွက်ပေါ်တွင်ဆောက်လုပ်ထားသေ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ(၄)လမ်း၊ အမှတ်(၁၀၂၆)ဟုခေါ်တွင်သည် နေအိမ်အဆောက်အအုံ အပါအဝင်အကျိုးခံစားခွင့် အရပ်ရပ်အားလုံးတို့က ဥးတနဘုန္ဒရန ၁၂/လသန(နင)ဝ၀၅၁၆၉ မှ လွှဲပြောင်းရောင်းချငွ်ရှိပြောင်း ဝန်ခံချက်အရ ကျွန်ုပ်၏မိတ်အေဖြစ်သည့် ဦးကြည်လှင်(ဘုံဦးမျိုးမြှင့် ဂ/ပခန(နိုင်)ဝ၆၀၄၄၂ မှ တရားဝင်ဝယ်ယူရန်အတွက် ၂၃-၈-၂၀၂၃ ရက်နွဲပဲ "နှစ်ဦးသဘောတူ နေအိမ်နှင့် အောက်ခံမြောက္ခက် အရောင်းအဝယ်စရန်ပေ ကတ်စာချုပ်"ဖြင့် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်သောကို ပေးချထားပြီ ၂၄ ၁၂.၂၈၄ နေသန် ၁၈ ၁၈ ၁၈ ၁၈ ၁၈ ၁၈ ၁၈ ကတ်စာချုပ် ဖြင့် ရောင်းမုံးမွေ၏ တစ်စတတ်စခေသကို ပေးချယားမြီး ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ (၇)ရက် အတွင်း ပိုင်ဆိုင်မှုစာရွက်တတမ်း အထောက်အထားမူရင်းများဖြင့် ကျွန်ုပ်တို့ ထံသို့ဖြစ်ဝေ၊ ကျွန်ုပ်၏မိတ်ဆွေများထံသို့ဖြစ်စေ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက -ရာင်းအဝယ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင် ဥပဒေနှင့်အညီ အ ဓများသိစေရန် ကြော်ငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးကိုကိုလွင်(LL.B) တရားလွှတ်တော်ရှေ့နေ စဉ်–၈၃၅၄(၂–၁၀–၂၀၁၂) အမှတ်(၃/၁၅၂/B)၊ ဝဿဝတီလမ်း၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး(၂)၊ ပဲခူးမြို့။ ဖုန်း-୦၉-၇၈၉၇၈၉၉၉၇၊ ୦၉-၄၄၂၅၄၄၂၅၂

ကန့်ကွက်နိုင်ကြောင်းအများသိစေရန် ကြေညာခြင်း

ကန့်ကွက်နှင်ကြောင်းအများသိစေရနဲ့ ကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး။ ဒဂိုဖြဲ့သစ်(တောင်ပိုင်း)မြို့နယ် ၅၄ ရပ်ကွက် သစ္စာလမ်း အမှတ်(ဂုဌာ/ဂျာ) ဒေါ်တွင်သည့် ဦးမြသန်း အမည်ပေါက် နှစ်(၆၀) ဂရန်မြေအမျိုးအစားအကျယ်အဝန်းပေ (၂၁)၆၀) အနက်မှ တရားဝင်မခွဲစိတ်ရသေး သည့် ပေ(၁၀)၆၀) အမှတ် (ဂုဌာ/ဓ) နှင့် ကစ်လျက်)အကျယ်အဝန်းရှိမြောကွက်နှင့် ဆရပ်ရပ်အားလုံးကို အရပ်ကတ်စားချုပ်ရှားဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့သူ ဒေါ်ကော် ၁) (မဟန်(နိုင်)၆၀)(၁၉၄ မှ အရုပ်အရှင်းကင်းကြောင်း၊ ရောင်းချလ်ကြောင်း (ပြာဆိုက်ဖော်လောသာ ကျွန်မိမ်)စိတ်အျဖစ်သွတ်မှာ အပြီအင်ပင်ယံပုရန် အတွက် စရန်ငေ့အချို့ကို ပေးချေထားပြီးဖြစ်ပါသည့်။ အရောင်းအလယ်ကိုမှုနှင့် ထာဘွင်း ကျွန်ပိတ်သို့ ဒိုင်လုံသော စာရွက်စာတမ်းမှုင်းများနှင့်တကွ ဆက်သွယ်က နီကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အထိ ကန့်ကွက်မည့်သူမရှိပါက အရောင်း အလယ်ကို ဥပဒေနင်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အများသိစေရန် ကြညာအပ်ပါသည်။ ဥပဒေနှင့်အညီ ဆဂ ၈ရန် ကြေညာအပ်ပါသည်။

ခေါ်ဝင်းဝင်းလှိုင် ၁၂/ဥကတ(နိုင်)ဝ၄၃ဝ၇၃ နှင့် ခေါ်သွယ်သွယ်ထွန်း ၁၂/ဒဂတ(နိုင်)ဝ၂၈၇၇ဝ တို့၏ လွှဲအပ်ညွှန်ကြားချက်အရ-ဦးဝေယံစိုး(LL.B) အထက်တန်းရှေ့နေ(စဉ်–၅၃၅၄၇) အမှတ်(၅၄၆/က) ၊ ဆုပြည့်ရတနာ(၃)လမ်း၊ ၅၆ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဖုန်း-၀၉-၂၅၂၀၉၄၈၄၀

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်အုပ်စု၊ အကွက်အမှတ်-၄/ရွာကောက်၊ ဦးပိုင်အမှတ်-၂၊ ဧရိယာ ၀ ဒသမ ၀၄၉ ဧက အကျယ်အဝန်းရှိ ဦးဘိုးတင်အမည်ပေါက် ဘိုးဘပိုင်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ် တို့နှင့်ပတ်သက်၍ အများသိစေရန် အသိပေးကြေညာခြင်း

အထက်ဖော်ပြပါ ဇိုင်းခြံမြော့က်နှင့် ယင်းမြော့က်ပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ်တို့အား လက်ရှိထားပိုင်ဆိုင်သူ ဒေါ်ထွန်း(တုန်းလုံမောင် ၉/၀မန (နိုင်)ဝ၄၆၄၈၃ ထံမှ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူမှာ အဆုံးအပိုင်လက်ရောက် ဝယ်ယူရန် သဘောတူညီကြပါသောတြာင့် ရောင်းကြေးစရနိုင္တေအချို့အား ေးချေထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အထက်ပါမြေကွက်နှင့်စပ်လျဉ်းပြီး တန့်ကွက်လိုသူများရှိပါက ဤကြေညာစာပါရှိသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မှု မရှိပါက အရောင်းအဝယ်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

ခေါ်ဝင်းသန္တာဇော်(LL.B) တရားလွှတ်တော်ရှေ့နေ(စဉ်–၁၃၃၅၆/၂ဝ၁ဂ) အမှတ်(၃/၁၈၄)၊ အုတ်ကျင်းရဝ်ကွက်၊ ဦးဘွားလမ်း၊ ပျဉ်းမနားမြို့၊ နေပြည်တော်။ ဖုန်း ၀၉-၉၇၀၆၄၂၁၁၁၊ ၀၉-၉၇၇၈၅၁၈၅၀

ဒေါ်အိဖြူစင် ၉/ပမန(နိုင်) ၁၈၅၁၀၁ နှင့်အများသိစေရန်ကြေညာခြင်း

ပေါင်းသင်းနေထိုင်ခဲ့ကြပြီး သား(၁)ဦး ထွန်းကားခဲ့ပါသည်။ ခေါ်အီဖြူစင်သည် ၂၁၁ ခုနှစ်ခန့်မှစ၍ ဦးကျော်ဖြိုးအောင်အား လင်မယားအဖြစ်ပေါင်းသင်းရန် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြား၍ ဦးကျော်ဖြို့အောင်အား အကြောင်းမွဲစွာခွဲနှပ်စံခဲ့ပြီး အဆက်အသွယ် အထောက်အပုံပြုလုပ်ခဲ့ခြင်း လုံးဝမျိုခြင်း၊ လင်မယားအဖြစ်ဆက်လက်ပေါင်းသင်းနေထိုင်ခြင်း၊ မယားဝတ္တရားနှင့်အညီ ပြုမှုနေထိုင်ဆောင်ရွက် ခြင်းများမရှိသည်မှာ (၂)နှစ်ကျော်ခန့် ကြားပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဦးကျော်ဖြိုးအောင်သည် ဒေါ်အီဖြုစင်၏ ခုန့်ပစ်မှုအားလက်ခံ၍ လင်မယားအဖြစ် ပြတ်ခရန်အနှာမြိုး ယနေ့မှစ၍ လင်ခန်းမယားခန်းပြတ်ခံပါကြောင်း ခေါ်အီဖြုစင် ၉/ပဗနေ(နှိုင်)၁၅၁၁၁ ခုန့် အများသိစေရန် ကြေညာအပ်ပါသည်။ ဦးကျော်ဖြိုးအောင်အနေဖြင့် ဖြန်ဟုဝလေ့ထုံးတစ်းဥပဒေနှင့်အညီ ခေါ်အီဖြူစင်နှင့်လင်မယားအဖြစ်မှ ပြတ်ခဲကြောင်း တရားဝင်ဆန္ဒဖော်ထုတ်ပြီးဖြစ်၍ နောက်နောင်တွင် ခေါ်ဆီဖြူစင်နှင့်ဟင်သက်သည့်ကိစ္စရပ်များသည် ဦးကျော်ဖြိုးအောင်နှင့် မသက်ဆိုင်တော့ပါကြောင်း အများသိစေရန် အသိပေး ကြေညာအပ်ပါသည်။

ဦးကျော်ဖြိုးအောင် ၈/နမန (နိုင်)၁၂၂၃၃၃ ၏ လွှဲအပ်ညွှန်ကြားချက်ဒ ဦးသန်းထွဋ်ဝင်း ဦးစိုးဟန် (LL.B)

LL.B, PCT-101E22 (WIPO Academy, Switzerland) တရားလွှတ်တော်ရေ့နေ (စဉ်– ၁၄၅၂၅/၃၁–၅–၂၀၁၈) ဖုန်း-၀၉-၈၈၁၅၈၅၃၇၇

မွေးသက္ကရာဇ်အမှန်

တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်း (ဘ)ဦးမြင့်ဝင်း၏ റുഃറ്റാക്ടേ (သမီး) ဒေါ်သွယ်သွယ်မြင့် ၉/တကန (နိုင်)၁၆၄၆၃၅ ၏ မွေးသက္ကရာဇ် ၆–၅–၁၉၈၉ ဖြစ်ပါ ကြောင်း။

ဖခင်အမည်မှန်

မကွေးတိုင်းဒေသကြီး၊ မြို့သစ် ဝါးကြီးအိုင်(အထက Grade-12 မှ မနန်းကေသီနှင့် ရွှေပန်းပင်ကျေးရွာ (မူလွန်) Grade-3မှ မငြိမ်းကေသီ၏ ဖခင်အမည်မှန်မှာ ဦးမင်းအောင် ၈/မသန(နိုင်)၀၃၃၄၅၈ ဖြစ်ပါသည်။

ဦးမင်းအောင်

ဖခင်အမည်မှန်

မော်လမြိုင်ကျွန်းမြို့နယ်၊ အထက (ခွဲ)မရမ်း၊ G-11မှ မောင်ပြည့်ဖြိုး ဖခင်အမည်မှန်မှ ဦးမျိုးအောင် ၁၄/မမက(နိုင် ၆၉၃၅၇ ဖြစ်ပါကြောင်း။

ဦးမျိုးအောင်

ဖခင်အမည်မှန်

မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ာက(၃) မရမ်းကုန်း Grade–10၄ မအိအိန္ဒြာကျော်၏ ဖခင်အမည် မှန်မှာ ဦးသိန်းအောင် ၁၂/မဂဝ (နိုင်)ဝ၇၁၃၈၂ ဖြစ်ပါကြောင်း။

ဖခင်အမည်မှန်

အမှတ်(၂)၊ – — ခထက်တန်းကျောင်း၊ ဒဂုံတောင် မြို့နယ်၊ G–12 (Steam–2) မှ မောင်အောင်မြတ်ကျော် ၁၂/ဒဂတ (နိုင်)၁၂၄၈၀၄ ၏ ဖခင်အမည်မှန်မှာ ဦးမြူဆွမ် ၁၂/ဒဂတ(နိုင်)၀၂၄၇၈၇ ဖြစ်ပါကြောင်း။

တစ်ဦးတည်းဗြစ်ပါကြောင်း

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါ နယ်၊ (အလက)ဆီဆုံကုန် းကျာင်းမှ လ-ထ/မူပြ နော်ခလီးမူးေ ၇/ကတခ(နိုင်)၁၄၄၉၃၆ နှင့် နော်ခလီးမူးဖေါတို့သည် တစ်ဦးတည်း ဖြစ်ပါကြောင်း။

နော်ခလီးမူးဖော(ခ) နော်ခလီးမူးဖေါ

ကြီးမြန်သစ်ပင် စိုက်ပျိုးလျှင် စွမ်းအင်လည်းရ ပြည်လည်းလှ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ကျားမင်းလမ်း ဦးကျော်ဖြုံးအောင် ၈/နမန(နိုင်)

မြေးလုပ်းသေးကျိုး၊ နတ်မောက်မျှ၊ "ရန်မောင်မြင်းပုံလိုက် ကျိုးမင်းလမ်း ဦးကျွော်များဆောင် စံးခုံမစ်ရုံနှင့်၊ ပျာ၃၃၃၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း ကြေညာအပ်ပါသည်။ ဦးကျော်မြို့အောင်(ဘ)ဦးသောင်းဌေးနှင့် ခေါ်အိမြှုစင်(တ)ဦးမြင့်စိုးတို့သည့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး လွန်ခဲ့သော ၂၀၁၂) ခုနှစ်တွင် အထက်ဖော်ပြပါလိပ်စာတွင် မြန်မာ့လေ့ထုံးတမ်းဥပဒေနှင့်အညီ တရားဝင်အကြင်လင်မယားအဖြစ် ပါင်းသင်းနေထိုင်ခဲ့ကြပြီး သား(၁)ဦး ထွန်းကားခဲ့ပါသည်။

္အေၾကနု(LLLS) တရားလွှတ်တော်ရေ့နေ(စဉ်–၅၈၁၂)(၁၇.၁၂.၁၉၉၁) အမှတ်(၃၇)၊ဘုရားကုန်းမြို့ပြကွက်သစ်၊ သန်လျင်မြို့ ဖုန်း–၀၉–၂၅၀၀၃၃၄၉၀၊ ၀၉–၄၄၃၁၆၉၄၁၂

<u>ြင်းချ</u>က်ထုတ်ရန်သမ္ဗန်စာ (တရားမကျင့်ထုံးကိုဓဥပဒေ အမိန့် ၅၊ နည်းဥပဒေ ၂ဝ) ကည်ာတခရိုင်တရားရုံး

၂၀၂၃ ခုနှစ် တရားမကြီးမှုအမှတ် – ၁၁ နှင့် ၁။ ဦးကျော်ဆွေ

၂။ ဒေါ်ကရီမာ တရားပြိုင်

၂၈ ခေါ်ကန်မာ
တရားလို
တရားလို
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုက်(၃)စက်ရုံလမ်း၊
အမှတ်(၂၀၁) ရပ်နေ ၁။ ဦးကျော်ဆွေ(တ)ဦးဟာရှင် ၂။ ခေါ်ကရိမာ
(ဦးကျော်ဆွေ၏စနှိန်) (ယခုနေရပ်လိပ်စာမသိ)အား သိစေရမည်။
သင့်အပေါ်၌ တရားလို ဦးစော်ဝင်းက တရားပြိုင်များ၏မမှန်မကန်ဆောင်
ရွက်မှုကြောင့် တရားလို၏နှစ်နာမှုအရပ်ရပ်အတွက် လျော်ကြေးငွေ ကျင်သိနှင်း
ရုပ်မြောကြာင့် လျောက်ထား စို့ဆိုချက်ရှာသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊
သို့တည်းမဟုတ် ၎င်းအမှုနှင့်စေဝိပျဉ်း၍ အရေကြီးသည့် စကားအရပ်ရပ်တို့ကို
ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံးအခွင့်အမိန့် ရ ရှေ့မြေစီစေး သို့တည်း
မဟုတ် ၎င်းအမှုနှင့်စေဝိပျဉ်း၍ အရေကြီးသည့် စကားအရပ်ရပ်တို့ကို
ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံးအခွင့်အမိန့် ရ ရှေ့မြေစီစေး သို့တည်း
မဟုတ် ၎င်းအရှုနေနှင့်ပါစေ၍ဖြစ်စေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊
(၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊) မွန်းမတည့်မှ ၁၈ နာရီတွင်
ဆောက်က ဆည်ရေးသားပါတို့သူ တရားလိုစ်ဆိုချက်ကို ထုအများပြီးလင်းရန်
နဲ့သို့လာရောက်ရမည်။ သင်တွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေး
ထိုမို့မည်၊ ၎င်းပြင် တရားလိုကျကည့်ရှိလည် တွေ ဆွေ)စတာမေးအရနှင့် သင်က
ထုချေ တင်ပြအမှီပြုလိုသည့် စာချုစ်စာတမ်းအရေရှိသည်တို့ကို သင်နှင့်အတု
ယူဆောင် လာရမည်။ သို့တည်းမဟုတ် သင့်ကိုယ်စားလှယ်ရေး နေကက်တွင်
သည့်အပ်ဝိုလိုက်ရာညီ။ သင်ကရာရေးယာ တင်သွင်းရဲမည်။
၂၀၃ နှနစ်ဆြကွတ်လ ၁ဂရက်တွင်ဤရုံတံဆိယ်ရိုက်နှိန့်၍ ကျွန်ုယ်လက်မှာင်ရေးထိုး
(မိုမားလုံကိုသည်။) (မိုမာတေန)

(ဖုးမာဒေနး) ဒုတိယခရိုင်တရားသူကြီး ဟင်္သာတခရိုင်တရားရုံး

ကန့်ကွက်နိုင်ပါကြောင်း

ကြော်ငြာစာ

ာရိုင်၊ ထန်းတပင်မြို့နယ်၊ သီရိဟေ

ရပ်ကွက်၊ မြေကွက်အမှတ်(၅/သီရိဟေမ:

အရှေ့ကွက်) ဦးပိုင်အမှတ် (၂၄) ဧရိယာ ဝ ဒသမ ၁၃၃ ဧကအား

ဒေါ်နန်းရွှေရီမြင့် အမည်ဖြင့် မြေငှား ဂရန် လျှောက် ထားလာခြင်းအား

ကန့်ကွက်လိုသူရှိပါက မြေပိုင်ဆိုင်မှ

ျား အမော်တွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်

ရက်ကျော်လွန်သည်အထိ ကန့်ကွက်ခြင်း မရှိပါက ဒေါ် နန်းရွှေရီမြင့် အမည်ဖြင့်

မြှေငှားဂရန်ထုတ်ပေးရေးကို လုပ်ထုံး

သောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများသိစေရန် ကြေညာပါသည်။

ထန်းတပင်မြို့နယ်အတွေတွေ

အုပ်ချုပ်ရေးဦးစီးဌာန

တင်ပြပြီ

အထွေထွေ

(၁၅)ရက်အတွင်

စထောက်အထားများ

အမယာ... ယနေ့မှစ၍ (: ထန်းတပင်မြို့နယ်

လုပ်နည်းနှင့်အညီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၀ • ၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရ ၂၀၂၃–၂၀၂၄ ဘဏ္ဍာရေး တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောင်ရွက်မည့် ာက်ဖော်ပြပါ လုပ်ငန်းများအား မြန်မာကျပ်ငွေ(Kyat) ဖြင့် လုပ်ငန်းအပ်နှံ

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏ ရုံးအမှတ် (၄၇) အဆောက်အအုံတွင် 11/0.4 kV, 200 kVA ထရန်စဖော်မာ (၁) လုံး တပ်ဆင်ခြင်း၊ ၁၁ ကေဗွီ AWOC လိုင်း ၅၀၀ ပေ ဆွဲသားခြင်း၊ ဆိုလာမီးတိုင် (၄၅) တိုင် တပ်ဆင်ခြင်း လုပ်ငန်းနှင့် ကုသရေးဦးစီးဌာန၏ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ၁၁ ကေဗွီ AWOC လိုင်း ၁ ဒသမ ၉၂ မိုင် တည် . တက်ခြင်း၊ ပြည်ခွဲရုံတွင် 11 kV Control Panel (၁) လုံးနှင့် ဆက်စပ် ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းအား Turnkey စနစ်ဖြင့်

လုပ်ငန်းအပိန့်ခြင်း ရခိုင်ပြည်နယ်၊ ရမ်းပြုမြို့နယ်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ပိန္ဓဲတောင်) ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်း ACSR 95 mm' အား SAC 120 mm' ဖြင့် (၄) မိုင် အစားထိုးလဲ လှယ်တည်ဆောက်ခြင်းလုပ်ငန်းအား Turnkey စနစ်ဖြင့် လုပ်ငန်း အပ်နှံခြင်း

တင်ဒါဝိတ်မည့်ရက် - စ-၉-၂၀၂၃ ရက် တင်ဒါဝိတ်မည့်အချိန် - မွန်းတည့် (၁၂ : ၀၀) နာရီ တင်ဒါပိတ်နှင့် အချက်အလက်များကို သတ်မှတ်နှန်းထားအတိုင်းဝယ်ယူ၍ မှတ်ရက် အတွင်းလျှောက်ထားရရည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက မွန်း-ဝ၆၇-၈၁ဝ၄၂၄၄၊

မှတန်(၁) အတွင်းလျှောက်သန်မြည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း–ဝ၆၇–စ၁ဝ၄၂၄၄ ၈၁ဝ၄၂၄၅၊ Fax ၀၆၇–စ၁ဝ၄၂၄၆ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစန်းနိုင် ညို။ တင်ဒါကော်မတီ

o-o-၂၀၂၃ ရက် စွဲပါ ကြေးမုံသတင်းစာ၏စာမျက်နှာ (၂၂)တွင်ပါရှိသော အထက်တန်းရှေ့နေ ဦးထက်စည်သူ၏ ကန့်ကွက်နိုင်ပါကြောင်း ကြေညာခြင်းအပေါ် ကန့်ကွက်ကြောင်းကို ပြန်လည်ရုပ်သိမ်းကြောင်း ပြန်လည်အသိပေးကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ မတ္တာလမ်း၊ အမှတ်(၉၉၁)ပေါ်တွင်ဆောက်လုပ်ထားသော (၈)ထပ် ဘိုက် (ကန်ထရိုက်တိုက်)မှ မြေညီထပ်အခန်းအမှတ် (၉၉၁/၁–က) ကုခေါ် တွင်သည့် အလျားxအနံပေ(၁၉x၆၀) အကျယ်အဝန်းရှိ တိုက်ခန်းနှင့် ယင်းတိုက်ခန်းရှိ အကျိုးခံစားခွင့်အရပ်ရပ်များအားလုံးကို ရောင်းချစီမံပိုင်ခွင့်ရှိသူဟု ဝန်ခံကတိပြုသူ ဒေါ်နန်းသီတာအေး ၁၂/ဥကတ(နိုင်)၁၃၁၅၉၃ မှ ရောင်းချခြင်းအပေါ် ကန့်ကွက်ကြောင်းကို ရုပ်သိမ်းကြောင်း ပြန်လည်အသိပေးကြေညာအပ်ပါသည်။

ဒေါ်ဟေမာငြိမ်းချမ်းအောင် ၁၄/မမက(နိုင်)၁၈၁၈၇၅ ဖုန်း-၀၉-၆၆၂၄၂၇၂၆၇

ဒေါ်ခန့်ခန့်မှူးနှင့် အများသိစေရန်ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး ဒဂိုမြို့နယ်၊ ဦးစီစာရရာဂိုကွက်၊ တိုက်(၄) အခန့်(၁၃) နေသူ ဒေါ်အီရွေရည်တို့န်း (ဘုန်းဖေတ်တို့နဲး ၁၂/ဒဂန(နိုင်)၁၂၇၉၃၇ ၏ လွှဲအဝိချက် အရ အောက်ပါအတိုင်း ကြေညာအပ်ပါသည်-နေပြည်တော်ကို လယ်ပေးမြို့၊ အစွတ်(၁၂၉ဂိုကွက်၊ ခန်းမလမ်း၊ ခြေတိုင်းရုပ်ကွက် ၁၅(ရန်အောင်ရုပ်(၆လောင်မြေ)၊ လူနေရပ်ကွက်အမှတ်-အမှတ်(၄)ရပ်ကွက်၊ မြေတွက်

၁၅(ရန်ဆောင်ရပ်(မီးလောင်မြေ) လူနေရပ်ကွက်အမှတ် အမှတ်(၄)ရပ်ကွက် မြောကွက် အမှတ်(၆၄)၊ ဟုခေါ်တွင်သော ဧရိယာ ၀ ဒသမ ၀၇၅ ဧက ကျယ်ဝန်းသည့် မြောကွက်ကို ကျွန်ုပ်အိမ်တီဆွေမှ ခေါ်ခနဲ့ခန်မှုမှာ(ကာ ၂၀၁၃ ခုနှစ် ဧလိုင်လ (ခိုင်ရှိသဘောဘု မြေနှင့်အဆောက်အဆုံ အရောင်းအဝယ်ကတ်စာချုပ် 'ချုပ်ဆို၍ အပြီးအပိုင်လွှဲပြောင်းဝယ်ယှမ်ပါသည်။ ကျွန်ုပ်၏စိတ်တွေနှင့် ဒေါ်ခန့်ခန့်မှု။သည် အခြောက်အမှတ်(၆၃)ပေါ်တွင် အခမဲ့ခွဲပြုချက်ဖြင့် ဒေါ်ခန့်ခန့်မှု။လို့ မိသားစုဆား ယနေ့အချိန်ကို ဆက်လက်နေထိုင်စေခဲ့ပါသည်။ ထိုသို့ နေထိုင်ခွင့်ရသည်ကို ကျောင်းပြု၍ ဒေါ်ခန့်ခန့်မှုမှု ကျွန်ုပ်၏တွေအော် ပြီးရေးပိုင်ခွင်ကို မိတိပါးစေမည့် ကိုရွာပ်များမြေလုပ်ရန်နှင့် ဒေါ်ခန့်ခန့်မှုမှုကျွန်ပိတ်တွေ၏ သင်ကြားသွာက်စီးဦးမှ ဖြစ်စေ ကျွန်ုပ်မိတ်ဆွေ၏ သဘောတူ ခွင့်ပြချက်မြည်။ စာချစ်တတ်များ မမှန်မကန် ကျွန်ုပ်မိတ်ဆွေ၏ သဘောတူ ခွင့်ပြချက်မြည်။ ပြုလုပ်၍ အခြာသွာတစ်ဦးဦး သို့ရောင်းချင်ခြင်းပြင်ခြင်ခြင်း ပေးကိုခြင်းခွင်အ

လွှဲအဝ်ချက်အရ-ခေါ်အိသန္တာလိုင် (LL.B) အထက်တန်းရှေ့နေ(စဉ်-၄၉၂၇၀/၁၇-၁၁-၂၀၁၇) အမှတ်(၃၂၅၇၆) ချင်းတွင်းလမ်း၊ ဝဏ္ဏဒိပရပ်ကွက်၊ ပုဗ္ဗဘိန်မြို့ နေပြည်တော်။ ဖုန်း-၀၉- ၉၇၀၁၄၉၀၃

ပြင်ဆင်ဖတ်ရှုပါရန်

၂၃-၈-၂၀၂၃ ရက်ထုတ် မြန်မာ့ လင်းသတင်းစာ စာမျက်နှာ (၂၄) ဘွင်ပါရှိသော ဒေါ်သက်သက်မှန်၏ ာန့်ကွက်နိုင်ကြောင်း ကြော်ငြာတွင် ကန္ ကွကနုပမြောဘး မြောင် ဒေါ်အိအိဖြူ ဂ/ပခန(နိုင်)၁၄၄ဂုဂုဨ အစား ဂ/ဝမနု(နိုင်)၁၄၄ဂုဂုဨ ဟု ပြင်ဆင်ဖတ်ရှုပါရန်။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 4K/7254 ၏ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထတ် ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ် ပါကြောင်း အများသိစေရန် ကြေညာ အပ်ပါသည်။

ကညန၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း)

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် မှတ်(၅၃)၊ မြေကွက်အမှတ်(၂၈၉/က)၊ ကျောက်စိမ်းမြတ်ရတနာ(၁)လမ်း အကျယ်အဝန်းပေ (၁၀(၁) ((၁) (၁) (၁၇) တေ့ရန်းပေရှိ ခေါ်ခင်အုန်း (/RGN-၀၀(၉၆၈၊ ၁)/ဒဂန(နိုင်)၀၁၄၇၅၀ အမည်ပေါက် ပါဖစ်မြေကွက်နှင့် ယင်းမြေ ကွက်ပေါ်ရှိ အိစ်အပါအဝင် အကျိုးစံစားခွင့် အရပ်ရပ်အားလုံးအား အရပ်ကတိ လွှာ အေရွက်အောက်အစပ်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူ ချေညွှန့်ညွှန့်သန်း ၁၄/ဘကလ (နိုင်)ဝ၁၀၉၀၀ မှ ပိုင်ဆိုင်မှု အရှင်အရင်းကင်းရှင်း၍ ပြန်လည်လွှဲပြောင်း၊ ရောင်းချပိုင်ခွင်ရှိကြောင်း ဝန်ခံကတိပြုပြောကြားလာသဖြင့် ကျွန်ုပ်တို့၏ စိတ်ဆွေများမှ အပြီးအပိုင်ဝယ်ယူရန်အတွက် စေရန်ငွေအဖြစ်ကြောင်းဖိုးငေ့၏ တစ်စိတ်တစ်ဒေသကို)ပေးချေတားပြီး ဖြစ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသော စာချုပ်စာတမ်း မှုရင်းအထောက်အထားများဖြင့် ညိုကြွေခြင်း ပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်တို့ထံ လာရောက်ကန်ကွက်နိုင်ပါသည်။ ကန့်ကွက်သူမရှိပါက ဤအရောင်းအဝယ်အား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဝယ်ယူသူများ၏လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ် မွန်မွန်ချို (LL.B) ဒေါ် စန္ဒာဝ ဒေါ်စန္ဒ၁ဝင်း(LL.B) စ်တော်ရေ့နေ(စဉ်-၁၂၂၆၈) အထက်တန်းရေ့နေ(စဉ်–၂၆၄၀၉) အမှတ် (၈၂၈/က)၊ ကျွန်းရွှေမြိုင်လမ်း၊ (၁၈/စီ) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း–ဝ၉–၂၅ဝ၆၈၅၇၁၇၊ ဝ၉–၇၉၇၆၄ဝ၆၁၆

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် သာ မြေညီကားပါကင်ပါ (၄)ခန်းတွဲ၊ (၈)ထပ်ခွဲတိုက်၏ Penthouse(B) အကျယ် (၂၇၀ဝ–စတုရန်းပေ)ရှိ ဓာတ်လှေကားပါ ကွန်ဒို/အဆင့်မြင့်တိုက်ခန်းနှင့် ကိုယ်ပိုင်မော်တာ၊ မီတာ အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ် အားလုံးတို့ကို ကွယ်ပုင်မောတာ၊ မတာ အပါအဝင အကျုံးစေးခွင့်အရေဝရပ အားလုံးဝွက္က ကိုယ်တိုင်ဆောက်လုပ်၍ တရားဝင်လက်ဝယ်ပိုင်ဆိုင်၊ ရောင်းချင်နှိုင်ရှိသို့ဖြစ် ကြောင်း၊ အရှုပ်အရှင်းကင်းကြောင်း၊ ဝန်ခံကတ်ပြု၍ ထွဲပြောင်းရောင်းချရန် အဆိုပြု ကမ်းလှခ်းလာသူ ဦးလှဝင်း ၁၂/ဗဟန (နိုင်) ဝ၈၉၈၁(ကန်ထရိုက်တာ၊ ရှာ့ဆောင်ပြည်ကိဏ်ကုမ္ပဏီလိမ်တက် အမှတ်-၄ ဘုရင်းနောင်လမ်း၊ ပြည်ထောင်စု ရိပ်မွန်အိမ်ဂုံ၊ သင်္ဃန်းကျွန်းဖြို့နယ် နေထိုင်သူတံမှ ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင်လွှဲပြောင်းပယ်ယူရန်အတွက် စရန်ငွေတစ်၍ကို ပေးချေထားပြီး ဖြစ်ပ၍ အဆိုပါ အရောင်းအဝယ်အား ကန်ကွက်လိုပါက ဤကြေညာချက်ပြုနို

ဖြစ်ပ၍ အဆုပ်၊ အရောင်းအပယ်အား ကန္ဂကွက်လုပ်က ဤကြည်သျက်ပရှ သည့်ရက်မှ (ဂ)ရက်အတွင်း ခိုင်လုံသည့် ပိုင်ဆိုင်မှုအထောက်အထား(မူရင်း) များဖြင့် ကျွန်ုစ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ (ဂ) ရက်ပြည့်မြောက်သည့်တိုင် ကန့်ကွက်သူမရှိပါက အရောင်းအဝယ် ကိစ္စကိုပြီးမြောက်အောင်မြင်သည်အထိ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အများသိစေရနံ ကြေညာအပ်ပါသည်။

ဝယ်ယူသူ၏ လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်ထာနွယ်ခင် (တရားလွှတ်တော်ရှေ့နေ၊ စဉ်–၈၀၂၁) LL.B, D.I.R, D.I.L, D.M.L, DL-101 (WIPO) အမှတ် ၅၈၁/ခ၊ ရွှေပြည်သာ(၂)လမ်း၊ ၃၂–ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်။ ဖုန်း– ၀၉–၅၁၉၇၉၃၂



Invitation To Bid (ITB)

The Danish Refugee Council (DRC) has received grants from various donors for the implementation of humanitarian aid in Rakhine State.

s seeking new vendors and requests you to submit bids for the construction of Field offices enter renovation and reconstruction at Sittwe and Pauk Taw Townships, Rakhine Sate.

Tender No.: ITB-MM-STW-2023-04 ITB Issuing Date: 23rd August 2023, from 09:00 am (Myanmar Time)

Closing date for clarifications: 1st September 2023, 16:00 pm (Myanmar Time)

ITB Closing Date: 6th September 2023, 16:00 hrs, (Myanmar Time)

For more information on how to obtain the full tender package, please contact to Sittwe Supply Chain Department;
Office Address:
Ma Sa/Ka 308 & 309, Block No. 42, North Sanpya Ward,
Pyi Taw Thar quarter, Sittwe, Rakhine

Maung Aung Myint 09 250 600 949 Nay Win Naing

maung.myint@drc.ngo

nay.naing@drc.ngc

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၅) ဗားရွှေကျော်လမ်း၊ မြေကွက်အမှတ်(၂၉၅)၊အကျယ်အဝန်း (၄၀ပေ၆လက်မ× ၆၀ပေ)ရှိ နှစ်(၆၀) ဂရန်မြေကွက်အနက်မှ မြေကွက်အမှတ်(၂၉၆နှင့်ကပ်လျှက်)အကျယ်အဝန်း(၂၀ပေ × ၆၀ပေ)ရှိ အိမ်ခြံမြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ပူးတွဲဂရန်အမည် ပေါက်ပိုင်ရှင်ဒေါ် စန္ဒဝင်း (၁၂/ဥကမ(နိုင်)၁၇၄၀၄၀) ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန် အတွက် စရန်ငွေများပေးအပ်ထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကုန့်ကွက်လိုပါက ကျွန်ုပ် တို့ထဲသို့ စာရွက်စာတမ်းအထောက်အထားမှရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ ဦးထိန်လင်းသန်း

ခေါ်<u>ပြည်ပြည်မြိုး</u> (LL.B, D.B.L, D.I.L, D.M.L) (LL.B, D.B.L, D.L.P.L) တရားလွှတ်တော်ရှေ့နေ (စဉ်–စစျေ) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၄၂၀၄) အမှတ်(၇၂၅)၊ ပြည်သဝယာ(၂) လမ်း၊ (၃၂) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုနိုး — ဝ၉၅၅၀၄၂၆၅ ၊ ဝ၉၄၅၀၀၁၇၁၃၆ ၊ ဝ၉၄၂၈၀၂၀၃၆၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း (၁)ရပ်ကွက်၊ မြို့သစ်(၂)လမ်း၊ အမှတ်(၈၉)၊ ၄–လွှာ(ခြေရင်းခန်း)တိုက်ခန်းနှင့် ပတ်သက်၍ အများသိစေရန်ကြေညာခြင်း

ကျွန်ုပ်၏ဗိတ်ဆွေဖြစ်သူ ဒေါ်နွယ်နိုဝင်း(ခ)နိုင်နိုင် ၁၁/၀ကာန(နိုင်)၁၄၃၀၀၂ အနေဖြင့် အထက်ဖော်ပြပါ တိုက်ခန်းအား ဗူလပိုင်ရှင်ဖြစ်သည့် K.S.M Myanmar Construction ထံမှ ကျသင့်တန်ဖိုးပေးချေ၍ အငြီးအပိုင်ဝယ်ယူ လက်ရှိထားရှိခဲ့သော တိုက်ခန်းဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခန်းအား ဒေါ်နွယ်နီဝင်း(ခ)နိုင်နိုင် အနေဖြင့် အခြာ ေတြသူတစ်ချီးတစ်ယောက်ကို၍ လွှဲပြောင်းရောင်းချင်ငံ၊ ပေါင်န်ခြင်း၊ ပေးကမ်းစွဲနဲ့လွှတ်ထားခြင်းမှ အပြားတစ်နည်း မည်သူတစ်ဦးတစ်ယောက်ကို၍ လွှဲပြောင်းရောင်းချင်ငံ၊ ပေါင်န်ခြင်း၊ ပေးကမ်းစွဲနဲ့လွှတ်ထားခြင်းများ အပြားတစ်နည်း နည်းဖြင့် လွှဲပြောင်းပေးအပ်ထားခြင်းများ လုံးဝမရှိပါကြောင်းနှင့် ခေါ်နွယ်နိုင်ငံ(၁နိုင်နိုင်ကိုယ်စား ဆောင်ရွက်ရန် အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှဲအပ်ညွှန်ကြားထားရှိခြင်းမရှိပါ။ ထို့အတွ အဆိုပါတိုက်ခန်း၏ ပိုင်ဆိုင်မှု ဆက်စပ်စာချုပ်မူရင်းများသည် ခေါ်နွယ်နိုဝင်း(ခ)နိုင်နိုင်၏ လက်ဝယ်တွင် ယနေ့တိုင်တည်ရှိပါကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ–

များအတယည်။ မှာအားသည်။ ဦးနေထုန်းအောင် (LLB) တရားလွှတ်တော်ရေရှနေ(စဉ်-၁၂၈၃၀) အမှတ်(၄)၊ ပဒေသာလမ်း၊ မြေ/တောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉-၂၅၀၀၅၈၅၄၇

အများသိစေရန် ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)၊ လူနေရပ်ကွက်အမှတ်(၄၂)၊ မြေကွက်အမှတ်(ဟုခေါ်တွင်သော အကျယ်အဝန်းပေ(၄၀x၆၀)ရှိ ဦးမျိုးသန့်(N/OKA-036819) ၁၂/ဥတမ(နိုင်)၀၆၄၂၉၉ အမည်ပေါက် နှစ်(၆၀)ဂရန်မြေကွက်ထဲမှ တရားဝင်

ခန်စိတ်ရသေးသော အကျယ်အဝန်း ပေ(၂၀x၆၀)ရှိမြေတွက် (ခြံရေမျက်နှာ မူလျှင်-ညာဘက်)နှင့်ယင်းမြေကွက်ပေါ်ရှိ အမှတ်(၁၁၅၈)၊ ကင်းဝန်(၁) လမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့ဟု ခေါ်တွင်သော (၁)ထပ်နေအိမ်တို့အား အမည်ပေါက်ထံမှ SP ရရှိထားကာ ရောင်းချပိုင်ခွင့် (၁)ထပ်နေအမတဲ့အား အမည်ပေးကထဲမှ ၁၈ ရရှိထားကာ ရောင်းချပိုင်ခွင့် ရှိသူ ဒေါ်တင်ဧဘသင်းရည် ၁၂/ဥကတ(နိုင်)၁၈၄၇ဝ၂ ထံမှ ကျွန်ပိုတို့၏စိတ်ဆွေ ဦးကျော်ကျော်ဦး ၁၂/၈ရန်(နိုင်)၁၈၉၇ဝ၂ က အပြီးပိုင်ဝယ်ယူရန် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ ၎င်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်တို့ထံသို့ ခိုင်လုံသော စာချုပ်စာတမ်းအထောက်အထားမှုဝင်းများဖြင့် လာရောက်ကန့်ကွက်နိုင်ပါ ကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက အပြီးသတ်စာချုပိ ချုပ်ဆိုကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြော်ငြာ

အုပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-ဦးဘူမောင်(LL.B) (စဉ်–၂၂၇၄၇)၊ ခေါ်ဖြိုးဖြိုးအောင်(LL.B) (စဉ်–၄၈၄၃၁)

အထက်တန်းရှေ့နေများ အမှတ်(၅/၁၁)၊ ဘီ(မြေညီ)၊ ဗျိုင်းရေအိုးစင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၅၁၁၈၀၀၇၊ ၀၉-၅၁၁၅၉၉၀၊ ၀၉-၅၁၈၃၅၆၉

အများသိစေရန် ကြေညာခြင်း

ကျွန်ုပ်မိတ်ဆွေဖြစ်သူ ဒေါ်မြကြည် ၁၂/ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ၏ လွှဲအ အောက်ပါအတိုင်း အများသိစေရန်ကြေညာအပ်ပါသည်။ ၁၂/မဂတ(နိုင်)၀၄၆၅၀၅ လွှဲအပ်ညွှန်ကြားချက်အရ

ကျနိုင်ဖိတ်ဆွေဖြစ်သူမှ ၄င်း၏သမီးဖြစ်သူ ဒေါ်ခြုမြင်ရွား ၁၂/မဂတ (နိုင်)ဝ၄၈၀၅၃ အပေါ် စိတ်အခန့်မသင့်၍ ၄-ဂှ-၂၀၂၃ နှင့် ၅-ဂှ-၂၀၂၃ ရက်များတွင် မြန်မာ့အလင်းသတင်းစာနှင့်ကြေးစုံ သတင်းစာများတွင် သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ထည့်သွင်းကြညာခဲ့ပါသည်။ ယခုအခါ ခံသားစုအချင်းချင်း ပြန်လည်သင့်မြတ်ပြေလည်သည့်အတွက် အဆိုပါကြွညာချက်အား ပြန်လည်လှုပ်သိမ်းကြောင်း အများသိစေရနံ အသိပေးကြေညာအပ်ပါသည်။

ဦးထွန်းလင်းအောင် အထက်တန်းရေ့နေ(စဉ်–၅၄၉၀၁) ခမှတ်–၂၆၉၊ ပင်းယလ (၁၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်။ ဖုန်း-၀၉-၆၆၁၂၂၇၂၁၀

တရားလွှတ်တော်ရှေ့နေ (စဉ်-၁၅၈၈၉) အမှတ်(၃၉၁)၊ တက္ကသီလာလမ်း (၁၁)ရဝ်ကွက်၊ ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉-၂၆၀၇၀၀၉၀၁

တစ်ဦးတည်းဖြစ်ပါကြောင်း

ဦးပြည့်ဖြိုးနိုင် (အထက်တန်းပြ) အထက(၇) မြောက်ဥက္ကလာ၏ ဖခင်အမည်မှန်မှာ ဦးကျော်သူ(ခ) ဦးခိုင်ဦး ၁၂/မဂဒ(နိုင်)ဂ၂၆၈၄၀ သည် တစ်ဦးတည်း ဖြစ်ပါကြောင်း။

ဦးကျော်သူ (ခ) ဦးခိုင်ဦး

အမည်မှန်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အထကခွဲ(၂) Grade–12 မှ (ဘ) ဦးဇော်လွင် ၁၁/ကဖန (နိုင်) ၁၅၀၀၄၃ ၏သမီး အမည်မှန် မရွှေယဉ်မင်းထက် ဖြစ်ပါ ကြောင်း။

မရွှေယဉ်မင်းထက်

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 52W/42686 ဟဉ်လက်ဝယ်ရှိသူ ဦးအောင်မြင့် ၇/အတန(နိုင်)၀၈၄၄၆၉ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (တောင်ငူ)

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၁၁/ပုဗ္ဗသီရိ မြောက်ရပ်၊ သုခဒီပရပ်ကွက်မှ မြေဧရိယာ ၀ ဒသမ ၀၅၅ ဧကရှိ ဦးကျင်အေး ၁၂/တမန(နိုင်)၀၃၁၄၁၄ (ဘ) ဦးသန်းလှ အမည်ပေါက် နှစ်(၃၀)မြေ၄ား စာချုပ်မြေကွက်အမှတ် (ပ–၃၂၉၂၁) ကိုနေပြည်တော်စာချုပ်စာတမ်းမှတ်ပုံတင် ရုံး၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် ၃၇၁၄ /၂၀၂၂ (၁၉-၈-၂၀၂၂) ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာရရှိထားသူ ဦးဝင်းနိုင်ထွန်း ၈/နမန (နိုင်)ဝဝဝ၈၆၃ (ဘ) ဦးထွေးမြင့်မှ ဒေါ်သင်းသင်းအောင် ၅/ပတ (နိုင်)၀၈၇၆၉၂ နှင့် မှတ်ပုံတင်အရာင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများ အနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ က်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင် ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင် လျှောက်ထားလာမှုအား ရေးကူးခွင့် ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကပင်ရွှေထီးလမ်း၊ အမှတ်(၇၁၇)၊ (အလျား ၄၀ ပေ x အနံ ၆၀ ပေ)အနက်မှ မခွဲစိတ်ရသေးသော (အလျား၂၀ပေxအနံ ၆၀ပေ)၊ ဧရိယာ(၁၂၀၀)စတုရန်းပေရှိ ဒေါ်အေးအေးသိန်းအမည်ပေါက် နှစ်(၆၀)မြေငှားဂရန်အမျိုးအစားဟု ခေါ်တွင်သောမြေကွက်နှင့် ငှင်းမြေပေါ်တွင်ဆောက်လုပ်ထားသော အဆောက်အအုံ အပါအဝင် အဆက်စပ်စာချုပ် မူရင်းများနှင့်အကျိုးခံစားခွင့်အရပ်ရပ်အားလုံး တို့ကို လက်ရှိထားပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသူ ဝန္နာကို လက်ကျယာကိုင်ဆိုင်၍ ဧရာင်းချီဂိုင်စွေချိရကြာင်း ဝိန်နာက်ဝာပြုသူ ခေါ်အေးအေးမာ ၁၂/သဃက(နိုင်)ဝ၁၁၇၁၃ ထံမှ ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးချေပြီးဖြစ်ပါသည်။ အထက်ပါ အများအပူလေသည်။ အရောင်းအပေတီစုနှင့်ပတိသက်၍ ကန့်ကွက်လိုပါက ခိုင်လုံသောစာချုပ် စာတမ်းအထောက်အထားမူရင်းများနှင့်အတူ ကျွန်ုပ်ထံသို့ ဤကြော်ငြာ ပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက် အရောင်းအဝယ်ကိစ္စရပ်အား ကျော်လွန်၍ ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကိစ္စရပ်အား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရနိ _____ ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ ဦးဗိုလ်ဗိုလ်မောင်(LL.B) ဒေါ်ဆုမြတ်ဇင်မွန်သိမ့်(LL.B) _____ ကရားလွှတ်တော်ရှေ့နေ တရားလွှတ်တော်ရှေ့နေ စဉ်-၁၃၅၃၃ စဉ်-၁၃၅၀၅ အမှတ်(၅၀)၊ ဓမ္မပါလလမ်း၊ ဆရာစံမြောက်/အနောက်ရပ်ကွက် ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉ -၂၆၂၁၀၄၉၄၆၊ ၀၉ -၄၄၈၀၀၀၄၆၈

အများသိစေရန်ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ လှည်းတန်းလမ်းမ၊ အမှတ်(၁၀၃)၊ ရှစ်ထပ်တိုက်၏ ဒုတိယထပ် (ဝဲဘက်ခန်း)သည် ကျွန်တော်ဦးသိန်းလွင် ၁၂/လသယ(နိုင်)၀၂၉၄၇၉ ရှ တရားဝင်လက်ရှိထားပိုင်ဆိုင်သူဖြစ်ပါသည်။ ထို့ကြောင့် အခြားသူတစ်ဦးဦးသို့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ တစ်ခြား နည်းဖြင့် လွှဲပြောင်းခြင်းများမပြုလုပ်ကြပါရန် အများသိစေရန် ကြော်ငြာ အပ်ပါသည်။

> ဦးသိန်းလွင် ၁၂/လသယ(နိုင်)၀၂၉၄၇၉

ပြင်ဆင်ဖတ်ရှုပါရန်

၁၃-၈-၂၀၂၃ ရက်ထုတ် ဤသတင်းစာ၏ စာမျက်နှာ (၂၇) မြစ်ကြီးနားခရိုင် တရားရုံးတော်၌ ြင်းချက်ထုတ်ရန် ဆင့်စာကြော်ငြာ တွင် (ထွန်းမြင့်) အစား (အုန်းမြင့်) ဒုတိယခရိုင် တရားသူကြီး(၂) ဖတ်ရှုပါရန်။

ပြင်ဆင်ဖတ်ရှုပါရန်

၁၂-၇-၂၀၂၃ ရက်ထုတ် ဤသတင်းစာ စာမျက်နှာ(၂၉) တွင်ပါရှိသော ယာဉ်မှတ်ပုံ တင်စာအုပ်မိတ္တူ ့ လျှောက် ထားခြင်း ကြော်ငြာတွင် 6I/8288 အစား 6J/8288 ဟု ပြင်ဆင်ဖတ်ရှုပါရန်။

နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးကြောင်း အများသိစေရန် အသိပေး ကြေညာခြင်း

ဦးဝင်းမြင့်၏ သမီးဖြစ်သူ ဒေါ်ဇင်ဖြူဖြူဝင်းပိုင် ၁၂/သဃက(နိုင်) ၁၆၃၄၃၃ ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အသိပေးကြေညာ အပ်ပါသည်-

ခေါ် ဇင်ဖြူဖြူဝင်းပိုင် ၁၂/သဃက(နိုင်)၁၆၃၄၃၃ နှင့် (ဘ) ဦးချစ်မြိုင်၏ ယားဖြစ်သူ ဦးသီဟဇော် ၁၂/သဃက(နိုင်)၁၇၄၆၄၇ တို့သည် ဗမာလူမျိုး၊ ဗုဒ္ဓ ဘာသာကိုးကွယ်ကြသူများဖြစ်ပြီး လွန်ခဲ့သော ၂၀၁၉ ခုနှစ်ကစ၍ အကြင် ပေါင်းသင်းနေထိုင်ခဲ့ကြပါသည်။ လင်မယားအဖြစ် ဒေါ် ဧင်ဖြူဖြူဝင်းပိုင်နှင့် ဦးသီဟဇော်တို့သည် တစ်ဦးနှင့်တစ်ဦး စိတ်သဘော ထားချင်း မတိုက်ဆိုင်သည့်အပြင် ဆက်လက်ပေါင်းသင်းရန် ဆန္ဒမရှိတော့ ပါသဖြင့် ၂၂-၈-၂၀၂၃ ရက်တွင် နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ် ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်းအများသိစေရန်အသိပေးကြေညာအပ်ပါသည်။

ထို့ကြောင့် ဒေါ်ဇင်ဖြူဖြူဝင်းပိုင်နှင့် ဦးသီဟဇော်တို့သည် တစ်ဦးနှင့် တစ်ဦးမည်သို့မျှ ဆက်စပ်သက်ဆိုင်ခြင်း အလျှင်းမရှိတော့ပါကြောင်း အမျာ သိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်သိင်္ဂီအေး (စဉ်– ၁၄၈၁၉) LL.B, D.B.L

(တရားလွှတ်တော်ရှေ့နေ) အမှတ်(ဂု၆၂)၊ သုဓိတာ(၁၁)လမ်း၊ (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ် ဖုန်း – ၀၉–၄၂၀၀၆၉၁၅၂

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာအုပ်စု၊ ကွင်း/ က်အမှတ်နှင့် အမည် (၅၆၀°-လိပ္ပုတ်တောရွာ)၊ ဦးပိုင်အမှတ်/မြေကွက် အမှတ် (၅/က)၊ မြေအကျယ်အဝန်း ဧရိယာ ၄ ဒသမ ၆၇ ဧကရှိ ဦးထွန်းသိန်း ၇/၀မန(နိုင်)၀၁၁၆၇၆ အမည်ပေါက် လယ်မြေမြေကွက်နှင့် ၎င်းမြေကွက်ပေါ်ရှိ ု႔သည့္သြင့္မေရးလိုင္ခဲ့အလိုလိုအားလုံးကို လက်ရှိပိုင္ခ်ိန်ဆိုင်မြီး တရားပင်လွှဲပြောင်း ရောင်းချပိုင်ခွင့်ရှိကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း ဝန်ခံကတိပြုရာ ကျွန်ုပ်၏ဗိတ်ဆွေဖြစ်သူ ဒေါ်သဇင် ၁၃/တကန(နိုင်)၁၃၂၇၀၆ မှ အပြီးအပိုင် ယ်ယူရန်အတွက် တန်ဖိုးငွေ၏တစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။

အဆိုပါမြေကွက်နှင့်ပတ်သက်၍ ပိုင်ရေးဆိုခွင့်ရှိပါကြောင်း ကန့်ကွက် လိုသူများရှိပါက ယနေ့ ကြေညာစာပါရှိသည့်ရက်မှစ၍ ခုနှစ် ရက်အတွင်း ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းမှုရင်းများဖြင့် ကျွန်ုပ်ထံသို့ . ကိုယ်တိုင်ကိုယ်ကျ လာရောက်ကန့်ကွက်နိုင်ပါသည်။ ന്നെ ကိုယ်တိုင်ကိုယ်ကျ ပြည့်မြောက်သည့်အထိ လာရောက်ကန့်ကွက်မှ တစ်စုံတစ်ရာပေါ်ပေါ်ကိုခြင်း မရှိပါက အရောင်းအပယ်အလွှဲအပြောင်းကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရနံ ကြေညာအပ်ပါသည်။

ညြေဖပါကြောင်း အများသဖေရေန ကြေည ဒေါ်သဇင်၏ လွှဲအပ်ညွှန်ကြားချက်အရ– ဦးမင်းခန့်ဦး (LL.B, LL.M, WIPO SWITZERLAND) အထက်တန်းရှေ့နေ (စဉ်–၅၃၄၉၄/၃၁–၈–၂၀၂၀) တိုက်အမှတ်(၉)၊ ရပ်ကွက်အမှတ်(၃၆)၊ နဝဒေးဥယျာဉ်အိမ်ရာ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း -၀၉-၇၆၅၄၇၉၆၈၆၊ ၀၉-၄၅၃၀၃၁၀၁၆

ပြင်ဆင်ဖတ်ရှုပါရန်

၂၂-၈-၂၀၂၃ မြန်မာ့အလင်းသတင်းစာမှ စာမျက်နာ ၁၉ပါ အထွေထွေ ားလှယ်လွှဲစာရုပ်သိမ်းကြောင်း အများသိစေရန် ကြေညာချက်မှ အမှတ် ၂၀၂၂ ရက်ဟု ပြင်ဆင်ဖတ်ရှုပါရန်။

ဒေါ်သန်းသန်းကြည် ၁၂/အလန(နိုင်)၀၁၂၇၈၈ ဖုန်း-၀၉-၇၉၆၄၅၉၅၈၅

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိ မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၊ ကွင်းအမှတ်(၁၆၄၆)၊ လက်ပံခုန်ကွင်း၊ မြေကွက်အမှတ်(၆၁/၄၈၇)၊ ရွာမြေရေိယာ ဝ ဒသမ ဝ၆ ဧကရှိ မြေကို ဒေါ်ယဉ်ယဉ်အေး ၉/ပမန (နိုင်)၁၂၅၁၈၁မှ ကျေးရွာမြေငှားဂရန်အသစ်

ထိုသို့လျှောက်ထားလာပါ၍ အထက်ဖော်ပြပါမြေကွက်အား ကန့်ကွက် လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၅)ရက်အတွင်း အထောက် ဓထားခိုင်မာစွာဖြင့် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်း၊ သတ်မှတ်ရက်ကျော်လွန်မှတင်သွင်းသည့် ကန့်ကွက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်းနှင့် ကြော်ငြာ ပါသည့်ရက်မှစ၍ (၁၅)ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းမှုမရှိပါက ဒေါ်ယဉ်ယဉ်အေး ၉/ပမန(နိုင်)၁၂၅၁၈၁ အား ကျေးရွာမြေငှားဂရန်ထုတ်ပေး နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ မြေကွက် အမှတ် (3–၃၂၈၀၉)၊ အကျယ်ပေ(၈၀)၈၀)၊ ဧရိယာ ၀်ဒသမ ၁၄၆ ဧကရှိ ဒေါ်ဆွေဇင်လတ် (ဘ)ဦးမောင်မောင်သန်း ၉/ပမန(နိုင်)၁၂၅၀၆၇ အမည်ပေါက် ချေဆွေလေတာ (ဘ)ဦးမောင်မောင်သန်း ၉/0မန် (နှင့်)-၂၇၁မဂ အမည်ပေးက မြေပေးမိန့်ရှိကိုတားသောမြောက်နှင့် ယင်းမြေကွက်၏ အကျိန်ခံစားနှင့် အရုပ်ရပ်ကိုဝယ်ယူထားပြီး လက်ရောက်ပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူ ခေါ်မှော့ဖိုင် (၁၁) ဦးတင်ပိုင် ၁၂/လဗေဂ(နိုင်)ဝ၂၈၂၆၄ ထုံမှ ကျွန်ုပ်၏မိတ်ဆွေ ခေါ်ဆေးစာနည်လွင် (၁၁) ဦးဖြင့်လွင် ၁၃/တကန် (နိုင်) ၁၁၅၉၄ ကဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေပြီးဖြစ်ပါသဖြင့် ကန့်ကွက်လုံပါက တရားဝင်နိုင်လုံသော မြေပိုင်ဆိုင်မှုစာရွက်စာတစ်အထောက်အထားများဖြင့် ပားျမပ်မှာလုံသော မြေပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများဖြင့် ဤကြေညာပါသည့် ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်ထံသို့ဖြစ်စေ၊ ဒေါ် အေးစေးခုည်လှင်ထံသို့ဖြစ်စေ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတိ ရက်ကျော်လွန်သည်အထိ ကန့်ကွက်မည့်သူမရှိပါက ဤအရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဦးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေစရန် အသိပေးကြေသာအင်္ဂါဘလာ် ရန် အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားသူ – ဒေါ်အေးဇာနည်လွင် ဖုန်း-୦၉ -၄၄၉၇၇၇၃၃୦

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်မေသဇင်ချစ် (LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၃၂၃၆/၂၀၁၇) အမှတ်(၂၆၆၁)၊ ဒေါနလမ်း၊ တပင်ရွှေထီးရပ်ကွက်၊

ပုဗ္ဗသိရိမြို့နယ်၊ နေပြည်တော် ဖုန်း – ဝ၉ –၄၃၁၁၂၂၄ဝ၊ ဝ၉-၆၉၇၈၁၆၆ဝဝ

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် Super Anbo 125 M/C ယာဒို လက်ဝယ်ရှိသူ ဦးဇော်မင်းဦ ၉/သပက(နိုင်)၀၄၆၁၆၃က(ကမ-၃ ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် ် ထေားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပ် ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 46W/24866 _ - Yamaha FZ5 150 M/C ယာဉ် လက်ဝယ်ရှိသူ Ever Ok Co.,Ltd က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လံသော . အထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ရက် ၃၀ အတွင်း ___ -အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)မန္တလေးမြို့

မိဘအမည်မှန်

မြစ်ကြီးနားမြို့၊ အထက (၂)၊ Grade–2(A) မှ မောင်သန်းထွန်း မိဘအမည်မှန်မှာ ဦးကျော်သန်း ၁/မကန(နိုင်)၀၇၈၂၅၄ နှင့် ဒေါ်ရွယ်ဂျာ ၁/မကန(နိုင်)ဝ၄၆၅၃၆ ဖြစ်ပါသည်။

ဖခင်အမည်မှန်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပနေ အမှတ်(၁၀) အခြေခံ ာအထက်တန်းခွဲ Grade–9(C) ရှ မယွန်းဟေမန်အောင်၏ မည်မှန်မှာ ဦးအောင်ကျော်မြင့် ၁၂/ခရနု(နိုင်)၀၉၁၂၁၈ ကြောင်း။

အမည်မှန်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၅ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနေ (ဘ) ဦးတင်ထွန်းအောင်၏ သမီ ဖြစ်သူ၏ အမည်မှန်မှာ ဒေါ်သဇင်ခင် ၈/မကန(နိုင်)၁၃၈၀၉၀ ဖြစ်ပ ကြောင်း။

ပြင်ဆင်ဖတ်ရှုပါရန်

၂၁–၈–၂၀၂၃ ရက်ထုတ် ဤသတ**်** ၂၁----၂၀၂၃ ရက်ထုတ် ဤသတင်း စာ၏ စားမှုက်မှာ(၃)ကည္+(မုံကျွန်)၏ ယာဉ်အမှတိ 3A/6394 ယာဉ်မှတ်ပုံ တင်စာအုစ် မိတ္ထုလျှောက်ထားခြင်း ခေါင်းစဉ် ကြော်ငြဘတွင် ယာဉ်မှတ်ပုံ တင်စာအုစ်မိတ္ထု လျှောက်ထားခြင်း အစားဖောင်းကြွန်ပါတ်ပြားပျောက်ဆုံ လျှောက်ထားခြင်းဟု ပြင်ဆင်ဖတ် ရူပါရန်။

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 2G/5130 Suzuk Carry P/U(4x2)R ယာဉ်လက်ဝယ်ရှိသူ ဦးမျိုးမင်းထက် ၁၀/ကမရ(နိုင်)၀၆၅၃၉၉ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော မထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် ရောက်ကန့် ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

Click ယာဉ်လက်ဝယ်ရှိသူ ဦးတင်မြတ် အာင် ၆/ထဝန်(နိုင်)ဝ ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက ခိုင်လံသေ: ထောက်အထားများဖြင့် ကြော်ငြ သည့်ရက်မှ ရက် ၃၀ အာက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် ာရောက်ကန့်ကွက်နိုင်ပါ၁

ကညန၊ တိုင်းဒေသကြီးဦးစီးမှူးရုံ (ထားဝယ်)

ယာဉ်မှတ်ပုံတင်စာအပ် မိတ္တူလျှောက်ထားခြင်း

၇၂ယ/၂၉၆၁၃ Wave 125 ယာဉ်လက်ဝယ်ရှိသူ ဦးတင်မြတ်အောင် ၆/ထဝန(နိုင်)၀၀၁၈၅၈ က (ကမ–၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှာက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော . ထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပ ရုံးသို့ လူကိုယ်တိုင် လာရောက် ဂန့်ကွက်နိုင်ပါသည်။

ကညန၊တိုင်းဒေသကြီးဦးစီးမှူးရုံး (ထားဝယ်)

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၁/ ပေါင်းလောင်း-၁၊ ဦးပိုင်/မြေကွက်အမှတ် (၈၀/၁၁၈)၊ ဧရိယာ ၀ ဒသမ ၀၅၅ ဧကရို ဦးရာကွတ် အမည်ပေါက် ပါမစ်မြေကွက်အား ဒေါ်ဂျူးကလျာသူးသူးအိမ့် ျောင်း မို ပြုမနေ (နိုင်) ၉၇၃၃၁ မှ လှူင်းမနားမြို့နယ် လယ်ဃာခြေစီခံခန့်ခဲ့နေနဲ့စာရင်းအင်း ဦးစီးဌာန၏ထောက်ခံချက် အရောင်းအဝယ်စာချပ်၊ ရောင်းသ/ပယ်သူ ကျမ်းကျိန် ဆိုချက်၊ နှစ်ဦးနှစ်ဘက်သဘောတူကတိဝနိခံချက်၊ ဝနိခံကတိပြုချက်၊ နိုင်ငံသား စိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းမူရင်းများတင်ပြပြီး မြေငှားစာချု လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချု လျှောက်တပ်လေပြေးမှာ ကား အမိန့်ဒီကရီများ အထောက်အထား ခိုင်လုံစွာတင်ပြဋ စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ အထောက်အထား ခိုင်လုံစွာတင်ပြဋ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိုန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသ နေပြညတောစည်ပင်သာယာရေးကေမတာ ဖြူပစ်ကေနးနှင့ ဖြေစမေနခွဲမှုဌာနှာ မ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက်ကန့်ကွက် နိုင်ကြောင်းနှင့် သတိမှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပို နည်းများနှင့်အညီ မြေငှားစာချုပ် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ကာသည္။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း ကြေညာချက်

စစ်တွေမြို့၊ မောလိပ်ရပ်ကွက်နေ ဦးသိန်းမောင် ၁၁/စတန(နိုင်) ၀၂၇၂၃၂ က စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ အကွက်အမှတ်(၃၇) မောလိပ်အကွက်၊ ဦးပိုင်အမှတ်(၁၆၅)၊ မြေဧရိယာ ၀ ဒသမ ၀၂၆ ကေအား လူနေအိမ်ဆောက်လုပ်နေထိုင်ရန်အတွက် မြေငှားဂရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုသူများရှိပါက ကြော်ငြာ သည့်ရက်မှစ၍ (၁၅)ရက်အတွင်း ခိုင်လုံသောအထောက်အထား များဖြင့် ကန့်ကွက်လွှာတင်နိုင်ကြောင်းနှင့် ကန့်ကွက်သူမရှိပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

ကော်လိတ္တော်အရာရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်တွေမြို့

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုအုပ်စု၊ ပွဲကြိုရပ်ကွက် ကွင်းအမှတ် (၁၀-ဘီ)၊ ကွင်းအမည် ရွာသစ်အရေ့၊ နတ်မောက်လမ်းနှင့် (၁၇ လမ်းထောင့်ရှိ ဦးပိုင်အမှတ်/မြေကွက်အမှတ် (၁၃/၇၅–က)ဟု ခေါ်တွင် သေ ဒေါ်တင်အုအမည်ပေါက် ဧရိယာ ၀ ဒသမ ၀၆၄ ဧကအ ကျယ်အဝန်းရှိ အိမ်ဝိုင်းမြေကွက်အနက်မှ အရှေ့ဘက်အခြမ်းဖြစ်သည့်၊ (တရားဝင်မခွဲစိတ် ုသေး)၊ အလျား(၆၀)ပေ၊ အနံ(၁၃)ပေ အကျယ်အဝန်းရှိ အိမ်ဝိုင်းကွက်နှင့် . ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့် ရှိသည်ဟု အဆိုပြုသူထံမှ ကျွန်ုပ်မိတ်ဆွေဖြစ်သူက အပြီးအပိုင်ဝယ်ယူရန် အတွက် စရန်ငွေအချို့ကို ပေးချေတားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ပိုင်ရေးဆိုင်ခွင့်ရှိ၍ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသော အထောက်အထ (မူရင်း)များဖြင့် ဤကြော်ငြာပါသည့်ရက်မှစတင်ပြီး ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင် ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ -

ဦးရဲထိုက်အောင် (LL.B. LL.M)၊ တရားလွှတ်တော်ရေ့နေ၊ (စဉ်–၁၇၁၅၅/၂၁) အမှတ်(၆၄၅)၊ အဝေရာ့လမ်း၊ အောင်မေတ္တာ့(ဃ)ရပ်၊ မကွေးမြို့။ ဖုန်း-၀၉-၉၅၄၃၄၅၅၅၆

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာဂျင်း နေပြည်တော် မွေးသိန်ဖြို့နယ် သပြေကုန်းရပ်ကွက် ဂန္ဓမာ(၁၀)လမ်း မြေကွက် အမှတ်(၅၇)။ ပေ(၆၀)ပေ) အကျယ်မြေကွက်အား လက်လယ်တာရှိ ရောင်းချင်းနှင့် ရှိသူ ဦးစေခံဝင်ထိုက်ထံမှ ကျွန်ပ်၏မိတ်ဆွေက အဖြီးအပိုင်လယ်ပုရန် ရောင်းကြောငွေ တစ်စိတ်တစ်အေသပေးရေချင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အတက်ဖော်ပြပါ မြေကွက်အား အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး မည်သူမဆို ကန့်ကွက်တားမြစ်လိုပါက ဤကြေညာသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်ထဲသုံး ခိုင်မာလုံလောက်သော ပိုင်ဆိုင်မှု အထောက်အထား မှုင်းများဖြင့် တစ်ပြားနဲ့ငှက်နိုင်ပါကြောင်းနှင့် သတ်မှတ်ကိုကော်ကိုလှန်ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပါပါသည်။

LL.B. D.B.L. PGDE (စဉ်–၁၁၆၀၅/၂၀၁၆) တရားလွှတ်တော်ရှေ့နေ လွှဲအပ်ညွှန်ကြားချက်အရ-LL.B (စဉ်–၅၄၃၈၉/၂၀၂၁)

ဦးပြည့်ဖြိုးအောင် (စဉ်-၅၄၆၈၆/၂ဝ၂၂)

တော်ရေရနေ တော်ရေရနေ ယ၆/(၅၅-ခ)အောင်သပြေလမ်း၊ ရန်အောင်(၁)ရဝ်ကွက်၊ နေပြည်တော်ပျဉ်းမနားမြို့၊ ဖုန်း – ၀၉-၄၃၁၀၇၇၅၀

အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်တော်မူလမ်း၊ မြောက် ရပ်ကွက် (မြေနီကုန်း)၊ အမှတ်(၁၁)၊ ပထမထပ်တွင်နေထိုင်သူ ဒေါ်အေရှာခါတွန် (a)ဒေါ်အိုက်ရှာခါတွန် ၁၂/စခန(နိုင်)၀၄၄၆၆၂ ၏ လွှဲအပ်ညွှန်ကြားချက်အရ အထက်လိပ်စာပါတိုက်ခန်းအား ကျွန်ုပ်၏မိတ်ဆွေ ဒေါ်အေရှာခါတွန်(ခ) ဒေါ်အိုက်ရှာခါတွန်မှ ၅–၇–၂၀၂၃ ရက်တွင် ၎င်း၏ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်ယူ ပိုင်ဆိုင်လျက်ရှိပါသည်။ သား၊ သမီးများကိုလည်း ၎င်းတို့နှင့်သက်ဆိုင် သည့်အမွေဝေစုအား ခွဲဝေပေးပြီးဖြစ်ပါ၍ အဆိုပါတိုက်ခန်းသည် အမွေပစ္စည်း မဟုတ်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ သက်ဆိုင်ခြင်းမရှိပါ သို့ဖြစ်ပါ၍ အဆိုပါတိုက်ခန်းနှင့် ပတ်သက်၍ ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်း ငှားရမ်း၊ အာမခံထားခြင်းတို့သည် ကျွန်ုပ်မိတ်ဆွေတစ်ဦးတည်း၏ လုပ်ပိုင်ခွင့် သာဖြစ်ကြောင်းနှင့် မည်သူမျှ ကန့်ကွက်ခွင့်မရှိပါကြောင်း အများသိစေရန် အသိပေး ကြေညာအပ်ပါသည်။

ဒေါ်အေရှာခါတွန် (ခ) ဒေါ်အိုက်ရှာခါတွန်၏ လွှဲအပ်ညွှန်ကြားချက်အရ – ဒေါ်မီမီထွန်း (LL.B)

အထက်တန်းရှေ့နေ (စဉ် – ၄၉၆၈၁) စုပေါင်းရုံးဝင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း – ဝ၉ ၈၀ဝ၆၄၈၈၀၀

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စက်မှုဝန်ကြီးဌာန၊အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းလက်အောက်ရှိ ချည်ထုတ်လုပ်သည့် အောက်ဖော်ပြပါစက်ရုံများမှ ချည်အမျိုးမျိုးအား တင်ဒါ အမှတ်စဉ်(၈/၂၀၂၃-၂၀၂၄)ဖြင့် ရောင်းချလိုပါ၍ တင်ဒါအဆိုပြုလွှာများ တင်သွင်းရန် ^{ရို}က်ခေါ်အပ်ပါသည်-

စက်ရုံအမည်

(က) အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)

(ခ) အမှတ်(၄)အထည်စက်ရုံ (ပွင့်ဖြူ)

(ဂ) အမှတ်(၅)အထည်စက်ရုံ(ပခုက္ကူ)

(ဃ) အမှတ်(၇)အထည်စက်ရုံ (မြစ်သား)

(c) အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)

တင်**ဒါပုံစံရောင်းချမည့်ရက်** – ၂၄–၈–၂၀၂၃ရက် (ကြာသပတေးနေ့)

တင်ဒါပိတ်ရက် – ၆–၉–၂၀၂၃ ရက်(ဗုဒ္ဓဟူးနေ့) အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းနိုင်ပါသည်-ရောင်းချဖြန့်ဖြူးရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)၊ နေပြည်တော်။

ဖုန်း-ဝ၆၇-၄၀၈၁၅၇၊ဝ၆၇-၄၀၈၂ဝ၃၊ ဝ၆၇- ၄၀၈၃၆၂

ကန့်ကွက်နိုင်ပါကြောင်း

ဟ**ှာေ** ဟုနာလှု/ဟ**ု**ရင္**ပားေကြ** ငေါ် ရန်ကုန်တိုင်းဒေသကြီး၊ ဒုဂ္ဂိုဒ္ဓသစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်-၄၀တွင် တည်ရှိသည့် မြေကွက်အမှတ်(၁၀၉၁)ဟု ခေါ်တွင်သေ မြေအကျယ်အဝန်းပေ(၄၀)(၁၈) ဒေါ်ထားရှိအမည်ပေါက်မြေချပါမစီအမျိုးအ စားမြေကွက်နှင့် မြေတွက်အမှတ်(၁၀၉၀)ဟုခေါ်တွင်သော ဒေါ်လှသန်း (TTE-) -း)မြို့နယ်၊ မြေတိုင်းရပ်ကွက် ချေခင်းရှည်ဆင်နှင်းလုံးလာကျို သောက်အဆည်းကေးမှုချုပ်စေအော့ ခေါ်လှည်နီး (TIFE ဝဂဂုဂ္ဂ၉) အမည်ပေါက်မြေငှားဂရန် အမျိုးအစား၊ မြေအကျယ်အဝန်းငေး (ငှောဖြောက်နှင့် မြေကွက်အမှတ်(၁၀၉)ပျားဝါနှင့်စေးသည့်မေ(၁၀)မှစ်)ကျယ်ဝန်းသာ (မြေကွက်အမှတ်-၁၀၉၁ နှင့်ကပ်လျက်အခြမ်း)မြေတွက်အပါအဝင် မြေစရိယာ စုနေပါင်းပေ[၅၀)ပေါကျယ်ဝန်းသည့် မြေကွက်နှင့်ယင်းမြေကွက်ပေါန် နေအိစ် အပါအဝင် ပင်းတို့နှင့်သက်ဆိုင်သော အကျိုင်းစံကျွန်ုင်စာကျွန်း အရန်လုံနောက်ငယ်တို့ကို သက်ဆိုင်သော စာချုပ်စာတစ်များ၊ ပါစမ်ခုရင်းတို့နှင့်တကွ လက်ရှိထားပုံဝိတိုင် ခေါ်လားစို(TGC-၁၀၅၆၀)) ၁၂(၅၈)နှင့်နိုင်သည့် ခေါ်လားစို(TGC-၁၀၅၆၀)) ၁၂(၅၈)နှင့်နိုင်သည့် အော်င်းချရန်နော်စီးလုံခ်ရာ ကျွန်ုပ်စီ၏စိတ်ဆေ့က အပြီးအဝိုင်ဝယ်ယူရန်အတွက် အရောင်းတန်ဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို ရေနှီအေဖြစ်ပြီးသည်။ အရောင်းအပေါ်အသည်။ ကန့်ကွက်မှုစေပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကျွန်ုပ်ထဲသို့ လာချောက် တန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကုန်ကွက်မှုစရှိပြကာအရောင်း အပယ်ကို ပွဲနေနေန်အညီ မြိုင်မြောက်အောင် အက်လက်ဆောင်ရွက်သွားမည် မြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပြည့်ချောက်အောင် အက်လက်ဆောင်ရွက်သွားမည် မြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ အရောင်မျာကိုအောင် အပြောင်းအများသိစေရန် ကြေညာအပ်ပါသည်။ အရောင်မှုကို မေးချင်မှုကိုသောင် အများသိစေရန် ကြေညာအပ်ပါသည်။ ခေါ်ဝင်နိုမြင့်LLB, D.B.L.D.I.L.D.I.L. တရားလွှတ်တော်ရှေ့ ခေါ်ဝင်မှုစဉ်-၁၄၆၃၃)

တရားလွှတ်တော်ရေ့နေ (စဉ်-၁၄၆၅၃) ဘီလမ်း၊ မေ,ဝဘလမ်းဆုံး၊ မြို့နယ်တရားရုံးအနီး၊ (၃၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဖုန်း-ဝ၉-၄၂၀၀၄၉၆၁၅၊ ဝ၉-၇၉၅၉၇၄၉၁၁

ကန့်ကွက်နိုင်ကြောင်းအများသိရှိစေရန်အသိပေးကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇောတိကလမ်း၊ အမှတ်(၇၀၄)ဟု ခါ်တွင်သော မြေတိုင်းရပ်ကွက်အမှတ်(၁၆/၄)၊ လူနေရပ်ကွက်အမှတ် (၁၆/၄)၊ မြေကွက်အမှတ်(၇ဝ၄)၊ မြေဧရိယာ ဝ ဒသမ ဝ၅၅ ဧကရှိ နှစ်(၆ဝ)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ ဆောက်အအုံအပါအဝင်အကျိုးခံစားခွင့်အရုပ်ရပ်တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဦးစီးဌာနတွင် အမည်ပေါက်ပိုင်ဆိုင်သူ ဒေါ်မြင့်မြင့်အေး ၁၂/သဃက(နိုင် မှ တရားဝင်လက်ဝယ်ရရှိပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း ာန်ခံကတိပြုသည့်အတွက် အပြီးအပိုင်ဝယ်ယူရန် ကျွန်ုပ်တို့၏မိတ်ဆွေမှ စရန်ငွေ ပေးအပ်ထားပြီးဖြစ်ပါသည်။ အထက်ဖော်ပြပါမြေကွက်နှင့် မြေကွက်ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့အား အရောင်းအဝယ် ပြုလုပ်ခြင်းကို ကန့်ကွက်လိုပါကယနေ့မှစ၍ ခုနှစ်ရက်အတွင်း ကျွန်ုပ်တို့ထံသို့ ဘရားဝင်စာရွက်စာတမ်းအထောက်အထားခိုင်လုံစွာ ယူဆောင်ပြီး လာရောက် တွေ့ဆုံနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။ သတ်မှတ်ရက်အတွင်း ာရောက်ခြင်းမရှိပါက အရောင်းအဝယ်ပြုလုပ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိရှိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-သို့မေးထွေးကျသေး၍ ဒေါ်အေးအေးရီ (LLB) တရားလွှတ်တော်ရှေ့နေ (၄၃၇၃) အမှတ်(၉/၁၁)၊ အခန်းအမှတ်(၂၀၁)၊ ဒုတိယထပ်၊ ၃၆လမ်း(အောက်ဆုံး)၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဘိုးဘပိုင် / မြေပိုင်အခွင့်အရေးရရှိထားသောမြေ အမည်ပြောင်းလျှောက်ထားကြောင်းကြေညာစာ

ား သားဝယ်မြို့ ဆန်းချိရင်ကွက်၊ အကွက်အမတ်(၂၃)၊ အကွက်အမည် ဆန်းချိ တောင်အကွက်၊ ဦးပိုင်အမှတ် (၂၄)၊ ဧရိယာ ၀ ဒသမ ဝ၈၉ ဧကာဆနက်မှ မြေရေိယာ ၀ ဒသမ ၀၄၂ရှိ အောက်ဖော်ပြပါအလား အလာရှိသည့်-

က) အရေ့လားသော် - လမ်း

(ခ) အနောက်လားသော် – ဦးပိုင်အမှတ်(၂၃ ဒသမ ခ) – ဦးပိုင်အမှတ်(၂၃ ဒသမ ဆ)၊ (၂၅) – ဆန်းချီလမ်း (a) emocaniens

(c) မြောက်လားသော်

အထက်ပါမြေကို (ဘိုးဘုပိုင်/မြေပိုင်အခွင့်အရေးရရှိထားသော မြေအမည် ပြာင်း)ပေးရန် ဦးကြည်သာတွန်း၊ ဒေါ်ယုဝါဝါထွေးမှ လျှောက်ထားလာ သည့်အတွက် ယင်း၏အမည်ကိုပြောင်းလဲပေးမည်ဖြစ်၍ ပြောင်းလဲပေးထိုက် ပြောင်း)ပေးရန် ကြောင်းကန့်ကွက်လိုသူများရှိပါက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် မတိုင်မီ ယက်ဆိုင်ရာ သက်ဆိုင်ရာ စာရက်စာတမ်းအထောက်ထားများနှင့်တက္ခ ပက်မှတ်ရေးထိုးသူထီ ကန့်ကွက်နိုင်ကြောင်း ကြေညာလိုက်သည်။

သတ်မှတ် ကာလအတွင်း လာရောက်ကန့်ကွက်တင်ပြမှမရှိပါက ကန့်ကွက်သူ မရှိဟုယူဆပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။ မြို့နယ်ဦးစီးဌာနမှူး

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန ထားဝယ်မြို့

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒေါပုံမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၂/ယမုံနာ-၁)၊ ၁၄၄/A)၊ ဧရိယာ(၁၂၅၀)စ/ပေ၊ ၀ ဒသမ ၀၂၈ ဧက မြေကွက်တည်နေရာအမှတ် ၁၄၄)၊ (၁၆)လမ်းအထက်၊ ယမုံနာ(၁)ရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ဦးရှရုပ် ၁၂/ဒပန ခါပိုမြို့နယ်တရားရုံး၊ ၂၀၂၁ ခုနှစ် တရားမဇာရီမှုအမှတ်(၃၁/၂၀၂၁)၏ ၂၈-၁၂-၂၀၂၁ ေးကိုမှုနှံမသေးျခနဲ့။ ၅၅၅ ဗိုန္ဓမ အချခေင်းေရွးထားျခင့် (၉၅၅၅၅၈)။ ၂၈ ၁၅၂၅၅ ရက်စွဲပါ တရားရုံးနေ့ စဉ်မှတ်တမ်း တာဝန်ခံဓိတ္ထူမှန်၊ ဂရန်မူရင်း၊ မြေခွန်ပြေစာ၊ ဒေါင်ုမြို့နယ်တရားရုံး၏ ၁၆-၆-၂၀၂၂ ရက်စွဲပါ စာအမှတ်(၁၅၂(က)/၁၃-၁/၂၀၂၂) ဖြင့် ဘိလစ်ခန့်စာတို့အရ တင်ပြ၍ တရားရှုံးကိုယ်စား ဘိလစ်ဦးဆောင်းလွင်ဦး ၁၂/ တမန(နိုင်)ဝ၂၉၅၃၁ မှ အရောင်းအဝယ်မှတ်ပုံတင်စာချပ် ချုပ်ဆိုရန် မြေပုံကူး လာပါသည်။ မြေစာရင်းမှတ်ချက်ရှိ ၂၀၁၈ ခုနှစ်တွင် SP ဒေါ်နန်းနှန်းမှ လျှောက်သားလာတည်။ မြေဖာ်၊ုံးမှာ ချက်ချို ၂၀၀၈ ခုမှစ်တွင် ၁၈ ဒေးရနာနှနာမှ အရောင်းမြေပုံကူးလျှောက်ထားခွဲခြင်းနှင့်ပတ်သက်၍ တရားနိုင်ဦးကျော်ဇောမှ ၎င်းမဝယ်ယူခင်ကာလဖြစ်သဖြင့် မသိရှိသည်မှာ မှန်ကန်ပါကြောင်း နှစ်(၆၀) ငှင်းမေလ်ယူခင်ကာလဖြစ်သဖြင့် မသိရှိသည်မှာ မှန်ကန်ပါကြောင်း နှစ်(၆၀) ဂျေန်မြေအား ၁၀-၄-၂၀၁၉ ရက်တွင် ဝယ်ယူခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ ယခု မြေကွက်နှင့်ပတ်သက်၍ အရှုပ်အရှင်းတစ်စုတစ်ရာ ပေါ်ပေါက်လာပါက တာဝန်ယူ မြေရှင်းပေးမည်ဖြစ်ကြောင်း ကျမ်းကျိန်လွှာပူးတွဲ၍ ၃၀-၆-၂၀၂၃ ရက်စွဲပါဖာဖြင့် ရှင်းလင်းတောင်ပြလပါသည်။ သို့ပါ၍ အထက်ဖော်ပြပါအတိုင်း ဘိုလစ် ဦးဆောင်းလှင်ဦးမှ အရောင်းအဝယ်စာချုပ်ရန် မြေပုံကူးလျှောက်ထားမှုအား တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြပေါသည့်ရက်မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံး လုပ်နည်းအတိုင်း အာက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး းပုပရညာအပ်ပါသည်။ ကြညာအပ်ပါသည်။ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြမြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် တ်(၆)၊ မြေကွက်အမှတ်–၆၅၇ ၊ မေယုလမ်း၊ အကျယ်အဝန်း ပေ(၄၀x၆၀)ရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ် ားလုံးတို့ကို တရားဝင်အမည်ပေါက်ပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသူ ဦးဇော်အောင် ၇/ဖမန(နိုင်)ဝ၉ဝ၇၂ဝ ထံမှ ကျွန်ုပ်၏မိတ်ဆွေက ခပြီးအပိုင်ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေ အဖြစ်ပေးချေထားပြီးဖြစ်ပါသည်။ အထက်ဖော်ပြပါ မြေကွက်အရောင်း တယ်ကိစ္စကို မည်သူမဆိုကန့်ကွက်လိုပါက ကျွန်ုပ်ထံသို့ ခိုင်လုံသောစာရွက် စာတမ်းအထောက်အထားမှုရင်းများဖြင့် ဤကြေညာပါသည့်ရက်မှစ၍ (၇)ရက် တွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ထက်ကျော်လွန်ပါက မြေကွက်အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ခေါ်ဝင်းဝင်းနွယ် (LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်–၈၃၂၈) အမှတ်-၉၊ အရှေ့အာဇာနည်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉-၄၄၃၁၁၂၅၇၁၊ ၀၉-၇၉၉၉၁

ကန့်ကွက်နိုင်ကြောင်းအများသိရှိစေရန်အသိပေးကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ သစ်ယာပင်လမ် ခမှတ်(၁၁၃)ဟုခေါ်တွင်သော မြေတိုင်းရပ်ကွက်အမှတ် (၂၃)၊ လူနေရပ်ကွက် အမှတ် (သုဝဏ္ဏ)၊ မြေကွက်အမှတ် (၁၁၃)၊ မြေဧရိယာ ဝ ဒသမ ၁၂၁ ဧက ကျယ်အဝန်းရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့်ယင်းမြေကွက်ပေါ်ရှိ ဆောက်အအုံ အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မကို၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဦးစီးဌာနတွင် ပိုင်ဆိုင်သူ ဒေါ်နီနီဆွေ ၁၂/စခန(နိုင်)၀၄၁၃၆၆ မှ တရားဝင်လက်ဝယ်ရရှိ ပိုင်ဆိုင်ပြီး၊ ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသည့်အတွက် အပြီးအပိုင် ဝယ်ယူရန်ကျွန်ုပ်တို့၏မိတ်ဆွေမှ စရန်ငွေပေးအပ်ထားပြီးဖြစ်ပါသည်။ အထက် ဖော်ပြပါမြေကွက်နှင့်မြေကွက်ပေါ်ရှိအဆောက်အအုံအပါအဝင် အကျိုးခံစားခွင့် ရပ်ရပ်တို့အား အရောင်းအဝယ်ပြုလုပ်ခြင်းကို ကန့်ကွက်လိုပါက ယနေ့မှ စ၍ ခုနစ်ရက်အတွင်း ကျွန်တို့ထံသို့ တရားဝင်စာရွက်စာတမ်း အထောက် ထား ခိုင်လုံစွာ ယူဆောင်ပြီး လာရောက်တွေ့ဆုံနိုင်ကြောင်း အသိပေး သတ်မှတ်ရက်အတွင်း လာရောက်ခြင်းမရှိပါက ကြေညာအပ်ပါသည်။ အရောင်းအဝယ်ပြုလုပ်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများသိရှိစေရန် အသိပေး ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ –

တရားလွှတ်တော်ရှေ့နေ (၄၃၇၃) အမှတ်(၉/၁၁)၊ အခန်းအမှတ်(၂၀၁)၊ ဒုတိယထပ်၊ ၃၆လမ်း(အောက်ဆုံး)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ ပြည်ရိပ်သာလ မှတ်(၄၉၉A)၊ မြေတိုင်းရပ်ကွက်အမှတ်(၈၂)၊ မြေကွက်အမှတ်–(၁၀အိပ်ချ်) မြေကွက်ပေါ်တွင် တည်ဆောက်ထားသော ၈၁ထပ် အဆောက်အအုံတွင် ာည်ရှိသော အခန်းအမှတ်(B1)၊ အခန်းဧရိယာ(၁၇၄၆)စတုရန်းပေအကျယ် ဝန်းရှိသော တိုက်ခန်း(၁)ခန်း အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံး တို့ကို တရားဝင်ပိုင်ဆိုင်သူ ဦးကိုကိုဦး ၁၂/ကမရ(နိုင်)ဝ၀၁၇၂၀ ထံမှ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား စာချုပ်စာတမ်းများနှင့်တကွ ကျွန်ုပ်၏မိတ်ဆွေက ယ်ယူရန် စရန်ငွေပေးချေထားပြီး ဖြစ်ပါသည်။

ကန့်ကွက်လိုပါက ဤကြော်ငြာပါသည့်ရက်မှစ၍(၁၄)ရက်အတွင်း ပိုင်ဆိုင်မှု ာရွက်စာတမ်းမှုရင်းများနှင့်တကွ ကျွန်ုပ်ထံ လာရောက်ကန့်ကွက်နိုင်ပါ ကြောင်း ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ပြီးမြောက်အောင် ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် အသိပေ

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်ဝေဝေမို (LL.B) တရားလွှတ်တော်ရှေ့နေ (စဉ် -၁၇၀၀၇) ကွန်ဒို(ဘီ)၊ အခန်း(၃၀၁)၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၆၉၅၁၀၂၉၃၀၊ ၀၉၇၉ ၅၇၃၀၉၅၁

မြန်မာနိုင်ငံလူမွှဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၅၁(က) နှင့်

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေ $\varrho(m)$ အရ

Moex Banking Co., Ltd. ജാം

အစုရှယ်ယာရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဗျက်သိမ်းခြင်း

စာရင်းရှင်းလင်းဖျက်သိမ်းရန် ၂၀၂၃ခုနှစ် ဩဂုတ် ၂၂ ရက်တွင် ကျင်းပသော

ရှင်းလင်းဖျက်သိမ်းရေး လုပ်ငန်းစဉ်များကိုလုပ်ကိုင်ရာတွင် စာရင်းရှင်းလင်း

LIQUIDATOR

အထူးအစည်းအဝေးတွင် အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ

Moex Banking Co., Ltd ကို အစုရှယ်ယာရှင်များ၏ဆန္ဒအရ

သို့ဖြစ်ပါ၍ Moex Banking Co., Ltd. နှင့်သက်ဆိုင်သော ရရန်နှင့်

အယူခံမှုဆိုင်ရန် ချိန်းဆိုသည့်နေ့ရက်ကိုအယူခံတရားပြိုင်သို့ အကြောင်းကြားစာ

(တရားမကျင့်ထုံးဥပဒေအမိန့် ၄၁ ၊ နည်းဥပဒေ ၁၄) မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ၂၀၂၂ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် – ၁၆၁

၁။ ဦးစိန်ထွန်း ၁၆။ ဦးခင်မောင်စိမ်း ၂။ ဒေါ်ချိုတီမာ (၎င်းကိုယ်တိုင်နှင့် ၂၊ ၃၊ ၄ ၁၇။ဒေါ်မိုင်မွန်(ခ)ဒေါ်ခင်မေသန်း ၁ --၃။ ဒေါ်ဝေဝေလွင်(ကွယ်လွန်သူ ၁၈။ ဦးနေဝင်းသိန်း အယူခံတရားလိုများ၏ အထွေထွေ ကိုယ်စားလှယ်စာရသူ) ဦးတင့်လွင်၏တရားဝင်ကိုယ်စားလှယ်) ၁၉။ ဒေါ်တိုးတိုးလွင် ၂။ ဒေါ်ယဉ်ယဉ်မြ (ကိုယ်တိုင်နှင့်အယူခံတရားပြိုင်၄၊၅၊ ၆ ၂၀။ ဦးဖုန်းဝင့်နိုင် ၃။ ဦးအောင်လင်း တို့၏ အခွင့်ရကိုယ်စားလှယ်) ၂၁။ ဦးအောင်သင်းလတ် ၄။ ဒေါ်မြလွင် ၂ (ကွယ်လွန်သူ ဦးတင့်လွင်၏ ၂၂။ ဒေါ်မိုးမိုးကြည် ၄။ ဦးမောင်ထွေးကို ၅။ ဒေါ်သီသီလွင် တရားဝင်ကိုယ်စား _ ၂၃။ ဒေါ်အေးအေးသန်း ၆။ ဒေါ်ဖြူဖြူလွင် လှယ်များ) ၂၄။ ဒေါ် နွယ်နွယ်စိုး ၇။ ဒေါ်အေးမူမူခိုင် (ကွယ်လွန်သူဒေါ်ကြည် ၂၅။ ဦးကျော်နိုင် သန်း၏တရားဝင်ကိုယ်စားလှယ်) ၂၆။ ဦးကျော်ခိုင် ၈။ ဒေါ်တင်အုန်း ၂၇။ ဒေါ်နီလာအောင် ၂၈။ ဦးသိန်းနိုင် ၉။ ဒေါ်တင်ပြုံး -၁၀။ ဒေါ်သန်းသန်းဌေး ၂၉။ ဦးသန်းနိုင် ၁၁။ ဦးလူအောင် ၃၀။ ဦးလှမိုးအောင် ၁၂။ ဒေါ်အေမီသိန်း ၂ (ကွယ်လွန်သူ ၃၁။ ဦးကြည်ဇင် ၁၃။ ဦးဖြိုးလင်းသိန်း – ဦးအောင်မောင်း၏ ၃၂။ ဒေါ်ဖြူပြာအောင် တရားဝင်ကိုယ်စားလှယ်များ)

၁၅။ ဦးဝင်းညွှန့် အယူခံတရားပြိုင်များ အယူခံတရားလိုများ

၁၄။ ဒေါ်ပိုပို(ခ)ဒေါ်သန်းသန်းအေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်စွဲပါ ရမည်းသင်းခရိုင် တရားရုံးတော်မှ တရားမပြင်ဆင်မှုအမှတ်– ၁ / ၂၀၂၁ ကို

အယူခံတရားပြိုင်များ ၁၈။ ဦးနေဝင်းသိန်း(ဘ)ဦးလတ်၊ ၁၉။ ဒေါ်တိုးတိုးလွင်(ဘ)ဦးလတ်၊ ၂၀။ ဦးဖုန်းဝင့်နိုင် (ဘ)ဦးလတ်၊ ၂၁။ဦးအောင်သင်းလတ် (ဘ)ဦးလတ်၊ ၂၂။ ဒေါ်မိုးမိုးကြည်(ဘ)ဦးလတ် (၂)လမ်း၊ ဆေးရုံပိုင်းရပ်ကွက် ဖြူးမြို့၊ ပဲခူးတိုင်းဒေသကြီး (ယခုနေရပ်လိပ်စာများမသိ) သိစေရမည်။

ယခုအမှုတွင် ရမည်းသင်းခရိုင် တရားရုံးတော်ကချမှတ်ပေးသည့် ဒီကရီကို ဦးစိန်ထွန်း(၎င်းကိုယ်တိုင်နှင့် ၂၁၊၄ အယူခံတရားလိုများ၏ အထွေထွေကိုယ်စားလှယ်စာရသူ) ပါ ၄ က အယူခံရာ ဤရုံးတွင် မှတ်ပုံစာရင်း တင်သွင်း၍၊ ထိုအယူခံမှုကို၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် (၁၃၈၅ ခုနှစ် တော်သလင်းလဆန်း ၄ ရက်) တွင် ဆိုင်ဆိုရန် ဤရုံးတော်က ချိန်းဆိုလိုက်သည်။ သင်ကိုယ်တိုင်ဖြစ်စေ၊ သင့်ရှေ့နေဖြစ်စေ၊ ဤအယူခံမှုတွင် သင့်အတွက် ဆောင်ရွက်ရန် တရားဥပဒေအရ ခွင့်ပြုထားသူ ကိုယ်စားလှယ်ဖြစ်စေ မလာရောက်ခဲ့လျှင် ၎င်းအယူခံမှုကို သင်မရှိသည့် အခါတွင် တစ်ဖက်သတ်စီရင်ဆုံးဖြတ်လိမ့်မည်။

ထို့ပြင် သင်ကအယူခံနိုင်ခွင့်ရှိသော ဤအမှုတွင် ဒီကရီကို အမိန့် ၄၁၊ နည်းဥပဒေ ၂၂ အရ ကန့်ကွက်လိုလျှင် အမိန့် ၄၁၊ နည်းဥပဒေ ၂၂ အရ ချိန်းထားသည့် အချိန်အတွင်း သင်က ကန့်ကွက်လိုကြောင်း ဤအယူခံရုံး၌ အကြောင်းကြား အစီရင်ခံစာတင်သွင်းရမည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။ (ရွှေဒီဇင်ဘာအောင်)

လက်ထောက်ညွှန်ကြားရေးမှူး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်

ဖခင်အမည်မှန်

Grade–8(A) မှ နန်းဖူးယမုံ၏

ဖခင်အမည်မှန်မှာ ဦးခွန်စိန်

မျိုးဦး ၁၃/ဟပန(နိုင်)၀၅၁၀၉၂

မွေးသက္ကရာဇ်မှန်နှင့်တစ်ဦးတည်း

သရုပ်ပြဆရာမ ဒေါ်သင်းသင်းဆွေ

၁၃/ဟပန(နိုင်)ဝ၆၆၆၄၈

၈–၃–၁၉၉၂ ဖြစ်ပါကြောင်း။

ငင်း၏

ပင်လုံတက္ကသိုလ်မှ ရုက္ခဗေဒ

ဦးခွန်စိန်မျိုးဦး

ဖြစ်ပါကြောင်း။

တောင်ကြီးမြို့၊ အထက (၄)

၃၃။ ဒေါ်ကြည်ပြာအောင်

၁၄။ ဒေါ်သဇာအောင်

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်တောင်ပိုင်း ရပ်ကွက်၊ အင်ကြင်းလမ်းနှင့် နဝရတ်ပတ်လမ်။ အမှတ်(၆၅၁)၊ မြေကွက် ရောက္ပက အကြေငးလမႈနှင့ နဝရာတတလ်၏ အမှာက(၅၅)၊ မြေကွက (၃၀၃၅)ပေ အကျယ်ရှိ ပါမစ်မြေအမျိုးစားကို မူလအမည်ပေါက် ဗိုလ်ကြီး အောင်ဆန်းမြိုင်ထံမှ ဆက်စပ်စားချုပ်ဖြင့် ဝယ်ယူလာရာ ယခုဒေါ် နှန်းချွေလင်း ၉/ပဥလ(နိုင်)ဝ၁၂၃၁၂ မှ တရားဝင်ပိုင်ဆိုင်ထားသော မြေနှင့်အိမ်အား ကျွန်ုပ်၏မိတ်ဆွေ ဒေါ်အရွှေငေ်ထွန်း ၁၂/အစန(နိုင်)ဝပ်၃၉ဝ၄က အပြီးအပိုင် ဝယ်ယူရန် တန်မိုးငွေတစ်စိတ်တစ်ဒေသအား စရန်နှင့ပေးချေတာပြီး ဖြစ်သဖြင့် ပိုင်ဆိုင်ခွင့်ရှိသူမည်သူမဆို ကန့်ကွက်လိုပါက ဤကြော်ငြပါသည့် ရက်မှစ၍ (၇)ရက်အတွင်း ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းမှုရင်း အထောက် အထားနှင့်တကွ ကျွန်ုပ်ထံလာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက် မည့်သူမရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– လွှဲအပည္ဟရယ္သာကျသသ -ဦးမင်းလွင် (LL.B) အထက်တန်းရှေ့နေ (စဉ်-၂၄၃၃၂) ဘယက်(၊ ၊)၊ (င)လာ၊ မိုးမလမ်း၊ မုန့်(တောင်)ရပ်ကွက်၊ အမှတ်(၂၂)၊ (၄)လွှာ၊ စိုးမခလမ်း၊ မုန့်(တောင်)ရပိ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပီမိုးနင်း (၅)လမ်း၊ (၄၂)ရပ်ကွက်၊ အမှတ်–၇၉ဝ(ခ)၊ (၁၈x ၆၀)ပေရှိမြေနှင့် ၎င်းမြေပေါ်ရှိ ပျဉ်ထောင်တစ်ထပ်အိမ်(၁)လုံးမှာ ဖခင်ဦးတင်အောင် ကွယ်လွန်ပြီးနောက် ၎င်း၏ သားသမီး(၃)ဦးဖြစ်သော ဦးကြည်ခိုင်ဦး၊ ဒေါ်တင်ဇာလင်းနှင့် မဝတ်မှုံဝင်းတို့ (၃)ဦးသာ ပိုင်ဆိုင်သော အမွေပစ္စည်းဖြစ်ပါသည်။

့ ထို့ကြောင့် အထက်ပါ ဖခင်ကျန်ရစ်ခဲ့သည့် အိမ်နှင့်ခြံမြေအား ကျွန်ုပ်၏ မိတ်ဆွေ ဒေါ်တင်ဧာလင်း ၁၂/ဆကန(နိုင်)၀၀၂၂၄၈ သဘောတူသိရှိခြင်း၊ ခွင့်ပြုခြင်းမရှိဘဲ၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း အစရှိသည်တို့ကို လုံးဝမပြုလုပ်ရန်နှင့် ထိုကဲ့သို့ ပြုလုပ်ပါက ပြုလုပ်သူကသာ မိမိတို့စရိတ်ဖြင့် တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အများသိ စေရန် ကြေညာအပ်ပါသည်။

__ လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်တင်နှင်းယု (ဥပဒေဘွဲ့) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၁၃၀) အမှတ်(၉/၁၁)၊ အခန်း(၂၀၂/အီး)၊ ဒုတိယထပ်၊ (၃၆)လမ်းတို၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၄၂၅၃၀၉၅၃၃

ကန့်ကွက်နိုင်ပါကြောင်း

အမှတ်နှင့်အမည် (၉/အစိုးရရပ်)၊ ဦးပိုင်အမှတ်(၂၆–ခ)၊ ဧရိယာ ဝ ဧကရှိ ဒေါ်နန်းနွမ်းစိန် ၁၃/တကန(နိုင်)၀၁၇၃၈၈ နှင့် ဒေါ်နန်းမြခမ်းစိန် ၁၃/မနန(နိုင်)၀၀၀၃၇၄ တို့ နှစ်ဦးအမည်ပေါက် နှစ်(၃၀) ဂရန်အမှုတွဲအမှတ် (၁၇၉/၁၉၉၂) မြေငှားဂရန်မူရင်းမှာ ပျောက်ဆုံးသွားပါသဖြင့် မြေငှားဂရန် အသစ်ပြန်လည်လျှောက်ထားမည်ဖြစ်ပါသောကြောင့် ကန့်ကွက်လိုသူများ ရှိပါက ဤကြော်ငြာပါသည့်ရက်မှ ၁၄ ရက်အတွင်း ခိုင်လုံစ အထားများဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြေညာ

ဒေါ်နန်းနွမ်းစိန်၊ ဒေါ်နန်းမြခမ်းစိန် ဖုန်း-၀၉-၅၂၁၄၈၄၈

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ကြည့်မြင်တိုင်မြို့နယ်၊ မြေတိုင်းရပ်ကွက်-26-CI၊ မြေကွက်အမှတ်- V ၂၂၉၊ ဧရိယာ ၀ ဒသမ ၀၂၉ ဧက၊ မြေကွက်တည်နေရာအမှတ် ၂၅၊ ရတနာပုံလမ်း ဈေးကြီးအနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ မသက်သက်လွင် ၁၂/ကမေတ(နိုင်)ဝဝ၈၉၄၂၊ မောင်ရဲလွင်ဦး ၁၂/ကမေတ(နိုင်)ဝ၆၀၁၂၀ အမည်ပေါက် နှစ် (၆၀)မြေငှားဂရန် မြေကွက်အား အမည်ပေါက်တစ်ဦးဖြစ်သူ မောင်ရဲလွင်ဦး သည် ၂၀-၅-၂၀၁၉ ရက်တွင် လူမျိုကြီးဘဝဖြင့် ကွယ်လွန်ပြီး၊ (ဖခင်) ဦးမောင်လွင်သည် ၁၆-၂-၂၁၂ ရက်တွင် ကွယ်လွန်သဖြင့် မိခင် ဒေါ်ရီရီဌေးနှင့် ကျွန်အမည်ပေါက်ဖြစ်သူ ခေါ်သက်သက်လွင်တို့က ဦးမောင်လွင်(ကွယ်လွန်)နှင့် ဒေါ်ရီရီဌေးတို့တွင် သားသမီးနှစ်ဦးဖြစ်သည့် ဒေါ်သက်သက်လွင်နှင့် ဦးရဲလွင်ဦ တို့အား မွေးဖွားခဲ့ကြောင်း၊ ဦးမောင်လွင်နှင့် ဦးရဲလွင်ဦးတို့ကွယ်လွန်ပြီးနောက် အနေဆက်ခံသူအဖြစ် ၎င်းတို့ပြုဦးမှလို၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိတော့ပါကြောင်း၊ ဒေါ်ရီရီဌေးနှင့် ဒေါ်သက်သက်လွင်တို့သာလျှင် အနေဆက်ခံသူများအဖြစ်ကျန်ရစ်ခဲ့ပါကြောင်း ဗိုလ်တထောင်မြို့နယ်တရား ရုံးတွင် ကတိသစ္စာပြုသည့် ကတိသစ္စာပြုလွှာအမှတ်–၈၅/၂၀၂၂ (၂–၁၂–၂၀၂၂) ထောက်ခံကတိသစ္စာပြုလွှာ (၂)စောင်း ဦးမောင်လွှင်း ဦးရံလွှင်ဦးတို့၏ သေဆုံးမှု လက်မှတ် (၂)စောင်း အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ နှစ်(၆၀)မြေငှားဂရန်တို့ကိုတင်ပြ၍ ဒေါ်ရီရီဌေး ၁၂/ကမတ(နိုင်)ဝ၂၁ဝ၆၇ နှင့် ဒေါ်သက်သက်လွင် ၁၂/ကမတ(နိုင်)ဝ၀၈၉၄၂တို့က အမွေဆက်ခံပိုင်ဆိုင်ကြောင် လျှောက်ထ တရားဝင်ခိုင်လံ စာချုပ်ချုပ်ဆိုရန်မြေပုံကူး အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုရှေပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြမြေစီမံခန့် ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၁၄)၊ ကွင်းအကွက်

ပေးရန်ရှိသည်များကို ဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများကို ပြုလုပ်နိုင် ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

န့်အပ်ခဲ့ပါသည်

U Htet Arkar Kvaw Moex Banking Co., Ltd.. U Kyaw Myo Thu (LL.B) Advocate - 11353 (27-10-2016) Liquidator (MAIP Member 00106) No. (1127), 6th Floor, Kamahtan Street, Myinttarnyut Quarter, Tamwe Township

အောက်ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်း

Yangon.

Ph: 09-777773839, 09-666663237

အစည်းအဝေးအကြောင်းကြားစာအားအများသိစေရန်

ကျွန်မတို့ Metta Capital Services Co., Ltd. (ကုမ္ပဏီမှတ်ပုံတင် အမှတ်–၁၃၂၁၇၃၄၄၃) ၏အစုရှယ်ယာနှင့် မတည်ငွေရင်း လျှော့ချခြင်းအတွက် ရှယ်ယာရှင်များအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ် ။ မည်ဖြစ်ပါကြောင်း သက်ဆိုင်ရာအစုရှယ်ယာရှင်များနှင့် အများသိစေရန် ကြေညာအပ်ပါသည်။

အစည်းအဝေးအသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၃၀ – ၈ –၂၀၂၃ ရက် ၊ နံနက် ၁၀ နာရီ နေ့ရက်၊ အချိန်

အမှတ်(၂၁/၂၆-၇/၁-၃၈(၁))၊ ကုန်းမြင့်ရိပ်သာ၊ (၆)ရပ်ကွက် နေရာ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဒေါ်မူယာဖြိုး – အစုရှယ်ယာရှင် Metta Capital Services Co., Ltd,

အများသိစေရန် အသိပေးကြေညာခြင်း

အများသစေရန အသင်းကြောညာခြင်း ရန်ကုန်တိုင်းသေကြီး ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလခ်။ အမှတ်(၁၂/8)နေ ကျွန်ုပ်၏စိတ်ဆွေ ဦးအောင်နိုင်ဖိုး ၁//သဃက(နိုင်)ဝငှာ၃၉၅ နှင့် ဒေါ်နွယ်နီနီနီး ၁၄/ပသန(နိုင်)၁၆ဝ၁၆၂ တို့သည် ၄-၉-၂၀၀၈ ရက်မှစ၍ မြန်မာ့ဓလောင်းတစ်းဥပဒေနှင့်အညီ အကြင်လင်မယာ အဖြစ် အတွတာကု ပေါင်းသင်းနေထိုင်ကြသူများခြစ်ပါသည်။ ကျွန်ုပ်၏စိတ်ဆွေ ဦးအောင်နိုင်မိုးနှင့် ဒေါ်နွယ်နီနီစိုးတို့ လင်မယားနှစ်ဦး၏ ပိုင်ရေးဆိုင်ခွင့်အား ထိပါးစေရနဲ။ အန္တရာယံတစ်စုံတစ်၁၉(ခုစ်ပေါ်စေရန်နှင့် အကြင်လင်မယာ၊ အချစ်မှ ပြတ်စေရာန်စသည့်ရည်ရွယ်ချက်ပေါင်းများစွာဖြင့် သွေးထိုးစေကာ ချစ်စ်မှ ပြတ်စစေရန်စသည့်ရည်ရွယ်ချက်ပေါင်းများစွာဖြင့် သွေးထိုးစကား ပြောဆိုခြင်း၊ မသမာသောနည်းလမ်းအမျိုးမျိုးဖြင့် နောင့်ယှက်သောသူများမှ မိမိတို့အပြုလုပ်မှုများအား အမြန်ဆုံးရပ်တနဲ့ပါရန်နှင့် ထပ်မံပြုလုပ်ဆောင်ရွက် ခဲ့ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ – ဒေါ်စန်းသီတာစိုး (LL.B,D.B.L, D.I.L, DML) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၂၂၁၇) အမှတ်(၆၇၅)၊ ဧောတိက(၁)လမ်း၊ ၁၆/၄ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း - ၀၉–၄၂၀၀၀၇၄၃

ဝူရီဖိုင်းနန့် (စ်) မြန်မာကုမ္ပဏီ၏ BOD အဖွဲ့ဝင်ပြောင်းလဲခန့်အပ်ခြင်း

ကျွန်တော်များ Woori Finance Myanmar Co., Ltd ကုမ္ပဏီ မှတ်ပုံတင်အမှတ်– ၁၁၁၅၄၆၃၀၄၊ လုပ်ငန်းလိုင်စင်အမှတ်-၀၂၄၆/၂၀၁၆ (အမြဲတမ်း) ၏ ယခင် BOD အဖွဲ့ဝင်ဖြစ်သော MR.PARK JI CHEONG (PP No.M05881835)၏ နေရာတွင် ഡෘ MR. OHK CHANG SEOK (PP No.M60493710) ශා အဖွဲ့ဝင်အသစ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း အများ သိစေရန် ကြေညာအပ်ပါသည်။

> Mr. Park Jong Hee Managing Director Woori Finance Myanmar Co., Ltd

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ နဝဒေးအိမ်ရာ အမှတ်(၆)ရပ်ကွက်၊ ချင်စုလမ်း၊ မြေကွက်အမှတ်(၄၁၇)၊ မြေတိုင်းရပ်ကွက် အမှတ်(၃/၄)၊ မြေအကျယ်ပေ (၆၂ x ၆၀) နှင့် ယင်းမြေကွက်ပေါ်ရှိ ာဆောက်အအုံ (၂)လုံး (RC၂ ထပ် / ၁ ထပ်)၊ ရေမီးစုံအကျိုးခံစားခွင့်အရပ်ရပ် အားလုံးကို နှစ်(၆၀)မြေငှားစာချုပ် အမည်ပေါက်လက်ရှိပိုင်ဆိုင်ထားသူ ဒေါ်စန္ဒာထွန်း ၁၂/အလန(နိုင်)၀၃၁၆၈၃ထံမှ ကျွန်ုပ်၏မိတ်ဆွေ ဦးသူရကျော်စွာ ၁၂/လကန(နိုင်)၁၆၆၆၇၁ က ဝယ်ယူရန်အတွက် ၎င်းအားစရန်ငွေပေးချေ ထားပြီးဖြစ်ပါသည်။ ကန့်ကွက်လိုသူရှိပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတမ်း အထောက်အထားများနှင့် ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရောင်း အဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ ဦးအောင်သိန်း(စဉ် – ၂၂၀၁၉) ဒေါ်ခင်ဖုန်း(စဉ် – ၁၆၇၃၃) (အထက်တန်းရှေ့နေ) (တရားလွှတ်တော်ရှေ့နေ) တိုက်(၁၂)၊ အခန်း(၁၀၁)၊ ကျန်စစ်မင်းအိမ်ရာ၊ အပိုင်း(၂)၊ (၈)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်။ ဖုန်း-ဝ၉-၅၁၈၆၇၉၈

နန်းနှငယ်မှာ တစ်ဦးတည်းဖြစ်ပြီး မွေးသက္ကရာဇ်အမှန်မှာ

သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ကျီးတန်းလမ်း၊ အမှတ်(၇၆)နေ ကျွန်မ ဒေါ်အေးအေးသွယ် ၁၂/ကတန (နိုင်)၁၃၄၅၈၃ သည် မိခင်၏ဆိုဆုံးမမှုအား နာယူမှုမရှိဘဲ စိတ်ဆင်းရဲအောင် အကြိမ်ကြိမ်ပြုလုပ်သောကြောင့် ၎င်းအား ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်သည်။ နောက်နောင် မောင်ကျော် ကျော်ဟန်နှင့် ပတ်သက်သောကိစ္စအဝဝများအား လုံးဝ(လုံးဝ)တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

၁၂/ကတန(နိုင်)၀၁၉၆၇၇

အထွေထွေကိုယ်စားလှယ်လွှဲစာ လွှဲအပ်ထားခြင်းအား ပြန်လည်ရုပ်သိမ်းကြောင်း အများသိစေရန်ကြေညာခြင်း

ကျွန်ုပ်၏မိတ်ဆွေများဖြစ်သူ ဒေါ်ဒီယုကလီ(ခ)ဒေါ်တင်တင်စိန် ၁၂/ကမတ (နိုင်)ဝဂုဒ်၆၆ နှင့် ဦးသိန်းထွန်း ၁၂/ကမတ(နိုင်)ဝ၅၂၇၄၂ တို့သည် ဦးမြငင်း (ဘ)ဦးကိုကယ် ၁၂/ပဘတ(နိုင်)ဝ၂၅၂၇၆ ထံ ရန်ကုန်မြို့စာချုပ်ဓာတမ်း မှတ်ပုံတင်ရုံးတွင် အထွေထွေကိုယ်စားလှယ်လွှဲစာအမှတ်-၃၃၀၂၂၀၂၂ ဖြင့် ကိုယ်စားလှယ်လွှဲအပ်ခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်၏မိတ်ဆွေများက ဦးမြဝင်းထံ ကိုယ်စားလှယ်လွှဲအပ်ခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်၏မိတ်ဆွေများက ဦးမြဝင်းထံ ကိုယ်စားလှယ်လွှဲအပ်ထားခြင်းအားဖျက်သိမ်းကြောင်းနှင့် ဤကြော်ငြာပါ ဤကြော်ငြာပါ

လွှဲအပ်ညွှန်ကြားချက်အရ-ခေါ် တင်စာမျိုး(LL.B) (စဉ်–၄၅၂၆၅/၂၀၁၄) (အထက်တန်းရှေ့နေ) အမှတ် – ၈၉၉/ပထမထပ်၊ မြင်တော်သာလမ်းမကြီး၊ ၄/မြောက်ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉-၄၂၀၀၈၀၅၁၂၊ ၀၉-၇၃၁၆၇၈၁၅

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြော်ငြာခြင်း

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြော်ငြာခြင်း ရှန်ကုန်ကိုင်းသေကြီး ဒဂိုဖြံ့သစ်အရေးပိုးဖြံ့ဖြနယ် မြေတိုင်း(၁၂၈) ရက်ကွက် မြေကွက်အမှတ်(၁၂၈) အကျယ်အဝန် (အလုံး ၄၀၀ × အနှံ ၆၀၀) ရက်ကွက် မြေကွက်အမှတ်(၁၂၈) အကျယ်အဝန် (အလုံး ၄၀၀ × အင်္ဂ ၆၀၀)ရှိ ဦးဝင်းမောင် အမည်ပေါက် မြေချပါမစီအမျိုးအစား မြေကွက်ပေါ် ထင်းမြေကွက်ပေါ်ရှိ အကျိုးခ်စားနှင့် အားလုံးတို့ကို အရပ်ချော်မှု သစပဲပေါင်း ယင်းမြောက်ပေါ်ရှိ အကျိုးခ်စားနှင့် အားလုံးတို့ကို အရပ်ချော်မှ အစပဲပြင့် လင်းမြောက်ပေါ်သည့် ရှိသော ဒေါ်မိန်သန် ၂၈၈၈ကလုံ(နိုင်)၁၈၅၂၄၇ ထဲမှ ကျွန်ပစ်ချိပ်သေမှ ရှိသော ဒေါ်မိန်သန် ၂၈၈၈ကလုံ(နိုင်)၁၈၅၂၄၇ ထဲမှ အပြီးအစိုင်ပယ်ယူရန် အတွက် ရောင်းမိုင်ရေးစက်စစ်တီတစ်သောကို စရန်ငုအဖြစ် ပေးချေတာပြီး ဖြစ်၍ အဆိုပါအရောင်းအဝယ်နှင့်ပတ်သက်၍ ကန်းကွက်လုံသူများမြိုပါတာ ဤကြောင်ပြသသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း တကျနှင်မာသော စာရွက် စာတမ်းမျင်းများနှင့်တကွ ကျွန်ုပ်ထည့် လူကိုယ်တိုင်လာရောက် ကန့်ကွက် စာတပ်မှာရင်းအတွင်း ကန့်ကွက်မှာစစ်မှာစနာမျာပြုက အရောင်း အဝယ်အား ဥပဒေနင်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြောင်းအပါသည်။

ခများသိရေရန်ကြော်ငြာအပ်ပါသည်။ လွှဲအပ်ရွန်မှီအောင် (LLB) အထက်တန်းရေ့နေ (စဉ်-၄၉၀၀၈)(၁–၅-၂၀၁၈) အမှတ်(၃၅၆) မြစ်ဝလမ်း ၄၀ – ဝှီဂဏုက် မ(၁၅၈) ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-ဝ၉-၉၇၀၆၄၇၁၇၆

ကန့်ကွက်နိုင်ပါကြောင်း

ဒေါ်သင်းသင်းဆွေ(ခ)နန်းနုငယ်

ယာဉ်အမှတ် 5D/5282 Toyota ယာဉ်လက်ဝယ်ရှိသူ ဒေါ်မိုးပွင့်ဖြူ ၁၂/ကတန(နိုင် ၀၈၀၈၈၇ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ ဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အောက်ဖော်ပြပါရုံးသို့ အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက် နိုင်ပါသည်။

ကညန၊ တောင်ကြီး

အများပြည်သူသိစေရန် အသိပေးကြေညာခြင်

ရန်ကုန်တိုင်းဒေသကြီး မော်ဘီချိန်း မော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၅၂၁/ဝ)၊ ကိုးလုံးကွင်းတောင်ကွင်း၊ ဦးပိုင်အမှတ် (၂၄/က+၂၅/က)၊ ဧရိယာ ၁ ဒဿမ ၉၀၅ ဧက အကျယ်အဝန်းရှိ မြေပေါ်တွင် ဆောက်လုပ်ထားသော မြေနှင့်ဂိုဒေါ်အဆောက်အဆုံအား တရားဝင် ဟာရိုးပနိုင်ငံရှိတော်မြေး မာလိုယ်စာ မာလိုးမိုင်ငံမှ ဆောက်လုပ်ထားသော မြေနှင့်ဂိုခေါင်အဆောက်အဆုံဆား တရားဝင် လက်ဝယ်ပိုင်ဆိုင်ထားမြိုး လွတ်လပ်စွာ ငှားရမ်းပိုင်နှင့်ရှိသူဟု အဆိုပြုသွ ခေါ်နှန်းစောခွန် ၁/မကတ (နိုင်)ဝပြီဝဝ၃ ထံမှ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ အငှားယူသူဟု ခေါ်ဆိုခွင့်ရှိသူ Myanmar Sock Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ Mr. WANG RONG LIANG (Passport No-E66631799) သည် ၁၈-၈–၂၁/၃ ရက်တွင် "နှစ်ဦးသဘောတူ ဂိုခေါင်ငှားရမ်းခြင်း ကတ်စာချုပ်ကို ရုပ်ဆို၍ (၁၈-၈–၂၀/၃ မှ ၁၇–၅-ပ)၈ ထိ) ငှားရမ်းရန် သဘောတူညီခဲ့ကြ ပါသည်။ ယခုအခါ၌ ရန်ကုန်မြို့တော် စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇၊ အပိုဒီ (၁)ပိုဒီ ခွဲ(ဃ)တွင် တစ်နှစ်မှ တစ်နှစ်သို့ဖြစ်စေ၊ တစ်နှစ်ထက် ပိုသည့် ကာလအပိုင်းအခြားအတွက်ဖြစ်စေ အငှားချထားသော စာချုပ်များမှာ စာချုပ်စာတယ် မှ စာပိုဟင်ရန် မတင်မငနေစာချုပ်များအဖြစ် ပြငာနိုးထား စာချုပ်စာတစ်း မှတ်ပုံတင်ရန် မတင်မငေနရစာချုပ်များအဖြစ် ပြဋ္ဌာန်းထား သည်ဖြစ်ပါ၍ စာချုပ်ချုပ်ဆိုပြီးသည့်ရက်မှ (၄)လအတွင်း မှတ်ပုံတင်ကြပါရန် ငှားရမ်းသူနှင့် အငှားယူသူ နှစ်ဦးနှစ်ဖက်သို့နိုင်းပြီး ဆောင်ရွက်ကြရမည် ဖြစ်ပါသဖြင့် နှစ်ဦးနှစ်ဖက်သိရှိစေရန်ဆလိုငှာအသိပေး ကြော်ငြာအပ်ပါသည်။

တရားလွှတ်တော်ရှေ့နေ (စဉ် -၁၂၄၈၂/၂၀၁၇) ဖုန်း-၀၉-၄၄၄၁၀၆၂၀၇

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

၁၂/လမတ(နိုင်)၀၂၁၀၃၄ အားမြေပြင်ကွင်းဆင်းစစ်ဆေးရာ မြေပေါ်တွင် လုပ်ထုံးလုပ်နည်းအတိုင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြမြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

က နဲ့ ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ ကျောင်းလမ်း၊ အမှတ် (၂၄)ဟု
ခေါ်တွင်သော မြောငိုးရပ်ဂွက်အမှတ် - ၁၊ လူနေရပ်ကွက်အမှတ် - ကိုပင် မြောက်အမှတ် (၆၃) ၊ မြောမီယာ ၀ ဒသမ ၀၀၆ ကေနနဲ့၊ (၅၉၀ ဟင်ပေး)ရှိ နှစ်(၆၀)ဂရန် မြောက်နှင့်အဆောက်အအုံအပါအဝင် မြောက်ပေး)ရှိ အကျိုး ခံစားချင်အရပ်ရပ်တို့ ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးတော်မတီမြို့ပြ မိမ်ကိန်းနှင့် မြေမိစ်ခန့်နွဲမှုင်းစီးဌာနတွင် ဦးကြည်စင် ၁၂ မဟန (နိုင်)ဝ၁၃(၇၅ နှင့် ဒေါ်တင်ဝင်း(ခ)ဒေါနင်းနင်းအောင် ၁၂/မဟန (နိုင်)ဝ၁၃(၇၅ နှင့် ဒေါ်တင်ဝင်း(ခ)ဒေါနင်းနင်းအောင် ၁၂/မဟန(နိုင်)ဝ၁၂၇၅၂ တို့မှ အမည်ပေါက် ပိုင်ဆိုင်ပါသည်။ အဆိုပါ မြောက်နှင့်အဆောက်အအုံကို အမည်ပေါက် ပိုင်ဆိုင်ပါသည်။ အဆိုပါ မြောက်နှင့်အဆောက်အအုံကို အမည်ပေါက် ပိုင်ဆိုင်သူများမှ လက်ဝယ်ရန်ပိုင်ဆိုင်ပြီး ရောင်းဆုံပိုင်ခွင်မိုကြောင်း ဝန်ခံကတိုပြ ညာည်အတွက် အပြီးအပိုင်ပယ်မှုနဲ့ ကျွန်ပေစီမိတ်အပြေစီသည် ဦးကြည်လှင် ၅/မနမ(နိုင်)ဝ၉၁၂၁ တို့မှ စနန်ငွေပေးအစ်ထားပြီး မြစ်ပါသည်။ အထက် ပေါ်ပြပါ မြောက်နှင့်အဆောက်အအုံအား အရောင်းအဝယ်ပြုလုပ်ခြင်းကို တန်ကွက်လိုပါက ဤကြေညာပာပါသည့်ရက်မှ (၁၄-ရက်)အတွင်း နိုင်လုံသော ပိုင်ဆိုင်မှုမှာရွက်စာတစ်း ကန္းကားလုပ်က ဤကြေညာပဿည့်နှုက်မှ (၁၄-နက်အတွင်း ခိုင်လုံဆို ဝိုင်ဆိုင်မှုစာရွက်စာတမ်း အထောက်အထားမှုရင်းများယူဆောင်လာပြီး ကျွန်ုပ်တို့ထဲသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ပြုလုပ်ခြင်းကို ဥပဒေနှင့်အညီပြီးဆုံး တိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိရှိစေရန် ပိုင်ဆိုင်မှုစာရွက်စာတမ်း ကျွန်ုပ်တို့ထံသို့ လာရေ ကြေညာအပ်ပါသည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အမှတ် (၂-ဘီ)၊ မြောကွက်အမှတ် (၅၂ ခ စီ(၃)၊ ဖြေခရိယာ ဝ ဒသမ ၁၈၅ ကေနှင့် မြောကွက်အမှတ် (၅၂ ၁ စီ(၃)၊ ဖြေခရိယာ ဝ ဒသမ ၁၀၉ကေ၊ စုစုပေါင်း ဝ ဒသမ ၂၉၆ ကေရှိ ဂရန်ရှိမြေပိုင်မြေ၊ မြောကွက်(၂-ကွက်)နှင့် အဆောက်အဆုံအပါအဝင် မြောကွက်ပေါ်ရှိ အကျွီးခံစားခွင့်အရုပ်ရပိတ္တကို ရန်ကုန်မြို့တော် စည်ပင်သာယာခရေးကော်မတီမြို့ဖြစ်မန်းနှင့် မြေစီခံခန့်ခွဲမှု ချီအိန္ဒာနှတွင် ဒေါ်ခန်းခန်းခွေး ၁၀/မဝပမနိုင်၁၂၄၃၃ဝ တစ်ဦးတည်း အမည်ပေါက် ပိုင်ဆိုင်ပါသည်။ အဆိုပါမြောကွက် (၂-ကွက်)နှင့်မြောကွက်ပေါ်ရှိ အဆောက် အဆုံကို အမည်ပေါက်ပိုင်ဆိုင်သူမှ လက်ဝယ်ရရှိပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့် အလူကို အစညာပေးကုန်လုပ်သူမှာ (၁၈) အပြီးအပိုင်ဝယ်ယူရန် ကျွန်ုပ်၏မိတ်ဆွေ ဖြစ်သူ ဒေါ်နှင်းဝါလင်း ၁၀/မလမ(နိုင်)၁၇၅၄၈၀ မှ စရန်ငွေပေးအပ်ထားပြီး ဖြစ်ပါသည်။ အထက်ဖော်ပြပါ မြေကွက်နှင့်အဆောက်အဆုံအား အရောင်း အဝယ်ပြုလုပ်ခြင်းကို ကန့်ကွက်လိုပါက ဤကြေညာပါသည့်ရက်မှ ခုနှစ်ရက် အတွင်း ခိုင်လုံသောပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားမူရင်းများ သမှတ် ယူဆောင်လာပြီး ကျွန်ုပ်တို့ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက် အတွင်း ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ပြုလုပ်ခြင်းကို ဥပဒေနှင့်အညီ ပြီးဆုံးတိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိရှိ

____ လွှဲအပ်ညွှန်ကြားချက်အရ-င် ဒေါ်ခင်လေးမွန် (LL.B) အထက်တန်းရှေ့နေ (စဉ်–၄၈၉၆၅) အထက်တန်းရှေ့နေ(စဉ်–၅၁၆၈၂ အမှတ် (N1)၊ အခန်း (၃၀၃)၊ မင်းရဲကျော်စွာအိမ်ရာ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-ဝ၉-ဂုဂု၂၂ဝဝ၄ဝ၊ ဝ၉-၂၆၁၄၈ဝဝ၅၉

ဖုန်း-၀၉-၆၈၁၄၆၆၆၆၅

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်အိအိဝင်းနိုင် LL.B,D.B.L,D.I.L

ဒဂုံအရှေ့မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၅၅၊ မြေအကွက်အမှတ် ၁၉၊ မြေကွက်တည်နေရာအမှတ် ၈၁၉၊ ၁၅၅ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ် အမည်ပေါက်နှစ်(၆၀)မြေငှား ေ ul-to ၊ စာချုပ်ဂရန်မြေအား အမည်ပေါက် ဦးမျိုးညွှန့် (ခင်ပွန်း)သည် ၁–၁၂–၂၀၂၀ ေရက်တွင် ကွယ်လွန်ကြောင်းသေစာရင်း (စင်ကာပူနိုင်ငံသံရုံး၏ထောက်ခံစာ)၊ ကျမ်းကျိန်လွှာ၊ ထောက်ခံကျမ်းကျိန်လွှာ၊ အိမ်ထောင်စုစာရင်း၊ နှစ်(၆၀)ဂရန်၊ နိုင်ငံသားစိစစ်ရေးကတ်တို့တင်ပြ၍ ဒေါ်တင်တင်မြင့် ၁၂/လသန(နိုင်) . ၀၁၁၂၃၃ (ဇနီး)မှ ပိုင်ဆိုင်ကြောင်းစာချုပ်ရန် မြေပုံကူးလျှောက်ထားလာခြင်း မြေကွက်လပ်ဖြစ်ပြီး ကွင်းဆင်းသိရှိကြောင်း လျှောက်ထားသူမှ လတ်မှတ်ရေးထိုးပေးပါသည်။ သို့ဖြစ်ပါ၍ ဒေါ်တင်တင်မြင့်မှ ပိုင်ဆိုင်မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှ စ၍ ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း

ဒေါ်နန်းယုယုအောင် (LL.B) D.B.L, D.I.L) အထက်တန်းရှေ့နေ (စဉ်–၄၈၉၆၅) အထက်တန်းရှေ့နေ (စဉ်-၅၁၆၈၂) အမှတ် (N1)၊ အခန်း (၃၀၃)၊ မင်းရဲကျော်စွာအိမ်ရာ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း–၀၉–ဂုဂု၂၂၀၀၄၀၊ ၀၉–၂၆၁၄၈၀၀၅၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ မြေတိုင်းရပ်ကွက် အမှတ် (၂-ဘီ)၊ မြေကွက်အမှတ် (၅၂၁ စီ/၆၊ ၅၂၀ စီ/၃)၊ မြေရေိယာ ဝ ဒသမ စေရန် ကြေညာအပ်ပါသည်။

ဒေါ်နန်းယယအောင် (LL.B, D.B.L, D.I.L)

နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညာင်လမ်းကျေးရွာ၊ အမှတ်(၂) ညောင်လမ်းကျေးရွာ။ အမှတ်(၂) ရပ်ကွက်နေ (ဘ)ဦးအောင်စိုးနိုင် ၏သား မောင်နေလင်းဦး ၁၀/ခဆန (နိုင်)၁၅၄၉၁၆ ၏ နိုင်ငံကူး ခင၅၃၉c(ဒိန္နိ) လက်မှတ်အမှတ် MD–284059 သည် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 9W/96505 Kenbo 110 M/C ယာဉ်လက်ဝယ်ရှိသူ ဦးတင်ကြည် ၅/ပမန(နိုင်)၁၀၉၃၈၀ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူ ထုတ်ပေးရန် လျှောက်ထားလာပါ ကန့်ကွက်လိုပါက သည်။ များဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်

ကညန၊ ခရိုင်ရုံး(ပြည်)ပြည်မြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ဂုဂုယ/၈၆၅၃၁ Honda Click 150 M/C ယာဉ် လက်ဝယ်ရှိသူ ဒေါ်ချိုဌေး ၆/လလန (နိုင်)ဝဂု၆၈၂၀ က (ကမ-၃) . ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြ ပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ဦးစီးမှူးရုံး(မြိတ်)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္ကူလျှောက်ထားခြင်း

ယာဉ်အမှတ် ၃၀ယ/၅၁၃၈၉ Honda Wave NF 125 m M/C ယာဉ်လက်ဝယ်ရှိသူ ၆/ကစန(နိုင်)၀၄၀၃၉၈ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် ဓထားများဖြင့် ကြော်ငြာသည့်ရက်မှ — · · · ရက် ၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ဦးစီးမှူးရုံး(မြိတ်)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၅ဂုယ/၆၇၁၂: Honda Click 125 M/C ယာဉ် ဒေါ်ခင်လေးမြင့် လက်ဝယ်ရှိသူ ၆/မမန(နိုင်)၂၆၂၄၂၆ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် စထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့် ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ဦးစီးမှူးရုံး(မြိတ်)

ပြင်ဆင်ဖတ်ရှုပါရန်

၂၂-၈-၂၀၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ ကြော်ငြာ၏ စာမျက်နှာ ၂၄ တွင်ပါသော ဒေါ်ဝေဖြီးအောင် (တရားလွှတ်တော် ရေ့နေ (စဉ်-၁၅၄၅၅)၏ ကန့် ကွက် နိုင်ကြောင်း ကြော်ငြာတွင် ပဉ္စမထပ်၊ ၆လွှာ အစား စတုတ္ထထပ်၊ ၅လွှာ ဟု ပြင်ဆင်ဖတ်ရှုပါရန်။

ကညန၊ ပြည်နယ်ရုံး(စစ်တွေ)

အများသိစေရန် အသိပေးကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ အမှတ်–၄၁၆တွင် တည်ရှိသော (ဧရာဝတီဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) (ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၁၀၃၁၂၁၅၆) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ၎င်းနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိပါသည်။









ကျွန်ုပ်တို့၏ ဧရာဝတီဘဏ်သည် ၂၀၁၀ ခုနှစ်မှစတင်၍ ယနေ့တိုင်ကောင်းမွန်သော ဂုဏ်သတင်းများဖြင့် ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ်ရပ်တည်နေပြီး အများပြည်သူ၏ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ယုံကြည်စိတ်ချစွာဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဘဏ်တစ်ခုဖြစ်ပါသည်။ ယခုအခါတွင် မသမာသူလူတစ်ချို့သည် အထက်ဖော်ပြပါ ဧရာဝတီဘဏ်နှင့် ဆက်စပ်လျက်ရှိသည့် ကုမ္ပဏီအမှတ်တံဆိပ်၊ ထုတ်ကုန်တံဆိပ်၊ အမည်၊ စာတမ်းအမှတ်အသားများကိုအသုံးပြု၍ ဧရာဝတီဘဏ်၏ ဝန်ဆောင်မှုရယူထားသူ များအား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် မှီငြမ်းတုပပြီး အီလက်ထရွန်နစ်နည်းပညာနှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ လူမှုကွန်ရက်များ (Facebook/ Messenger/ Viber/ Telegram အစရှိသည်) တွင် Account အတုများ၊ ဆင်တူယိုးမှား၊ ထင်ယောင်ထင်မှားဖြစ်နိုင်သည့် Facebook Pageအတုများအားရည်ရွယ်ပြုလုပ်၍ ငွေကြေးလိမ်လည်ခြင်းများ၊အလွဲသုံးစားပြုခြင်းများ၊အထင်အမြင်လွဲမှားစေရန် အယောင်ဆောင်၍ ဆက်သွယ်ပြောဆိုခြင်းများအား လုပ်ဆောင်နေကြောင်း သိရှိရသည့်အတွက် အဆိုပါလုပ်ဆောင် ချက်များသည် ကျွန်ုပ်တို့ ဧရာဝတီဘဏ်၏ပုံရိပ်အား ထိခိုက်နှစ်နာစေကြောင်းနှင့် အဆိုပါလုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့ ဧရာဝတီဘဏ်နှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း အများပြည်သူများ သိရှိနိုင်ပါစေရန် အသိပေး အကြောင်းကြားကြေညာအပ်ပါသည်။

____ ကျွန်ုပ်တို့ဧရာဝတီဘဏ်နှင့် ဆက်စပ်လျက်ရှိသည့် ထုတ်ကုန်တံဆိပ်တို့၏ အမှတ်တံဆိပ်၊ အမည်နှင့် စာတမ်းအမှတ်အသားများ တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ဆင်တူ ယိုးမှား ပြုလုပ်၍သော်လည်းကောင်း၊ တုပခြင်း၊ ဖော်ပြခြင်း၊ အယောင်ဆောင် သုံးစွဲခြင်းများ မပြုလုပ်ရန်နှင့် ထိုကဲ့သို့ ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများအား ပြုလုပ်ထားပါက ချက်ချင်းရပ်တန့်ပါရန် သတိပေးတားမြစ်အပ်ပါသည်။ အကယ်၍ လိုက်နာခြင်းမရှိပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကျွန်ုပ်တို့ဧရာဝတီဘဏ်၏ ထိခိုက်နစ်နာ ဆုံးရှုံးမှုများအတွက် ကိုပါ တရားစွဲဆိုခြင်းများအား ပြုလုပ်သွားမည်ဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်စေရန် သတိပေးကြေညာအပ် ပါသည်။

ရောဝတီဘဏ်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် အမှတ်–၄၁၆၊ မဟာဗန္ဓုလလမ်းနှင့်မဟာဗန္ဓုလပန်းခြံလမ်းထောင့် ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၁-၂၃၁၇၇၇၇

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇) ရပ်ကွက် ရာဇသူရလမ်း၊ အမှတ်(၁၀၈၄/က)၊ အကျယ် ပေ (၂၀ x ၆၀) ရှိ ဒေါ်မြင့်စန်း ဦးကျော်ဝင်းလှိုင် အမည်ပေါက်နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို ရောင်းချပိုင်ခွင့်ရှိကြောင်း အဆိုပြုသူ ဦးစည်သူမောင် ၁၀/ မဒန(နိုင်)၁၃၂၉၅၂ ထံမှ ဝယ်ယူရန် စရန်ငွေ ပေးချေထားပြီး ဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်မ ဒေါ်ကြည်ဖြူသန့် (ခ)အေးအေးနိုင် ၁၁/တကန(နိုင်)၀၆၅၆၃၂ ထံသို့ တရာ ဝင်ခိုင်လုံသော စာရွက်စာတမ်း အထောက်အထားမှုရင်းများဖြင့် ကြော်ငြး ပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည် ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြော်ငြာအပ်ပါသည်။

ဒေါ်ကြည်ဖြူသန့် (ခ) အေးအေးနိုင် ၁၁/တကန(နိုင်)၀၆၅၆၃၂ ဖုန်း- ၀၉-၂၅၂၅၉၀၀၉၂၊ ၀၉-၄၄၉၂၄၉၅၈၈

ကန့်ကွက်နိုင်ပါကြောင်းကြေညာခြင်း

ကန့် ကွက်နိုင်ပါကြောင်းကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိန့်ကုန်းရုပ်ကွက်၊ ဝိတောက် ရိပ်သာလမ်း၊ အမှတ် (၃၉ဝ) ဟု ခေါ်တွင်သော မြေပေါ်တွင် ဆောက်လုပ် ထားသည့် အကျယ်အဝန်း ပေါ့၊မှာ၃၅) ရှိ ပစမာတပ်တိုက်ခန်းနှင့် ဂေ၊ စီး အပါအဝင် တိုက်ခန်းနှင့်ပတ်သက်သည့် အကျီးခံစားခွင့်အရာရ်ရပ်ဆားလုံး တို့အား ဒေါ်ရုံခွန်အောင် ၈/ပကက(နိုင်)၁၅၈၅၇၀ မှ အရင်ကတ်စာချုပ် ဆောင်ဆင့်မြင့် ဝိုင်ဆိုင်ပယ်ယူကာ မိစိသာလျှင် တရားဝင်လက်ရောက် ရယူပိုင်ဆိုင်ထားပြီး ရောင်းချခွင့်ရှိကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း ဝန်ခံကတ်ပြုလျက် ၎င်းဦးလေးပြစ်သူ ဦးမြင့်ဝေ ၁၂/အစနေ (နိုင်)၁၉၂၀၅၇ အား စာငှင်းချခွင့်ကိုလွှဲအဝ်လျက် ကျွန်ုပ်စိတ်ဆွေဖြစ်သူ ဦးမြီးစင် ၁၂/လာနေ (နိုင်) ဝ၄၂၈၅ ထံသို့ရောင်းချရန်ကမ်းလှမ်းရာ ကျွန်ုပ်စိမ်းတို့အောင် ၁၂/လာနေ (နိုင်) သဘောတည်ပြီး ရေရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။ ဆဆိုပါ တိုက်ခန်းနှင့်ပတ်သက်သည့် အရောင်းအဝယ်ကိစ္စအား ကန့်ကွက် လိုသူများရှိပါက စာရွက်စာတစ်းအထောက်အထားခုံလစ်စွာဖြင့် ယခုကျော်ငြ ပါသည့်ရက်မှစ၍ (၁၄) ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါကြောင်းအနှင့် ဆဆိုပါရက် ကျော်လူနဲပါက ကျွန်ုပ်စိတ်ဆွေဘက်မှ အရောင်းအပယ်ကိစ္စကို ဥပဒေနငှဲဆည် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရနံ ကြေညာအပ်ပါသည့်။

ဥပဒေနှင့်အညီ ဆကလာက ကြေညာအပ်ပါသည်။ ဦးပြုံးဧငံ၏လွှဲအပ်ညွှန်ကြားချက်အရ – ဒေါ်ဝါဝါတွန်း (LLB) အထက်တန်းရှေ့နေ (စဉ် – ၄၆ဝ၃၇) စုပေါင်းရုံးဝင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-ဝ၉-၄၅ဝ၃၂၂၇၆၆

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှဝ -) ၁၀) လူနေရပ်ကွက်အမှတ် (၁၂) ပေါ်ဆန်းမွှေး(၃)လမ်း၊ မြေကွ အမှတ် (၅၄၈-က)၊ အကျယ်အဝန်း ပေ(၂၀)(၆၀)ရှိ ဦးကြည်မိုးအမည်ပေါက် ပါမစ်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ ဆောက်လုပ်ထားသောနေအိမ်နှင့် ဝဓဓဓဓမ္မကိုကျမှင့် မောင်းမြေးကွက်ပေျ ဆောက်လုံပတားသောနေအခနှင့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို တရားဝင်ရောင်းချပိုင်ခွင့်ရှိသည်ဟု ဝနိခဲ့သော ဦးကြည်မိုး YKN002210 ထံမှ ကျွန်ုပ်၏မိတ်ဆွေများဖြစ်သော ဦးလင်းနိုင်ဦး ၈/မကန(နိုင်)၁၃၁၄၅၄ နှင့် ဒေါ်သင်းသင်းလှိုင် ၁၄/ငပတ (နိုင်)၁၄၄၉၆၉တို့မှ အပြီးအပြတ်ပယ်ယူရန် ရောင်းဗိုးငွေ၏တစ်စိတ်တစ်ဒေသကို ပေးချေထားပြီး ဖြစ်ပါသည်။ ဤအရောင်းအဝယ်အား ကန့်ကွက်လိုသူမျာ ရှိပါက ဤကြော်ငြာပါသည့်ရက်မှ ခုနှစ်ရက်အတွင်း တိဂျခိုင်လုံသော စာရွက်စာတစ်းမူရင်းများနှင့်တကွ ကျွန်ုပ်တို့ထဲသို့ ကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာအစ်ပါသည်။

____ လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်သန္တာထွန်း(LL.B) းလွှတ်တော်ရေ့နေ (စဉ် – ၁၅၂၆၅) ဒေါ်နီလာဝင်း(LLB) က်တန်းရှေ့နေ (စဉ် – ၄၀၅၉၃) ဖုန်း – ၀၉ –၄၅၁၅၂၅၆၉၀၄ ဖုန်း – ၀၉ – ၄၂၀၀၉၉၄၉း အမှတ်(၆၃၀)၊ နဝရတ်ကိုးလမ်းသွယ်၊ (၅၆)ရပ်ကွက်၊ ်ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်။

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် გე**ლ/**გვეგ ယာဉ်လက်ဝယ်ရှိသူ ဦးသန်းစိုး ၁၀/မလမ(နိုင်)၂၉၉၆၅၉က(ကမ–၃) ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ပြည်နယ်ဦးစီးမှူးရုံး (မော်လမြိုင်မြို့)

ကမ-၃ ပျောက်ဆုံးကြောင်း လျှောက်ထားခြင်း

ယာဉ်အမှတ် 17U/3867 BAJAJ 200 T/W အားစစ်တွေမြို့ ဓညဝတီရပ်ကွက်နေ ဦးစောဝင် ၁၁/ရသတ(နိုင်)ဂ၆၉၁၁၉ ပျောက်ဆုံးကြောင်း လျှောက်ထားလာပါသဖြင့် ကန့်ကွက် လိပါက ခိုင်လံသော အထောက် အထားများဖြင့် သတင်းစာကြော်ငြာ သည့်ရက်မှစ၍ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါ

အမည်ပြောင်း

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နေ EMPS တွင် Year–2 တက်ရောက်နေသော (ဘ) ဦးသန်းဇော်ဦး၏သား မောင်ခန့် ဇေရဲကိုအား မောင်ထွဋ်နေခန့် ဂုဏ်ဟု ပြောင်းလဲခေါ်ဆို



ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ဌ၊ မြေအကွက်အမှတ် ၈၁၆/က၊ ၁၂၀၀ø/ပေ ၊ မြေကွက်တည်နေရာအမှတ် (၈၁၆/က)၊ နှင်းဆီ(၁)လမ်း (၄)ရပ်ကွက်၊ ဒေါ်သိန်းသိန်း (N/OKA-024420) အမည်ပေါက် နှစ်(၆၀) -ဂရန်မြေအား မြေအမည်ပေါက် ဒေါ်သိန်းသိန်း (မိခင်)သည် ၁–၅–၂၀၁၄ ရက်တွင်လည်းကောင်း၊ ဦးသောင်းညွှန့် (ဖခင်)သည် ၂၆–၇–၂၀၂၁ ရက်တွင် လည်းကောင်း အသီးသီးကွယ်လွန်ခဲ့သဖြင့် ဒေါ်စိုးစိုးမာ ၁၂/တမန(နိုင်) ၀၆၆၅၀၆၊ ဦးထွန်းထွန်းဦး ၁၂/တမန(နိုင်)၀၀၂၅၇၈ ၊ ဒေါ်ကလျာစိုး ၁၂/တမန (နိုင်)၀၀၂၇၇၂ တို့မှ တရားဝင်အမွေဆက်ခံပိုင်ဆိုင်သည့် သား/သမီး(၃)ဦး တော်စပ်ကြောင်း၊ မိမိတို့မှလွဲ၍ အခြားသော အမွေဆက်ခံပိုင်ဆိုင်သူ တစ်ဦးတစ်ယောက်မျှမရှိသည်မှာ မှန်ကန်ကြောင်း၊ ကျမ်းကျိန်လွှာအမှတ် ၈၂၁/၂၀၂၃/၅-၆–၂၀၂၃၊ ထောက်ခံကျမ်းကျိန်(၂)စောင်၊ သေစာရင်းများ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ၊ နှစ်(၆၀)ဂရန်မူရင်းမှာ စထားအသိုမှားယွင်းကာ ပျောက်ဆုံးသွားခဲ့သည်မှာ မှန်ကန်ကြောင်း အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှဲပြောင်းရောင်းချထားခြင်း၊ ပေါင်နှံ ပ ... -ထားခြင်း၊ ပေးကမ်းထားခြင်း၊ စွန့်လွှတ်ထားခြင်း၊ လှူဒါန်းထားခြင်း၊ အာမဓိ အဖြစ်တင်သွင်းထားခြင်းတို့ လုံးဝမရှိပါကြောင်း အရှုပ်အရှင်း ပြဿနာတစ်စုံ _____ တစ်ရာ ပေါက်ပေါက်လာပါက မိမိတို့ကသာ တာဝန်ယူဖြေရှင်းပေးမည်ဖြစ် ကြောင်း ဝန်ခံကတိပြုကျမ်းကျိန် –၈၁၉/၂၀၂၃/၅-၆-၂၀၂၃ တို့ တင်ပြ၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထ တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

> ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြမြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ငြင်းချက်ထုတ်ရန်ဆင့်စာ (တရားမကျင့်ထုံးဥပဒေအမိန့် ၅၊ နည်းဥပဒေ ၁ နှင့် ၅) မြစ်ကြီးနားခရိုင်တရားရုံးတော် ၂၀၂၃ ခုနှစ်၊ တရားမကြီးမှုအမှတ် – ၈၅

ဒေါ်အေးလမ့် နှင့် ဒေါ်ရွယ်ဂျား တရားလို တရားပြိုင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ အမှတ် (၅၅၆/၁၀)နေ ဘရားပြိုင် ဒေါ်ရွယ်ဂျား (ယခုနေရပ်လိပ်စာမသိ) သိစေရမည်။

သင့်အပေါ်၌ တရားလိုခေါ်အေးလမ့်က အရောင်းအဝယ်စာချုပ် မှတ်ပုံတင် ပေးစေလို့မှ လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်ကေားအရပ်ရပ်တို့ကို ချေပပြောဆို နိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့် စပ်ဆိုင်သည့်အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက်၊ ၎င်းရှေ့နေနှင့်ပါစေရှိဖြစ်စေ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် (၁၃၅၅ ခုနှစ် တော်သလင်းလဆန်း စ ရက်)မွန်းမတည့်မီ ၁၀ နာရီတွင် အထက်အမည်ပါ ၁၇ တရားလို၏အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းငြမ်အထက်ပါနေ့ရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိန်မည်။ တရားလိုက ကြည့်ရှာ ထိုသည့် စာရွက်စာတစ်းများနှင့် သင်ကထုချေတင်ဖြအမှီပြုလိုသည့် စာချုပ်စာတမ်း အရော်သည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ်ချေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်ကထုချေလွှာ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှဝ ရေးထိုး ထုတ်ပေးလိုက်သည်။

(ဝင်းကိုကို) ခရိုင်တရားသူကြီး မြစ်ကြီးနားခရိုင်တရားရုံး

အများသိစေရန် ကြေညာခြင်း ကျွန်ုပ်၏အမှုသည် ဒေါ်ရစန္ဒီလွင်(ဘ)ဦးရဲလွင် ၉/ညဥန(နိုင်)ဝ၇၇၇ဝ၄ ၏ လွှဲအပ်ညွှန်ကြားချက်အရ အများပြည်သူသိရှိစေရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်-

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းနွန်ဖြို့၊ အမှတ်(၁)ရပ်ကွက်၊ ကွင်းအမှတ်(၁၀)၊ ရတနာပုံ၊ ဦးပိုင်အမှတ် F 100 အနောက်ဘက်ခြစ်။ အရှေ့အနောက်ပေ (၃၀)၊ တောင်မြောက်(၅၀)ပေရှိ အရှေ့လားသေ>-ဦးချိုတွင်ုင်းမြေ၊ အနောက်လားသေ>-လုံခုနှင့်မြေ၊ တောင်လားလေသ>-လုံခုနှင့်မြေ၊ တောင်လားသေ>-လုံခုနှင့်မြောက်(၅၀)ပေရှိ ထွင်းသည် ထုံခုရှိတွင်းရှိ ပိုင်းမြေ တင်းအလားလေသရပ်အတွင်းရှိ ပိုင်းမြေ တင်းကွက်နှင့် နက်ဝဲတစ်ထပ်တိုက်နှင့် အကျိုးခံစားနှင့်အရပ်ရပ်အား ကျွန်ုပ်အမှုသည် ဒေါ်ရဲစန္ဒီလွင် ၂၅-၁-၂၀၂၃ ရက်တွင် မိခင်ဒေါ်ချိုချိုတင်မှ မိသားစုစီခံမှုပြုလုပ်၍ အပြီးအပိုင်ပေးကမ်းခဲ့ပြီး ဒေါ်ရာစန္ဒီလွင်၏အစ်မဖြစ်သူ သောင်းပိုင်းမြေ သေနှစ်မှန်ပျက်လည်။ ယင်းပိုင်းမြေ သေနှစ်မှန်တူမှုသည် ဒေါ်ရစန္ဒီလွင်သာ လက်ခံသဘောတူခဲ့ပြီးဖိုပါသည်။ ယင်းပိုင်းမြေ နေအိမ်မှ ၂၅-၁-၂၀၂၃ ရက်မှစ၍ ကျွန်ုပ်အမှုသည် ဒေါ်ရစန္ဒီလွင်သာ ဆိုင်းရှိခင်း အခြေခံနှင့်လုံသည် ရောင်းချိုင်း ခေါ်ရစန္ဒီလွင်သာ အခြင်းမျှသာ ပြေပင်စီကြိုင်းမြေသာ ပေါ်ဝနာနှင့်လိုသည်ခြင်းပြီးမျှသည် ပေါ်ဝနာနှင့်လိုသည်ခြင်းမြင်းမှာ ခေါ်ရစန္ဒီလွင်လာသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးကျော်သီဟထွန်း(LL.B,DBL,DIL) တရားလွှတ်တော်ရှေ့နေ အမှတ်(၃)၊ ဗဟိုရပ်၊ ဝမ်းတွင်းမြို့။

ဇနီးဖြစ်သူ ဒေါ်ရီရီထွန်း ရောက်ရာအရပ်မှ အမြန်ပြန်လာပါ

ကျွန်ုပ်၏မိတ်ဆွေ ဦးထွန်းထွန်းဝင်း(ခ)ဦးရဝီး ၆/မမန(စ)ဝဝဝ၅၉၅ နှင့် ဒေါ်ရီရီထွန်း ၁၂/ပဇတ(ပြု)၀၀၀၅၆၄ တို့သည် မြိတ်မြို့ "စရီရာမ လက္ခဏာ ဘုရားကျောင်း" နှင့် "မြစည်းစိမ်မင်္ဂလာခန်းမ"တို့တွင် မင်္ဂလာဆောင်နှင်းပြီး တရားဝင်အကြင်လင်မယားအဖြစ် မြိတ်မြို့တွင် အတူပေါင်းသင်းနေထိုင်ခဲ့ပြီး ဒေါ်ရီရီထွန်းသည် ၂၅-၉-၂၀၂၂ ရက်တွင် နေအိမ်မှထွက်ခွာသွားသည့်ရက်မှစ၍ ခင်ပွန်းသည်ထံသို့ ယနေ့တိုင်လာရောက်ခြင်းမရှိဘဲ အကြောင်းမဲ့ခင်ပွန်းသည်အာ အဆက်အသွယ်ပြတ်တောက်ထားခဲ့ပြီး ၎င်းသုံးစွဲရန်အတွက် လိုအပ်သော စရိတ်များကိုသာ တောင်းခံရယူခဲ့သဖြင့် ခင်ပွန်းသည်မှ လိုအပ်သောငွေများ ထောက်ပံ့ပေးကမ်းနေခဲ့ရပါသည်။ ဇနီးသည်နှင့်ဝေးကွာပြီး ဦးထွန်းထွန်းဝင်းမှာ ခွဲခွာနေထိုင်ရသည်မှာ များစွာစိတ်ပင်ပန်းနွမ်းလျလျက် အတိဒုက္ခရောက်နေရ ပါသည်။ ယနေ့အကြောင်းကြားစာပါသည့်ရက်မှစ၍ ဦးထွန်းထွန်းဝင်းနေထိုင်ရာ မြိတ်မြို့တွင် ချစ်လှစွာသော ဇနီးသည်နှင့်အတူ ဘဝတစ်လျှောက် ဥမကွဲသိုက် မပျက် ရာသက်ပန် ရိုးမြေကျ ရေရှည်လက်တွဲလျက် အကြင်လင်မယားအဖြစ် မိသားစု မခွဲမခွာ အတူနေထိုင်သွားလိုပါသဖြင့် ရောက်ရာအရပ်မှ ခင်ပွန်းသည်ထံ အမြန်ပြန်လာပါရန် ဒေါ်ရီရီထွန်းအား အကြောင်းကြားသိစေအပ်ပါသည်။ ကယ်၍ လာရောက်ခြင်းမရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာသော ဒေါ်ရီရီထွန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အိမ်ထောင်ဦးစီးခင်ပွန်းသည်အနေဖြင့် လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်း သိစေအပ်ပါသည်။

ဦးထွန်းထွန်းဝင်း(ခ)ဦးရဝီး၏ လွှဲအပ်ချက်အရ–

ခေါ်မြင့်မြင့်ပြီး LLB, Advocate ဦးခော်လှိုင်ဝင်း LLB, Advocate တရားယွတ်တော်ရှေ့နေ(စဉ်-၉၄၁၃) တရားယွတ်တော်ရှေ့နေ(စဉ်-၁၄၅၇၅) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့။ ဖုန်း-ဝ၉-၄၂၅၂၇၅၁၇၁

အများသိစေရန် ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ စမီးချောင်းမြို့နယ်၊ ကြိုးစက်(၁)လမ်း၊ အမှတ်(၁၄)၊ တတိယထပ်(၄)လွှာ၊ ခြေရင်းခန်း၊ အကျယ်ပေ(၁၇း၅၀)ရှိ တိုက်ခန်းနှင့် ယင်းတိုက်ခန်းတွင်ပါရှိသည့် အကျိုးခံစားနှင့်များအား ယင်းတိုက်ခန်းကို ရောင်းအုပ်ခ်ခွင်ရှိသူ ဦးပြည့်စိုးအောင်၁၂/သဃဟဂြန်ဝ)ဝေ၁၇၃၇၊ အမှတ်(၁၅)၊ အောင်သပြေလမ်း၊ စမီးချောင်းမြို့နယ်နေသူထဲမှ ဝယ်သူမည်ဖြစ်ရာ စရန်ငေ့ အချို့ပေးချေပီးမြိုးပါသည်။ အဆိုပါတိုက်ခန်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူ မည်သူမဆို ဥပဒေနှင့်အညီ ဝိုင်ဆိုင်မှုစာရွက် စာတမ်းအထောက်အထား ပြည့်စုံစုအဖြင့် ဤကြေညာချက်ပါရှိသည့်ရက်မှာ ခုနှစ်ရက်အတွင်း ကျွန်ုပ်ထံ လာရောက်ကန်းကွက်နိုင်ပဲကြောင်းနှင့် ယခုကြော်ငြာသည့်ရက်ထက်ကျော်လွန် သည်အထိ ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ဆက်လက်ဆောင်ရွက် လိမ့်မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွဲအပ်ညွှန်ကြားချက်အရ-ခေါ်နွယ်နီအောင် (LLB) တရားလွှတ်တော်ရေ့နေ (စဉ်–ဂု၃၃၅/၈-၂–၂၀၀၅) တိုက်အမှတ်–၂၀၉၊ အခန်းအမှတ်-3-A၊ အင်းဝလမ်း၊ (၆) ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဖန်--၁၉--၅၈၁၂၀၂၂၀။ ၁၉-၁၇၁၁၁၆၈၄

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-စငှ နှင်းဆီလမ်း၊ မြေကွက်အမှတ်-ဖြ class ၁၆၅ နှစ်(၆၀)ဂရုန်မြေ၊ ဒေါစေယိ ၁၂ အလန (နိုင်)ဝ၁၉(၅) နှင့် ဒေါ်နွေအဆောင် ၁၂/အလန (နိုင်)ဝ၁၉၁၅၈ အမည် ပေါက် အကျယ်အဝန်း (၃၀၆၅)ပေ၊ ရပ်ယ ၀ ဒသမ ၀၄၅ ၈၈ ရှိမြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အဆုံ အပါအဝင် အကျီးခံစားခွင့် အရပ်ရပ်အားလုံးတိုအား အမည်ပေါက်ပိုင်ဆိုင်ပြီး ရောင်းချပိုင် ခွင်ရှိကြောင်း အဆိုပြည့်များဖြစ်သောဒေါ်စပယ်နှင့်ဒေါ်စုနှာအောင်တိုင်တို့ ကျွန်ုပ်တို့အိုစိတ်ဆွေက ဝယ်ယူရန်အတွက် စရန်ငွေပေးချေတာပြီးဖြစ်ပါသည် အဆိုပါ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထဲစာရွက်စာတမ်း အထောက်အထားမူရင်းများဖြင့် ယနေ့မှစ၍ (၁၄)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်သွားပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ – ဒေါ်နိုင်ဆုဝေ (LLB) ဒေါ်မိုးဗီမီနိုင် (LLB) (စဉ် – ၅၃၃၆၀) (စဉ် – ၅၃၃၆၁) အထက်တန်းရှေ့နေ အထက်တန်းရှေ့နေ အမှတ် – ၅၈၊ မဟာဗန္တလဝန်းခြံလမ်း၊ (ဘားလမ်း) ကျောက်တံတားဖြို့နယ်။

ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း – ၀၉–၄၅၅၆၇၇၆၁၅

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္ထူလျှောက်ထားခြင်း

ယာဉ်အမှတ် ၆၈ယ/ဂုဂ၆၄၃ ယာဉ်လက်ဝယ်ရှိသူ ဦးနေဝင်းလွင် ၁၀/မဝပေနိုင်း၁၅၈၁၅၀ က (ကမ-၃) ပျောက်ဆုံး၍ ဓိတ္ထုထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန်ကွက် လိုပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် တန့်ကွက်နိုင်ပါသည်။

ကညန၊ပြည်နယ်ဦးစီးမှူးရုံး (မော်လမြိုင်မြို့)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၂၇ယ/၅၄၅၂ ယာဉ်လက်ဝယ်ရှိသူ ဦးအောင်စိုလ်ဦး ၁၁/လေး(နိုင်)၁၅၆၁ဝ၈ က (ကဗ-၃) ပျောက်ဆုံး၍ စိတ္ထုထုတ်ပေးရန် လျှောက်ထားလာပါသည့်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖေဒ်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

— ကညန၊ပြည်နယ်ဦးစီးမှူးရုံး (မော်လမြိုင်မြို့)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန မြန်မာ့ဓီးရထား

<mark>အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ် ယူခြင်း</mark> ၁။ အောက်ဖော်ပြပါ ပစည်း/လုပ်နေးကို မြန်မာကျပ်ပေဖြင့် ဝယ်ယ/ဆောင်ရက်လိပါသည် -

စဉ်	တင်ဒါအမှတ်	ပစ္စည်း/လုဝ်ငန်းအမျိုးအမည်
0	၁၅၆/မမ/ (CME/MIT)	လူစီးတွဲနှင့်ကုန်တွဲများ အကြီးတန်းပြုပြင်ရန် လိုအပ်သောပစ္စည်းများ (၈၅) မျိုး ဝယ်ယူရန်
J	၁၅၇/မမ/CE	ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း နေပြည်တော် စက်ခေါင်းပြင်စက်ရုံအနီး Stabling Yard မြေနေရာပြုလုပ် ခြင်းနှင့် မြေကြီးလုပ်ငန်း

တင်ဒါပိတ်မည့်နေ့/အချိန် - အမှတ်စဉ် (၁) (၆ . ၉ . ၂၀၂၃) (၁၄:၃၀)နာရီ -အမှတ်စဉ် (၂) (၂၂ . ၉ . ၂၀၂၃) (၁၄:၃၀)နာရီ

၂။ တင်ခါပုံစံများကို အောက်ဖော်ပြပါ ဌာနတွင် (၂၃ . ၈ . ၂၀၂၃) ရက်နေ့မှ စတင်၍ ရုံးချိန် အတွင်း ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ၎င်းဌာနသို့ မေးမြန်းနိုင်ပါသည်။ ထောက်ပုံဌာန၊ မြန်မာ့စီးရထား၊ ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း 294352, 291994

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရာမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ မစိုးရိမ် ကျောင်းလမ်း၊ လမ်းသွယ် (၃)၊ မြေတိုင်းရပ်ကွက်အမှတ် (၁. A)၊ မြေကွက်အမှတ် (၂ ^{(၅)-})၊ (အလျား ၄၆/၅၄ ပေ x အနံ ၆၄/၇၀ ပေ)၊ဧရိယာ ၀ ဒသမ ဝ၆၅ ဧကရို မြေပိုင်မြေ အိမ်ဒြံမြေနှင့်တကွ ၎င်းမြေပေါ်ရှိ ရေ၊ မီး၊ မီတာ အပါအဝင် အကျိုး ခံစားနှင့် အရပ်ရပ်အားလုံးတို့ကို တရားဝင်ပိုင်ဆိုင်ပြီး ရောင်းချခွင့်ရှိကြောင်း အဆိုပြည့ အမည်ပေါက် ပိုင်ရှင်ဖြစ်သော ဦးညီညီလွင် ၁၂/ကတတ (နိုင်) ၁၁၂၅၁၃ ထံမှ ကျွန်ုပ်၏ဓိတ်ဆွေက အပြီးအပိုင်လက်ရောက် လွှဲပြောင်း ဝယ်ယူ ရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေထား ပြီး ဖြစ်ပါသည်။

အထက်ဖော်ပြပါ အိမ်ခြံမြေနှင့်တကွ အကျီးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ဥပဒေအရ ပိုင်ရေးဆိုင်ခွင့်ရှိသူ မည်သူမဆို ကန့်ကွက်လိုပါက ဤကြော်ငြာ ပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ခိုင်လုံသော စာရွက်စာတမ်းအထောက် အထားဖြင့် ကျွန်ုပ်ထံ တင်ပြကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန် ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ အပြီးတိုင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ – ခေါ်နန့်ခင်မြတ်အောင် (LL.B, D.B.L, D.I.L) တရားလွှတ်တော်ရှေ့နေ (စဉ် – စစရာ(၁၃) အမှတ်-၁၂၅/မြေညီ၊ အောင်မေတ္တာ(၁)လမ်း၊ (၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-ဝ၉ –၇၉၂/၆စ၆၂၁

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်စေယျ (၁)လမ်း၊ အမှတ်(၃၃)(မှန်ခန်း-B)၊ အကျယ်ပေ(၁)(၆ဝ) လူနေတိုက်ခန်းနှင့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို လက်ဝယ်ပိုင်ဆိုင်၍ တရားဝင်လွှဲပြောင်း ရောင်းချခွင်ရှိသူ ခေါ်ငှေးဌေးဆီ ၁၂/သကတ(နိုင်) ဝစ၁၄၉၇ထံမှ အဆိုပါတိုက်ခန်းအား ကျွန်ုပ်၏စိတ်ဆွေမှ ဝယ်ယူရန်စရာန် တစ်စိတ်တစ်ဒေသပေးချေဖြီးဖြစ်၍ ကုန်ကွက်လိုသူရှိပါက ယခုကြော်ငြာစာပါ ရှိသည့်ရကိုမှ ခုနှစ်ရက်အတွင်း ကျွန်ုပ်ထံ အထောက်အထား(မူရင်း)များဖြင့် လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း လာရောက်ကန့်ကွက် ခြင်းမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာအဝပါသည်။

> လွှဲအပ်ညွှန်ကြားချက်အရ– ခေါ်ဆုလုံဝေ (LL.B) အထက်တန်းရှေ့နေ (စဉ်–၂၇၄၇၁) အမှတ်(၂၆)၊၁ဝဝေလမ်း၊ မင်္ဂဟာတောင်ညွှန့်ဖြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း–ဝ၉–၅၄ဝ၃၉၁၆

> > ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကစ်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်(၉၁)၊ အတ္ထရံလမ်း၊ မြေကွက်အမှတ် (၁၅၁)ဟုခေါ်တွင်သော မြေအလှားအနှင့မ(၄၀)၊ဝိဝ) ရှိမြေကွက်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်ဆား ရန်ကုန်မြို့တော်စည်ပင်သာယာချေးကော်မတိရုံး၏ မြို့မြေစာရင်းတွင် နှစ်(၆၁) မြေငှားဂရန် မူရင်း အမည်ပေါက်ပိုင်ဆိုင်သူ ဦးမြည်သွင် (၇)သနပ(နိုင်)ဝ၄ဝ၇ဝဝ ထံမှ အထူးကိုယ်စားလှယ်လွှဲစာရှိသူ ဦးကျော်လွင် ၁၂/သကတ(နိုင်)၁၄ဝ၉ဝ ထံမှ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဦးတန်လစ်မှန် ၉/မထလ(နိုင်) ၁၃၉၃၄ ကအပြီးအပိုင် ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။ ဖော်ပြပါကိစ္စနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသူများရှိပါက ကျွန်ုပ်ထဲသို့ တိကျ နိုင်လုံသော တရားဝင်စာချုပ်စာတစ်းမှုရင်းများနှင့်တကွ ယခုကြောင်ပြာပါသည့် ကျန်မတ်က အရောင်းအဝယ်ကို ဥပဒေနှင့်အညီအပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြော်ငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဦးဗိုလီဗိုလ်ခေါ် LLB, D.B.L, D.M.L တရားလွှတ်တော်ရေ့နေ(စဉ်-၁၄၆၉၈/၂၀၁၈) အမှတ် ၁၁၃၀၊ ၁၅လမ်း ဂုရဝီကွက်၊ တောင်ဥက္ကလာပမြို့နယ်။ ဖုနီး-ဝ၉-၄၅၀၁၃၅၀ဂဝ

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္ထူလျှောက်ထားခြင်း

ယာဉ်အမှတ် ဂုဂုယ/၅၀၁၃၃ ယာဉ်လက်ဝယ်ရှိသူ ဦးခေါ်မှင့် ၁၀/သာရေနိုင်ချာစာသေ့ က (ကမ-၃) ပျောက်ဆုံး၍ ဓိတ္ထုထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက နိုင်လုံသော အထောက် ထုတ်များဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ပြည်နယ်ဦးစီးမှူးရုံး (မော်လမြိုင်မြို့)

တစ်ဦးတည်းဖြစ်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ ဖြို့နယ်၊ အားကစားနှင့် ကာယပညာ သိပ္ပ်၊ရန်ကုန်) ကျိုက္ကဆံကွင်းနေ (ဘ)ဦးအောင်မြင့်နီး၏သမီး အား/ကာ ယာအထက်တန်းကျောင်း Gade-12 မှ ဆောသိမဲ့အောင် (၁)မောကြည်ကြည် အောင် ၁၄/အဂပ(နိုင်) (၆၈၇၀ မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 3M/9047 ၏ ဟောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထား လာပါသဖြင့် ယခင်ဖောင်းကြွ နံပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ် ပါသည်။

ကညန(ရွာသာကြီး)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 90/6951 ၏ ဖောင်းကြွနံပါတ်ပြား မောက်ဆုံ၍ ထုတ်ပေးရန် လျှောက်ထား လာပါသဖြင့် ယခင်ဖောင်းကြွ နံပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ် ပါသည်။

ကညန၊ ခရိုင်ရုံး(သာယာဝတီ)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 2N/2839 ၏ဖောင်းကြွ နံပါတ်ပြား ပျောက်ဆုံး၍ ထုတ် ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ် ပါကြောင်း အများသိစေရန် ကြေညာအပိပါသည်။

ကညန၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း) ရန်ကုန်မြို့

ဝမ်းနည်းကြေကွဲခြင်း ဒေါ်တင်တင်နှ အသက်(၈၄)နှစ်

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ အမှုဆောင် အဖွဲ့ ဝင် ဒေါက်တာမေစိုးဦး၏ မိခင် ဒေါ်တင်တင်နု အသက်(၈၄) နှစ်သည် ၁၇–၈–၂၀၂၃ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပ် သဖြင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

> ဥက္ကဋ္ဌနှင့်အမှုဆောင်အဖွဲ့ဝင်များ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ

ဦးသန်းတင် (သင်းအောင်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့) လှည်းကူးမြို့ အသက်(၈၄)နှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက်၊ အရှေ့ မင်းလမ်း၊ မ(၈ နေ (ဦးဆုန်းကြည်-ဒေါ်ဆုန်းရော့တို့၏သား၊ (ဦးဘဈောင်း-ဒေါ်စောညွှန်)တို့၏သားသမက်၊ ဦးနေအောင်-ဒေါ်လှလှမြင့်၊ ဦးဝင်းဦး-ဒေါ်ထိုက်ထိုက်အောင်၊ ဦးစော်တွန်း-ဒေါ်ဖိုးမြင့်သူတို့၏ဖခင် မချမ်းမြေ့နေခြည် မောင်ကောင်းထက်အောင်တို့၏အဘိုး၊ ဒေါ်မြမြ၏ခင်ပွန်း ဦးသန်းတင်သည် ၂၁-၈-၂၀၂၃ရက်(တနင်္လာနေ့)နံနက် ၃:၄၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၁-၈-၂၀၂၃ရက်(တနင်္ကာနေ့)နံနက် ၃:၄၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၅-၈-၂၈၂၃ရက်(သောကြာနေ့) မွန်းလွဲ ၁နာရီတွင် လှည်းကူးမြို့မြို့မသုသာနိ မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်းနှင့် ၂၇-၈-၂၀၂၃ရက်(တနင်္ဂနွေနေ့) နံနက် ဗွင် အထက်ပါနေအိမ်၌ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမည်ဖြစ်ပါ ကြောင်း ကျန်ရစ်သူမိသားစုမှ ညိုးငယ်သော စိတ်ထားဖြင့် အသိပေး ဖိတ်ကြာ အပ်ပါသည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှး (၅၀/က်ဘဲ့)၊ မြေကွက်အမှတ် (၅၁/ခ²+၅/ည²+၅၃/ဃ³)၊ မြေအကျယ်အဝန်း (ဝ. ၁၁၀) ကေရှိ မြေပိုင်မြေကွက်ဟု ခေါ်တွင်သည့် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဦးဘိုးသုန်ရိပ်သာလမ်း၊ အမှတ် (၁၁/က) ပေါ်တွင် ဆောက်လုပ်မည့် Lakeside Residence ဟုခေါ်တွင်သည့် (၃ ှိ) ထပ်တိုက်၏ (၁၁၉၆) စတုရန်းပေ အကျယ်အဝန်းရှိ ပထမလွှာ၊ အခန်းအမှတ် (၁/ဘီ) တိုက်ခန်းနှင့် အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ရောင်းချပိုင်ခွင့်ရှိသူ ဦးဉာဏ် မင်းထွဋ် [(၁၂/ရကန် (နိုင်)ဝ၆၅၉၃၂)]ထံမှ ကြိုပ္ပိုင့်စနစ်ဖြင့် ဝယ်ယူရန်အတွက် ကျွန်ုပ်၏မိတ်ဆွေက ရောင်းဖိုးငွေ၏တစိတ်တစ်ဒေသကို စရန်ငွေအဖြစ် ယူး ပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသော စာချုပ် စာတမ်းအထောက်အထား မှုရင်းများဖြင့် ကျွန်ုပ်ထံသို့ (၇) ရက်အတွင်း လာ ရောက်ကန့်ကွက်နိုင်ပါသည်။ ၎င်းရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို အပြီးအပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ – ဒေါ်အိစန္ဒီစိုး (LL.B, D.B.L, D.I.L) တရားလွှတ်တော်ရှေ့နေ (စဉ်-၉၅၃၀) အမှတ် (၃၆၂)၊ ပိတောက်လမ်း၊ ကိုးလုံးကွင်းရပ်ကွက်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ဖုန်း–ဝ၉–ဂု၉၉၁ဝဂ၂၆၁

မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 69W/45512 Zong Shen 110, M/C ယာဦ လက်ဝယ်ရှိသူ ဦးကိုလင်း ၅, စကန(နိုင်) ၀၅၄ဂု၈၆က (ကမ-၃)ပျောက်ဆုံး၍ ဓိတ္တူထုတ်ပေး ရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့်ကြော်ငြာ သည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ

ကညန၊ခရိုင်ရုံး (မန္တလေးတောင်ပိုင်း) မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမတ် 62W/99913 Yamaha QBTX125, M/C ယာဉ် လက်ဝယ်ရှိသူ Princess Star Palace Co.,Ltdm (me-2 ပျောက်ဆုံး၍ မိတ္တူထုတ်ပေ လျှောက်ထားလာပါသည် ကန့်ကွက်လိုပါက ခိုင်လုံသေ အထောက်အထားများဖြင့် ကြော်ငြာ အထောကအထားများဖြင့် ကြောက် သည့်ရက်မှ ရက်၃ဝ အတွ အောက်ဖော်ပြပါရုံးသို့ လူကို၊ အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ

ကညန၊ခရိုင်ရုံ (မန္တလေးတောင်ပိုင်း) မန္တလေးမြို့

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက် ဖြို့ပြဲ စိစ်ကိန်းနှင့်ဖြေစီခန့်နွဲမှုဌာန၊ ဖြို့ဖြေစာဂင်းမှတ်တခါးတွင် ဦးမြင့်ဦး၊ ဦးရန်ပြေအမည်ဖြင့် မှတ်သားတည်ရှိသောနှစ်(၆၀) မြေငှားဂရန်အမျိုးအစား မြေကွက်ဖြစ်ပါသည်။ အဆိုပါမြေကွက်၏ ပေ(၂၀x၆၀) အကျွယ်အနက်မှ တရားဝင်မွှဲခိုတ်ရသေး သည့်(၁၃/၆၀)ပေအကျယ်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝနိခံ ပြောဆိုသူ ဦးမင်းလွင် (၁၂/ရကန(နိုင်)ဝ၆၀၃၅၆)က ရောင်းချရန်ကမ်းလှမ်းရာ ပြောဆည့် ဦးဗေးလွင် (၁))ရုံး၊ ခုရေပာမပုံ ၅၀) ေရးပြောဆည့် ဦးဗေးလွှင့် (၁))ရုံး၊ ခုရေပေးမှာ (၁))ရုံး၊ ခုရေပေးမှာ အတွက် မြေတွက်၏ရောင်းမိုးစရခုံငွေများကို ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါအရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ခိုင်လုံသောပိုင်ဆိုင် မှုစာရွက်စာ တမ်းမှုရင်းများနှင့်တကွ ဤကြော်ငြာပါသည့်ရက်မှ (၇)ရက်အတွင်း ္နူးမိုင်ထံသို့ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ထက် ကျော်လွန်ပါက အရောင်းအဝယ်ကိုဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အများသိစေရနှံကြေညာ အပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ ဒေါ်သက်သက်မွန် တရားလွှတ်တော်ရေ့နေ ဦးသုထက်ကျော်လွင် ဗုယ သက်တန်းရှေ့နေ (စဉ်-၁၀၆၀၅/၂၀၁၅) (စဉ်-၄၉၅၀၂/၂၀၁၈) တိုက်(၄)၊ အခန်း(၃၁)၊ မြို့ပြအိမ်ရာ(တောင်ဘက်ခြမ်း)၊ (၈)မိုင်မီးပွိုင့်အနီး (၆)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဖုန်း-၀၉-၇၉၅၅၃၄၇၅၃၊ ၀၉-၇၅၀၃၉၈၄၀၆

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးကျော်မြင့်(ခ)ဘကျော် အသက်(၈၄)နှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သီတာ ရပ်ကွက်၊ ကုက္ကိုလမ်း၊ အမှတ်(၆၉)နေ ဦးဘဆင်–ဒေါ်အေ တင်တို့၏သား၊ (ဒေါ်ခင်မြင့်)၏ခင်ပွန်း၊ ကိုကျော်စွာထွန်း မခင်လေးသန့် ၏ဖခင်၊ မသက်နှင်းစံ၊ မယွန်းရတီခင်တို့၏ ချစ်လှစွာသောအဘိုးသည် ၂၃–၈–၂၀၂၃ရက် (ဗုဒ္ဓဟူးနေ့) နှံနက် ဂူး၃၀နာရီတွင် ၉၆ပါးသောရောဂါဖြင့် ကွယ်လွန်သွား ပါသဖြင့် ၂၅–၈–၂၀၂၃ရက် (သောကြာနေ့) မွန်းလွဲ ၁နာရီတွင် ထိန်ပင်သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ် မည်ဖြစ်ပါကြောင်း၊ (နေအိမ်မှကားများ နံနက် ၁၁:၃၀နာရီတွင်ထွက်ခွာပါမည်။)

ကွယ်လွန်သူအားရည်စူး၍ ၂၉–၈–၂၀၂၃ရက် (အင်္ဂါနေ့) တွင် ရက်လည်ဆွမ်းကျွေး တရားတော်နာကြွရောက်ပါရန် ကျန်ရစ်သူမိသားစု ဖိတ်ကြားအပ်ပါသည်။ -

ကန့်ကွက်နိုင်ပါကြောင်း

ကန္ ကွက်နိုင်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သားမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်၄၀/ငာ၊ လူနေရပ်ကွက်အမှတ်-၁၄၊ မဟာခရွှေလေမီး၊ အမှတ်-ဂု၆၇/၁ တွင်
တည်ရှိသည့်(ပေ၂၀)ဖေဝါဝ)အနက်မှ (ခေါင်းရင်းဘက်ခြမ်း) (၁၀၀ေ)ဖေဝ ၆၀)
ဧရိယာအကျယ်ပမာဏရှိမြောက်နှင့် မြောက်ပေါ်ရှိနေအိမ်အပါအဝင် အကျိုး
ခံစားခွင့်အရပ်ရပ်အားလုံးတဲ့ မူလာအမည်ပေါက် ဦးကျော့န် (ISN-22889)၊တဲမှ
အဆက်အစပ်စာချုပ်မှားဖြင့် ဂယ်ယူပိုင် ဆိုင်၍လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသူ
ဟုအဆိုပြဲသူ ဦးအောင်ငွေး(၁/ရာပသ(နိုင်)ဝငှဂ၅၅)၊ဝဲမာ့ကျနှိပ်၏ မိတ်ဆွေက
ပယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသအဖြစ် စရန်ငွေကိုပေး
ချေတားပြီးဖြစ်၍ ဤမြော်ငြဲပေါသည့်ရက်မှ(ဂ)ရက်အတွင်း ကျွန်ပိထဲသို့ခိုင်လုံ
သောစာချုပ်စာတမ်းမူရင်းများနှင့်တက္ခလူကိုယ် တိုင်လာရောက်ကန် ကုတ်ပေါ
ပါသည်။ အကယ်၍ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည်သမရိပါက အရောင်း ပါ သည်။ အကယ်၍ သတ်မှတ်ရက်အတွင်း ကန့် ကွက်မည့်သူမရှိပါက အရောင်း အဝယ်ကိစ္စကိုဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း

အဝယ်ကစူကျွာပဒေနင့် ဆည်ဆာကယားဆောင်ရွက်ဘွဲ့အမည်မေရန် အသိပေးကြေညာအပ်ပါသည်။ လွဲအပ်ညွှန်ကြားသူ လွဲအပ်ညွှန်ကြားချက်အရ ဦးခော်လေးအောင် ဒေါ်ယမင်းတွန်း၊ တရားလွှတ်တော်ရှေ့နေ အမှတ်-၆ဝ(က)ယတ္တမြားလမ်း၅/၅ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ခ လမ်း၊ တိုက်အမှတ်(၁၃၀)၊ ပထမထပ်(ခြေရင်းခန်း)၊ (၁၇ပေ x ၅၄ပေ)ရှိ တိုက်ခန်း (၁)ခန်းနှင့် ယင်းတိုက်ခန်းနှင့် ဆက်စပ်တွယ်ကပ်လျက်ရှိသော လျှပ်စစ်မီတာ (၂၀) ရေမော်တာအပါအဝင် အတျိုးခံစားခွင့်အရာဂ်ပုံစဉ်အားလုံးတို့အား လက်ရှိထာ ဝယ်ယူပိုင်ဆိုင်ကာ လက်ရှိအကျိုးခံစားလျက်ရှိသူ ဒေါ်မာဂရက်မောင်(၁၂ အစနန (နိုင်ညဝဝဝ၄၆)ထံမှ အပြီးဆင့်ပိတ်ယူရန် ကျွန်မဒေါ်စုလက်ထွန်း(၁)အစန (နိုင်) ၀၆၃၆၅၅)မှ စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီး ဖြစ်ပါသည် အဆိုပါတိုက်ခန်းအရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ အကျိုးသက်ဆိုင်သူများ ရှိပါက ဤကြော်ငြာပါသည့်ရက်မှ (၇)ရက်အတွင်း နောက်ဆုံးထား၍ ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်း(မူရင်း)များဖြင့် ကျွန်ုပ်ထံလာရောက်ကန့်ကွက် နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ် ကိစ္စကို ဥပဒေနှင့်အညီ ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဒေါ်စုလတ်ထွန်း (၁၂/အစန (နိုင်) ၀၆၃၆၅၅) ဖုန်း–၀၉–၉၅၅၇၁၈၁၃၆၊ ၀၉–၂၆၃၆၁၂၁၃၉

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 5H/1078 Honda Fit GE6, Hatch Back ယာဉ်လက်ဝယ်ရှိသူ ဦးအောင် ထွန်းလွင် ၁၃/ကမန(နိုင် ၀၉၅၅၆၀ က (ကမ–၃)ပျောက် ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါ က ခိုင်လုံသော အထောက်အထား ကြော်ငြာသည့်ရက်မှ များဖြင့် ရက် ၃၀ အတွင်း အောက်ဖော်ပြ ပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် CD-3/20 TOYOTA RUSH, Wagon ယာဉ် လက်ဝယ်ရှိသူ ဦးမင်းဦးမြင့် ၅ မရန (နိုင်) ၁၃၄၁၉၇ က (ကမ–၃ ပျောက်ဆုံး၍ မိတ္တူထုတ်ပေ ပျောက်ဆုံး၍ မိတ္တူထုတ်ပေ ရန် လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက ခိုင်လုံသေး စထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ သည်။

ကညန၊ ထောက်ကြန့်

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

ပြည်မြို့၊ လမ်းရှည်လမ်း၊ အမှတ်(၃၈၁)၊ အခန်း(၇)နေ ဦးညွှန့်ရွှေ PME ၃၈၂၀၊ ဒေါ်စန်းသိန်း ၇/ပမန(နိုင်) ၀၂၆၅၇၁တို့၏သား မောင်စည်သူ အောင် ၇/ပမန(နိုင်)၁၄၁၆၄၄သည် မိဘများ၏ ဆိုဆုံးမမှုကို မနာခံသေ ၎င်းအား သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်းနှင့် ၎င်းနှင့်ပတ်သက်သည့် ကိစ္စများအား(လုံးဝ) တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အများသိစေ ရန် ကြေညာအပ်ပါသည်။

(စုံစမ်းမေးမြန်းခြင်းသည်းခံပါ။)

ဦးညွန့်ရွှေ-ဒေါ်စန်းသိန်း

သမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

ပြည်မြို့၊ အောင်ဆန်းရပ်ကွက်၊ အပိုင်း(၃)၊ အိမ်အမှတ်(၅၆)နေ ဦးမြင့် ဓာင် ၇/ပမန(နိုင်) ၁၂၁၇၀၀၊ ဒေါ်တဲသူ ၁၁/ရသတ(နိုင်) ၀၅၅၁၁၁ တို့၏ အောင် ဂ/(၀မန်(နှင့်) ၁) ၁/ဂုဟ၊ ဒေါဟာသူ ၁၁/ရှညဟုရင်) လျှားသ သွား။ သမီး မယွန်းပြည့်ဝင်း(ခ)လွန်းမြင့်ဝင်း ဂ/(ပမန(နိုင်) ၂၄၄၇၆၅သည် မိဘများဆို ဆုံးမမှုကိုမနာခံဘဲ အကြိမ်ကြိမ်စိတ်ဆင်းရဲ့အောင် ပြုလုပ်နေသောကြောင့် ၎င်း အား ယနေ့မှစ၍ သမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ကြောင်းနှင့် ၎င်းနှင့် တ်သက်သော ကိစ္စအရပ်ရပ်အား မိဘများမှ (လုံးဝ) တာဝန်ယူဖြေရှင်းေ ဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ငြင်းချက်ထုတ်ရန်သမ္ဗာန်စာ (တရားမကျင့်ထုံးဥပဒေအမိန့် – ၅၊ နည်းဥပဒေ–၂ဝ) မိတ္ထီလာခရိုင်တရားရုံးတော်

၂၀၂၃ ခုနှစ်၊ တရားမကြီးမှုအမှတ်– ၆၇ ၁။ ဒေါ်အေးအေးထွန်း

ဒေါ်မြတ်ဆုမွန် φç

တရားပြိုင်များ

၂။ ဦးအောင်ရဲပြည့်

ျာ ဦးအောင်ရပြည့် တရားလို တရားပြိုင်များ ကလေးဖြို့၊ ရုပ်ကွက်(၁၀)၊ Essence Motel and Ride Behind Kalaw နေ တရားပြိုင်မှု များဖြစ်ကြသည့် (၁)ငေးခြအေးအေးထုန်း (၂)ဦးအောင်ရဲပြည့် (ယာနေရန်လိတ်စာမသိသူများ) သိစေရမည်။ သင်တို့အပေါ်၌ တရားလိုဒေါ်မြတ်ဆုမွန်က ချေးငွေကျပ်သိန်း(၂၀၀၀) သင်ကိုယ် တိုင်မြစ်စေး လုံးမာ့နှင့်စေသည်း၍ အရေးကြီးသည့်စကား အရဝ်ရပ် တို့ကို ချေမပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရေနေနှင့်ဖြစ်စေ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ (၁၃၅) ခုနှစ်၊ ဝေးခြင်ပြည့်ကျော် ၇ ရက်၊ ဝန္ဒမန်းမာသည်မို ဝပလေခန် ၅၀ အတော်အမည်ပါသူ တရားလို၏ ဆိုလွှာ ကို ထူချေရှင်းလင်းရန် ရုံးတော်သို့လာရောက်ရမည်။ ၎င်းပြင် အထက်ပါ နေ့ရက်တွင် သင်မလာဓောက် ပျက်ကွက်ခဲ့လျှင် သင့်မျက်တွယ်တွင် ငြင်းချက် မှားကို ထုတ်ဖေးလိန်မည်းကြင်ပြင်တရားလိုက်ရည်ချည်ရှိလည်သို့အချည်မှာတေမ်း အရေသည် တို့ကို သင်မှန်အတူထုဆောင်လာရမည် သင်မာတုဆေရတဲ့သင့်လိုက်နေပည်။ သင်မာထုချေတွာတင်သွင်းလိုလှုင် အမှုမဆိုင်ဖေလေးရက်ကတင်သွင်းရမည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ဤရုံးတဆိဝိရိက်နိပ်၍ ကျွန်ုပ် လက်မှတ်ရေးထိုး ဖေးလိုက်သည်။

(အေးစန္ဒမှာမ်န်း)

(အေးစန္ဒာဟိန်း) ဒုတိယခရိုင်တရားသူကြီး မိတ္ထီလာခရိုင်တရားရုံး

ပျောက်ဆုံးကြောင်း

ပေါင်မြို့နယ်၊ မုတ္တမ၊ သူဌေး ကုန်းကျေးရွာနေ ဦးဘာစူမျာ(၁) ဦးတင်မြင့်(ဘ)ဦးမူဇလီ ၁၀/ပမန (နိုင်)ဝ၅၄၇၆၀ ၏ နိုင်ငံကူး လက်မှတ် MD-611890မှာ ပျောက် ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။

ဦးဘာစူမျာ (ဖုန်း-၀၉-၆၇၇၄၀၉၃၁၈)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 40W/87087 Honda Wave 110 ယာဉ်လက် ဝယ်ရှိသူ ဒေါ်ချိုချိုအေး ၉/ ဝတန(နိုင်) ၁၃၉၀၄၈က (ကမ–၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေး ရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ

် ကညန၊တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ)၊ ကျိုင်းတုံမြို့

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တောင်ရှင်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ အမှတ် (၁၀၁) ၅-လွှာ (ဝဲဘက်၊ အပေါ်ဆုံးထပ်)၊ အကျယ်အဝန်း (၁၅ ပေ ၃၅ ပေ)ရှိသော နေအိမ်တိုက်ခန်းကို ပိုင်ရှင်ဟု အဆိုပြုသွ ဒေါ်စုမြတ်နိုး(၁၂/မဂဒ(နိုင်)၁၇၄၂၈၀)မှ လက်ရောက်ရရှိပိုင်ဆိုင်ပြီး၊ ရောင်းချပိုင်ခွင့်ရှိသူဟု အဆိုပြုသဖြင့် ကျွန်ုပ်၏ ျာ-ေ၂၀၂၃ ရက်တွင် စရန်ပေးကတ်စာချုပ်ချုပ်ခဲ့၍ ဝယ်ယူခဲ့ပါသည်။ အဆိုပါတိုက်ခန်းနှင့်ပတိသက်၍ စိတ်ဆွေ မှ ၂၂-၈-၂၀၂၃ ရက်တွင် စရန်ပေးကတ်စာချုပ်ချုပ်ခဲ့၍ ဝယ်ယူခဲ့ပါသည်။ အဆိုပါတိုက်ခန်းနှင့်ပတိသက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှ (ဂ)ရက်အတွင်း မှန်ကန်သောအထောက်အထားများဖြင့် ကျွန်ုပ်ထံ ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဦးသိန်းထွန်း (စဉ်–၂၂၉၃)

လွှဲအပ်ညွှန်ကြားချက်အရ – ဦးနိုင်ဝင်း (စဉ်-၁၆၇၈၉/၂၀)

တရားလွှတ်တော်ရေ့နေများ

အမှတ် ၃၆၊ မြေညီထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ (၂) ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း - ၀၉ ၅၀၄၃၇၆၅၊ ၀၉-၄၃၀၈၈၄၇၈

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

_ါန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၈၃)၊ ကွင်းဒ ကူနဲ့။ ဦးပိုင်အမှတ် ၂၃/၅၊ ဧရိယာ (၁၀.၁) ဧက၊ အတွော်အငေ ၈၀ အာနှင့်မှ ၆၀ အကျွယ်အနည်း (၅၀၇) ကို လိုအီအေပြီး ပေါင်းျ ကုန်း၊ ဦးပိုင်အမှတ် ၂၃/၅၊ ဧရိယာ (၁၀.၁) ဧက၊ အတွော်အငေ ၈၀ အာနှင့်မှ ၆၀ အကျွယ်အနဲ့ နှို ရိတ္တေတြလို့ အီအိအေပြီးဝေ အကျိုးခံစားခွင့်အရပ်ရပ်တို့အား ခေါ်ထောင်(၁)၊အေါ်အေးအေး ၁၂/အစန (နိုင်)၀၄၄၆၂၅ က ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကြီး ထ်မှ တရားဝင်ဆက်ခံပိုင်ဆိုင်သူဖြစ်ကြောင်း ကတိသစ္စာပြုလွှာနှင့်တကွ ရောင်းချလိုကြောင်း ကမ်းလှမ်းလာ၍ ကျွန် ၏ဗိတိဆွေ ဦးချန်းခေါ် ၁၃/ကခနု(နိုင်)ဝ၆၀၆၇၀ က စရန်ငွေတစ်စိတ်တစ်ဒေသပေးချေထားဝယ်ယူပြီးဖြစ်ရာ ကန့်ကွက် လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှ (၁၄)ရက်ဆတွင်း ခိုင်လုံသောစာရွက်စာတစ်းမှုရင်းများနှင့်တကွ ကျွန်ုပ်ထံသို့ ာရောက်ကန့် ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့် ကွက်မှုမရှိပါက အရောင်းအဝယ်အား အပြီးတိုင်ဆောင်ရွက် ညွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညှန်ကြားချက်အရ – ဦးစောအယ်ထူး (LLB)၊ အထက်တန်းရှေ့နေ (စဉ်-၄၄ဂု၈၉) အမှတ် (၁၅၃)၊ နဲ့သာကုန်းလမ်း၊ နဲ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း – ၀၁–၃၆၄၀၄၁၁၊ ၀၉–၅၀၈၂၁၂၉၊ Email – sawehhtoo739@gmail.com

ကန့် ကွက်နိုင်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း)မြို့နယ်၊ သုံးစွအရှေ့ပိုင်းကျေးရှာ၊
ကွင်းအမှတ် (၁၁၁၁)၊ ကွင်းအမည် (ဘအောင်တောင်ကွင်း)၊ အမှတ်(၂)လမ်းမကြီး၊
ဦးပိုင်အမှတ်(၃၅)၊ အကျယ်အဝန်း (၁၂၀ပေ× ၁၆၀ပေ)ရှိ ဦးအောင်ကိုမင်း (၁၂/၁ဂတ (နိုင်)
၀၄၃၁၂၉) အမည်ပေါက်ရွာမြေ မြေတွက်နှင့် ယင်းမြေကွက်ပေါ် ရှိ အကျိုးခံစားခွင့်အရပ်ရပ်
အားလုံးတို့ ကို အမည်ပေါက်ပိုင်ရှင် ဦးအောင်ကိုမင်း ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန်
အတွက်စရန်ငွေ ပေးချေထားပြီး ဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတခါး အထောက်အထားမှုရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ် ကိစ္စကိုဥပဒေနှင့် အညီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ

ဦးခင်မောင်ဦး LL.B, D.B.L, D.I.L.,

ဦးကျော်စိုးဦး

တရားလွှတ်တော်ရေ့နေ(စဉ်–၈၅၅၂) အထက်တန်းရေ့နေ(စဉ်–၅၄၁၈၉) ၀၉ ၅၅၀ ၆၁ ၄၆ ၊ ၀၉ ၄၂၅ ၃၀၇ ၂၃၃

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ တောင်သရက်လမ်း၊ မြေတိုင်းရပ်ကွက် တ်–၃၄၊ မြေကွက်အမှတ်(၄၂၉)၊ ဧရိယာ(၀.၀၅၆)ဧက အကျယ်အဝန်းရှိ နှစ်(၆၀) မြေငှာဂရန်မြေကွက်နှင့်အိမ် အပါ ာဝင် အကျိုးခံစားခွင့်အရပ်ရပ်ကို ဒေါ်အေမီ(၁၂/မရက(နိုင်)ဝ၅၅၁၅၈)နှင့် ဦးအံ့ချို့ (၁၂/မရက(နိုင်)၁၃၁၈၆၈)တို့မှ ပူးတွဲ မည်ပေါက်ပိုင်ဆိုင်ကာ ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုသောကြောင့် ကျွန်ုပ်တို့၏မိတ်ဆွေက အပြီးအပိုင်ဝယ် ယူရန် စရန်ငွေပေးချေထားပြီး ဖြစ်ပါသည်။ ကန့်ကွက်လိုသူများသည် ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း များသိစေရန် ကြေညာအပ်ပါသည်။

ဦးမိုးမင်းဆွေ (LL.B, D.B.L) (စဉ်-၁၄၄၀၄)

(စဉ်–၅၂၅၉၃)

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်ခင်မာနွယ် (LL.B, D.B.L) (၂၁) ၁၄-၄(၈)

ဒေါ်နန်းစုမြတ်နိုးထွဋ်(LL.B)

တရားလွှတ်တော်ရှေ့နေများ ဒေါ်ချောရူပါဝင်း (LL.B)

ဒေါ်အေးမြတ်သွေး(LL.B) (စဉ်-၄၇၉၅၈)

အထက်တန်းရေ့နေများ

အမှတ်(၄၈)၊နတ်မောက်လမ်းသွယ်(၁)လမ်း၊ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၉-၄၄၅၇၅၆၈၂၁၊ ၀၉-၄၃၁၆၇၂၉၆၊ ၀၉-၄၂၁၀၂၂၁၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်

၁။ <mark>နိုင်ငံရေး</mark>

- (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေး။
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး။
- ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်ရေး။

၂။ စီးပွားရေး

- (က) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင် သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များ ဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား

- ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး။
- (ဂ) ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှု မှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ရေး။

၃။ လူမှုရေး

- (က) တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက် စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင် များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီ သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရေး။
- (ခ) တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး။
- (ဂ) နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး။

- 💠 စာအုပ်စာပေများထဲက လူသားတို့အတွက် မှန်ကန် သည့် အသိဉာဏ်ရင့်သန်မှုကို ပေးနိုင်စွမ်းရှိ၍ မောင်တို့မယ်တို့အနေဖြင့် စာကောင်းပေမွန်များ ကို ရွေးချယ်ဖတ်ရှုတတ်ရန် လိုအပ်...
- 💠 ငယ်စဉ်ဘဝထဲက စာကောင်းပေမွန်များ ဖတ်ရှ ခြင်းအားဖြင့် မှန်ကန်သည့် အသိအမြင်၊ အတွေး အခေါ်နှင့် ဉာဏ်ပညာများ ကိန်းအောင်းနိုင်စေရန် အခြေခံစိတ်ဓာတ်ကောင်းများလည်း ရရှိစေမည် ဖြစ်...

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်း အဆင့်)နှင့်(အငယ်တန်းအဆင့်)(၁/၂၀၂၃)မှ သင်တန်း သား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများကို တွေ့ဆုံအမှာစကားပြောကြားမှုမှ ကောက်နုတ်ချက်)

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

- ၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်း ကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
- ၂။ ခြိမ်းခြောက်၊ လူသတ်၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင် နေသည့် CRPH၊ NUG၊ PDF အကြမ်းဖက်သမားများကို . အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှု မပြုခြင်းသည် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။
- ၃။ ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်း ဖက်သမားတို့၏ သတင်းကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်း ဖြစ်သည်။

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး၌ ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး၍ မကြာမီ ကုန်စည်ယာဉ်များ ဗြတ်သန်းသွားလာနိုင်တော့မည်

ဘားအံ ဩဂုတ် ၂၃

ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် သဂုတ် ၇ ရက်က မြဝတီ–ကော့ကရိတ်အာရှလမ်း မြေပြိုမှုဖြစ်ပွားခဲ့ရာ ယာဉ်သွားလာမှု ယာယီရပ်တန့်ခဲ့ရပြီး အဆိုပါလမ်းကို ယာဉ်များပြန်လည်သွားနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၀ ရက်မှစတင်ပြီး ယာယီဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဂုဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ စာမျက်နှာ ၉ ကော်လံ ၁ 🔷

မြစ်ရေကြီးမှုအခြေအနေ

နေပြည်တော် ဩဂုတ် ၂၃

ယနေ့ နံနက် ၇ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

သတင်းအညွှန်း

လှုုပ်စစ်သုံးမော်တော် ယာဉ်များ ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိ





အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ဆောက်လုပ်ဆဲတံတား ပြိုကျမှုကြောင့် ၁၇ ဦး သေဆုံး





မြဝတီကုန်သွယ်ရေး ဇုန်၏ ကုန်သွယ်မှု အခြေအနေ





